

လူဘဝရဲ တံဆိပ်

နှင့်

တန်ဖြေ

ဂျီးကောက်လုန်ဓမ္မန်း (ဝင်းလိုပို့)

(အသင်းတော်အဖွင့်အနှစ်)





Imprimatur: Rev. Msgr. Charles Bo
Archbishop of Yangon
Yangon.
July 7, 2010.

မာတီကာ

၁။	ဆရာတော်ကြီးချားလိစ်ဘိရဲ့ အမှာစာ	၃
၂။	ကျေးဇူးတင်လွှာ	၄
၃။	ဂို့ယုံရဲ့တံဆိပ်နဲ့ဝန်ဆောင်မှု	၅
၄။	ဂို့ယုံရဲ့တံဆိပ်နဲ့စိတ်ဓါတ်	၃၆
၅။	ဂို့ယုံပိုင်ဆုံးဖြတ်တတ်ရမယ်	၅၅
၆။	လွှာတ်လပ်တဲ့သူဟာ လူတိုင်းကို ချစ်နိုင်တယ်။	၇၀
၇။	ဘဝတံဆိပ်နဲ့ဘဝတန်ဖိုး	၀၂၂

အမှာစာ

လွန်ခဲ့သော ၂၀၀၄ ခုနှစ်နောက်ပိုင်း ဂျိုးက်ကုန်မှုန်း ဟူသော ကလောင်နာမည်ဖြင့် ဘာသာရေးစာအုပ်များ မထွက်လာနိုင်ခဲ့ပေ။ သို့သော် စာရေးသူ၏ စာပေမြတ်နီးမှာ ကြီးစားအားထုတ်မှုနှင့်ဝိယာဉ် တော်၏ အလင်းပေးမှုများကြောင့် “လူ၊ ဘဝရဲ၊ တံဆိပ်နှင့် တန်ဖိုး” ဟူသော စာအုပ်သည် ၂၀၁၀ခုနှစ်အတွင်း ခရစ်ယာန် စာပေလောက ထကို အသစ်တဖန် ဝင်ရောက်လာပါပြီ။

ဤစာအုပ်ကို ဖတ်ရှုခြင်းအားဖြင့် စာဖတ်သူသည် မိမိ လုပ်ဆောင်သော လုပ်ငန်းတိုင်းတွင် သူများကို မည်ကဲသို့သောဝန်ဆောင်မှုနှင့် အစေခဲမှ တို့ကိုပေးခြင်းဖြင့် ရေရှည်တည်တဲ့သောအောင်မြင်မှုကို မည်ကဲသို့ရှိ မည်ကိုလည်းကောင်း၊ မိမိ၏ ဘဝတန်ဖိုးကို ခရစ်တော်၏ နှုတ်ကပတ် တော်ပေါ်တွင် မည်ကဲသို့ တည်ဆောက်ရမည် ဖြစ်ကြောင်းတို့ကို လည်း ကောင်း ကွဲက်ကွဲက်ကွဲင်းကွဲင်း သိရှိလာမည် ဖြစ်သည်။ ကျွန်ုပ်သည် ဤကလောင်ရှင်၏ စာပေမြတ်နီးမှုနှင့် စာပေလုပ်ငန်းများကို အထူးအား ပေးရင်း ဂုဏ်ယူပို့ပါသည်။ နောင်တွင်လည်း ယခုထက် ပိုမို ကောင်းမွန် သော ခရစ်ယာန်စာပေများကို စာရေးသူတစ်ယောက် ဆက်လက် ကလောင် သွေးနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါ သည်။

+ 

ဆရာတော်ကြီး ခုံးလှစ်သို့

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး

ကျေးဇူးတင်လွှာ

- ကျွန်ုပ်၏စာအုပ်အတွက် အမှာစာရေးပေးသော ရန်ကုန်ကက် သလစ်ဂိဏ်းချုပ်ဆရာတော်ကြီး ခုံးလိုစိဘိအား လည်းကောင်း၊
- ကျွန်ုပ်၏အရေးအသားများကို စစ်ဆေးပေးတဲ့ အသာရှိခေါ်ပါနစ် သက်တင်အား လည်းကောင်း၊
- ကျွန်ုပ်၏စာအုပ်ကို ဖြန့်ချွေရောင်းချုပေးကြသော မိတ်ဆွေများအား လည်းကောင်း၊
- ကျွန်ုပ်၏စာအုပ်ကို ဝယ်ယူဖတ်ရှုအားပေးကြသော မိတ်ဆွေများ အား လည်းကောင်း၊ အထူးပင် ကျေးဇူးတင်ရှိကြောင်းကို ကြိုးစာ အုပ်တွင် မှတ်တမ်းတင်လိုက်ပါသည်။

Haima

လျှိုက် ကုန်ဖွေန်း (ဝင်းလှိုင်း)

စွန်လ ၂၉၁၂၀၀၀

စီန်ပေါ်လွှာနေ့

ရန်ကုန်။

အခန်း (၁)

ကိုယ့်ရဲတံဆိပ်နဲ့ဝန်ဆောင်ပူ

“ပဋိတို့ပိန်းမဝတွဟာ ငွေ (ပိုက်ဆုံ) နဲ့သိပ်တွတာပဲ။ ငွေကို ဖလိုချုပ်တဲ့ သူ မရှိဘူး” လို့ သူ့ပိန်းမကိုပြောတော့ သူ့ပိန်းမက “ တဲ့ဒါဘာပြုစဲလဲ” လို့ မေးလိုက်တယ်။ တဲ့ဒါဘာမှာ သောက္နားပြုစဲသူက “ ငွေနှီလာပြုလို တော့လဲ ငွေကို ထပ်လိုချုပ်တယ်၊ ပိန်းပန္တြီးလဲ ထပ်ထပ်လိုချုပ်နေတာပဲ” ဆိုပြီး ပိန်းပကို ပြောလိုက်တယ်။ ဒါနဲ့ ပိန်းပပြုစဲသူက “ ဒါပြုင့် ပိန်းပကို ထပ်ယူလိုက်ပေါ့” လို့ ပြောလိုက်တော့ သောက္နားပြုစဲသူက “ ထပ်ယူချုပ်တော့ပေါ့။ ဒါပေမယ့် တေားထွက်ဆိုးကန္တားထွေ ပြုစဲတဲ့ သော ကွဲပွဲတွေ မှားလာမှာ ကြောက်လို့ပေါ့ကွာ” ဆိုပြီး ပြောလိုက်တယ်။

ဒီပုံပြင်/ဟာသလေးဟာ ရယ်စရာလေးဖြစ်နေပေမယ့် ဒီဟာသကနေ တို့ကို ဘာသတ်း အချက်အလက်ကို ပေးချင်သလဲဆို ရင် ခင်ပွန်းဖြစ် သူက သူ.ရဲ.ယောက္ခမတွေကို ဘေးထွက်ဆိုးကျိုးဆိုတဲ့ တံဆိပ်၊ အမြင်အဖြစ် ရှုမြင်တာကို သိစေချင်တာ ဖြစ်ပါတယ်။

တံဆိပ်ဆိုတာ စာဖတ်သူအနေနဲ့ ရင်းနှီးနေပြီးသား အသုံးအနှစ်နှီး ဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့ ဒီစာအုပ်ကို ဖတ်ရှုနေတဲ့အချိန်မှာ ကိုယ် ဝတ်နေတဲ့ နာရီရဲ့ တံဆိပ်က ဘာတံဆိပ်လဲ၊ ခင်ဗျားစီးနေတဲ့ ဖိန်ပဲဟာ ဘာ တံဆိပ် (brand) လဲ ဆိုတာကို တချက်လောက် ကြည့်လိုက်ပါ။ အဲဒါ နာရီ ဖိန်ပဲ၊ အကျိုးတွေ၊ ရေဒီယိုတွေ၊ ကားတွေ၊ ကွန်ပြုတာ တွေမှာ ကပ်ထားတဲ့ တံဆိပ်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ကွန်တော် ဟာ ဒီစာအုပ်ကို ရေးနေတဲ့အချိန်မှာ ဘာစာရွှေကို၊ စာအုပ်၊ ဘောလ်ပုန် တွေကိုမှ မသုံးဘူး၊ ကွန်တော်ရဲ့ လက်ပ်တော်ပဲ ကွန်ပြုတာ ကို သုံးပြီး တော့ ဒီစာအုပ်ကို တိုက်ရှိရေးချထားတာ ဖြစ်ပါတယ်။

အဲဒီတော့၊ စာဖတ်သူက ကွန်တော့ကို မေးချင်မယ်ထင်တဲ့မေးခွွန်းက တော့၊ ခင်ဗျားကွန်ပြုတာဟာ ဘာတံဆိပ်လဲ ဆိုတာပါပဲ။ ဟုတ်ပါပြီ၊ ကွန်တော် ပြောပြပါမယ်။ ဒီစာအုပ်ကို ရေးတဲ့အချိန်မှာ အသုံးပြုတဲ့ ကွန်ပြုတာကတော့၊ NEC တံဆိပ်ပါပဲ။ ဒီတံဆိပ်ဟာ ဂျပန်နိုင်ငံမှာ နာမည်ကြီးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ NEC ဆိုတာက Nippon Electronic Corporation လို့ အနက်ရပါတယ်။ ကွန်တော့ကွန်ပြုတာ မှာ ဒီ NEC တံဆိပ်တစ်ခုတည်းပဲ ပါတာ မဟုတ်ဘူး၊ သူ့ထက် အမော

ပါတဲ့၊ ကွန်ပြုတာတိုင်းမှာ မပါရင်မဖြစ်တဲ့ တံဆိပ် ရှိသေးတယ်။ အဲဒီ တံဆိပ်ကတော့၊ Intel, Pentium ဆိုတာပါပဲ။ ကွန်တော် သိသလောက် ပြောရရင် ဘယ်ကွန်ပြုတာမှာမဆို Intel, Pentium ရဲတဲ့ဆိပ် မပါဘူး ဆိုရင် အဲဒီကွန်ပြုတာဟာ အရည်အသွေး ညွှတယ်လို့ ပြောရတဲ့ အဆင့်တောင် ရောက်သွားတယ်။ နောက်ပြီး ကွန်တော် ပတ်ထားတဲ့ နာရီရဲ့ တံဆိပ်က တော့၊ Citizen တံဆိပ်ဖြစ်ပါတယ်။

အမှတ်တံဆိပ် brand ဆိုတာ ဒီခေတ်လိုစီးပွားရေးလုပ်လို့ ကောင်းတဲ့ ခေတ်ကြီးမှာ အင်မတန်မှ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်လာပါ တယ်။ စီးပွားရေးလုပ်နေကြတဲ့ ကော်ပိုရေးရှင်းတွေ၊ ကုမဏ္ဍာတွေ၊ ထုတ်လုပ် ရောင်းချသူ တွေပဲ မဟုတ်ဘူး၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အိမ်ရ မဟုတ်တဲ့ လူမှုရေးအဖွဲ့၊ အစည်းတွေအားလုံးဟာ ကိုယ့်တံဆိပ် နဲ့ကိုယ် ထားရှိကြပြီး ပိမိတို့ရဲ့လုပ်ငန်းတာဝန်တွေကို အကောင်းဆုံး လုပ်ဆောင် နေကြပါတယ်။ ဒါတွေတင်မကတော့ဘူး၊ ကိုယ့်ရဲ့အောင် မြင်နေတဲ့ လုပ်ငန်းတွေကို တြေားသွေ့တွေက မိုးပြီးမလုပ်စားနိုင်အောင် တချိုလုပ်ငန်းရှင်တွေဟာ နိုင်ငံပိုင်သတင်းစာတွေထဲမှာတောင် ကိုယ့်ရဲ့ တံဆိပ်တွေ ကို တြေားသွေ့တွေက ကူးမသုံး နိုင်အောင် “ပိမိ တစ်ဦး တည်းပိုင်သော တံဆိပ်” ဖြစ်သည်စသဖြင့် ကြော်ပြာနေကြတာကို တွေ့ဖူးပါတယ်။ နိုင်ငံတကာနဲ့ ချိန်ပြီး ပြောရရင်တော့၊ နိုင်ငံခြားမှာ ဆိုရင် ပူးပိုင်ခွင့်ဆိုတဲ့ ဥပဒေတွေ ရှိပြီး မူပိုင်ရှင်ရဲ့ခွင့်ပြုချက် မရဘူး သူ၏တံဆိပ်တွေကို ခီးသုံးတယ်ဆိုရင် နစ်နာကြေးတွေ အများကြီး ပေးရတာတွေကို စာထဲမှာ စာရေးသူ ဖတ်ဖူးပါတယ်။

မြန်မာနိုင်ငံမှာတော့၊ လောလောဆယ်အထိကတော့၊ မူပိုင်ခွင့်ဥပဒေ
တွေနဲ့ပတ်သက်ပြီး အကောင်အထည်ဖော် တဲ့အပိုင်းတော့ မတွေ့ရ
သေးဘူး၊ ဒါကြောင့်မို့၊ တချိန်းပွားရေးလုပ်ငန်းရှင်တွေဟာ အပင်ပန်း
ခဲ့၊ ငွေကုန်ခံပြီး ထုတ်လုပ်ထားတဲ့ မိမိဖို့၊ မိမိအာခွေတွေကို ခိုးကူးပြီး
လမ်းဘေးမှာ ရောင်းစားနေ ကြတာကို မြန်မာပြည်မှာ တွေ့ရှိနေရပါ
တယ်။ ဒီလိုခိုးကူးအခွေတွေ ရောင်းချနေတဲ့ သူတွေကိုလည်း သက်ဆိုင်
ရာက အရေးယူမှုတွေ ရှိတာကိုလည်း တွေ့ရှိရပါတယ်။ တံဆိပ်မှာ
စံမရှိဘူး၊ တံဆိပ်ဆိုတာ ရှိရင်ပြီးပြီး၊ သူက ပိုပြီးချမ်းသာလို့၊ ဟိုအဖွဲ့
အစည်းက ပိုပြီးကျမ်းကျင် ပညာရှင်တွေ များလို့၊ သူတို့က အာဏာ
ပိုင်အဖွဲ့အစည်းမို့လို့၊ သူတို့တံဆိပ်တွေဟာ ဟိုလိုဖြစ်ရမယ် ဒီလိုဖြစ်ရ
မယ်ဆိုပြီး ကန်းသတ်ထားတာ မရှိဘူး။ ဒါပေမယ့် သတိထားရမယ့်
အချက်တစ်ခုကတော့၊ သူများတံဆိပ်ကိုတော့ ကိုယ့်တံဆိပ်အဖြစ် ယူ
သုံးခွင့်တော့ ဖရှိဘူးဆိုတာပါပဲ။ ကိုယ့်တံဆိပ်ဟာ သူများရဲ့ တံဆိပ်
နဲ့တော့ နည်းနည်းလေးတော့ ကွာရမယ်။ ကိုယ့်ရဲ့တံဆိပ်က ကိုယ်
ဟာ ဘယ်လိုမျိုးလူတန်းစား ဖြစ်သလဲ၊ ကိုယ့်ရဲ့စီးပွားရေးဟာ ဘယ်လို
မျိုးစီးပွားရေးလဲဆိုတာကို ဖော်ထုတ်ပေးတာ ဖြစ်ပါတယ်။

ကျွန်းတတ်တို့ဟာ လုပ်ငန်းစတာနဲ့ တံဆိပ်ကို စပြီး အသုံးပြုကြပါ
တယ်။ အဲဒီလို လုပ်ငန်းစစ်ချင်း တံဆိပ်ကို အသုံးပြုနေခြင်းသည်
ကိုယ့်ရဲ့ကုန်ပစ္စည်း၊ ထုတ်ကုန်တွေကိုဝယ်ယူအသုံးပြုကြမယ် ပြည်သူ
တွေက ကိုယ့်ရဲ့ဝန်ဆောင်မှုအရည်အသွေး Quality of Service ကို
သိပို့ ဖော်ပြု နေခြင်းမဟုတ်သေးပေါ့၊ တကယ်တော့၊ ကိုယ့်ရဲ့ဝန်ဆောင်

မှုကို ပြည်သူ လူထုအား စတင်ဖိတ်ဆက်ပေးခြင်းအဆင့်သာ ဖြစ်နေ သေးတယ်။ ပြည်သူလူထုက ကိုယ့်ရဲ့ထုတ်ကုန်တွေ၊ ကိုယ့်ရဲ့ ကုန် ပစ္စည်းတွေကို စတင်အသုံးပြုလာကြတဲ့ နောက်ပိုင်းကျမှ ကိုယ့်ရဲ့ဝန် ဆောင်မှု အရည်အသွေး Quality of Service ကို သိလာကြမှာ ဖြစ်ပါ တယ်။ ဒီအကြေားထဲမှာတောင် တံဆိပ်မတူ၊ ကုန်ပစ္စည်းပုံစံတူတဲ့ ဝန် ဆောင်မှုတွေကို တြေားလုပ်ငန်းရှင်တွေက ကိုယ့်နဲ့ အပြိုင် ထုတ်လာနိုင် ပါတယ်။

အဲဒီအခါကျရင် ဈေးကွက်ယူဉ်ပြိုင်မှု Market Competition ဆိုတာ ဖြစ်ပေါ်လာတော့မှာ သေချာပါတယ်။ ဈေးကွက် ယူဉ်ပြိုင်မှုပြိုင်ပေါ် လာလေလေ၊ ကိုယ့်ရဲ့ဝန်ဆောင်မှု အရည်အသွေး Quality of Service ကို ပို့ပြီး ကောင်းအောင် လုပ်ရလေလေ။

ကျွန်တော်ဟာ ပုံသိမ်မှာ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ နေထိုင် လာခဲ့ဖူးပါတယ်။ အဲဒီမှာ ပုံသိမ်ပြို့ရဲ့ ဂဏ်ထူးဆောင် ထုတ်ကုန် တစ်ခုကတော့၊ ဟာလဝါပဲ ဖြစ်ပါတယ်။ ပုံသိမ်ဟာလဝါလို့ ပြောလိုက် ရင် ဈေးပြိုင်းပုံ၊ ဈေးလဝ်းတို့ဟာ အင်ပတန်းမှ နာမည်ကြီးတဲ့ ပုံသိမ် ဟာလဝါတွေ ဖြစ်ပါတယ်။ ဒီဟာလဝါတွေကို တြေားဟာလဝါ တံဆိပ် တွေက ဈေးကွက်ယူဉ်ပြိုင်လို့ ဖော်ကြတဲ့၊ ပုံသိမ်ကိုရောက်ဖူးတဲ့ ဓရီးသည်တွေအားလုံးကတော့၊ ဟာလဝါကို ဝယ်ပယ်ဆိုရင် ဈေးပြိုင်းပုံနဲ့၊ ဈေးလဝ်းတံဆိပ်ကိုပဲ ဝယ်ယူစားသုံးကြတာကို စာမေးသူ သတိထားမိတယ်။ ဒါဆိုရင် ဒီဈေးပြိုင်းပုံနဲ့ ဈေးလဝ်းတို့ရဲ့ တံဆိပ်တွေ

ဟာ ဘာဖြစ်လို့ ပုသိမ်ကိုအလည်သွားကြတဲ့ခရီးသည် တွေ့ရဲ့ အသည်းနှုန်းကို ဆွဲဆောင် နိုင်တာလဲဆိုရင် သူတို့ရဲ့ ဝန်ဆောင်မှု အရည်အသွေး (နုတိအရသာကို အမြတ်များထိန်းသိမ်းခြင်း) Quality of Service ကောင်းလို့ပဲ ဖြစ်ပါတယ်။ ဒီတံဆိပ် နှစ်ခုဟာ ပုသိမ်မှာ ရပ်တည်လာတာ နှစ်ပေါင်း ၃၀ ဆယ် လောက် ရှိပြီလို့ သိရတယ်။ ဒီလိုနှစ်ပေါင်း ၃၀ တောင် ရှိနေပြီဖြစ်တဲ့ ဒီတံဆိပ်နဲ့ ဝန်ဆောင်မှုတွေ ဟာ ဘာဖြစ်လို့ အသစ်ပေါ်လာတဲ့ တြေားဟာလဝါ တံဆိပ်တွေထက် လုတွေ့ခဲ့အားပေးမှုကို အားပါးတရ ခံစားရသလဲ ဆိုရင် စားသုံးသွေ့ အပေါ်မှာ အရင်က ထုတ်လုပ်ထားတဲ့ အနှစ်နှင့်အတိုင်း သူတို့ရဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မှု အရည်အသွေး Good Quality of Service ကို ဆက်လက်ပြီး ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ပေးနိုင်ရှုတင် မကဘူး၊ သူတို့ရဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မှု အရည် အသွေး Good Quality of Service ကို ဆက်လက်ပြီး ထိန်းထားနိုင်လို့ပဲ ဖြစ်ပါတယ်။

ကွန်တော့ရွာဖြစ်တဲ့ နှုန်းရွာ (ချမ်းပြည်နယ်၊ ထန်တလန်မြို့နယ်) မှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကို တင်ပြလိုပါတယ်။ ဒီရွာမှာ မှုဆိုးပ တစ်ယောက်ဟာ အရက်ကို ချက်ပြီး ရောင်းစားရင်း သူမရဲ့သားလေး ကို ကျောင်းထားပါတယ်။ သူမချက်တဲ့ တော့ အရက်ဟာ ရွာမှာ အကောင်းဆုံး အရက်ဆိုပြီး နာမည်ကြီးခဲ့ပါတယ်။ ဆိုလိုတာကတော့ သူမဟာ သူချက်ထားတဲ့ အရက်ကို ရေလုံးဝ မရောဘူး၊ တြေားမှုဆိုးဖို့ အရက်ချက်သမား တွေကတော့၊ သူတို့ချက်တဲ့ အရက်ကို တစ်ပုလင်း ကို နှစ်ပုလင်း ထွက်လာအောင်ဆိုပြီး ရေနဲ့ ရောကြပါတယ်။ အရက်

သမားတွေကတော့ ရေရှေတာများတဲ့ အရက်ဆိုင်ကို သွားမဝယ် သောက် ကြဘူး။ ဆိုလိုတာကတော့၊ မူဆိုးဖို့အရက်ချက် သမားဟာ မိမိခဲ့အရက် ကို သောက်သုံးတဲ့သူတွေကို ကောင်းမွန်တဲ့ ဝန်ဆောင်မှု မပေးနိုင်ဘူး။ ဝန်ဆောင်မှု ညွှတ်တယ် bad quality of service လို့ ပြောရ မှာ ဖြစ်ပါတယ်။ သူ့ရဲ့အရက်ဟာ ရေရှေတာ များတယ် ဆိုပြီး အရက်သမားတွေက သူ့ကို ဝေဖန်ပေမယ့် ဂရုမစိုက်ခဲ့ဘူး၊ သူ့ရဲ့ညွှန်းတဲ့ ဝန်ဆောင်မှုကို မပြုပြင်ဘူး။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ သူ့ရဲ့ အသက်မွေးဝမ်း ကော်မူးလုပ်ငန်းတစ်ခုဟာ တန္ထိလောက်မှာ ပျက်စီး သွားတော့တယ်။ ဒါပေမယ့် မူဆိုးမကတော့၊ မယိုင်းမယိုင်ဘဲ သူမရဲ့ အရက်ချက်လုပ်ဝန်းကို ဆက်လက် လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

ဒီလိုနဲ့ နှစ်နှစ်လောက် ကြောလာ တဲ့အခါမှာ သူ့ရဲ့ပြိုင်ဖက် မူဆိုးဖို့ အရက်ချက်သမား မရှိတော့တာနဲ့ “ငါဘယ်လိုပဲ ချက်ချက်၊ ငါအရက် ကိုပဲ လာဝယ်သောက်ကြတော့မှာပဲ” ဆိုတဲ့ အသိစိတ် ဝင်လာတယ်။ အဲဒီအခါမှာတော့၊ သူမဟာ မိမိနာမည်ရထားတဲ့ ကောင်းတဲ့အရက်ဆုံး တာကို ရေါ့စပြီး ရောလာတော့တယ်။ နောက်ဆုံး သူမဟာ အရင် တုန်းက အသက်မွေးဝမ်းကော်မူး စီးပွားရေးတစ်ခုအာဖြစ် လုပ်ကိုင်လာ ခဲ့တဲ့ သူမရဲ့အရက်ချက်လုပ်ငန်းဟာ ဆုံးစွဲမှုနဲ့ နိဂုံးချုပ်ခဲ့ရတယ်။

တကယ်တော့ ကောင်းမွန်တဲ့ ဝန်ဆောင်မှု Quality of Service ဆိုတာ က Professional ဆန်ပါတယ်။ အသက်မွေးဝမ်းကော်မူးတစ်ခု ပြစ်ပါ တယ်။ ကိုယ့်ရဲ့ဝန်ဆောင်မှုဟာ ညွှန်းတယ်ဆုံးရင် ကိုယ်ဟာ ဒီဝန်

ဆောင်မှုကို အမိုပြုပြီးတော့ စီးပွားရေး၊ အသက်မွေးဝမ်းကော်ငါး တစ်ခု ကို ရေရှည်လုပ်ကိုင်လို့ မရဘူး။

ဒီနေရာမှာ ပထမဆုံး သတိထားရမယ့် အချက်ကတော့၊ ကိုယ့်ရဲ့ဝန် ဆောင်မှု၊ ကိုယ့်ရဲ့ထုတ်လုပ်မှုတွေကို အရည်အသွေး ညွှန်ပြုသွား အောင် လုပ်တာဟာ ဘယ်သူလဲဆိုတာပါပဲ။ တကယ်တော့၊ ကိုယ့်ရဲ့ ဝန်ဆောင်မှု၊ ကိုယ့်ရဲ့ ထုတ်လုပ်မှုတွေကို အရည်အသွေး ညွှန်ပြုသွား အောင် လုပ်တာဟာ ကိုယ်ပဲ။ အပြိုင်က လူတွေက ကိုယ့်ရဲ့ ကော်မွန် တဲ့ ဝန်ဆောင်မှု၊ ထုတ်လုပ်မှုကို ညွှန်သွားအောင်၊ အရည်အသွေး ကျသွား အောင် ဝင်မလုပ်နိုင်ဘူး။ ကိုယ့်ရဲ့ထမင်းအိုကို ကိုယ့်ဟာကိုယ် နှိုက်ခွဲတာပဲ။ ကိုယ့်ရဲ့ဝင်ငွေလမ်းကြောင်းကို ကိုယ့်ဟာကိုယ် ပိတ်တာ ပဲ။ ကိုယ့်ရဲ့ တက်လမ်းကို ကိုယ့်ဟာကိုယ် ဖျက်ဆီးတာပဲ။

ဒဲဒီတော့၊ ကိုယ့်ရဲ့ဝန်ဆောင်မှု၊ ထုတ်လုပ်မှု အရည်အသွေးတွေကို ပိုပြီးကော်ငါးအောင် အမြဲတမ်းလုပ်နေရာမှာ ဖြစ်ပါတယ်။ ပိုပြီးကော်ငါး အောင် အမြဲ တမ်း မလုပ်နိုင်ရင် တော်ပဲ ကိုယ့်ရဲ့လက်ရှိ ကော်မွန်တဲ့ ဝန်ဆောင်မှု အရည်အသွေး၊ ထုတ်လုပ်မှုအရည်အသွေးကိုတော့ မကျ ဆင်သွားအောင်၊ ပိုပြီးမည့်သွားရလေအောင် ကြိုးစားပြီး ထိန်းထားပို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုရင် ကိုယ့်ရဲ့ကော်မွန်တဲ့ ဝန်ဆောင် မှု အရည်အသွေးနဲ့ ထုတ်လုပ်မှုတွေဟာ Professional အသက်မွေး ဝမ်းကော်ငါး ဖြစ်လို့ပဲ။

ကျွန်တော်ဟာ နိုင်ငံတကာကို ပျုသန်းနေကြတဲ့ လေယဉ်ပျော်း
တွေကို စီးဖူးတယ်။ နိုင်ငံခြားကို သွားဖူးတဲ့လူတိုင်းဟာ ဘာလေယဉ်
ပျကို စီးပလဲဆိုတာ အရင်စဉ်းစားကြရပါတယ်။ ဈေးပေါတယ်ဟာ
လား၊ ဈေးကြီး တဲ့ဟာလား။ ဝန်ဆောင်မှုကောင်းတဲ့ လေယဉ်လား။
ဆက်ဆံရေး ကောင်းတဲ့လေယဉ်လား၊ ကြိုခိုင်မှုကောင်းတဲ့လေယဉ်
လား ဆိုပြီး ရွှေးချယ်စရာတွေ အများကြီးနဲ့ တွေ့ကြရပါတယ်။
ဆိုလိုတာကတော့ နိုင်ငံတကာလေကြောင်းလိုင်းတွေဟာ ခရီးသည်
တွေ့က မိမိတို့ လေယဉ်ပျော်ကို ရွှေးပြီး စီးကြဖို့အတွက် ခရီးသည်တွေ
ကို အကောင်းဆုံး ဝန်ဆောင်မှုအရည်အသွေးတွေနဲ့ ဆွဲဆောင်နေကြ
ပါတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက်ပြိုင်ဆိုင်မှု ကြောင့်ပဲ
ဖြစ်ပါတယ်။

ဒီလိုမို့ နိုင်ငံတကာကို ပျုသန်းနေကြတဲ့ လေကြောင်းလိုင်း ၂၀၀ ကျော်
ထဲမှာ အကောင်းဆုံးဝန်ဆောင်မှုဆုကို ရနှစ်ဆက်တိုက် ရရှိတဲ့
လေကြောင်းလိုင်းကတော့ ထိုင်းလေကြောင်းလိုင်း Thai Airways
ဖြစ်တဲ့ တိရို TG လေကြောင်းလိုင်းပဲ ဖြစ်ပါတယ်။ တိရိုလေကြောင်း
လိုင်းဟာ တခြားလိုင်းတွေထက် ပိုပြီး ဈေးကြီးတယ်။ ဒါပေမယ့်
ထိုင်းလေကြောင်း လိုင်းနဲ့ ခရီးသွားပြီဆိုရင် သွားတဲ့ ခရီးသည် အများ
ပိုင်က ဘယ်လိုခံစား သလဲဆိုတော့ ဒီတိရိုလေယဉ်ဟာ လုံခြုံတယ်။
လေယဉ်မယ်တွေဟာလည်း ခရီးသည်တွေထိုင်တဲ့နေရာတွေကို လာ
ပြီတော့ နေးထွေးတဲ့ အပြုံးလေးနဲ့ ဝန်ဆောင်မှုတွေကို ပေးကြတာ
ရင်၊ ကျွေးတဲ့ အစားအစာ တွေနဲ့ တိုက်တဲ့ သောက်စရာ အရည်တွေ

(ဂိုင်၊ အချို့ရည်၊ ရေသန၏) ဟာ အင်ပတန်မှ ကောင်းမွန်ပြီးတော့ လူမျိုး
မရွှေ့၊ အသားအရောင် မရွှေ့ပဲ အခါအားလျှော်စွာ တိုက်ကျွေးကြတာ
ကို ပိတ်ဖြစ်နေမိကြပါတယ်။

တိဂုံလေကြောင်း လိုင်းတွေဟာ ခရီးသည်တွေ ဘယ်နားမှာထိုင်ထိုင်
လေယဉ်ရဲ့ခေါင်းပိုင်းမှာပဲ ထိုင်ထိုင်၊ လေယဉ်ရဲ့ ဝမ်းပိုက်ပိုင်းမှာပဲ
ထိုင်ထိုင်၊ လေယဉ်ရဲ့အမြို့ပိုင်းမှာပဲ ထိုင်ထိုင်၊ ခရီးသည်တွေကို
ပေးလိုက်တဲ့ ဝန်ဆောင်မှုနဲ့၊ အစားအသောက်တွေဟာ အတူတူပါပဲ။
နောက်ပြီးသူတို့ဟာ ခရီးသည်တွေရဲ့ အသားအရောင် တွေ၊ ဘာသာ
စကားတတ်ကျေးမှုတွေကို ကြည့်ပြီး သူတို့ရဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်
မှုတွေကို ပိုကောင်းလိုက်၊ ပိုည့်လိုက်ဆိုပြီး ပလုပ်ကြဘူး။ သူတို့ဟာ
ဘယ်လိုမျိုးလူတန်းစားနဲ့ပဲ ဆက်ဆံထိတွေ့နေပါစေ၊ သူတို့ရဲ့ ကောင်း
မွန်တဲ့ ဝန်ဆောင်မှုအရည်အသွေးကို အကျေမခံဘူး၊ အည့်မခံဘူး ဆို
တာကို စာမေးသူ ပိုပိုမိတယ်။ ထိုင်းလေကြောင်း လိုင်းလိုမျိုး ဝန်ဆောင်
မှု ကောင်းတဲ့ လေကြောင်းလိုင်းတွေ ရှိသလို၊ ဝန်ဆောင်မှုည့်တဲ့ လေ
ကြောင်းလိုင်းတွေလည်း ရှိပါတယ်။

မြန်မာပြည်မှာ ငွေကြေးဝန်ဆောင်မှုပေးနေကြတဲ့လုပ်ငန်းရှင်တွေထဲက
ဘဏ်ဝန်ဆောင်မှုလုပ်ငန်းကို ဆက်လက်ပြီး တင်ပြလိုပါတယ်။ မြန်မာ
ပြည်မှာ ပုဂ္ဂလိက ဘဏ်ဝန်ဆောင်မှုတွေဟာ ၁၉၉၅ခုနှစ်နောက်ပိုင်း
ပေါ်ထွက်လာ ကြပါတယ်။ အဲဒီဘဏ်တွေကတော့၊ အင်းဝဘဏ်၊
ရိုးမဘဏ်၊ ကမ္မာအဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ တောင်လေပိ

ဘက်၊ မြှေဝတီဘက်၊ အာရုံဓနဘက်၊ မြန်မာမေဖလဝါးဘက်၊ ပထမ ပုဂ္ဂလိက ဘက်စသဖြင့် ပေါ်ထွက်လာကြပါတယ်။ ဒီဘက်တွေထဲမှာ ပြည်သူ များကို အကောင်းဆုံးဝန်ဆောင်မှုကို ပေးနိုင်တဲ့ဘက်ကတော့ ကမ္မာဇာက်ပဲ ဖြစ်ပါတယ်လို့၊ မှတ်ချက်ချချင်ပါတယ်။ ဘာဖြစ်လို့ လဲ။ ကမ္မာဇာဘက်ဟာ တြေားဘက်တွေရဲ့ ဝန် ဆောင်မှုတွေနဲ့ ဘာ များ ထူးခြားသွားလို့လဲ ဆိုပြီး စာဖတ်သူစောဒက တက်စရာ ရှိနိုင်ပါ တယ်။ ကမ္မာဇာဘက်ဟာ တြေားဘက်တွေရဲ့ ဝန်ဆောင်မှုတွေနဲ့ ဘာများ ထူးခြားသွား လို့လဲ ဆိုရင် ဘက်ဝန်ထမ်းတွေ ဟာ ပိမိတို့ ဆီ ကို ငွေလာစုံ လာထုတ်၊ လာလွှဲကြတဲ့ အဖောက်သည်တွေကို အဝင်ဝ မှာကတည်းကနေ လေး လေးစားစား၊ နွေးနွေးတွေးတွေးနဲ့၊ ဤဆိုကြပြီးတော့၊ ယဉ်ယဉ်ကျေးကျေးလေးနဲ့၊ ဘာကူညီပေးရမလဲ ဆိုပြီး မေးကြ လေ့ ရှိကြပါတယ်။

ဘက်ထဲမှာရှိကြတဲ့ ဝန်ထမ်းတိုင်းက ဘက်ကိုလာကြတဲ့ သည် (အဖောက်သည်) တွေကို စိတ်ရှည်ရှည်နဲ့ ဆက်ဆံ တယ်၊ အဖောက် သည်တွေက သူတို့ ဘက်ကိုသွားရင် အဆင်ပြေတယ်လို့၊ ခံစားနိုင် အောင် ကောင်းမွန်တဲ့ ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားတယ်။ ဆိုလို တာကတော့၊ အချိန်ပြည့် လေအေးစက်တွေကို ဖွင့်ထားတယ်၊ ဘက် ထဲကို ငွေထုတ်ထမ်းလာတဲ့ လူကို လျမ်းတွေ့ရင် ဘက်လုံးခြုံ ရေးသ မားတွေက ပြေးလာပြီး ငွေထုတ်တွေကို ထမ်းပေးကြတယ်၊ အဖောက် သည်တွေရဲ့ ကားတွေကိုပါ ရပ်နားနိုင်အောင်လုပ်ပေးတယ်၊ ရေနွေး ကြမ်းတွေကို သောက်လို့ ရအောင် စီစဉ်ပေးတယ်၊ သတင်းစာမတွေနဲ့

အပတ်စဉ် ဂျာနယ်တွေကိုပါ ဖတ်လို့ရအောင် ထားပေး ထားတယ်။ နောက်ပြီး တော့၊ တော့ သီချိန်းပီစီမံခွဲကိုပါ ဖွင့်ပေးထားတယ်။ အပေါ် အပါးကို လွယ်လွယ် နဲ့ သွားနိုင်အောင် လုပ်ပေးထားတယ်။ ကိုယ့်ဆိုကို ငွေလာ အပ်တဲ့ သူတွေကို သတ်မှတ်တဲ့ စငွေပမာဏထက် ကျော် လွန်ပါ က ပိဿ္ပ PO (Payment of Order) ဆိုတဲ့ ပုံစံကိုဖြည့်ပြီး တော့ တစ်ပတ် တစ်ခါ အဲဒီပါအိုကို ယူလာပြီး ကိုယ့်ခဲ့ဘက်စုစုပေါ်ထဲကို ပေါင်းထည့် လို့ ရအောင် စီစဉ်ပေးတယ်။

အခုဖော်ပြထားတဲ့ အချက်တွေဟာ ကမ္မာဇာက်ခဲ့ တြေားဘက် တွေမှာ /နဲ့ မတူဝါဘဲ၊ မရှိတဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မှုအရည်အသွေး တွေပဲ ဖြစ်ကြပါတယ်။ ဒီလိုမျိုးဝန်ဆောင်မှုတွေကြောင့်မို့ ပြည်သူတွေ ဟာ မိမိတို့ခဲ့ ငွေကြေးတွေကို ကမ္မာဇာက်မှာ အများဆုံး အပ်နှင့် စုထားကြတာ ဖြစ်တယ်လို့ စာရေးသူအနေနဲ့ ပြောစ မှတ်ပြုလိုက်ပါ တယ်။ ဒီဘက်ဟာ ဘာဖြစ်လို့ ပြည်သူလူထဲကို အကောင်းဆုံး ဝန်ဆောင်မှုကို ပေးတာလဲ ဆိုရင် ပြည်သူလူထဲက ဒီဘက်မှာ ငွေလာစုမှ သာလျှင် ဒီဘက်ဟာ တသက်လုံးစီးပွားဖြစ်နိုင်မှာ ဖြစ်ပါတယ်။ ဒီဘက်ကို ထူထောင်တဲ့ လူဟာ ဒီငွေကြေးဝန်ဆောင်မှုကို မိမိခဲ့ အသက်မွေးဝမ်းလုပ်ငန်းအဖြစ် သဘောထားတဲ့ အတွက်ကြောင့် မိမိခဲ့ ငွေကြေးဝန်ဆောင်မှုကို ပရောဖက်ရှင် Profession အဖြစ် လုပ်ဆောင် နေလို့ပဲ ဖြစ်ပါတယ်။

ဘိုးက် တုန်ဖူန်း၊

ပရောဖက်ရှင်နဲ့လ် Professional ဖြစ်သော လုပ်ငန်းတိုင်းသည် ကောင်းသောလုပ်ငန်းလို့ ခေါ်လို့၊ သတ်မှတ်လို့၊ မရဘူး၊ တချို့လုပ်ငန်းတွေ ဟာ ပရောဖက်ရှင်နဲ့လ် Professional ဖြစ်ပေမယ့် ဒုစ္စရှိက်လုပ်ငန်း ဖြစ်နေတာတွေ ရှိပါတယ်။ ဆိုလိုတာက ဘိန်းရောင်းနေတဲ့ သူတွေဟာ အစိုးရအာဏာပိုင်အဖွဲ့အစည်းက သူတို့ကို မပိဋ္ဌာန်အောင် ဘိန်းကို ဘယ်လိုသယ်ယူပို့ဆောင်ပြီး အရောင်းအဝယ် လုပ်မလဲဆိုတဲ့ နည်းဖျား။ ဟာ သူတို့ဟာ ကောင်းကောင်း ကျမ်းကျင်တယ်။ ဒါက ဘာကိုဖော်ပြုတာလဲဆိုရင် သူတို့ရဲ့ ပရောဖက်ရှင်နဲ့လ် Professional ကို ဆိုလိုနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့၊ ကိုယ့်ရဲ့ဘဝတစ်ခုလုံးအတွက် နွေ့ချယ်ထားတဲ့ လုပ်ငန်းကို ပရောဖက်ရှင်နဲ့လ် Professional ဖြစ်အောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ကိုယ်ဟာ ကိုယ်ချွေးချယ်ထားတဲ့ လုပ်ငန်းမှာ ကျမ်းကျင်နေရမယ်၊ ကျမ်းကျင်အောင် လေ့လာသင်ယူနေရမယ်။ ဒါမျပဲ၊ အဲဒီလုပ်ငန်း၊ ဝန်ဆောင်မှုက ကိုယ့်ဘဝကို အကျိုးပြုမှာ ဖြစ်ပါတယ်။

တို့ယ်က ပရောဖက်ရှင်နဲ့လ် Professional ဖြစ်နေသော လုပ်ငန်းတစ်ခု ဟာ ကိုယ် ဝါသာနာပါတဲ့ လုပ်ငန်းတစ်ခု ဟူတ်ချင်မှုဟုတ်မယ်၊ ဖြစ်ချင်မှု ဖြစ်ပယ်။ ကျွန်တော့ရဲ့ ဝါသာနာဟာ စာရေးခြင်း ဖြစ်တယ်၊ ဒါပေမယ့် အဲဒီစာရေးခြင်းဟာ ကျွန်တော့ရဲ့ ပရောဖက်ရှင်နဲ့လ် မဟုတ်ဘူး။ ကျွန်တော့ရဲ့ ပရောဖက်ရှင်နဲ့လ်အလုပ်က ဖွံ့ဖြိုးရေးလုပ်ငန်းများ တို့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ဟာ ကိုယ်အသက်မွေးဝမ်းကျောင်းလုပ်မယ့် လုပ်ငန်းနဲ့ ကိုယ်ဝါသနာပါတဲ့ လုပ်

ဝန်းကို လုပ်ကိုင်တဲ့ နေရာမှာ ဘယ်ဟာကို ပိုပြီးတော့ ပရောဖတ်ရှင် နဲ့ လျှော့ဖြစ်အောင်၊ ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင် လုပ်မလဲဆိုတာကို ဆုံးဖြတ်ချွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။

ကျွန်းတော့မှာ သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ သူ့နဲ့ဝါသာနာက ပီဒီယိုခွဲရောင်းချုပြုး ဖြစ်တယ်။ သူဟာ ပီဒီယိုခွဲ ရောင်းချုတာကိုပဲ ဝါသာနာပါတော့၊ တွော်းလုပ်ဝန်းတွေကို ဘာမှ မလုပ်တော့ဘူး။ သူဟာ ပီဒီယိုခွဲ ရောင်းတဲ့ ဝါသာနာကို လုပ်လာတာ ၅ နှစ် ရှိသွားပြီ။ ပိန်းမနဲ့ ကလေးသာ ရသွားတယ်။ သူ့ဘဝကတော့ ဘာမှ မတိုးတက် လာဘူး။ သူ့မိန်းမနှင့်သားကို သူ့အမေဇာ်မှာ ထားထားပြီးတော့ သူဟာ ပီဒီယိုခွဲရောင်းတဲ့ လုပ်ဝန်းကိုပဲ လုပ်နေတယ်။

ဒါနဲ့ တစ်ရက်တော့၊ သူဟာ ကျွန်းတော့ ဆီကိုလာပြီး ငွေလာချေးပါ တယ်။ “သူငယ်ချင်း ဝါသားလေး ဖျားနေ လို့ သူ့ကို ကလေးဆရာဝန် နဲ့ ပြုဖို့ ငါမှာ ငွေမရှိဘူး။ ငွေငါးသောင်းလောက် ချေးပါအေး” ဆီပြီး ကျွန်းတော့ ဆီကို ရောက်လာတယ်။ ကျွန်းတော်ကလည်း သူချေးတဲ့ ငွေ ကို ချက်ချင်းမပေးဘဲ၊ သူ့ကို နည်းနည်းတရား ချလိုက်တယ်။ “ဟေး ကောင်း မအိုဝါသာနာက မင်းနဲ့ မင်းမိသားစုကို ထမင်းဝအောင် မကျွေး နိုင်ဘူး ဆိုရင် အဲ ဖိုဝါသာနာပါတဲ့ လုပ်ဝန်းကို စွာနှုန်းတွေ့ ပုံမှန်ဝင်ငွေ ရရှိစေမယ့် လုပ်ဝန်းတစ်ခုကို ပြောင်းလုပ်ပါလား” ဆီပြီး အကြံ့ပေး တယ်။ အဲ ဖိုဝါသာ သူက “ဒါ၊ ဘာလုပ်ရင် ကောင်းမလဲ” ဆီပြီး ဖေးတော့၊ ကျွန်းတော်က “မင်း၊ လိုင်းကားတွေမှာ စပယ်ယာ လိုက်

လုပ်ပါလား၊ ဒီလုပ်ငန်းက တစ်လဆောက် လုပ်ပြီးရင် တစ်ရက်ကို ငွေကျပ် ၃၀၀၀ လောက် ကျန်တယ်၊ ဒါဆိုရင် ပင်းရဲ့မိန္ဒားမနဲ့သားသမီး တွေကို ကောင်းကောင်းမွန်မွန်ထားနိုင်မှာပါ” ဆိုပြီး ပြောပြ လိုက်တယ်။ အဲဒီအခါမှာ သူက ကျွန်တော့ကို ဘာပြန်ပြောမယ်ထင်သလ “ကျွန်တော် ပျော်တယ်” တဲ့။ လုပ်ငန်းတစ်ခုကို ပရောဖက်ရှင်နဲ့လ် ဖြစ် အောင် လုပ်ခြင်းဆိုတာက ကိုယ့်ဘဝကို အဲဒီလုပ်ငန်းနဲ့ အလုပ် အကျွေး ပြခြင်း ဖြစ်ပါတယ်။

ဒါဟာ ကိုယ်က ဘုရားရှင် နဲ့လူသားတွေကို ကောင်းမွန်သော ဝန်ဆောင်မှုပေးနေခြင်း ဖြစ်ပါတယ်။ ကျောင်းဆရာ/မများက ကျောင်းသူ/သားများကို ကောင်းကောင်းမွန်မွန် စေတနာပါပါ စာသင်ပေးနေခြင်းဟာ အဲဒီ ကျောင်းဆရာဘဝကို ပရောဖက်ရှင်နဲ့လ် ဖြစ်အောင် လုပ်နေခြင်းဖြစ်တာမို့။ ဒါဟာ နိုင်ငံတော်နဲ့ အများပြည်သူကို ဝန်ဆောင်မှုပေးနေခြင်း ဖြစ်ပါတယ်။ ရွှေတန်းရော၊ နောက်တန်းမှာပါတာဝန်ထမ်းဆောင်နေ ဤတဲ့ စစ်သားတွေဟာ အမိန့်ငံတော်နဲ့ ပြည်သူ များရဲ့အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်နောကြခြင်း ဖြစ်ပြီး အဲဒီ အမိန့်ငံတော်နဲ့ပြည်သူများရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်နောကြခြင်းဟာ ပရောဖက်ရှင်နဲ့လ် ဖြစ်အောင် လုပ်နေခြင်း ဖြစ်တာမို့။ ဒါဟာ နိုင်ငံတော်နဲ့ အများပြည်သူကို ဝန်ဆောင်မှုပေးနေခြင်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းကို ကျမ်းကျမ်းကျင်ကျင်၊ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နေခြင်းဟာ ပိမိရဲ့ အမှတ်တံဆိပ်ကို ပြသနေခြင်း (self-branding) ဖြစ်ပါတယ်။

အမှတ်တံဆိပ် အကြောင်းကို ပြောတဲ့ နေရာမှာ ဒီအမှတ်တံဆိပ်တွေ ဟာ ဘယ်လိုမျိုး အနက်တွေကို ဖော်ထုတ်ပေးတာလဲ ဆိုတာကို သေး ကွက်ထိုးဖောက်တဲ့ ပညာဘက်ကနေ ဆက်လက်ပြီး တင်ပြလိုပါ တယ်။ အမှတ်တံဆိပ်တွေဟာ အနက် (၆)ကို ဖော်ထုတ်ပြပါတယ်။

အဲဒါတွေကတော့

၁။ Brand Attributes တံဆိပ်ရဲ့ ကောင်းခြင်း လက္ခဏာ

၂။ Brand Benefits တံဆိပ်ရဲ့ အကျိုးကျေးဇူး

၃။ Brand Values တံဆိပ်ရဲ့ တန်ဖိုး

၄။ Brand Culture တံဆိပ်ရဲ့ ယဉ်ကျေးမှု

၅။ Brand Personality တံဆိပ်ရဲ့ ကိုယ်ရည် ကိုယ်သွေး

၆။ Brand User တံဆိပ်ကို အသုံးပြုသူ

၁။ Brand Attributes တံဆိပ်ရဲ့ ကောင်းခြင်း လက္ခဏာ

တံဆိပ်တစ်ခုက ဘယ်လိုမျိုး သော ကောင်းခြင်း လက္ခဏာတွေကို ဖော်ပြပေးတာလဲ ဆိုတာကို အနည်းငယ် ဖော်လိုပါတယ်။ လူတွေအမြင် မှာက လက်ဝါးကား တိုင်ကို တွေ့ပြီခိုတာနဲ့ လက်ဝါးကား တိုင် ဆိုတာ လူသားတွေကို ကယ်တင်ဖို့ အတွက် ခရစ်တော်ဘုရားရဲ့ အသေခံခြင်း ခရစ်ယာန်တို့ ရဲ့ အောင်ပွဲခံခြင်း ဆိုတဲ့ ကောင်းခြင်း လက္ခဏာကို လူတွေ ရှုံးမှာ ဖော်ထုတ်ပေးတဲ့ တံဆိပ် ပြစ်ပါတယ်။

၂။ Brand Benefits တံဆိပ်ရဲရလဒ်

တံဆိပ်တစ်ခုကို အသုံးပြုပြီဆိုတဲ့အခါမှာ ရရှိလာတဲ့အကျိုးကျေးဇူးက နှစ်မျိုး ရှိပါတယ်။ အဲဒါတွေကတော့ အလုပ်ဖြစ်မြောက်မှု functional benefits နဲ့ ခံစားချက်တွေ emotional benefits ဖြစ်ပါတယ်။ ဆိုလို တာကတော့၊ ဒီခေတ်ကြီးမှာ ခရစ်ယာန်တွေ နည်းတဲ့ အရှေ့တောင် အာရုံနှစ်ငံတွေမှာ လူတစ်ယောက်အနေနဲ့ ခရစ်ယာန်တစ်ယောက် ဖြစ်ရတာဟာ မလွယ်ဘူး။ တြေားပုံစံဘာသာဝင်တွေ၊ မူးဆလင်တွေလို နှစ်ငံသား တစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကို သူများတွေနဲ့ တန်းတူမရနိုင် ဘူး။ ဒါဟာ အလုပ်ဖြစ် မြောက်မှု functional benefits ကို ဖော်ပြပေး တာ ဖြစ်တယ်။ မှတ်ပုံတင် လုပ်ရတာ ခက်တယ်။ ရာထူးတိုးပို့ မလွယ် ဘူးဆိုတာတွေဟာ အလုပ်ပိုင်းဆိုင်ရာမှာ ရရှိလာတဲ့ ခရစ်ယာန်ဖြစ် ခြင်းဆိုတဲ့ တံဆိပ်ရဲရလဒ်တွေ ဖြစ်ကြပါတယ်။ ဒီလိုမျိုးအခက်အခဲတွေ အကြေားထဲမှာ ခရစ်ယာန်ဖြစ် ခြင်းကို ဂုဏ်ယူတဲ့လူအတွက်ကတော့ ဒါဟာ ခံစားချက်ရလဒ် emotional benefits ဖြစ်လာတော့တယ်။

၃။ Brand Values တံဆိပ်ရဲတန်ဖိုး

မာစီးဒီးကားဆိုရင် ရွားမန်နှင့်ကနေ ထုတ်တယ်။ မာစီးဒီးကားဟာ အရမ်းရေးကြေးတာမို့ သန်းကြော်သူငြောင်းတွေပဲ ဝယ်စီးနှင့်တဲ့ကား ဖြစ်ပါ တယ်။ ဒီကားကို ဝယ်မယ့်သူက မာစီးဒီးကားကို တွေ့ပြုဆိုတာနဲ့ မာစီးဒီးကားကို စီးရတာဟာ ဂုဏ်ရှိ တယ်။ မိမိဟာ ချမ်းသာတယ်ဆို

တာကို ပြတဲ့အပြင် ဒီကားဟာ ကြေခိုင်ပြီး လုံခြုံတယ်ဆိုတာကို မာစီးပါး ကားတံဆိပ်ကို တွေ့တဲ့သူတိုင်းက အလိုလိုတန်ဖိုးသတ်မှတ်ပြီးသာ ဖြစ်သွားတယ်။

၄။ Brand Culture တံဆိပ်ရဲယဉ်ကျေးမှု

ဒီကဲ့ကြီးမှာ ဘယ်သူပဲဖြစ်ဖြစ် ကား၊ အစားအသောက်၊ အဝတ် အစားနဲ့ပစ္စည်းတွေ့ကို ဝယ်ဖို့ကြည်ရင်း တံဆိပ်မှာ တရုတ်ပြည်က ထုတ်လုပ်သည် Made in China ဆိုတဲ့တံဆိပ်ကို တွေ့တာနဲ့ တရုတ် ထုတ်ကုန်တွေဟာ ညွှတယ်၊ တရုတ်ပစ္စည်း တရာက်နဲ့ဆုတ်ဆိုတဲ့ မှတ်ချက်ကို ပြုလုပ်ကြပါတယ်။ တရုတ်နှင့်သားတွေဟာ အလုပ်ကို ဖြစ်သလို လုပ်တဲ့လူမျိုးဆိုတဲ့ တရုတ်ယဉ်ကျေးမှုတံဆိပ်ကို အလိုလို ဖော်ပြပေးနေတယ်။ မာစီးပါးကားဆိုရင် ရွှာမန်နှင့်ကနေ ထုတ်တယ်။ ကားဝယ်မယ်သူက မာစီးပါးကားကို တွေ့ပြုဆိုတာနဲ့ ရွှာမန်တွေ ထုတ်တဲ့ ပစ္စည်းတွေဟာ သပ်ရပ်ပြီး ကြေခိုင်ကာ လုံခြုံတယ်ဆိုတဲ့ ရွှာမန်ယဉ်ကျေးမှုတံဆိပ်ကို အလိုလိုဖော်ပြပေးတယ်။

၅။ Brand Personality တံဆိပ်ရဲကိုယ်ကိုယ်သွေး

တချို့အမှတ်တံဆိပ်တွေဟာ အဲဒီတံဆိပ်ပိုင်ရှင်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ထုတ်ဖော်ပါတယ်။ ဥပမာထပ်ပြောရရင် မာစီးပါးကားကို စီးနှင့်တဲ့ သူဟာ ချမ်းသာတဲ့သူဖြစ်တယ်ဆိုတဲ့ ချမ်းသာခြင်းအရည်အသွေးကို

ပြပေးပါတယ်။ နောက်ပြီးတော့ ကက်သလစ်ခရစ်ယာန်အသင်းတော် ဓာဆိုရင် ဆရာတော်၊ ရဟန်းဘုန်းတော်ကြီး၊ သီလရှင်တွေ ဝတ်ဆင် ကြတဲ့ သက်န်းဖြူဟာ အိမ်ထောင်မပြုဘဲ ဘုရားအမှုတော်ကိုသာ လုပ် ဆောင်ကြတယ်ဆိုတဲ့ တဲ့ဆိပ်ရဲ့ကိုယ်ရည်ကိုယ်သွေးကို ပြပါတယ်။

၆. Brand User တဲ့ဆိပ်ကိုအသုံးပြုသူ

သက်န်းဖြူဟာ အိမ်ထောင်မပြုဘဲ ဘုရားအမှုတော်ကို ရာသက်ပန် ထိုးဆောင်တဲ့ ရဟန်းသူတော်စင်တွေရဲ့ အမှတ်တဲ့ဆိပ် ပြစ်ပါတယ်။ ဒီသက်န်းဖြူဆိုတဲ့တဲ့ဆိပ်ကို အသုံးပြုတဲ့ ကက်သလစ်ခရစ်ယာန် ဆရာတော်၊ ရဟန်းဘုန်းတော်ကြီး၊ သီလရှင်တွေဟာ အိမ်ထောင်မပြု သဲ ဘုရားအမှုတော်ကို ရာသက်ပန် ထမ်းဆောင်နိုင်မယ့် လူတွေသာ ဝတ်ဆင်နိုင်တယ်ဆိုတာကို ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဆိုလိုတာက ဒီသက်န်းဖြူကို ဝတ်ဆင်မယ့် လူတွေရဲ့ အဆင့်အတန်းနဲ့လိုအပ်တဲ့ အစဉ်အချင်းတွေကိုပါ အလိုလိုဖော်ပြပြီးသား ဖြစ်သွားတယ်။ နောက် ပြီးတော့ မာစီးမီးကားကို စီးတဲ့သူတွေဟာ အသက် ၂၀ အချွဲယ် အတွင်းမေးမှုပြုတွေ မဟုတ်ဘဲ ချမ်းသာတဲ့ အလုပ်ရှင်တွေသာ စီးတဲ့ တား ဖြစ်တယ်ဆိုတာကို ဖော်ပြပေးနေပါတယ်။

၂၀၀၈ခုနှစ်တုန်းက ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့တဲ့ တရာ်ပြည်က ထေားနို့မှုန်းအကြောင်းကို တင်ပြလိုပါတယ်။ တရာ်ပြည်မှာ ကလေး နှီးခြားတို့ စီးပွားအဖြစ် ထုတ်လုပ်ပြီး နိုင်ငံတကာကို ဈေးကွက် ထိုး

ဖောက်နေတဲ့ ကုမ္ပဏီတွေဟာ စုစုပေါင်း (၂၂) ခု ရှိတယ်လို့ သိရပါတယ်။ အဲဒါတွေကတော့ Sanlu Group, Fonterra, Yili Industrial Group, Yashili, Suncare, Graungdong Yashili Group, Torador တို့ဖြစ်ကြပါတယ်။ ဒီတရာ့တော်ကလေးနှို့မှန်းဟာ နိုင်ငံတကာရွေးကွက်မှာ အင်မတန် လူကြိုက်များတဲ့ နှို့မှန်း ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်၊ ဒီကလေးနှို့မှန်းကို ထုတ်လုပ် ဖြန့်ချိနေကြတဲ့ ကုမ္ပဏီတွေဟာ ဒီနှို့မှန်းထဲမှာ ကလေးတွေရဲ့ ကျွန်းမာရေးကို ထိခိုက်စေမယ့် စက်မှုစာတု ပစ္စည်းဖြစ်တဲ့ မယ်လမင်း Melamine ကို ရောစပ်ထားပါတယ်။ အဲဒီပယ်လမင်းဆိုတဲ့ ပါတုပစ္စည်းကတော့ ပလတ်စတစ်၊ ပါတ်မြော်၊ ဆိုးဆေး၊ ကော်၊ အဝတ်အထည်တွေနဲ့ တမြားသော အိမ်သုံးပစ္စည်းတွေကို ရောစပ်ထားတဲ့ စက်မှုပါတုပစ္စည်းကို မယ်လမင်းလို့ ခေါ်ဆို ခြင်း ဖြစ်ပါတယ်။

အခုကလေးနှို့မှန်းကို ထုတ်လုပ်ပြီး မိမိတို့ထုတ်လုပ်တဲ့ ကလေးနှို့မှန်းတွေ ထဲမှာ မယ်လမင်းစက်မှုပါတုပစ္စည်းတွေကို ရောစပ်ထားတဲ့ကုမ္ပဏီတွေဟာ တရာ့တော်ကုမ္ပဏီတွေပဲ မဟုတ်ဘူး။ ကုလားဖြူပဲ ခေါ်ခေါ်၊ ဆံပင်ဖြူ အနောက်နိုင်ငံက ကုမ္ပဏီတွေလည်း ပါဝင်နေတာကို တွေ့ခိုရတယ်။ အဲဒီအနောက်နိုင်ငံက ဆံပင်ဖြူကုမ္ပဏီတွေကတော့၊ တရာ့တွေကြေးလျောက်စပ်ကုမ္ပဏီဖြစ်တဲ့ Torador နဲ့ နယူးလလှန်ကုမ္ပဏီဖြစ်တဲ့ Fonterra တို့ ဖြစ်ကြပါတယ်။

ယေဘုယျအားဖြင့် နိုင်ငံတကာက နားလည်တာတစ်ခုကတော့၊ ခေါင်း
ဖြူတွေဟာ လူ့အသက်၊ လူ့တန်ဖိုး၊ လူ့အခွင့်အရေး၊ ဒီပိုကရေစိ၊
တရားမျှတမှုစတာတွေကို လေးစားလိုက်နာတဲ့ နိုင်ငံသားတွေလို့。
ဆင်းရဲ တဲ့နိုင်ငံတွေက နားလည်ထားတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ကိုပဲ
ကြည့်ကြည့် တြေားဖြစ်ရပ်တွေမှာပဲ ကြည့်ကြည့် စာရေးသူရဲ့အတွေ၊
အကြံ့ အရပဲ ဖြစ်ဖြစ်စွဲ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေ၊ အနောက်နိုင်ငံသား
တွေမှာလည်း အဆင့်အတန်းမရှိတဲ့သူတွေ အများကြီး ရှိနေတယ်ဆို
တာကို တို့အနေနဲ့ နားလည်ထားဖို့ လိုပါတယ်။

တနည်းအားဖြင့် ပြောရရင် အင်လိပ်လိုတော့ Take side လို ခေါ်ဆိုပြီး
ကိုယ့်ဖက်ကို ယှက်ကြတာပါပဲ။ ဒီအချက်တွေဟာ လူ့အသိုင်းအဝိုင်း
တစ်ခုလုံးမှာ ရှိနေပါတယ်။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ လူမှု
ရေး၊ ကုလသမ္မဂ္ဂစတဲ့ အဖွဲ့အစည်းတွေအားလုံးမှာ ကိုယ့်ဖက်ကို
ယှက်တဲ့ အတွေးအခေါ် for me, for my family, for my relatives, for my
reputation, for my security, for my country ဆိုတဲ့ လုပ်ထုလုပ်စဉ်ဟာ
နေရာတကာမှာ ရှိပါတယ်။ အာရာသားတွေ၊ ဆင်းရဲတဲ့နိုင်ငံသားတွေပဲ
ကိုယ့်ဖက်ကို ယှက်တယ်၊ ယူတယ်လို့ မယူဆကြပါနဲ့။

ဒီမယ်လမင်းပါတဲ့ နှီးမှုနဲ့ အကြောင်းကို တရာ်တိကျော်းမာရေးနဲ့ အစား
အသောက် စစ်ဆေးရေးဌာနတွေက အသိနောက်ကျတာမို့ နိုင်ငံတာ
ကာမှာ ရှိနေကြတဲ့ သန်းနဲ့ ချိတဲ့ကလေးကယ်တွေဟာ ဒီမယ်လမင်းပါ

တဲ့ နှီးမှုနဲ့ကို စားသုံးကြရင်း ရောဂါတွေကို ခံစားလာ ကြပါတယ်။ ဒီမယ်လမင်း ကြောင့် ဖြစ်ပေါ်လာသောရောဂါတွေကတော့၊ ကလေး တွေရဲ့ကျောက်ကပ်မှာ ကျောက်တည်လာပြီးတော့ ကျောက်ကပ် ရောဂါ ဖြစ်လာကြပါတော့တယ်။ ၂၀၀၈ ခုနှစ် မေလ လောက်ကတည်းက နေ ကလေးတွေရဲ့ ထူးဆန်းတဲ့ ရောဂါဖြစ်ပွားမှုကို တရုတ်ပြည်က ဆရာဝန်တစ်ဦးက စတင်သိရှိခဲ့ခြင်း ဖြစ်ပြီး သက်ဆိုင်ရာကို အကြောင်း ကြားခဲ့ပေမယ့် တရုတ်အာကာပိုင် များက ဆရာဝန်ရဲ့တင်ပြချက်ကို အရေးတယူ မလုပ်ခဲ့ကြပေ။

ဒါပေမယ့် ၂၀၀၈ ခုနှစ်၊ ဉာဏ်လပိုင်းကို ရောက်လာပြီး တရုတ်ပြည် မှာ ကလေး ၁၃၀၀၀ ကျော်ဟာ ကျောက်ကပ်ရောဂါနဲ့ပတ်သက်တဲ့ ဝေဆာတွေကို စတင်ခဲ့စားလာပြီး ကလေး ၁၅၀ ကျော်ဟာ ကျောက် ကပ်တွေ ပျက်စီးလာကြသလို ကလေး ၅ ယောက်ကျော်ဟာ ကျောက် ကပ်ရောဂါနဲ့ သေဆုံးသွားကြပါတော့တယ်။ အဲဒီအချိန်မှပဲ တရုတ် အမိုးရက ကလေးနှီးမှုနဲ့ကို ထုတ်လုပ်နေကြတဲ့ ကုမ္ပဏီတွေကို စတင်စုံ စမ်းမှုတွေနဲ့ အရေးယူမှုတွေ ပြလုပ်လာခဲ့ကြပါတော့တယ်။ ဒီဖြစ်ရပ်က ဘာကို သွားပြီးထိခိုက်သလဲဆိုရင်၊ ပထမဆုံးအနေနဲ့က တော့၊ တရုတ်ပြည်က ထွက်လာတဲ့ အစားအစာတွေ၊ စားစရာတွေ ဟာ စားသုံးသူတွေအတွက် ကျော်မာရေးဆိုင်ရာ အောမခံချက် မရှိဘူး ဆိုတဲ့ နာမည်ပျက်မှုကို ဖြစ်ပေါ်စေပါတယ်။ ဆိုလိုတာကတော့၊ တရုတ်နိုင်ငံ က ထွက်လာတဲ့ အစားအသောက်ဆိုင်ရာ တံပိပ်တွေ ဟာ လူတွေရဲ့ အားပေးမှုကို ဆုံးရှုံးသွားတော့တယ်။

ဆနာတ်တစ်ချက်ကတော့၊ တရ္တတ်ကျွန်းမာရေးနဲ့အစားအသောက်စစ်ဆေးနော်ဖြင့်ရဲ့ အများပြည်သူ့အပေါ် ထားရှိတဲ့ စေတနာရဲ့တဲ့ ဆိပ်နဲ့၊ ဝိတ်သိတွေ့ဟာလည်း မျှေးမိန့်သွားတယ်။ တနည်းအားပြင့်ပြောရရင်၊ တရ္တတ်ပြည်ဟာ နိုင်ငံတကာမှာ သန်းနဲ့ချိတဲ့ လူသားတွေရဲ့ ကျွန်းမာရေးထက် ငွေကြေးဓနကိုသာ ပိုပြီး ဦးစားပေးတယ်ဆိုတဲ့ နာမည်ဆိုး ပြီးပဲ ရရှိတော့တယ်။ ဒီနာမည်ဆိုးကြီးဆိုတာက တရ္တတ်နိုင်ငံရဲ့ တဲ့ ဆိပ်လို့ ခေါ်ရတဲ့ ဂုဏ်သိက္ခာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ် က ဘာကို မီးမောင်းထိုးပြသလဲဆိုရင် ကလေးစားတဲ့ နှိမ့်မှုနဲ့ကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ ကလေးတွေအပေါ်မှာ ကျွန်းမာရေးနဲ့ ညီညွတ်စယ့် ကောင်းတဲ့ ဝန်ဆောင်မှုကို မပေးဘူးဆိုတာကို ဖော်ပြခြင်း ဖြစ်ပါတယ်။

ဒီနှိမ့်မှုနဲ့ကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ပိုင်ရှင် / မန်နေဂျာတွေဟာ ပို့ပို့ရဲ့ကလေးတွေကို ဖယ်လမင်းပါတဲ့ နှိမ့်မှုနဲ့ကိုတော့ ကျွေးမှာ ဆင့်တ်ပါဘူး။ “ဘယ်သူသေသာ ငေတမာရင်ပြီးရော့” ဆိုတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ သူတွေ ဖြစ်ကြပါတယ်။

ဒီပြုစ်ရပ်ဟာ ခရစ်တော်ဘုရားက ကျွန်းတော်တို့ကို သွှန်သင်ပေးထားတဲ့ ခရစ်ယာန်တို့ရဲ့ဂုဏ်သိက္ခာ / တဲ့ ဆိပ်ဖြစ်တဲ့ “သူများက ကိုယ့် အကော် ပြဇ္ဇညာန်သလိုပဲ သူများအပေါ်မှာလည်း ပြပါ” ဆိုတာနဲ့ ဆန့်ကျင့်ဖက် ဖြစ်နေပါတယ်။ (ရှင်မာတော်း ဂုံး၂၂ လုကား ၆၈၃၀) မြန်မာနိုင်ငံရဲ့ ကျွန်းမာရေးဝန်ကြီးဌာနကတော့၊ တရ္တတ်ပြည်က ကလေး

ဦးမှုန့်ထဲမှာ မယ်လမင်း ပါဝင်နေတယ်ဆိုတဲ့အကြောင်းကို သိသိခြင်း၊ မြန်မာပြည်မှာ ရှိနေကြတဲ့ ကလေးငယ်တွေအနေနဲ့ ကျောက်ကပ် ရောဂါကနေ လွှတ်မြောက်အောင် ဆိုပြီး မယ်လမင်ပါဝင်တဲ့ တရုတ် ပြည်က ကလေးနှုန့်တွေကို အရေးယူဖို့ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲကြီးကြပ်ရေးအဖွဲ့ (FDA) ကနေတဆင့် ညွှန်ကြား လုပ် ကိုင်နေပါတယ်ဆိုပြီး နေပြည်တော်၊ ကျွန်းမာရေးဦးစီးဌာနမှ လက် ထောက်ညွှန်ကြား ရေးမှုဗ္ဗီးဝင်းနှင့်က အပတ်စဉ်ထုတ် The Voice သို့ ပြောကြားခဲ့တာကို တွေ့ရှုရပါတယ်။

ဒီအချက်က ဘာကိုပြသလဲဆိုရင် မြန်မာနိုင်ငံကျွန်းမာရေးဝန်ကြီး ဤန ဟာ နိုင်ငံသူ/သားတွေရဲ့ ကျွန်းမာရေးကို အထူးစောင့်ရောက်၊ ကာ ကွယ်ပေးနေတယ်ဆိုတဲ့ ဝန်ဆောင်မှုတံဆိပ်/ဂုဏ်သိက္ခာကို ဖော် ပြေားနေခြင်း ဖြစ်ပါတယ်။

ဒီအီအို CEO မဂ္ဂဇင်းစာအုပ်ရဲ့ ဝန်ဆောင်မှုအကြောင်းကို အနည်း ကျဉ်း ပြောလိုပါတယ်။ ဒီ CEO မဂ္ဂဇင်းစာအုပ်ဟာ Today Publishing House Ltd. ကနေ ထုတ်ဝေဖြန့်ချိတဲ့စာအုပ်ကောင်း တစ် အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ အရေးအသားအရည်အသွေး ကောင်းသလို စာရွက် အရည်အသွေးတွေဟာလည်း ရှုယ်ပဲ။

ဒီထက်ကောင်းတာက စာအုပ်ကို ဖုန်းနှုန်းတယ်ဆိုရင် အဲဒီစာအုပ်ကို အိမ်တို့များရောက် လာပို့ပေးခြင်း ဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။ ဈေးနှုန်း

ကတော့ ချို့တယ်လို့မပြောလိုဘူး။ ဒီစာအုပ်ထဲက စာရွက်နဲ့ အရေးအသားတွေရဲ့ ကွာလာတိတွေဟာ ကောင်းခဲ့သားနဲ့ ဧေးနှုန်းချို့တယ် ဆို တာကတော့၊ အဲဒီစာအုပ်မှာ ကြော်ပြာလုပ်ထားတဲ့ ကုမ္ပဏီတွေ များလို့ပဲ ဖြစ်ပါတယ်။

အဲဒီတော့ စီစီဘို့ မဂ္ဂဇင်းရဲ့ တြော်မာပေ ထုတ်လုပ်သူတွေနဲ့ မတူတဲ့ ထူးခြားတဲ့ ဝန်ဆောင်မှု အရည်အသွေးတွေကတော့ အရေးအသား အရည်အသွေး ကောင်းခြင်း၊ စာရွက် အရည်အသွေးတွေ ကောင်းခြင်း၊ ဧေးနှုန်းချို့သာခြင်းနဲ့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခြင်းတွေပဲ ဖြစ်ပါတယ်။ ရွှေနှုန်းတော်ရဲ့ ဝန်ဆောင်မှုတွေကို စာရေးသူ လေ့လာမိသလောက် ထပ်တင်ပြလိပါတယ်။ ရန်ကုန်မှာ ရွှေရောင်းတဲ့ ရွှေဆိုင်တွေဟာ မို့လို့ ပေါ်နေပါတယ်။ အဲဒီရွှေဆိုင်တွေထဲမှာ မိမိရဲ့ အာဖောက်သည်တွေကို မိမိရွှေကို မဝယ်ဝယ်အောင် ဝန်ဆောင်မှုပေးတဲ့ ရွှေဆိုင်ကတော့ ရွှေနှုန်းတော်ရွှေဆိုင် ပဲ ဖြစ်ပါတယ်။

ကျွန်တော်ဟာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို လုပ်ချင်တာနဲ့ အမိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းတစ်ခုကို ၂၀၀၆ခုနှစ်တုန်းက တည်ထောင်ထားပါတယ်။ အဲဒီအဖွဲ့ရဲ့နာမည်ကတော့၊ စီအော်လူမှုရေးအဖွဲ့၊ အစည်းလို့ အမည်တပ်ထားပါတယ်။ ဒီစီအော်အဖွဲ့အစည်းရဲ့ အမှတ်တံဆိပ်ကတော့၊ အသဲနှုလုံးပုံကို အစိမ်းရောင် အရောင်ချယ် ထားပြီး တော့ အဲဒီအစိမ်းရောင်ချယ်ထားတဲ့ အသဲနှုလုံးပုံထဲမှာ CAD ဆိုတဲ့ စာသားကို အဖြူရောင်နဲ့ ရေးသားထားပါတယ်။

ကျွန်တော်တို့ဟာ ၂၀၀၄ ခုနှစ်ကနေစပြီး ကျေးလက်ပြည်သူတွေအနေ နဲ့ တောကနေမြို့သို့ လွှာယ်လင့်တက္က ဆက်သွယ်နိုင်ရန်၊ သယ်ယူပို့ ဆောင်ရေးစနစ်တွေ ပိုကောင်းအောင်နဲ့ အသည်းအသန် ဖူးတဲ့ လူနာတွေ ဆေးရှုံးဆေးခန်းတွေကို အချိန်ပါ ရောက်နိုင်အောင်ဆိုပြီး ၁၃ ပေကျယ်တဲ့ ကားလမ်းတွေကို မိုင် ၈၀ ကျော် ဖောက်လုပ်ပေးခဲ့ပါ တယ်။

ဒါကြောင့် စီအောင်လို့ လူတွေက ကြားလိုက်တာနဲ့ စီအောင်လို့ ကားလမ်းဖောက်ပေးတဲ့ လူမှုပေးအဖွဲ့အစည်းလို့ နားလည်ကြသလို ကျေးရွာချုပ်းဆက် ကားလမ်းဖောက်ချင်တဲ့ ကျေးရွာတွေဟာ စီအောင်လိုကို လာပြီး အကူအညီ လာတောင်းကြပါတယ်။ တနည်းပြေရရင် ကျေးလက်ပြည်သူတွေဟာ စီအောင်လိုကို နားမည်ကို ကြားတာနဲ့ စီအောင်အဖွဲ့အစည်းဟာ ကားလမ်းဖောက်လုပ်တဲ့ အဖွဲ့လို့ အလိုလို နားလည်ထား ကြပါတယ်။ ဒါဟာ စီအောင်ကို လူတွေက နားလည်တဲ့ တံဆိပ်ဖြစ်ပါတယ်။

ကျွန်တော်ဟာ အပြင်ကနေပြန်လာတော့ အီမံထဲကိုလည်း ဝင်ရော၊ ကျွန်တော့အမျိုးသမီးက တီးတိုးတီးတိုး ပြောနေတာကို ကြားလိုက်တယ်။ အဲဒါနဲ့ ဘာဖြစ်နေတာလဲ၊ ပြောပြစမ်းပါ ဆိုပြီး သူ့ကို လက်နဲ့ တို့ပြီး ပြောလိုက်တယ်။ ဒါနဲ့သူက “ ဘာဖြစ်မှာလဲ၊ ဆန်ရောင်းတဲ့ ဆိုင်က ဆန်သွားဝယ်တော့၊ ဝယ်တုန်းကတော့ ပေါ်ဆန်းရှုယ်ကို ဝယ်တယ်။ အီမံကိုလာပို့ပေးတာက ရှိုးရှိုးပေါ်ဆန်း ဖြစ်နေတာ ” ဆိုပြီး

ပြောပြတယ်။ တကယ်တော့ “ဝယ်တဲ့ဆန်ကို အိမ်အရောက် လာပို့
ဝေးစထု” ဆိုပြီး ဆိုင်ရှင်က အမျိုးသမီးကို ပြောလိုက်တယ်။ ဒါနဲ့
အမျိုးသမီးဟာ ဆန်အိတ်ကို ထားခဲ့ပြီး အိမ်ကို ပြန်လာတယ်။

ဆိုင်ရှင်ရဲ့ အလုပ်သမားက ဆန်ကို အိမ်အရောက် လာပို့ပေးပြီး
အမျိုးသမီးဖြစ်သူက ထမင်းချက်ဖို့ ဆန်အိတ်ကို ဖွင့်ကြည့် လိုက်တော့၊
ဝယ်ထားတဲ့ပေါ်ဆန်းရှယ် မဟုတ်ဘဲ ရှိုးရှိုးပေါ်ဆန်း ဖြစ်နေ တာကို
သိလိုက်တယ်။ “ပေးထားတဲ့ရွှေနှိန်းက ၃၄၀၀၀ကျပ် တန်တဲ့ ရှယ်ပေါ်
ဆန်း။ လာပို့ပေးတဲ့ဆန်က ၂၄၀၀၀ ကျပ်တန်း။ မတရားလိုက်တာ၊
နောက်တစ်ခါး။

အဲဒီဆိုင်ကို လုံးဝဆန် မဝယ်တော့ဘူး၊ တော်ပြီ” ဆိုပြီး ကျွန်တော့ကို
ပြောချလေတော့တယ်။ ဒီဖြစ်ရပ်ဟာ ဘာကိုမိုးမောင်း ထိုးပြန်တာလဲ
ဆိုရင်၊ ဆန်ရောင်းတဲ့ ဆိုင်ရှင်က မိမိရဲ့အောက်သည် တွောပေါ်မှာ
သစ္စာမရှိတာကို ဖော်ပြတာ ဖြစ်ပါတယ်။ ကျွန်တော့ အမျိုးသမီးက
အဲဒီဆန်ဆိုင်နာမည်ကို ဤဗြားပြီဆိုတာနဲ့ပဲဖြစ်ဖြစ်၊ အဲဒီ ဆိုင်နားကို
ဖြတ်သွားပြီဆိုတာနဲ့ပဲ ဖြစ်ဖြစ်၊ အဲဒီဆိုင်ဟာ ဝန်ဆောင်မှု ညုံတဲ့ဆိုင်
ဆိုတဲ့ တံဆိပ်ကို ခတ်လိုက်တော့တယ်။

နောက်တစ်ခုကို ပြောရရင်တော့၊ ရွှေပန်နိုင်ငံက ကားကို ထုတ်လုပ်ကြ
တဲ့ ကားကုမ္ပဏီတွေထဲမှာဆိုရင် တို့ယိုတာကုမ္ပဏီက ထုတ်လုပ်လိုက်
တဲ့ တို့ယိုတာဟိုင်းလပ်စီကားတိုင်းဟာ ဤဗြာရှည်ခံပြီး အကြပ်းခိုင်နိုင်

တယ် ဆိုတာကို ကားအကြောင်းကို နားလည်တဲ့သူတို့မီးက သိရှိကြပါ တယ်။ ဒါဟာ ဘာကို ဖော်ပြသလဲဆိုရင် တို့ယိုတာကုမ္ပဏီရဲ့၊ ဝန် ဆောင်မှုဟာ ကားစီးသူတွေရဲ့အကြိုက်ကို မို့အောင် ထုတ်လုပ်နိုင်တာ ပို့ ဒီကားတို့ယိုတာကုမ္ပဏီဟာ ကားထုတ်လုပ်ရေးမှာ ယုံကြည်အား ထားရတဲ့တို့ယိုတာကုမ္ပဏီအဖြစ် တံဆိပ်ခတ်ခြင်းကို ခံရပါတယ်။

အဲဒီတော့ ဒို့ဟာ ကိုယ့်ရဲလုပ်ငန်းကို အားပေးကြတဲ့သူတွေကို တန်ရာ တန်ကြေးနဲ့ အကောင်းဆုံးဝန်ဆောင်မှု (ပစ္စည်းမှုနှင့် အလေးချိန်မှုနှင့် အရသာမှုနှင့် မိမိအလုပ်နဲ့ပတ်သက်တဲ့ပညာကို ကောင်းကျမ်းကျင်ပြီး သူများကို မိမိတတ်သမျှ ပြန်လည်ဝေမျှပေးခြင်း၊ သူများကို ကိုယ့်အစွမ်းရှိသမျှ အစောင့်ဆက်ကပ်ခြင်း) ကို ပေးနိုင်မှသာလျှင် ကိုယ့်ရဲလုပ်ငန်းဟာ ကိုယ့်ဘဝကို အကျိုးပေးပြီး စီးပွားဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ ဘဝဟာ ပိုပြီးတော့ အမိပို့ယ်ရှိလာမှာ သေချာ ပါတယ်။

ခရစ်တော်ယေဇုံဘူးရှင်က ကျွန်ုပ်တို့လူသားတွေကို ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုဘွန်သင်ပေးခဲ့သလဲဆိုရင် “သူတစ်ပါးက ကိုယ့် အပေါ်မှာ ပြုစေချင်တဲ့အတိုင်း သူများအပေါ်မှာလည်း ပြုမှုဆက်ဆပါ” (ရှင်မာတေးဦးဂျေး၂၂၂၂) ဆုံးပြီး ကျွန်ုပ်တော်တို့တော့ကို ဘွန်သင် ဟောကြားပေးနေပါတယ်။

ရုပန်နိုင်ငံခဲ့ အတိတ်က နိုင်ငံရေးသမားတွေရဲ့ ဘဝကို သုံးသပ်ကြော အောင်၊ ရုပန်ဝန်ကြီးချုပ်တွေကို ကျွန်တော် မှတ်ပိုသလောက်ပြော ရှုရင် ၂၀၁၆ခုနှစ်နောက်ပိုင်း ရုပန်နိုင်ငံကို အုပ်ချုပ်လာကြတဲ့ ဝန်ကြီးချုပ် ဆွဲ ထိုပဲ မှတ်ပါ ပါတယ်။ အဲဒီဝန်ကြီးချုပ်တွေကတော့ ဂျိန်ချိရှုကို အိုလ္မာ ရှင်လိုအာဘေးယာဆူအိုဖူကူဒါနဲ့ တာရိုအာဆိုတို့ပဲ ဖြစ်ကြပါ ထယ်။

ချုံနှုန်းကိုအိုလ္မာပါကတော့ အခုဖော်ပြတဲ့ ဝန်ကြီးချုပ် ငါးတွေထဲမှာ ထွေထွေတိအများဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ကျွန်တဲ့ဝန်ကြီးချုပ်တွေကတော့ တန္ထံခေတာင် မခဲ့ကြတဲ့ ဝန်ကြီးချုပ်ရာထူးကနေ အနားယူဆင်းခဲ့ကြပါ ထယ်။ သူတို့တတွေဟာ ပြည်သူလူထုက အတင်းဆင်းခိုင်းတာ ဆယ့်တေမယ့် ရုပန်လူထုရဲ့ထောက်ခံမှုကို မရရှိတော့ဘူးလို့ ခံစား ထားပြုပြီဆုံး တာနဲ့ သူတို့ကိုယ်တိုင်က ရွှေးကောက်ပွဲကို ဆင့်ခေါ်ပြီး အမြှန်ဆုံး နိုင်ငံရေး ရွှေးကောက်ပွဲကို ပြုလုပ်ပေးကြပါတယ်။

ရုပန်နိုင်ငံဟာ အင်မတန်မှ ဒီမိုကရေစိရင်ကျက်တဲ့ နိုင်ငံဖြစ်တယ် ဆိုတာ ကို ဝန်ကြီးချုပ်တွေရဲ့လုပ်ရပ်တွေက မီးမောင်းထိုးပြနေတယ်။ ဆုံးတဲ့ ရာထူး၊ အာဏာတွေကို မပက်မောကြဘူး။ သူတို့ရဲ့ ရုပန် ပြည်သူတွေအပေါ်မှာ ပေးထားတဲ့ ဝန်ဆောင်မှု အရည်အသွေး တွေ ထိုးရုပန်လူထုက လက်မခံတော့ဘူးဆိုရင် ချက်ချင်းပဲ အောက် လွှတ် ဆယ်တို့ ဖျက်သိမ်းပြီး နောက်ထပ်ဝန်ကြီးချုပ်ရွှေးကောက်ပွဲကို ပြုလုပ် ကြပါတယ်။ ဆိုလိုတာ ကတော့ သူတို့ဟာ မိမိတို့ရဲ့ အာဏာ ထက်

မိမိတို့ရဲ့ လူဘဝတံဆိပ်ကို အရည်အသွေးမပိုစ်အောင် ထိန်းသိမ်းတာ
ကို တန်ဖိုးထားကြတယ်။

အနှစ်ချုပ်အနေနဲ့ ပြောရရင်တော့၊ ကျွန်တော်တို့ဟာ သုစရိတ်လမ်းပို့
နဲ့ပဲ မိမိရဲ့ဘဝကို အသက်ရှင်သည်ဖြစ်စေ၊ ဒါမှုမဟုတ် တို့ဟာ တို့ရဲ့
အသက်တာကို ခုစရိတ်အသက်တာနဲ့ပဲ အသက်ရှင်သည် ဖြစ်စေ၊
ကိုယ် အသက်ရှင်ရတဲ့ဘဝတိုင်းမှာ ကောင်းမွန်တဲ့ ဝန်ဆောင်မှု အရည်
အသွေးကို တြော်းသွေ့များအား ပေးနိုင်မှုသာလျှင် တို့ရဲ့ အသက်မွေး
ဝမ်းကျောင်းလုပ်ငန်းဟာ ရှင်သနအောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ဝန်ဆောင်မှုကို လက်ခံကြတဲ့ သူတိုင်းက ကိုယ့်ရဲ့ဝန်ဆောင်မှု
ဟာ သူတို့အတွက် ကောင်းတယ်လို့ ပြောနိုင်ခြင်းဟာ ကိုယ့်ကိုယ်ကို
တော်တဲ့လူ၊ ကိုယ့်ကိုယ်ကို ကောင်းတဲ့လူလို့ တံဆိပ်ခံပြုခြင်း ဖြစ်ပါ
တယ်။ တံဆိပ်အကြောင်းကို ပြောတဲ့နေရာမှာ တံဆိပ်ဆိုတာက
စာဖတ်သွေ့ရဲ့ တံဆိပ်ဟာ စာဖတ်သွေ့ရဲ့ နာမည်ဖြစ်ပါတယ်။

ဒါကြောင့်မို့ တံဆိပ်ဆိုတဲ့ ဝေါဟာရကို ပန်းချွဲထားတဲ့ ကုန်အမှတ်
တံဆိပ်ကိုပဲ မစဉ်းစားမိဖို့ လိုအပ်ပါတယ်။ မိုလ်ချုပ်အောင်ဆန်းရဲ့တံ
ဆိပ်က မြန်မာနိုင်ငံရဲ့လွှတ်လပ်ရေးဖောင်ကြီး ဆိုတဲ့တံဆိပ် ဖြစ်ပါတယ်။
ခရစ်တော်ရဲ့ တံဆိပ်က မိမိအသက်ကို အပြစ်သားများရဲ့ ကယ်တင်
ခြင်းအတွက် စတေးခြင်းပြီး လူသားတွေရဲ့ ကယ်တင်ရှင်ဆိုတဲ့ တံဆိပ်
ဖြစ်ပါတယ်။

ဒါဆိုရင် လူတစ်ယောက်က စာဖတ်သူရဲ့နာမည်ကို ကြားတာနဲ့ပဲဖြစ်
ပြစ်၊ သိတာနဲ့ပဲ ဖြစ်ပြစ်၊ စာဖတ်သူကို တွေ့တာနဲ့ပဲ ဖြစ်ပြစ် ဘယ်လို
မြို့သာတံတိပိုပ်ကို အပေးခံချင်ပါသလဲ။

အခန်း (၂) ကိုယ့်ရဲ့တံဆိပ်နဲ့စိတ်ခါတ်

စိတ်ခါတ်ဆိုတာ လူ့ဘဝကို မောင်းနှင်းပေးတဲ့ ကားအင်ဂျင်နဲ့ တူပါတယ်။ ဒီကားအင်ဂျင်စက်က ပျက်တတ်တယ်၊ ရွှေတ်ယွင်းတတ်တယ်၊ ကောင်းတဲ့အခါလည်း ရှိတယ်။ ဆိုလိုတာကတော့၊ ကားအင်ဂျင်စက်ကြီးဟာ အမြဲတမ်း၊ ကောင်းကောင်းလည်ပတ်နေဖို့ဘတွက် အဲဒီအင်ဂျင်စက်ကို ပုံမှန်စစ်ဆေးပေးရပါတယ်။ ကားအင်ဂျင်စက်ကြီးက ကောင်းနေရင် မောင်းရတာ အဆင်ပြေပေမယ့် ကားအင်ဂျင်ရွှေတ်ယွင်းသွားရင် ငွေ ကုန်ကြေးကျ များသလို ဘာကိုမှ လုပ်ရကိုင်ရတာ အဆင်ပြေဘဲ အခန်း၊ မသင့်ရင် လူ့ဘဝတစ်ခုလုံး ကိုတောင်သေမင်းချောက်ထဲကို ပို့ဆောင်ပေးနိုင်တဲ့ အင်ဂျင်ပြစ်ပါတယ်။

ကျွန်းကတ်အိမ်ဟာ ပိုလ်ချုပ်လမ်းနဲ့ သိမ်ဖြူလမ်းထောင့်မှာ ရှိပါတယ်။ အဲဒီလေးဆုံးမှာ ဆိုတော့ မီးပွင့်လည်း ရှိသလို ပိုလ်ချုပ်လမ်းကနေ ကာတဲ့ လိုင်းကားတွေဟာ သိမ်ဖြူလမ်းဘက်ကို ကွဲ.ရတယ်။ အဲဒီအကွဲ. ကို အရှိန်နဲ့ ကွဲ.ရင် ကားတွေဟာ မျှာက်တတ်ပါတယ်။ အောင့်သဘာ သဘာဝအရာ ကားကို ကွဲ.မယ်ဆိုရင် အရှိန်လျှော့ပြီး အော့ နံပါတ်တဲ့ ဂိယာနဲ့ ကွဲ.ရတယ်။

အောင့်တာ ဂိယာအသေးကနေ အကြိုးဖက်ကို ပြောင်းရင် အရှိန်လျှော့ပြီး ဂိယာအသေးကနေအကြိုးဖက်ကို ပြောင်းသွားရင် ကားရဲ့ အောင့် ထာ မြန်လာပါတယ်။ ဒီသဘောဟာ ကားမောင်းဖူးတဲ့ လူမှုပဲ နားလည်တယ်။ လမ်းအကွဲ.တွေကို ဂိယာနံပတ် ၃၊ ၄ နဲ့ ကွဲ.ရင် အုပ္ပန္နရှယ် များတယ်။

ကျွန်းခဲ့တဲ့ ၂၀၀၉၊ ၆၅နှစ်လ ၁၀ ရက်နေ့တွေနဲ့ က ကျွန်းတော့ အိမ်ပြော့ရွှေ့မှာ ဆေသာကြပ်ပွဲထက် မြန်အောင် ပြီးနိုင်တဲ့ ၃၀၅ လိုင်းကားဟာ အဲဒီပိုလ် ဆုံးလေးဘက်ကနေ အမြန်မောင်းလာရင်းနဲ့ အကွဲမှာ အရှိန်ပလျှော့ ပို့သောကပြောင်းတာကြောင့် စုပါဆလွန်းကားကို ဝင်တိုက်ရင်း သိမ်ဖြူးပြီး ပြု့စု့မှာ မျှာက်လဲကျသွားတယ်။ ခရီးသည်တွေတော့ အသေးအ ဆွေတ် ပရီကြပေမယ့် ဒါက်ရာရတဲ့သူတွေတော့ များတယ်။ ကား ဆောင်သမားကတော့ ထွက်ပြီးဖို့ ကားခေါင်းခန်းထဲကနေ ထွက်လာ ခဲ့ အခိုင်မှာ ယာဉ်ထိန်းရဲက ကားမောင်းသမားရဲ့လက်ပင်းကို လှုပ်းဆွဲ ပြီး ပမ်းလိုက်တယ်။

ဒီဖြစ်ရပ်ကိုပြောပြုခြင်းကတော့၊ အင်ဂျင်စက်နဲ့မောင်းနှင်ရတဲ့
ကားဟာ ငှင်းအင်ရှင်စက်ကို ကားမောင်းသမားက လိုအပ်သလို မသုံး
သပ်ဘူး ဆိုရင် ကားမောင်းသမားလည်း စုတွေရောက်သလို ခန့်သည်
တွေပါ စုတွေ ရောက်ကြကုန်တယ်။ ဘယ်စက်မဆို၊ လူသား တွေက
တိတွင်ဖန်တီးထား တဲ့စက်တွေဖြစ်သလို အဲဒီစက်တွေကို ပုထုဇ္ဈာ
လူသားတွေက ကောင်းကောင်းမွန်မွန်အသုံးမပြုတတ်ရင် လူတွေကို
ပြန်ပြီးစုကု ပေးတတ်ပါတယ်။ အဲလိုပဲ၊ ကိုယ့်ရဲ့ ပမ်းနိုင်တဲ့ ခန္ဓာကိုယ်မှာ
ရှိနေတဲ့ စိတ်ချွဲပိုင်ရှင်ဟာ ကိုယ်ပဲ ဖြစ်တာပို့၊ ကိုယ်က ကိုယ့်စိတ်ကို
အကျိုးရှိရှိ အသုံးမပြုတတ် ဘူးဆိုရင် အဲဒီကိုယ့်စိတ်က ကိုယ့်ဘဝကို
သတ်ဖြတ်သွားတော့တယ်။

လွန်ခဲ့တဲ့ ဝဇ္ဇာ ခုနှစ်လောက်တုန်းက ဟားခါးကတ်သလစ်ဘုန်းကြီး
ကားကို မောင်ပေးတဲ့ ကားမောင်းသမားဟာ ညာသန်းခေါင်ယံမှာ ချယ်ရို
ပင်ပေါ်ကနေ ကိုယ့်ကိုယ်ကို ဤအွဲချေသေသွားတယ်။ မန်က်မိုး လင်မှုပဲ
သူ့ကို အဲဒီချယ်ရိုပင်ပေါ်မှာ တွဲလောင်းကြီး သေနေတာကို လူတွေက
တွေ့ကြတော့ အဲ့ကြော်တော့တယ်။ တကယ်တော့ သူဟာ မယားနဲ့
ကလေး ရ ဦးတို့ရဲ့ ဖောင်ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ သူ့မိသား
စုဝင်တွေကို ထားခဲ့ပြီး သူ့ကိုယ်သူ ဘာဖြစ်လို့ သတ်သေရတာလဲ
ဆိုတာကို သူ့အမျိုးသမီးကို မေးကြည့်တော့ သူ့အမျိုးသမီးက သူ့
ယောက်ဗျား သေပြီးမှ တွေ့ရှိရတဲ့ သေတမ်းစာအောက်ကို ပြောပြပါ
တယ်။ အဲဒီသေတမ်းစာထဲမှာ ရေးထားတာတော့ “ ငါမှာ အကြော်
တွေ အရမ်းများတယ်။ ငါမိသားစုကို ဝအောင် မကျွေးနိုင်တော့ဘူး။

ဒါကြောင့်မို့ ငါ မရှိတာက ငါမိသားစုအတွက် ပိုကောင်းမယ်ဆိုတဲ့စိတ်နဲ့ ငါတို့ယိုင် သတ်သေတယ်။ ဘယ်သူကိုမျှ အပြစ်မတင်ကြပါနဲ့” ဆိုတဲ့ တကိုပေးထားခဲ့တယ်။ ဒါက ဘာကိုပြုသလဲဆိုရင် ကိုယ့်စိတ်ကို အကျိုး မြှို့ မစီမံတတ်တာ ဖြစ်တယ်။ လူတချို့က စိတ်ပါတ်ကျတယ်။ စိတ်ပျက် တယ်ဆိုတာနဲ့ အရက်ကို သောက်ကြသလို တချို့က ကိုယ့်ကိုယ်ကို တောင် သတ်သေတဲ့ သူတွေ ရှိကြတယ်။

ခိုင်ပေါ်ပြောထားတဲ့စကားကတော့ “ခရစ်တော်က ဝါ၏ကျွေးဇူးတော်သည် သင့်အတွက် လုံလောက်ပေ၏။ သင်အားနည်းသောအခါ ဝါ၏တန်ခိုးတော်မှာ ပြည့်စုံလာလေသည်” ဆိုပြီး အားပေးနေတယ်။ (ဒုတိယကော်ရိန်၊ သူ ၁၂၉)

မှန်ပါတယ်။ လူတိုင်းမှာ ကိုယ့်ဝမ်းကို ဝအောင်ကျွေးနိုင်ဖို့အတွက် ဘုရားက ဒို့တစ်ဦးစိကို စွမ်းရည် skills တွေ ပေးထားပါတယ်။ ငါတို့က အေဒီစွမ်းရည်ကို ထက်သတဲ့ထက်၊ ကောင်းသတဲ့ထက်ကောင်းအောင် လုပ်ရမှာ ဖြစ်ပါတယ်။ စိတ်ပါတ်ကျနေတဲ့သူက ကိုယ့်ဘဝကို ပိုပြီး ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာကို မစဉ်းစားနိုင်တော့ဘူး။

ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ဘဝကို ပိုပြီးကောင်း အောင် ဘယ်လိုလုပ်မလဲဆို တာကိုတောင် မစဉ်းစားနိုင်လောက်အောင် စိတ်ပါတ်ကျနေ လို့ပါပဲ။ ဘုရားသခင်တောင်မှ စိတ်ပါတ်ကျနေတဲ့သူကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ စိတ်ပါတ်ကျတယ်ဆိုတာက ငါဟာ

ကြီးစားရင်လည်း မထူးတော့ဘူးဆိုတဲ့ စိတ်ဝင်နေတော့တာမို့ ဘုရား ကယ်ရင်လည်း ထူးမှာမဟုတ် တော့ဘူးဆိုတဲ့ စိတ်က အလိုလို ဝင်နေပြီ ဖြစ်ပါတယ်။

ကျွန်တော့ရွာက ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က နှုရိန်းရွာပါ။ ဒီရွာဟာ ကျွန်တော့အတိမြေတော့ (ကျွန်တော့အတိမြေက မကွေးမြို့ ဖြစ်ပါတယ်) မဟုတ်ဘူး။ အဖွဲ့ရွာ။ မိဘတွေက စစ်မှုထမ်းပြီးတော့ အငြိမ်းစား ဘဝနဲ့ အနားယူတဲ့အခါမှာ ဖောင်ဖြစ်သူက ကျွန်တော့တို့ မိဘားစု တစ်ခုလုံးကို ဒီရွာမှာ အချေချုပ်း ခေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။

ကျွန်တော်မှတ်မိသလောက်ပြောရရင် ၁၉၈၀ခုနှစ်မှာ ဒီရွာမှာ စပြီး မူလတန်းကျောင်းကို စတက်ပါတယ်။ အဲဒီနှစ်မှာပဲ ဒီရွာကို သာသနာ လာပြတဲ့ ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီးအသစ်တစ်ပါးဟာ မန္တလေးကက်သလစ်ဆရာတော်ရဲ့ စေလွှတ်ခြင်းအရ ရောက်ရှိလာပါ တယ်။ အဲဒီဘုန်းဘုန်းရဲ့နာမည်ကတော့ ဘုန်းတော်ကြီး ရွှေနောင်ဆန်း (လက်ရှိ မိတ္တိလာဖြူပေါ်က ကျောင်းထိုင်ဘုန်းတော်ကြီး) ဖြစ်ပါတယ်။ ဒီဘုန်းဘုန်းဟာ နေ့တိုင်းဘုရားရှိခိုးရင် ဘုရားစာတွေကို အင်းလိပ်လို့ အမြတမ်းရွှေတ်ဆိုတာကို ကြည့်ပြီးတော့ ကျွန်တော်ဟာ သူ့လို တစ်ရက်ကျေရင် အင်းလိပ်စာမှာ ကျွမ်းကျင်တဲ့ ကက်သလစ်ခရစ် ယာန် ဘုန်းတော် ကြီးတစ်ပါးဖြစ်အောင် ကြီးစားမယ်ဆိုပြီး စိတ်ဆုံးဖြတ် ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့အတူ ကျွန်တော့ဘဝကို စပြီး ကျွန်တော်ဟာ မောင်းနှင်းလာခဲ့ပါတယ်။

ငှတန်းရောက်လာတဲ့အခါမှာ ရွာမှာချမ်းသာတဲ့ သူငြေးတစ်ယောက်က ကျွန်တော်တို့အရွယ်တွေကို စုပြီး သူအနား မှာ နေခိုင်းပြီး လူငယ်တွေ ကို မှန်ကျွေးရင်း သူ့ဆိုင်အလုပ်တွေကို ခိုင်းပါတယ်။ သူငယ်ချင်းလေး ယောက်လောက်က သူငြေးရဲလူယုံတော်တွေ ဖြစ်လာကြတယ်။ အဲဒါကို သိတဲ့ အဖွဲ့ဘက်က အဘွားက “မြေးလေး၊ သူများလို သူငြေးနားမှာ ဘွားနေပါလား၊ မှန့်တွေအများကြီး စားရမှာပေါ့” ဆိုပြီး ကျွန်တော့ကို တိုက်တွန်းပါတယ်။

ဒါနဲ့ကျွန်တော်က “ကျွန်တော်ဟာ အင်လိပ်စာတော်တဲ့ ကက်သလစ် ဘုန်းတော်ကြီးပဲ ဖြစ်ချင်တယ်” ဆိုပြီး ပြောလိုက်ရင်း အဖွားစကားကို အန်တုပြီး စာကို ကြိုးစားသင်ယူခဲ့ပါတယ်။ ကျွန်တော်ဟာ စာကြီးစားတော့ စာမေးပွဲတိုင်းမှာ အဆင့် ၁ ပဲ အမြှေရခဲ့တာမို့ သူငယ်တန်းကနေ ဆင့်မတန်း (၁၉၈၀-၁၉၈၂) အထိ၊ မြန်မာ့ဆိုရှုယ်လစ်အစိုးရရဲ့ ၁ညာ သင်ထောက် ပုံကြေး (၁၅၀ကျပ်တိတိ) ကို နှစ်စဉ် ရရှိခဲ့ပါတယ်။

ဒီငွေဟာ ဆင်းရဲတဲ့ကျွန်တော့လို ကျောင်းသားတွေအတွက်က အင်မ တန်မှုကြီးမားတဲ့ ထောက်ပုံကြေးဖြစ်ပြီး အဲဒီငွေနဲ့ ကျောင်း ဝရိတ် လုံလောက်ခဲ့ပါတယ်။ အဲဒီတုန်းက ရွာမှာဆိုရင် ငွေတစ်ကျပ် လျှင် ထန်းလျှက် ၁၅လုံး ရတယ်။ အခုကော့ ထန်းလျှက် ၂လုံးကို ငွေ ဆယ်ကျပ် ဖြစ်နေပြီ။ ဆင်ကြောယ်ဖိန်းက တစ်ရဲ့ကျပ် ၅၀ တိတိဖြစ်ပြီး အခုဆိုရင် ကျပ် ၅၀၀၀ ဖြစ်နေပြီ။

သူငွေး လူယုံတော်ဖြစ်ခဲ့ကြတဲ့ သူငယ်ချင်း လေးယောက်တွေက တော့၊
မူလတန်းပညာကိုတောင် ပြီးအောင် မသင်နိုင်ကြတော့ပဲ အခုခိုရင်
သေတဲ့သူတွေရှိသလို တချိုကဗားကန်းဖက်မှာ ရွှေတွင်းတွေတူးရင်း
ဘဝကို ရှင်သန်နေကြရပါတယ်။ ကျွန်ုတော်ကတော့ ဘုရားရဲ့ကျေးဇူး
တော်နဲ့ ကျွန်ုတော့ခံယူချက်တွေကြောင့် ဝါဇာဝခုနှစ်မှာ ဆလေးရှင်း
ရဟန်းဖြစ်သင်ကျောင်းမှာ ကျောင်းနေဖို့အတွက် ပြင်ဦးလွှဲပြီးအဝင်၊
အနီးစခန်းရွှေမှာ သတ္တမတန်းကျောင်းသားအဖြစ်နဲ့ အုံရကျောင်းကို
စနေတော့တယ်။

ဒီလိုနဲ့ ကြီးစားလာရင်း အဖိုးရကျောင်းကို မန္တလေး၊ ရတနာပုံ တက္က
သိုလ် မှာ ဥပဒေပညာရပ်ကို ခုတံယနှစ်အထိ လေ့လာခဲ့သလို ပြင်ဦးလွှဲ
ပြီးရှိ ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ်မှာ ဒသာနိကဘာသာရပ်ကို
နှစ်နှစ်တိုင်တိုင်၊ နောက်ပြီး ရန်ကုန်မြှုံးရှိ ကက်သလစ်ရဟန်းဖြစ် တက္က
သိုလ်မှာ ဓမ္မ သပြောလ်ဘာသာရပ်ကို နှစ်နှစ်တိုင်တိုင် လေ့လာသင်ယူ
နိုင်ခဲ့ပါတယ်။ ကျွန်ုတော် ငယ်ငယ်ကတည်းက တတ်မြောက်ချင်ခဲ့တဲ့
အင်းလိပ်စာကို လည်း အတော်လေး တတ်ကွွမ်းအောင် သင်ယူနိုင်ခဲ့ပါ
တယ်။ ကျွန်ုတော် တတ်ကွွမ်းချင်တဲ့ အင်းလိပ်စာကို ကွွမ်းကွွမ်းကွျင်ကွျင်
တတ်မြောက်နိုင် ခြင်းဟာ ကျွန်ုတော့ရဲ့ ခိုင်မာတဲ့စိတ်ပါတ်ကြောင့်
ဖြစ်ပါတယ်။

ဒီလိုမျိုးကျောင်းတွေဟာ နေတဲ့အခိုန်မှာ စိတ်ပါတ်ကျစရာတွေ၊ စိတ်ပျက်
စရာတွေ ကြုံခဲ့တာပဲ။ ပန်းခင်းလမ်းကို လျှောက်ခဲ့တာ မဟုတ်ဘူး။

ပါဘတွေ ဆင်းရဲလွန်းလို့ ပညာသင်စရိတ်ကို သူများလို့ မထောက်ပံ့နိုင်ဘူး။ အဖေက ကျွန်တော့ပညာမေးအတွက် ၁၉၉၀၀ခုနှစ်မှာ အိမ်က န္တားနောက်အထိုးတစ်ကောင်ကို ကျပ် ၂၀၀၀၁နဲ့ ထုတ်ရောင်းပေး လိုက်တယ်။ အဲဒီငွေနဲ့ ကျွန်တော်ဟာ အနီးစခန်းမှာ နှစ်နှစ်တိတိ ကျောင်းတက်ခဲ့ရတယ်။

အဝတ်အစားဆိုလို့ ၃ထည် (အဖေဝတ်ခဲ့တဲ့ အကျိုဗြာတစ်ထည်၊ ကျောင်းစိမ်းတစ်ထည်နဲ့ စွပ်ကျယ်အနီးတစ်ထည်) ပဲ ရှိတယ်။ တခြားနှယ် ကလာတဲ့သူတွေကျတော့၊ အဝတ်အစားတွေကို သေတ္တာ အပြည့်နဲ့ ယူလာကြတယ်။ ဒါတွေကိုကြည့်ပြီးတော့ ကိုယ်ကိုယ်ကို စိတ် အား ငယ်လာတယ်။ ငါးရက်စလုံး အကျိုဗြာတစ်ထည်၊ ကျောင်းစိမ်းတစ်ထည် ကို ဝတ်ပြီး ကျောင်းပိတ်ရက်မှာ လျှော့ပြီး အခြားကိုလှန်၊ ခြားကိုတာနဲ့ ခေါင်းဆုံးအောက်မှာ သေချာခေါက်ပြီး သိမ်းထားတယ်။ ဒီလိုနဲ့ ကျွန်တော့အဝတ် အစားတွေဟာ တန်လှနေ့၊ ရောက်လာတာနဲ့ ထုတ်ဝတ်တော့၊ မီးပူ တိုက်ပြီးသား ဖြစ်သွားတယ်။ စာသင်နှစ်ကုန်ခါနီးမှာတော့ ကျွန်တော့ ကျွန်းမာရောက ဖောက်ပြန်လာတယ်။ ခြေထောက်မှာ ဆင် ပြေ ထောက်ရောဂါ ဖြစ်လာတော့ ကျွန်တော် အတော်စိတ်ပါတ်ကျ တယ်။ ကျောင်းလည်း မတက်ချင်တော့ဘူး။

ဒါပေါယုံ ကျွန်တော်စိတ်ဆုံးပြတ်ခဲ့တဲ့ အင်လိပ်စာတော်တဲ့သူဖြစ် အောင် ဆိုတဲ့စိတ်က ကုန်းကောက်စရာ မရှိလောက်အောင် ကျွန်တဲ့ ကျွန်တော့ စိတ်ကို ပြန်ပြီး အားတက်လာစေခဲ့တယ်။ မှန်ကန်တဲ့စိတ်ပါတ်

ဟာ ကျိုးပုံပျက်စီးလွယ်တဲ့ လူဘဝတစ်ခုလုံးကို မှန်ကန်တဲ့ လမ်းကြောင်း
ပေါ်မှာ ရပ်တည်နှင့်အောင် ထိန်းကျောင်းပေးနိုင်တယ်။

မှန်ကန်သော လမ်းကြောင်းပေါ်တွင် အသက်ရှင်ရပ်တည်နေသော
လူဘဝသည် ဆင်းခဲ ချမ်းသာမှုဆိုတဲ့ ဉာဏ်စည်းစိပ်တွေကလွှဲလို့ လူ.
မနောဟာ ဖြူစင်ပြီး ပြီမ်းချမ်းတယ်။ မနောဖြူစင်တယ်။ မနောတည်
ပြုပ်တယ်။ မနောပြုပ်သက်တယ်ဆိုရင် အဲဒီမနောဆိုတဲ့စိတ်ဟာ
မြင့်မြတ်နေတယ်။ အဲဒီမြင့်မြတ်နေတဲ့စိတ်ဟာ သူများကို အမြတမ်း
အကောင်း စဉ်းစားတယ်။ သူများကို အမြတမ်း အကောင်းပြောတယ်။
သူများအပေါ်မှာ အကောင်းပဲ ပြုလုပ်တယ်။

ဆင်းရဲမွေ့တေတဲ့မိသားစုဘဝကနေ ကြီးပြင်းလာတဲ့ကျွန်တော်ဟာ
အဆင် မပြုမှုတွေနဲ့ ကြုံတွေ့တဲ့ အခါမှာ စိတ်အားငယ်တာကလွှဲလို့
စိတ်ခါတ် မကျေခဲဘူး။ ဖြစ်ချင်ရာဖြစ် ဆိုပြီး ဆင်ကန်းတော့တိုးသလို
မနေခဲဘူး။ ဖြစ်သင့်ဘဝကို အရောက်သွားနိုင်အောင် ပီဘတွေ့ ကျွေ့ဇူး
ရှင်တွေ ကူးညီသလို ကိုယ်ကလည်း တဖက်တလမ်းအားဖြင့် လိမ့်လိမ့်
မာမာနေခဲလို့ ကျွန်တော်လို့ချင်တဲ့ပညာရေးကို ဆွဲတဲ့ခွဲ့နိုင်ခဲ့ပါတယ်။
ဒါဟာ ဘာကိုပြ သလဲဆိုရင် မှန်ကန်တဲ့စိတ် ခါတ်ရဲ ဘဝအကျိုးပြုပုံကို
ဖော်ပြပေးနေတာ ဖြစ်ပါတယ်။

မှန်ကန်သောစိတ်ခါတ်သည် ကိုယ်ကျင့်တရားကို ကောင်းမွန်စေသည်။
ကိုယ်ကျင့်တရား ကောင်းသူတိုင်းသည် မှန်ကန်သောစိတ်ခါတ်ကို ပိုင်

ဆိုင်ကြသူများ ဖြစ်ကြသည်။ လူတိုင်း ပြသာနာ ရှိဖွေ၊ ဖြစ်ဖွဲ့ကြပါ တယ်။ အဲဒီလို ပြသာနာဖြစ်ပြီဆိုရင် လူတစ်ယောက်ဟာ မိမိပြသာနာကို ဘယ် လိုပြောရင်း သလဲဆိုတာကိုကြည့်ခြင်းအား ပြင့် မိမိရဲ့ ကိုယ်ကျင့် တရားကို ဖော်ထုတ်ပြသခြင်း ဖြစ်ပါတယ်။ ပြသာနာဖြစ်ပြီဆိုရင် လူတစ်ချို့က မိမိရဲ့ကိုယ်ကျင့်တရားကို အပျက်အဆီး ခံကြပေမယ့် တချို့လူတွေကျ တော့၊ ပြသာနာ ဖြစ်ပြီဆိုရင် မိမိရဲ့ကိုယ်ကျင့်တရားကို လုံးဝအထိမခဲ့ ကြဘူး။

ဆိုလိုတာကတော့၊ တချို့ဟာ မိမိတို့မှာ သုံးစွဲဖို့၊ ငွေမရှိတော့ဘူးဆိုရင် ခိုးကြတယ်။ ငွေမရှိတော့ဘူးဆိုတာက ပြသာနာတစ်ခု ဖြစ်ပါတယ်။ အဲဒီငွေသုံးဖို့၊ မရှိတော့ဘူးဆိုတဲ့ ပြသာနာကို ငွေခို့ယူခြင်းဆိုတဲ့ လုပ်ရပ်နဲ့၊ ပြောရင်းတာဟာ မိမိရဲ့ကိုယ်ကျင့်တရားကို အပျက်အဆီးခဲ့၊ အပွန်းအပးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မှန်ကန်တဲ့မနော၊ မှန်ကန်တဲ့စိတ်ပါတ် မဟုတ်ဘူး၊ အမျိုးသမီး တချို့က ပြည်တန်ဆာလုပ်ငန်းကို လုပ်ကိုင်ကြတယ်။ နာရိဝက်အတွင်းမှာ ငွေသိန်းနဲ့ချို့ပြီး ရတဲ့အလုပ်ဆိုပြီးတော့ ပြည်တန်ဆာ လုပ်ငန်းကို လုပ်ကိုင် ကြခြင်းဟာ မြန်မာနိုင်ငံရဲ့ ဥပဒေအရပဲ ဖြစ်ဖြစ်၊ ဘာသာတရားတွေရဲ့ အသွေးအသင်အရပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့လုပ်ရပ်၊ ခုစရိတ်လုပ်ငန်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာတော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံတော်ဖွဲ့စည်းပုံေပဒေအရာ အမျိုးသမီးတွေကို လွှတ်လွှတ်လပ်လပ် ပြည်တန်ဆာအလုပ်ကို လုပ်ကိုင်ခွင့် ပြထားတဲ့အပြင် ဒီပြည်တန်ဆာလုပ်ငန်းကို ပြည်တန်ဆာလို့ မခေါ်ရ

ဘူး။ ဘယ်လိုခေါ်ရသလဲဆိုရင် လိုင်လုပ်သား sex worker တွေလို့ အမည်ပေးထားတယ်။ ထိုင်းနိုင်ငံမှာ ပြည်တန်ဆာလုပ်ငန်းကို ဥပဒေ အရ တရားဝင် လုပ်ကိုင်ခွင့် ပေးခြင်းဟာ ဘုရားသခ်ငျေမှာတော့ တရားဝင်သည် မဟုတ်ပေ။ မကောင်သော အမှုသည် မည်သည့်နေရာ၊ ပည်သို့သောလူ၊ မည်သို့သောနေရာတွင် ဖြစ်နေပါစေ၊ ငြင်းမကောင်းသောအမှုသည် ဘယ်တော့ အခါမှ ကောင်းသောအမှု ဖြစ်လာမယ် မဟုတ်ပေ။

တချိုကျတော့ ငွေသုံးမရှိတော့ဘူးဆိုရင် အလုပ်လိုက်ရှာပြီး အလုပ်ကို ဖြိုးစားပြီးလုပ်ကြပါတယ်။ အဲဒီအလုပ်ကနေ ရလာတဲ့ ငွေကို တန်ဖို့ရှိနိုင် သုံးစွဲကြပါတယ်။ ဒါဟာ ဘာကိုပြသလဲဆိုရင် ငွေမရှိတာကို ငွေရှိလာ အောင်ဆိုပြီး မိမိရဲ့ကိုယ်ကျင့်တရားကို အထိအခိုက်၊ အပျက်မခံဘဲနဲ့၊ သမာအောင်နဲ့ ရှာဖွေလုပ်ကိုင်ခြင်း ဖြစ်ပါတယ်။ တကယ်တော့၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးဟာ လူ့ဘဝတစ်ခုလုံးဖွံ့ဖြိုးရေးဖြစ်စဉ် ခဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ ကိုယ်ကျင့်တရား မကောင်းခြင်းသည် စိတ်ဓါတ် မကောင်းသောကြောင့် ဖြစ်သည်။ ကိုယ်ကျင့်တရား နှင့်စိတ်ဓါတ်တိတို့ဟာ ဒွါန်တွဲနေတယ်၊ ဆက်စပ်နေတယ်။ လူတစ်ယောက်ဟာ အကျင့်မကောင်းဘူးဆိုရင် အဲဒါဟာ စိတ်ထား ယုတ်ည့်နေလို့ပဲ ဖြစ်တယ်။

ဒါကြောင့် ခရစ်တော်ယော်ဘုရားက စိတ်ဓါတ်နဲ့ပတ်သက်ပြီး ဘယ်လို သွှန်သင်ပေးနေသလဲဆိုရင် “လူကို ညှစ်ညာ့ စေသည့် အရာမှာ ခံတွင်

သို့ ဝင်သောအရာမဟုတ်၊ ခံတွင်းမှထွက်သော အရာသည်သာလျှင် ဖြစ်သည်” (ရှင်မာတေးဦး ၁၅၇၀၀) ဆိုပြီး မိန့်မြှုက်တော်မူပါတယ်။ ဒါတင်မကသေးဘူး၊ ခရစ်တော်က နောက်ထပ် ဘယ်လို သွန်သင်နေ သလဲဆိုရင် “ ခံတွင်းမှထွက်လာသော အရာဟု သမ္မာသည် ဝမ်းထဲသို့ ရောက်ပြီး ပြင်ပသို့ စွန့်ပစ်သည်ကို သင်တို့ မသိကြသလော။ ခံတွင်းမှ ထွက်လာသောအရာမူကား၊ စိတ်နှုလုံးအတွင်းမှ ထွက်လာသဖြင့် ငါးသည် လူကို ညုစ်ညုးစေ၏” (ရှင်မာတေးဦး ၁၅၇၀၂-၀၈) ဆိုပြီး ကျွန်တော်တို့ကို သွန်သင်နေ ပါတယ်။

ခရစ်တော်ရဲ့အထက်က တရားတော်တွေကို သေခြာထောက်ချွဲမယ်ဆို ရင် လူတွေ အကျင့်မကောင်းတာ၊ လူတွေ ယုတ်မာကြတာဟာ မိမိတို့ရဲ့ စိတ်ပါတ်ယုတ်ညုံလို့ပဲ ဖြစ်ပါတယ်။ စိတ်ပါတ်မကောင်းရင် ကိုယ်ကျင့် တရားလည်း မကောင်းနိုင်ဘူး။ စိတ်ပါတ်မကောင်းတဲ့သူဟာ သူများ အပေါ်မှာပဲ ယုတ်မာရှုတင်မကဘူး၊ မိမိကိုယ်ကိုအပေါ်မှာတော် ယုတ်မာ တာ ဖြစ်ပါတယ်။ အဲဒါတော့ စိတ်ပါတ်မကောင်းရင်၊ စိတ်ပါတ် ယုတ်ညုံရင် ဘယ်လိုမျိုးမကောင်းတဲ့ ကိုယ်ကျင့်တရားတွေကို ဖြစ်ပေါ် စေသလဲဆိုတာကို ခရစ်တော်က ဒီလိုမြှုက်ဆိုခဲ့ပါတယ်။ အဲဒါ မကောင်းတဲ့ကိုယ်ကျင့် တရားတွေကတော့၊ လူ့အသက်ကိုသတ်ခြင်း၊ သူ့မယား ကို ပြစ်မှား ခြင်း၊ ကာမရုဏ်လိုက်စားခြင်း၊ သူ့ဉာဏ်ကို ခိုးယူခြင်း၊ မမှန် သော သက်သေခံခြင်း၊ သူ့အသရေကို ဖျက်ခြင်း ဆိုတဲ့ဆိုးယုတ်တဲ့ အကြောစည်း၊ ကိုယ်ကျင့်တရားတွေကို ဖြစ်ပေါ်စေပါတယ်။ (ရှင်မာ တေးဦး ၁၅၇၁၉)

ကျွန်တော်ဟာ ၂၀၀၉ခုနှစ်၊ ဒန်နဝါရီလကနေ ဇူလိုင်လအထိ ချင်ပြည်နယ်အလယ်ပိုင်း၊ ထန်တလန်မြို့နယ်၊ ဟားခါးမြို့နယ်နဲ့ မတူပါမြို့နယ်သုံးခုမှာ ရှိကြတဲ့ ပြည်သူလူထူ လူဦးရေ သုံးသောင်းကျော်တို့ရဲ့ အသုံးပြုးရေးအတွက် ဆိုပြီး အင်လန် အစိုးရဆီကို စီမံကိန်းတစ်ခု တင်ပြီး အမေရိကန်ဒေါ်လာ (၁) သိန်းနီးပါး ရရှိပါတယ်။ အဲဒီဒေါ်လာ သုံးသိန်းကို သုံးပြီးတော့ အသုံးပြုးရေးစီမံကိန်းတစ်ခုဖြစ်တဲ့ မြို့/ရွာ ဆက် ကားလမ်း (အကျယ် ၁၃၆ပေ) ပေါင်း ၁၂၃ (၅၅မိုင်ရှည်)ကို ၂၀၀၉ခုနှစ်၊ ဒန်နဝါရီလကနေ ပြုပို့တဲ့ အထိ ဖောက်လုပ်ခဲ့ပါတယ်။

အဲဒီလို့ ကားလမ်းတွေကို ဖောက်တဲ့အချိန်မှာ ရွာသားတွေကို တစ်မိုင်မှာ ဆန်အိတ် (၁၀၀) ဆီကို ကူညီပုံပို့ပေးခဲ့ပါတယ်။ ကားလမ်း (၁၂) ခုအတွက် သုံးစွဲခဲ့တဲ့ ဆန်အိတ်ပေါင်းကတော့ ၂၂၄၉ အိတ်တိတိ ဖြစ်ပါတယ်။ ဒီလောက်များတဲ့ ဆန်အိတ်တွေက ကျွန်တော်တို့၊ အသထုကို ဒလဟောဝင်ရောက်လာတဲ့အခါမှာ အသဆန်စွေးကွက်က ကမောက်က မဖြစ်သွားပြီးတော့ ဆန်စွေး တွေပါ ထိုးကျသွားတယ်။ အဲဒီအခါမှာ ဆန်ကုန်သည်တွေ၊ ဆန်ဆိုင်ရှင်တွေဟာ ကျွန်တော့ကို မကျေမနပ်ဖြစ်ကြပြီးတော့ ဆန်ကုန်သည်တစ်ဦးက ကျွန်တော့ကို အာဏာပိုင်ဆီကို တိုင်စာရေးပါတယ်။

ဒါနဲ့ ကျွန်တော်က အဲဒီတိုင်စာထဲမှာ ဘယ်လိုရေးထားသလဲဆိုပြီး စုစု၏ ကြည့်တော့၊ “ ချင်ပြည်နယ်မှာ ကြွေကိုတွေ ကျေတယ်ဆိုပြီး နိုင်ငံခြားကို ငွေအကူအညီတော်ပြီး ရလာတာကို သူရွာဖြစ်တဲ့ နှုန်းရွာ သူ/သား

တွေအတွက်ပဲ အသုံးပြုတယ်၊ ဒါကြောင့် ချင်ပြည်နယ်မှာ ကြိုက်မကျ
တာကို လိမ်လည်ပြီး ပြောတဲ့အတွက် အရေးယူ ပေးပါရန်” ဆိုပြီး
ရေးထား ကြောင်းကို ကျွန်တော်သိရှိရပါတယ်။

တကယ်တော့ ကျွန်တော်တို့တတွေ လုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးရေစိမ့်ချက်
တွေဟာ ဒေသ အာဏာပိုင်တွေရဲ့ ကူးညီပုံးမှုများ၊ သဘောတူညီချက်အရ
လုပ်ဆောင်နေကြတာဖြစ်တာပို့၊ ချင်ပြည်နယ်အာဏာပိုင်က ဒီတိုင်စာ
နဲ့ ပတ်သက်ပြီး ကျွန်တော့ကို ဘာမှုတစ်စုံတစ်ရာ စစ် ဆေးမေးမေး မြန်းခြင်း
မရှိပါဘူး။ ကျွန်တော်လည်း ကျွန်တော့ကိုတိုင်တဲ့ ဆန်ကုန်သည်
အပေါ်မှာ ဘာမှု ပြန်ကလဲစား ချေတာတွေ မလုပ်ဘူး၊ သူ့ကိုလည်း
ဘာအမှန်းတရားမှ မထားဘူး။ ဘာဖြစ်လို့လဲဆိုတော့၊ သူက ကျွန်
တော့ အပေါ်မှာ အမှန်းတရားထားတာကို ကျွန်တော်က သူ့ကို ပြန်ပြီး
အမှန်း တရားထားမယ်ဆိုရင် ကျွန်တော့စိတ်ပါတ်ဟာ သူ့စိတ်ပါတ်နဲ့
တန်းတဲ့ ဖြစ်သွားပြီး ကျွန်တော့စိတ်ပါတ်ရဲ့ အရည်အသွေးနဲ့ အဆင့်
အတန်း တွေ ဟာ ကျေဆင်းသွားမှာ ဖြစ်ပါတယ်။

ကိုယ်က ယုတေသုံးတဲ့ သူ့စိတ်ပါတ်ရဲ့ အရည်အသွေးနဲ့ အဆင့်အတန်း
တွေကို သွားပြုင်မယ်ဆိုရင် ကိုယ်ပါ ယုတေသုံးတဲ့သူ ဖြစ်သွားတော့တယ်။
ဒါကြောင့်မို့ ကိုယ်ရဲ့ကောင်းနေတဲ့ မြင့်နေတဲ့စိတ်ပါတ်နဲ့ ကိုယ်ကျင့်
တရားတွေကို အပျက်အစီး မခံနိုင်ဘူး။ ဒါဟာ ကိုယ်စိတ်ပါတ်ရဲ့ တန်ဖိုး
value ပဲ၊ ဒါဟာ ကိုယ်စိတ်ပါတ်ရဲ့ တံဆိပ် brand ပဲ။

ဒီဆန်ကုန်သည်က ကျွန်တော့ကို တိုင်တဲ့အကြောင်းရင်းကတော့၊ ကျေးလက်ပြည်သူတွေဆီကို ကျွန်တော်တို့အဖွဲ့က ဆန်ဖို့တ် (၇၀၀၀) ကျော်ထောက်ပံ့ထားတာမို့၊ ကျေးလက်ပြည်သူတွေက မြို့ပေါ်က ဆန်တွေကို လာမဝယ်တော့ တဲ့အတွက် အဲဒီဆန်ကုန်သည်ဟာ စီးပွားရေးထိခိုက် လာလို့ ကျွန်တော်တို့ကို တဖက်လှည့်ပြီး တိုင်ကြားခြင်း ဖြစ်ပါတယ်။ ဒါဟာ ဘာကိုပြတာလဲဆိုရင် ဆန်ကုန်သည်ရဲ့ ယုတ်ညဲ့တဲ့စိတ်ပါတယ်ကို ဖော်ပြတာ ဖြစ်ပါတယ်။ စိတ်ပါတယ်ယုတ်ညဲ့တဲ့အတွက် ကိုယ်ကျင့်တရား ဟာလည်း အလိုလို ယုတ်ညဲ့ပြီးသား ဖြစ်ပါတယ်။ ကိုယ်က သူများ အပေါ်မှာ စိတ်ပါတယ်ယုတ် ညဲ့ခြင်းဟာ မိမိ စိတ်ပါတယ်ရဲ့ အရည်အသွေး၊ အဆင့်အတန်းကို ယုတ်ညဲ့ အောင်လုပ်ခြင်း ဖြစ်သလို မိမိ စိတ်ပါတယ်ရဲ့ အရည်အသွေး၊ အဆင့်အ တန်းကို အောက်တန်းကျအောင် လုပ်ခြင်း ဖြစ်ပါတယ်။

ပုံလွန်တော်မူသွားပြီဖြစ်တဲ့ ပုံပုံရဟန်းမင်းကြီး ဒုတိယမြောက်ရွှေနှင့်ပေါ်လဲနိုင်တဲ့သားဖြစ်ပြီးတော့ သူဟာ ခရီးသွားနိုင်တဲ့ရဟန်းမင်းကြီးလို့ ကဗ္ဗာ သူကဗ္ဗာသားတွေက ခေါ်စမှတ်ပြုခဲ့ကြတယ်။ အကြောင်းရင်းကတော့၊ သူဟာ ကဗ္ဗာခေါ်ငြောင်းဆောင်ဖြစ်တာနဲ့အညီ ကဗ္ဗာနိုင်ငံ ၁၂၀ ကျော် ကို ခရီးနှင့်ပြီး လူမျိုးမတူ ဘာသာကဲ့ပြားတဲ့ လူတွေအလယ်မှာ ခရစ်တော်ရဲ့ သတင်းကောင်းကို မမောမပန်းဘဲ အားတက်သရော လိုက်လဲဟောကြားခဲ့လိုပဲ ဖြစ်ပါတယ်။

အက်သလစ်အသင်းတော်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး အူးဟာ မသေမခြင်း အနားယူလို့ မရဘူး။ ဇွဲသည်ဖြစ်စေ၊ ကန်းသည် ဖြစ်စေ၊ မကျွန်းမမာသည် ဖြစ်စေ၊ သေတဲ့အထိ ကက်သလစ်အသင်း တော်ရဲ့ တစ်ဦးတည်းသော ခေါင်းဆောင်အဖြစ် ရှိနေရတာ ဖြစ်ပါ တယ်။ ပုပ်ရဟန်းမင်းကြီးများထဲတွင် ဝါတော်အရှည်ဆုံး ရဟန်းမင်းကြီး ဟာ နာဝမြောက်ပါအူး Pope Pius IX ဖြစ်ပြီး ၃၀နှစ်၊ ၂၁ရက် တိုင်တိုင် (၁၈၄၆ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်မှ ၁၈၅၀ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ) တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နောက်ပြီး ဒုတိယ ဝါတော် အရှည်ဆုံးကတော့ ၂၀ရာစု လွှဲကြောက်များတဲ့ ပိုလန်နိုင်ငံသား၊ ပုပ်ရ ဟန်း မင်းကြီး ဒုတိယမြောက်ရွှေနံပါလ် Pope John Paul ဖြစ်ပြီး ၂၆ နှစ် ငါးလ ၁၃ ရက် (၁၉၇၈၊ အောက်တိုဘာလ၊ ၁၆ ရက်မှ ၂၀၀၅၊ ဧပြီလ ၂၃ ရက်နေ့အထိ) တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်ရွှေနံပါလ်ဟာ ဗာတိကန် နန်းတော်ရှိ ၁၉၈၁၊ မေလ ၁၃ ရက်နေ့မှ စိန်ပိတာရင်ပြင်မှာ အပတ်စဉ် ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ဖီဖီရဲတရားတော်ကို လာရောက်နားထောင်ကြတဲ့ ဘုရားဖူးတွေကို လိုက်လုပ်တဲ့ ဆက်နေတဲ့အချိန်မှာ မက်ဟာမက်အာလီ အတ်ကာဆိုတဲ့ မူဆလင်တစ်ယောက်က ကိုးပေခန့်၊ အကွာကန် သူ့ကို သေနတ်နဲ့ လုပ်ကြုံပစ်ခတ်လိုက်ပါတယ်။ ဒါပေမယ့် သီလရှင် တစ်ပါးက သေနတ်သမားရဲ့ အပေါ်အကြိုက် ဆောင့်ဆွဲလိုက်လို့ ကျွမ်းဆန်ဟာ ပစ်မှတ်လွှာကာ ရဟန်းမင်းကြီးရဲ့ ဝမ်းဗိုက်နဲ့ ညာဘက်လက် ကိုသာ ထိမှန်သွားခဲ့ရပါတယ်။

သက်ဆိုင်ရာက ရဟန်းမင်းကြီးကို ချက်ချင်းပဲ ရွှေမေလီဆေးရှုံးသို့ ခေါ်
ဆောင်သွားကြဖိုး ဆေးဝါးကုသမှုကို လုပ်ပေးကြပါတယ်။ ရဟန်းမင်း
ကြီးဟာ သူ့ရဲ့ဒါက်ရာတွေ ကောင်းမွန်လာတဲ့အခါမှာတော့ သူ့ကို
သေနတ်နဲ့လုပ်ကြတဲ့ သူရှိတဲ့ အကျဉ်းထောင်ကို သွားပြီး သေနတ်
သမားနဲ့ တွေ့ဆုကာ “ ဒါသား၊ မင်းကို ငါ အခွင့်လွှတ်တယ် ” လို့
ရဟန်းမင်းကြီးက မက်ဟာမက်အာလီအတ်ကာကို ပြောဆိုလိုက်ပါ
တယ်။ အဲဒီအခါမှာ သေနတ်သမားဟာ အတော်အုံကြပြီးတော့၊
အားပါတရ ငိုချလေ တော့တယ်။ သေနတ်သမားဟာ ဒီဖြစ်ရပ်ကို
မယုနိုင်၊ နားမလည်နိုင် လောက်အောင် ဖြစ်သွားပါတယ်။

ကြည့်စမ်း ဘယ်လောက်အုံကြေစရာ ကောင်းသလဲ။ ကျူပ်တို့လို့ သာမန်
လူသားအနေနဲ့ ပြောမယ်ဆိုရင် ကိုယ့်ကို သေနတ်နဲ့ ပစ်တဲ့လူကို ဘယ်
လိုလုပ် အခွင့်လွှတ်ချင်မှာလဲ။ လျှော်ကြေးတွေ အများကြီး ရအောင်
တောင်း မှာပဲ။ လျှော်ကြေးမတောင်းရင်တောင် သူ့ကို ပြန့်ပြီး သေနတ်နဲ့
ပစ်ချင်မှာပဲ။ ဒါပေမယ့်၊ ရဟန်းမင်းကြီးကတော့ မိမိရဲ့ မြင့်မြတ်တဲ့
စိတ်ထားကို သေနတ် သမားရဲ့ ယုတ်ညုံတဲ့ စိတ်ဓါတ်နဲ့တွေ့ဖြစ်သွား
အောင် မလုပ်ဘူး။ ရဟန်းမင်းကြီးရဲ့ စိတ်ဓါတ်ဟာ ဘယ်လိုမျိုး ယုတ်မှာ
မှု၊ မသာမှုမှာ အနိုင် ကျင့်မှုတွေနဲ့ ကြံတွေ့ပါစေ၊ အမြတ်များ မြင့်မြတ်
နေတာ ဖြစ်ပါတယ်။ ဘယ်လောက်တောင် အတုယုံစရာ ကောင်းလဲ
စိတ်ဆွေ။

တချို့ကျတော့ ဓမ္မဟောင်းခေတ်က အတွေးအခေါ်ဖြစ်တဲ့ "သွားအစာ၊ သွား၊ မျက်စီအစား မျက်စီ" ဆိုပြီး ယုတ်ည့်တဲ့စိတ်ပါတ်နဲ့ ကိုယ်ကျင့်တရား အတိုင်း ပြန်ပြီးကလဲ့စား ချော်ပါတယ်။ "ရေခပ်မကြုံ၊ ထိုးခွေတော့ ကြုံမှာပဲ" ဆိုတဲ့ လက်သီး လက်မောင်းတန်းတဲ့ အယူအဆကို ဆွဲကိုင် ထားပြီး အသက်ရှင်တဲ့ လူတန်းစားတွေက အများပြီး ရှိနော်ပါတယ်။ ဒီလိမ့်ပြီး စိတ်ပါတ်နဲ့ ကိုယ်ကျင့်တရားတွေဟာ မယဉ်ကျေး၊ မဖွံ့ဖြိုးသေး တဲ့ လူ၊ အသိုင်းအဝိုင်း (uncivilized society) တွေမှာ သိသိသာသာ တွေ ရှိရပါတယ်။

ကျွန်တော့ အီမီနားမှာ ရှိတဲ့ လူငယ်လေးဟာ တစ်ရက်မှာတော့၊ ဘောလုံး သွားကန်ရင်း အပြန်မှာ မျက်ရည်မျက်ခွက်နဲ့ အီမီကို ပြန်လာတယ်။ အီမီကို ရောက်ရောက်ချင်း၊ သူ့အဖောက တွေ့တာနဲ့ "ဘာဖြစ်လို့ ငိုလာတာလဲ" ဆိုပြီး ဖေးတော့ "သူငယ်ချင်တစ်ယောက်က သားကို သူ့ထက် ဘောလုံးကန်တာ တော်လို့ ဆိုပြီး ကျောက်ခဲနဲ့ နဖူးမှာ ပေါက်တယ်" ဆိုပြီး သူ့အဖောကို ပြောပြပါတယ်။ အဲဒီစကားကို သူ့အဖေ ကြားကြား ချင်း၊ ဘာလုပ်မယ်ထင်သလဲ။ "မင်းယောက်ဌားမဟုတ်ဘူးလား၊ မင်းမှာ လက်မရှိဘူးလား၊ သူ့ကို ခဲနဲ့ ပြန်မပေါက်တတ်ဘူးလား" ဆိုပြီး သူ့အဖေ က ဒေါနဲ့ မောနဲ့၊ သူ့သားကို ပြောနေတာကို ကျွန်တော် အမှတ်တမ္မာ ဆိုသလို ကြားလိုက်မိပါတယ်။

ဒါက ဘာကို ပြသလဲဆိုရင် အဖေဖြစ်သူက သားကို ဖိမိအပေါ်မှာ မကောင်းလုပ်တဲ့ သူကို ပြန်ပြီးကလဲ့စား ချော်ပြီး၊ သွားသင်ပေးနေခြင်း ဖြစ်ပါ

တယ်။ ဒီလိုသာ မကောင်းတာကို အဆိုနဲ့တံ·ပြန်ကြမယ် ကလဲ စားချေ
ကြမယ်ဆိုရင် တို့ ခဲ့နိုင်တဲ့ဟာ စစ်မြေပြတ်၏ လူသတ်ကွဲ့း ဖြစ်နေအုံမှာ
သေချာတယ်။

ဒါကြောင့်မို့၊ တစ်ယောက်နဲ့တစ်ယောက်၊ တဖွဲ့နဲ့တဖွဲ့၊ လူမျိုးတစ်ခုနဲ့၊
တစ်ခု၊ အခွင့်လွှာတ်ကြရအောင်။ နားလည် ပေးကြရအောင်။ ရှိတာလေး
တွေကို ညီတွေ ညီမျှ ဝေမျှကြရအောင်။ အချမ်းချမ်း အစေခံကြရအောင်။
တစ်ယောက်အပေါ်တစ်ယောက် အကောင်းနဲ့ဆက်ဆံ ကြရအောင်။
ကျွန်တော်တို့မြန်မာနိုင်တဲ့ဟာ မပြီးမျမ်းနိုင်သေးဘုံး။ ဘာဖြစ်လို့လဲဆို
တော့ အချမ်းချမ်း အခွင့်မလွှတ် နိုင်ကြလို့ပဲ။ အချမ်းချမ်း မချစ်နိုင်ကြလို့
ပဲ။ အချမ်းချမ်း နားပလည်ကြဘဲ ကိုယ့်အစွဲပဲ မှန်တယ်ဆိုတဲ့ မှားယွှေ့ပြီ
ကျွန်မြောင်တဲ့ စိတ်ခါတ်တွေနဲ့ မြတ်တို့ဘဝကို ရှင်သနနေကြလို့ပဲ ဖြစ်ပါ
တယ်။

အခန်း (၃)
တိုယ်ပိုင်ဆုံးဖြတ်တတ်ရမယ်။

၈။ င်ကိုအား ကို တဲ့ အူတွေဟာ ဘူတို့ ဘဝကို အုတိုက်ဖို့
မကိုင်တွေ၏ ပေါ်ပိုင်အူတွေ ပြစ်စွာပါတယ်။
ကိုယ်ကိုယ် မကိုင်တွေ၏ ပေးပြစ် ပိုင်တဲ့ အူတွေဟာ
လွတ်လပ်တဲ့ အူတွေ မဟုတ်ဘူး။ ဒုက္ခလာ နိုတွေဟာ ၈။ င်ကိုပေးပြုဗူး။

မြန်မာနိုင်ငံမှာ ရှိကြတဲ့ လူအများစုဟာ ပေဒင်ကို ယုံကြည်ကြတာကို
တွေ့ရှိရပါတယ်။ အထူးသဖြင့် ဓာတ်ဘာသာဝင် များဟာ ပေဒင်မပါ
ဘူး။ သူတို့ ရဲ့ ဘဝကို နိဂုံးမချုပ်နိုင်ကြဘူး။ ပေဒင်ကို အားကိုးတဲ့ သူ
တွေဟာ ကိုယ်ပိုင်ဆုံးဖြတ် တတ်တဲ့ စွမ်းရည်။ အရည်အချင်း မရှိတဲ့ သူ
တွေ ဖြစ်ပါတယ်။ အခုခေတ်မှာ ဆုံးရင် ပေဒင်ဆရာတွေဟာ အတော်
လေးကို နေရာကောင်းတွေ ရလာကြတယ်။ popular ဖြစ်လာကြ
တယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ပေဒင်ကို အတော် ယုံကြည်တဲ့ ဝန်ကြီးချုပ်အဖြစ် နာမည်ကြီးလှပါတယ်။ အခုဖွင့်လှစ်လိုက်ပြီဖြစ် တဲ့ ထိုင်းနိုင်ငံရဲ့လေဆိပ်သစ်ကြီးဖြစ်တဲ့ ဆူဗာနာဘုံးနိုင်ငံတကာာလေဆိပ် (Suvarnabhumi Airport) သစ်ကြီးဟာ ဝန်ကြီးချုပ်သက်ဆင် တည် ဆောက်ပြီး ဖွင့်လှစ်ဖို့ ရက်အနည်းငယ် အလိုမှာ ထိုင်းစစ်တပ်ကနေ သူကို ရာထူးဖြတ်ချလိုက်ပြီး သက်ဆင်ခင်ဗျား ထိုင်းနိုင်ငံရဲ့အပြင်ဖက် မှာ နေထိုင်နေရရှာတယ်။

ဒီလေဆိပ်ကို မဖွင့်မိ ကြော်တင်ပြင်ဆင်မှုတွေကို သွား ကြည့်ဖို့အတွက် သက်ဆင်ဟာ ခရီးစဉ်ကို ရေးဆွဲပါတယ်။ အဲဒီအခါမှာ ဘယ်နာရီမှာ လေဆိပ်သစ်ကို အရောက်သွားမယ်ဆိုပြီး စိစဉ်ခဲ့ပေမယ့် သူ့ရဲ့ပေဒင် ဆရာက သက်ဆင် စိစဉ်ထားတဲ့အချိန်ဟာ သက်ဆင်ရဲ့အတာ အရ ပကောင်းဘူး ဆိုပြီး သက်ဆင်ဟာ ပေဒင်ဆရာ သွားခိုင်းတဲ့အချိန်မှာပဲ အဲဒီလေဆိပ်သစ်ကြီးကို သွားပြီး လေလာစစ်ဆေးခဲ့ရတယ်။ ကြည့်စမ်း ဝန်ကြီးချုပ်တောင်မှ မလွှတ်လပ်ဘဲ ပေဒင်ဆရာရဲ့ကြီးကိုင်မှု အောက် မှာ သူ့ရဲ့တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့ရတယ်။

ကျွန်တော့မှာ မိတ်ဆွေတစ်ယောက်ရှိပါတယ်။ သူဟာ ဗမာလူမျိုး ဖြစ်ပြီးတော့ ပေဒင်ကို အထူးယုံကြည်တဲ့သူ ဖြစ်ပါတယ်။ ပေဒင်ကို ယုံတယ် ဆိုကတည်းက သူဟာ ပေဒင်ဆရာကို ဘုရားတင်သူလို့ ပြောလို့ရတယ်။ တစ်ရက်တော့ သူဟာ အိမ်ထောင်ကျပြီး ကလေး (ယောက်ဗျားလေး) ကို မွေးလာတယ်။ တစ်လအောက်ကြား တဲ့အထိ၊

အုပ္ပန်လေးတို့ နာမည် မမှည့် သေးတူး။ ဒါနဲ့ ကျွန်တော်က ဘာဖြစ်လို့
ခိုးဆောက်တောင် ကလေးကို နာမည်မှည့်ဖို့ အချိန်ယူနေရတာလဲ
ချို့ပြု သူတို့ မေးပါတယ်။ အဲဒီအခါမှာ သူက ဘာပြန်ပြောလဲဆိုတော့
ဆောင်ဆရာကို တွေက်ခိုင်း တုန်းပဲ ရှိသေးတယ်။ ကလေးရဲ့ မွေးရက်နဲ့
တိုက်အောင် မှည့်မှ ဒီကလေးဟာ ထူးချွန်တဲ့ ကလေး ဖြစ်လာမယ်
ဆိုပြီး ကျွန်တော့ကို ပြောပြပါတယ်။

မိဘတွေဟာ ကိုယ့်ကလေးကိုတောင် ဖိမိကြိုက်တဲ့နာမည်ကို မပေးနိုင်
ကြတော့ဘူး။ ကလေးရဲ့နာမည်ဟာ ပေဒင်ဆရာလက်ထက်ကို
ရောက် သွားတော့တယ်။ တကယ်ပဲ၊ သူဟာ ပေဒင်ဆရာကို အိမ်ကို
ဝင်ပြီးတော့ အတာတွေကို ရေးခိုင်းပြီးမှ သူ့ကလေးကို နာမည်မှည့်
တာကို ကျွန်ုတ်တော် တွေ့ရှုရပါတယ်။ အတာမရေးထားရင် ဖိကလေးက
တစ်ခုခု ဖြစ်တော့ မယ့်ပုံပဲ။

ବ୍ୟାକେଣ୍ଠିର୍ଦ୍ଦ ରୂପରୂପାଃ ଶ୍ଵିପ୍ରିଃ ମିତ୍ରଦେହା ଫ୍ଲେଗ୍ରିକ୍ରିତାନ୍ତି ଦ୍ୱୀପୀ
ରୁତାଯି । ମିତ୍ରଦେହା ଜ୍ଞାନିଷ୍ଠାଃ ଚମିଃ ଦେଖୁଣ୍ଟି । ବାନଗ୍ରିମୁହୀନ୍ତି
ପେନ୍ଦିଷ୍ଠରାଲଗନ୍ତି ଯିନ୍ତି ପୁଅର୍ବିକ୍ରିତେତୁ ? ତାପି । ଶିଗଲେଃ ହାର
ରୂପରୂପାଃ ଫ୍ରେଣ୍ଟିର୍ସିଫ୍ଟି । ଦ୍ଵିଲ୍ୟାର୍ଜିପ୍ରିଃ ଫ୍ରେଣ୍ଟିଲାମ୍ବାଲାଃ । ମଫ୍ରେଣ୍ଟିଲାଫ୍ରିଣ୍ଡିପିଜ୍ଞାଃ ।
ଫ୍ରେଣ୍ଟିଲାବ୍ୟନ୍ଦିର୍ଦ୍ଦ ଜ୍ଞାନା କ୍ରିଃତାଃ ଆଃ ଧ୍ୟାନିର୍ବାନ୍ତି ପ୍ରେତିତାଯିଲେ । ପେନ୍ଦି
ଶ୍ଵିତାଗ ଆକ୍ରମିତାତର୍ଥି ପ୍ରେତିତାଯି । ତାପି ଜ୍ଞାନିଷ୍ଠି ଆନ୍ତର୍ଦ୍ଦିଶି ।
ଆମ୍ବାଃ ଶ୍ଵିତାଲ୍ଲିତେତୁ ? ଆକ୍ରମିତାତର୍ଥି କ୍ରିତିନ୍ଦିତାଃ କ୍ରମ୍ବାପି ।
ପେନ୍ଦିମୁହ ତାମୁଲ୍ଲିପିକ୍ରିନ୍ଦିତୁ ତାକ୍ଷିଜିତ୍ତେ (miracles) ମର୍ମିଜ୍ଞାଃ । ଆନ୍ତର୍ଦ୍ଦିଶି

(power) လည်း မရှိဘူး။ ပေါင်ဆိတာ ဒီနက္ခတာရာတွေကို ချုပ်ကိုင် နိုင်စွမ်း မရှိဘူး။ ဒါဆိုရင် ပေါင်ပညာ ဘာကိုလုပ်နိုင်သလဲ ဆိုရင် လူတွေကိုပဲ ကြိုးကိုင်နိုင်တယ်၊ လူတွေရဲ့စိတ်ဓါတ်ကို ထိန်းချုပ်နိုင် တယ်။

အဖြစ်အပျက်တစ်ခုကို ပြောပြချင်သေးတယ်။ တစ်ရက်တော့ မိန်းပဟို လေးတစ်ယောက်ဟာ သူ့ရဲ့ချစ်သူနဲ့ တကယ်လက်ထပ်နိုင်၊ မထပ်နိုင်၊ ရိုးမြေကျပေါင်းသင်းနိုင်ပါမလားဆိုတာကို သိချင်တာနဲ့ ပေါင်ဆရာ တစ်ယောက်ဆိတိ သွားပြီး မေးပါတယ်။ ပေါင်ဆရာကတော့ စာဖတ် သူ သိတဲ့အတိုင်း၊ ကောင်မလေးရဲ့လက်ဖဝါးတွေကို ကြည့်ပြီးတော့ စာရွက်ပေါ်မှာ ဘောလ်ပင်နဲ့ ဟိုဟာဒီဟာတွေကို ရေးပြီးတွေက်တာ ပေါ့။ အဲလို တွေက်ချက်ရင်း တစ်နာရီလောက်ကြာတဲ့အခါကျတော့ ပေါင် ဆရာက ဘာပြောသလဲဆိုတော့၊ ခင်ဗျားရဲ့ လက္ခဏာတွေက မကောင်းဘူး၊ ခင်ဗျားလောက်ဗျားနဲ့ ဆုံးဆည်းနိုင်ဖို့ အဟန်၊ အတား တွေ့ constraints အရမ်း များနေတယ်၊ ဒါကြောင့် ရေးရာခြေရမယ် ဆိုပြီး ပြောပါတယ်။ အဲဒီအခါမှာ ကောင်မလေးက ဘယ်လိုပျိုး ရေးရာကို ဘယ်လို ပြောရမလဲဆိုပြီး မေးတော့၊ ပေါင်ဆရာက ဘယ်လိုပြောမယ် ထင်သလဲ။

“ခင်ဗျားရဲ့ လက္ခဏာအနေအထားအရာ ဒီည ဇန်နဝါရီမှာ ခင်ဗျားကို ပေါင်ဟောပေးတဲ့ဆရာနဲ့ အတူတူအိပ်ရမယ်၊ ဒါမှ ခင်ဗျားရဲ့ချစ်သူနဲ့ ရိုးမြေကျတဲ့အထိ ပေါင်းသင်းနိုင်ပယ်”ဆိုပြီး ကောင်မလေးကို ပြော

လိုက်ပါတယ်။ ကောင်မလေး ဟာလည်း ပေဒင်ဆရာပြောတဲ့ အတိုင်း သူ့ချစ်သူကို ချစ်လွန်းတာနဲ့ ပေဒင်ဆရာပြောတဲ့ရောဇာကို ခြေလိုက် တော့ တယ်။ အဲဒါကို သူ့ချစ်သူက သိတဲ့အခါမှာ သူ့ချစ်သူက သူမကို မယူတော့ဘဲ ပစ် ထားခဲ့တော့တယ်။ နောက်ဆုံးတော့ ကောင်မလေး ဟာ ဒီပေဒင်ဆရာကို တရားခဲ့ဆို လိုက်ပါတော့တယ်။ ဒီဖြစ်ရပ်ကို ဆုံးသပ်တဲ့ အခါမှာ ဒါဟာ မဖြစ်နိုင်စရာလို့ စာဖတ်သူ စဉ်းစားပါလိမ့် ပယ်။ ဒါပေမယ့် ဒါဟာ တကယ် ဖြစ်ရပ်ပါ။

ကိုယ့်ဘဝကို ဘယ်လိုရပ်တည်မလဲဆိုတာကို သူများကို အကြောက်တွေ (advices/suggestions) တောင်းတာတော့ မမှားပါဘူး။ ဒါဟာ ကောင်းတဲ့ဘဝလမ်းစဉ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့် ကိုယ့် ဘဝကို ဘယ်လို ရပ်တည်သင့်သလဲ၊ ကိုယ်ဟာ ဘာကို လုပ်သင့်သလဲ ဆိုတာကိုတော့ သူများတွေခဲ့ အကြောက်တွေထဲက အကောင်းဆုံး ကို မိမိကသာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ သူများခဲ့ဆုံးဖြတ်ချက်ပေါ်မှာ ကိုယ့်ဘဝကို တည်ဆောက်တဲ့သူဟာ လွှတ်လပ်တဲ့သူ မဟုတ်သလို လွှတ်လပ်တဲ့သူလည်း ဘယ်တော့မှာ မဖြစ်လာနိုင်ဘူး။ သူများခဲ့ ဆုံး ဖြတ်ချက်ပေါ်မှာ ကိုယ့်ဘဝကို တည်ဆောက်တဲ့သူဟာ သူများကို မိမိခို့တဲ့သူ (dependent) ဖြစ်တယ်။

သူများကို မိမိခိုး အသက်ရှုင်တဲ့သူဟာ အသက်ရှုကျပ်တယ်။ ဤကိုတဲ့ အချိန်မှာ ဤကိုတဲ့လေမျိုးကို ဤကိုတဲ့ပုံစံနဲ့ မရှုနိုင် ဖြစ်လာတယ်။ သူများကို မိမိခို့တဲ့သူဟာ သူမိမိခို့တဲ့သူခဲ့ အကြိုက်ကို လုပ်ပေးနေရတယ်။

ကြီးဆွဲရာကို ကနေရတယ်။ ဝတ်ခိုင်းတဲ့အဝတ်အစား၊ အရောင်အသွေးတွေကို ဝတ်ပေးရတယ်။ ဒါဟာ တနည်းပြောရရင် သူဘဝကို တစ်ပါးသူ လက်ထဲမှာ အကျဉ်းချုတာနဲ့အတူတူပါပဲ။

ခရစ်ယာန်ကျမ်းစာထဲက ဖြစ်ရပ်တစ်ခုကို ထပ်ပြီး သုံးသပ်ကြည့် အောင်။ အာဒ်နဲ့အဝတို့ရဲ့ ဖြစ်ပျက်ပုံက ဒီလိုပါ။ ဘုရားသခင်က သူတို့ လင်မယားစုံတွဲကို ဖန်ဆင်းပြီးတော့ ဒေင်ဥယျာဉ်ထဲမှာ ထားထားပြီး ဒီဥယျာဉ်ထဲမှာ ရှိတဲ့အရာအားလုံးကို စားခွင့်ပေးထားတယ်။ ဒါပေမယ့် တစ်ခုတားမြစ်ထားတာကတော့၊ ဥယျာဉ်အလယ်ထဲမှာ ရှိတဲ့အသိ တရားရဲ့ အသီး (knowledge of tree/fruit) ကိုတော့ မစားရဘူး၊ အဲဒါကို စားတဲ့နေ့ဟာ ဒီဥယျာဉ်ကနေ မောင်းထုတ်ခံရမယ့်နေ့ပဲ ဆိုပြီး ကြို တင် သတိပေးထားတယ်။

ဒါကို နတ်ဆိုးက သိတော့ တစ်ရက်မှာ နတ်ဆိုးဟာ မြှေအသွင် ဟန် ဆောင်ပြီး သူတို့လင်မယားကို လာချုပ်းကပ်ပြီးတော့ တားမြစ် ထားတဲ့ အသီးကို စားဖို့ လာပြောပါတယ်။ အဲဒီအခါမှာ အမျိုးသမီးဖြစ် သူ က ဒီအသီးကို မစားဖို့ ဘုရားသခင်က ကျွန်ုပတို့ကို တားမြစ်ထားတဲ့ အကြောင်းကို မြှေကို ရှုင်းပြပါတယ်။ ဒီလိုနဲ့ မြှေဟာ သူမရဲ့ရှင်းပြချက် ကို နားမထောင်ဘဲ သူတို့ကို စွဲရှိခြုံနောင့်ယူက်ပါတယ်။

ဘယ်လိုနောင့်ယူက်သလဲဆိုရင် ဘုရားသခင်က ဒီအသီးကို မစားခိုင်း တာဟာ မင်းတို့တော့ ဒီအသီးကိုစားရင် ဘုရားသခင်လို့ ဖြစ်လာမှာ

(you will become like God) ကို ဘုရားသခင်က မတိုက်လို့ သတ်သတ်မက် တားတား အဲဒီအသီးကို စားရင် ခင်ပျားတို့တွေ မျက်စိပွင့်လာပြီး အကောင်းအဆိုးကို သီလာကြမှာ ဆိုပြီး ပြောပါတယ်။

အဲဒီအခါမှာ အမျိုးသမီးဖြစ်သူ ဝဝဟာ ဘုရားသခင်လို့ ဖြစ်ချင်တာနဲ့ တားမြစ်ထားတဲ့ အသီးကို ခူးပြီး စားလိုက်ပါတယ်။ သူလည်း စားပြီးရော၊ သူတစ်ယောက်ထဲ စားတာကိုမကျေန်းတဲ့ သူ့ယောကြားကိုပါကျွေးလိုက်တော့ သူ့ယောကြားကလည်း ယဉ်စားလိုက်တာပေါ့။ သူ့ယောကြားဟာ စားနေတုန်း လည်ပင်းမှာ တိနေတဲ့အမျိန်မှာ ဘုရားသခင်ဟာ အဲဒီဥယျာဉ်ထဲကို ဆင်းလာပြီးတော့ သူတို့ကို ခေါ်တာပေါ့။

ဘုရားသခင်ရဲ့ ခေါ်သံကို ကြားတဲ့သူတို့တတွေဟာ သူတို့မှာ ကိုယ်တုံးလုံး ဖြစ်နေတာကို သီလာကြပြီး ချုပ်တဲ့ထဲကို ပြောကာ သူတို့ကိုယ်ကို သစ်ခွဲက် တွေ့နဲ့ ဖွံ့ဖြိုးထားကြပြီး၊ တပည့်တော်တို့ ကိုယ်တုံးလုံးဖြစ်နေတာကို သိလို့ ရှုက်တာနဲ့ ပုန်းနေကြတာပါဆိုပြီး ဘုရားသခင်ကို ပြန်ဖြေကြပါတယ်။ အဲဒီအခါမှာ ဘုရားသခင်က မင်းတို့တတွေ ကိုယ်တုံးလုံးဖြစ်နေ တယ်ဆိုတာ ဘယ်သူ ပြောပြတာလဲဆိုပြီး မေးတော့ သူတို့က “အရှင် ဘုရား မစား ခိုင်းတဲ့အသီးကို နတ်ဆိုးက စားခိုင်းလို့ စားရကနေ သီလာ တာပါ” ဆိုပြီး ပြန်ပြောကြပါတယ်။

အဲဒီအခါမှာ ဘုရားသခင်က နတ်ဆိုးနဲ့ သူတို့စုတွေကို ခေါ်ပြီးတော့ ဖြစ်စဉ်ကို မေးတာပေါ့။ ဒေဝက ဘာပြောသလဲဆိုတော့ မြှုက စားခိုင်း

လို့ စားတာပါ ဆိုပြီး ပြောပါတယ်။ ယောက်ဥားဖြစ်သွကလည်း မယားက ကျွေးလို့ စားတာပါဘုရား ဆိုပြီး ပြန်ဖြေပါတယ်။

ဒီဖြစ်ရပ်မှာ လင်မယားနှစ်ယောက်ဟာ ဘာဖြစ်လို့ ဘုရားသခင် တားထားတဲ့အသီးကို စားတာလဲဆိုရင် ကိုယ်ပိုင်ဆုံးဖြတ်ချက် မလုပ်နိုင်လို့ တဲ့ မှတ်လား။ သူတို့ဟာ နတ်ဆိုးရဲ့ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပြီး တော့ တားမြစ်ထားတဲ့အသီးကို စားကြတယ်။ ဒါဟာ dependent decision လို့ခေါ်တယ်။

တားမြစ်ထားတဲ့အသီးကို စားသင့်လား၊ မစား သင့်ဘူးလား ဆိုတာကို ကိုယ့်ဟာကိုယ် မဆုံးဖြတ်ဘဲနဲ့ စားကြတဲ့အခါမှာ ဘယ်သူ့ကွဲရောက် သွားလဲ။ ဆုံးဖြတ်ချက်လုပ်ပေးတဲ့သူ မဟုတ်ဘူး၊ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တဲ့ လင်မယားနှစ်ယောက်ပဲ ခုကွဲရောက် သွားကြတယ်။ ဒါကြောင့် ကိုယ်လျှောက်ရမယ့်လမ်း၊ လုပ်ရမယ့်အလုပ် ကို လွှတ်လွှတ်လပ်လပ် လုပ်ချင်တယ်ဆိုရင် ကိုယ်ပိုင်ဆုံးဖြတ်ချက် (decision skill) လုပ်တတ်ဖို့ လိုတယ်။

ဒါဆိုရင် ကိုယ်ပိုင်ဆုံးဖြတ်ချက် (personal decision skill) ဆိုတာ ဘာလဲ။ အသီတရား (knowledge) လိုတယ်။ အဲဒဲ့အသီတရားတောင်မှာ ရှို့ရှိုး အသီတရား (simple knowledge) မဟုတ်ဘူး၊ ကောင်းမွန်တဲ့အသီတရား (sound knowledge) လိုတာကို တွေ့ရတယ်။ ကောင်းမွန်တဲ့ အသီတရား မရှိတဲ့သူဟာ အမှုန်တရားကိုလည်း သိဖို့မလွယ်

ဘူး၊ အမှန်တရားကို မသိတဲ့ သူဟာ ဘယ်တော့မှ မလွှတ်လပ်နိုင်တော့ဘူး၊ လွှတ်လပ်တဲ့ သူတွေဟာ မှန်တာကို လုပ်တယ်၊ မှန်တာကို ပြောတယ်၊ မှန်တာကို သစ္စာဆိုတယ်၊ မှန်တာကို လုပ်တယ်၊ မှန်တာကို ပြောတယ်၊ မှန်တာကို သစ္စာဆိုတယ်ဆို တာက ဘာလဲ၊ သတ္တိ (courage) လိုခံ့ တယ်။

သတ္တိရှိတယ်ဆိုတာက မဟုတ်တာကို ပြောခဲ့တယ်၊ မမှန်တာကို ပြောခဲ့တယ်၊ မတရားတာကို လက်ညီးထိုးခဲ့တယ်၊ ထောင်ကျမှာကို မ ကြောက်ဘူး၊ သေမှာကို မကြောက်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ လိုမျိုး လူတွေဟာ လွှတ်လပ်နေလို့ပါပဲ၊ ခရစ်တော်ပြောခဲ့ပြီးပြီလေ၊ အမှန်တရားက မင်းတို့ကို လွှတ်လပ်စေမယ်ဆိုတာလေ၊ လွှတ်လပ်တဲ့ သူ ဖြစ်ဖို့အတွက် ဆုံးဖြတ်တတ်ဖို့လိုတယ်၊ ဆုံးဖြတ်တတ်ဖို့အတွက် ရှုထောင့်ပေါင်းစုကနေ ဝေဖန်သုံးသပ်တတ် (critical thinking) ဖို့လိုလာတယ်။

ကဲ၊ ရှုထောင့်ပေါင်းစုကနေ ဝေဖန်သုံးသပ်တတ် (critical thinking) ဖို့အတွက် ဘာလို့ရမလဲဆိုရင်-

→ ဆုံးဖြတ်ချက်ချမှတ်ဖို့လိုနေတဲ့အခြေအနေတစ်ခုကို မိုးမိုးသာမန် အလုပ်နဲ့ ဆောင်ရွက်ချက်များ လေားထဲကို ဆွဲချုပါ။

Break situations down into simple tasks and activities.

- အခြေအနေထဲမှာ ရှိနေတဲ့ အချက်အလက်များ၊ ပြုပြစ်စဉ်တွေနဲ့ ရှုမြင်သုံးသပ်ချက်တွေရဲ့နီးစပ်မှ/ကွာဝေးမှုတွေကို မှန်ကန်စွာ ဖော်ထုတ်ပါ။

Identifies a range of elements in and perspectives on a situation.

- အခြေအနေထဲမှာရှိနေတဲ့ ပတ်သက်ရာအချက်များ၊ ရလဒ်များနဲ့ ပတ်၍ တဆပတ်သက်မှုများကို မှန်ကန်စွာ ဖော်ထုတ်ပါ။

Identifies implications, consequences or causal relationships in a situation.

- မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ဖို့အတွက် တမြားသူများထံမှ ရရှိယားတဲ့ အကြော်ပေးချက်တွေနဲ့ မိမိရဲ့အတွေ့အကြော်များကို အသုံးပြုပါ။

Use your own experiences and advises from others to identify problems and understand situations.

- ကိုယ့်အတွက်မှန်ကန်မယ်လို့ယူဆပြီး အချိန်အများဆုံးမှာ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကို လွှမ်းမိုးနေတဲ့ အချက်အလက်တွေကို အကောင်အထည် ဖော်လိုက်ပါ။

Builds a total and valid picture and concept from restricted or incomplete data.

ဒါတွေကို အသုံးချဖြီးပြီဆုံးရင် ဆုံးဖြတ်ချက်ကို ချရတော့မယ်။ အဲဒီအခါမှာ ဒီအချက်တွေကို အခြေခံပို့အတွက် အကြော်ပေးချင်သေးတယ်။

အဲဒါတွေကတော့-

- ဆုံးဖြတ်ချက်မချခင်မှာ ဖြစ်နိုင်သောပြေရှင်းချက်များကို ဖော်ထုတ်ပါ။

Produce a variety of solutions before taking a decision.

- ဆုံးဖြတ်ချက်ချတဲ့အခါမှာ မိမိရဲ့ထိုးထွင်းညာ၏နဲ့လုတ္ထိရီခြင်းတို့ကို ချိန်းချိန်ပါ။

Balance intuitions with logic in decision making.

- အခြေအနေများကို သုံးသပ်ရာမှာ မျိုးစုံသော မိမိရဲ့ရှုမြင်ချက်များနဲ့၊ အသုံးပြုမယ့် အချက်များ ညီမျှအောင် လုပ်ပြီး အသုံးချပါ။

Reconcile and makes use of a variety of perspectives when making sense of situations.

- မိမိရဲ့အတွေ့အကြုံနဲ့လက်တွေ့ဘဝကနေ ရရှိလာတဲ့ အယူအဆတွေကို ဖော်ထုတ်ပါ။

Produce your own ideas from your experience and practice.

- တခြားသူများရဲ့အတွေ့အကြုံနဲ့လက်တွေ့ဘဝများကိုပါ ထည့်သုံးပါ။

Take the experience and practice of others into account.

→ကိုယ့်ရဲ့ပြဿနာနဲ့ကိုက်ညီမထု ဆုံးဖြတ်ချက်မျိုးကိုသာ ချုမှတ်ပါ။

Take a decision which is realistic for your problem.

→ဆုံးဖြတ်ချက်မချခင်မှာ ဖြစ်နိုင်သောဖြေရှင်းချက်များကို ဖော်ထုတ်ပါ။

Produces a variety of solutions before taking a decision.

ဆုံးဖြတ်ချက် (Decision) ဆိုတဲ့နေရာမှာ သုံးမျိုးသုံးစားတွေရှိရ တယ်။ ဒါတွေကို အသုံးပြုပြီးတော့ ဆုံးဖြတ်ချက်တွေကို ချုမှတ်တော့မယ် ဆိုရင် ပိုပြီးတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်မျိုးကို ပြုလုပ်လာနိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ဆုံးဖြတ်ချက်တွေရဲ့အယူအဆ (conceptual decision) နဲ့ဖြစ် စဉ်တွေ (Process of Decision) ကို ဝေမျှ ပေးအုံမယ်။

- i အကောင်အထည်ဖော်မည့် ဆုံးဖြတ်ချက်
Operational Decision
- ii အလုပ်ဖြစ်မည့် ဆုံးဖြတ်ချက်
Functional Decision
- iii စနစ်ပြောင်းမည့် ဆုံးဖြတ်ချက်
(Strategic Decision) ဆိုပြီး သုံးမျိုးသုံးစား ရှိပါတယ်။

အကောင်အထည်ဖော်မည့် ဆုံးဖြတ်ချက် (Operational Decision) ဆိုတာက ဥပမာပြောရရင် စက်ရှုတစ်ခုမှာ လာအပ်တဲ့ အထည်တွေကို ဘယ်နေ့မှာ ဘယ်စက်နဲ့ ချုပ်မလဲဆိုပြီး ဆုံးဖြတ်ချက် ချထာ ဖြစ်ပါတယ်။

အလုပ်ဖြစ်မည့် ဆုံးဖြတ်ချက် (Functional Decision) ဆိုတာက စက်ရှုမှုက ဘယ်ကုန် အမှာကို ဦးစားပေးလုပ်မလဲဆိုပြီး ဆုံးဖြတ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။

ဝန်ပြောင်းမည့် ဆုံးဖြတ်ချက် (Strategic Decision) ဆိုတာက တို့ယိုတ်ဆိပ်ကို ပြောင်းမလား၊ ပိုပြီးကြီးလာအောင် လုပ်မလားဆိုပြီး ဆုံးဖြတ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။

ဆုံးဖြတ်ချက်မှာ လုပ်နေကျ ဆုံးဖြတ်ချက် Routine Decision နဲ့ အရေးပေါ်ဆုံးဖြတ်ချက် (Non-Routine) ဆိုပြီး နှစ်မျိုး ရှိပါတယ်။

လုပ်နေကျ ဆုံးဖြတ်ချက် (Routine Decision) ဆိုတာကတော့ မူးခန်းမှာ သုံးနေကျ ရဲ့သုံး စာရွက် ကုန်ရင် လူကြီးပြောစရာ မလဲ့ဘဲ တာဝန်ရှိသူက သူ့ဟာသူ ဝယ်ဖို့ ဆုံးဖြတ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ အရေးပေါ်ဆုံးဖြတ်ချက် (Non-Routine) ဆိုတာက တို့ယိုနဲ့ မဆိုင်တဲ့ တာဝန်ထဲမှာ ဆုံးဖြတ်ချက်လုပ်ဖို့ လိုအပ်တဲ့အတွက် အရေးပေါ် လုပ်ပေး လိုက်တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

ထိရောက်တဲ့ဆုံးဖြတ်ချက် (Effective Decision) ပြုလုပ်နိုင်ဖို့ အတွက် ဖြော်ရှင်းရမည့် နည်းလမ်း မျိုးစုံကို လူအမှားက ဝိုင်းဝန်းဆွေးနွေး ရှာဖွေကြရမည်။ ဥပမာပြောရရင်တော့- သွားတိုက်ဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုက သူတို့ရဲ့သွားတိုက်ဆေး အရောင်းကျေနှုန်းကို

ပြန်လည် မြှင့်တင်ဖို့ စီပံ့ခန့်ခွဲရေးမှုးတွေကို ခေါ်ပြီး အစည်းအဝေး လုပ်ကြပါတယ်။ အဲဒီအစည်းအဝေးနားမှာ တံမြေက်စည်းလျည်းနေတဲ့ အလုပ်သမားဟာ သူတို့ကို နားထောင်နေပြီး သူတို့လည်း ဆုံးဖြတ် ချက်ချုပြီးတာနဲ့! နည်းနည်းလောက်ပြောပါရစေဆိုပြီး အခွင့်တောင်းလိုက်တယ်။ အဲဒီတော့ သူ ဘာပြောမယ်ထင်သလဲ။

“သွားတိုက် ဆေးအရောင်းသွေက်ချင်တယ်ဆိုရင် အဲဒီသွားတိုက်ဆေးပူးတွေရဲ့ အပေါက်တွေကို ကျယ်ကျယ် ဖောက်ပေးထားပါ။ အပေါက် ကျယ်ရင် သွားတိုက်ဆေးက အများကြီးထွက်လာပြီး ခဏေလေးနဲ့ ကုန်ပြီး သွားတိုက် ဆေးကို ခဏေခဏ ပြန်ဝယ်ကြမယ်” ဆိုပြီး အကြံ ပေးလိုက်ရော သူတို့က “ဟား၊ ဒါ ပါတို့ မစဉ်းစားမိတဲ့ အရာပါလား ဆိုပြီး သူမ ပေးတဲ့အကြံကို အကောင်အထည် ဖော်လိုက်ကြပါတော့ တယ်။

ဒီခေတ်ကြီးမှာ လွှာတစ်ချို့ကတော့ ရာထူး ကြီးကောင်း ကြီးမယ်။ ချမ်းသာကောင်း ချမ်းသာကြမှာပါ။ ဒါပေါမယ့် ရာထူးကြီးတဲ့သူတွေ၊ ချမ်းသာတဲ့သူတွေဟာ လွှာတ်လပ်တဲ့သူတွေ ဖြစ်ချင်မှ ဖြစ်ကြမှာပါ။ ရာထူးကြီးတဲ့ သူတွေဟာ တစ်ခါတလေကျတော့ သူ၊ အထက်မှာ ရှိနေတဲ့သူရဲ့ ပြောခိုင်း၊ ဆိုခိုင်း၊ လုပ်ခိုင်းတာကိုသာ လုပ်နေကြရတယ်။

ဒါဆိုရင် ဒီလိုမျိုး ရာထူးကြီးတဲ့ဘဝဟာ လွှာတ်လပ်တဲ့ဘဝ ဖြစ်နိုင်ပါ မလား။ မဖြစ်နိုင်ပါဘူး။ လွှာတ်လပ်တဲ့ဘဝကို တည်ဆောက်ချင်ရင်

တို့ယော ဘယ်သူဘယ်ဝါရဲ့ ထိန်းချုပ်မှု မရှိတဲ့ဘဝမျိုးကို ရအောင် ဖန်တီးယူ ရတယ်။ မလွှတ်လပ်တဲ့စိတ်ဟာ Dependent mind is full of anxiety and fears ဖိုးရိမ်မှုတွေ၊ ကြောက်ချုံမှုတွေနဲ့ သာ ပြည့်နှုက်နေတယ်။

ဟောဒီ၊ လမ်းဘေးက သူတောင်းစားတွေကိုပဲ ကြည့်ပါ။ သူတို့ ဘဝ ဟာ လွှတ်လပ်ပါသလား။ ကျွန်တော်အမြင်ပြောရရင်တော့၊ လွှတ်လပ် တာ ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တတွေဟာ ဘယ်သူဘယ်ဝါရဲ့ အဓိန်နဲ့မှ မဟုတ်ဘာ၊ သူတို့ရဲ့လွှတ်လပ်တဲ့စိတ် (free choice, independently) နဲ့ပဲ ဒီသူတောင်းစား ဘဝကို ရွှေ့ချယ်ခဲ့ကြတယ်။ သူတို့ ရွှေ့ချယ်တဲ့ဘဝမှာ သူတို့တတွေဟာ ပျော်ရွှေး (joy) ကြတယ်။ နောက်ပြီး၊ သူတို့တတွေဟာ သူတို့ရွှေ့ချယ်တဲ့ဘဝကို သစ္ာ (faithfulness) ရှိရှိ ရှင်သန်နေကြတာကို တွေ့ရတယ်။ ဒီတော့၊ တဖတ်သူ အနေနဲ့၊ အခု ခင်ဗျား ရှင်သန်နေတဲ့ ဘဝဟာ ကိုယ့်ဟာ တို့ယ် ရွှေ့ချယ်တဲ့ဘဝ ဖြစ်ပါသလား။ ကိုယ့်ဟာကိုယ်ပဲ အဖြေ ပေးပါ။

ချင်းလူမျိုးတွေရဲ့ယဉ်ကျေးမှုကို ကြည့်တဲ့အခါမှာ လင်မယားတွေ ခဲ့ဘဝ အများစုဟာ ကိုယ့်ဟာကိုယ် ရွှေ့ချယ်တဲ့အိမ်ထောင်ရေး မဖြစ် တာကို တွေ့ရတယ်။ ဘာဖြစ်လို့လဲ။ မိဘတွေဟာ မိမိတို့ရဲ့သား သမီးတွေ အချွေယ်ရောက်လာပြီဆိုရင်၊ သားသမီးတွေတောင် လိုင်စိတ် မြှိုချင်မှ ရှိအုံးမယ်၊ မိဘအချင်းချင်းမှာတော့ မိမိတို့သားနဲ့ မိမိတို့သမီး တွေကို ပေးစားဖို့ ပြောဆိုပြီးကြပြီ။ သားနဲ့သမီးတို့ကတော့ တစ်ညီးနဲ့

တစ်ဦး မချစ်ကြဘဲ အိမ်ထောင်ပြုကြတာဟာ လူတစ်ရာမှာ အနည်းဆုံး
လူလေး ဆယ်တော့ ရှိမှာသေချာပါတယ်။ ဒါတွေဟာ ဘာတွေကို
ပြနေ တာလဲဆို ရင်၊ သားသမီးတွေ ဟာ မိမိတို့ ယဉ်ချင်တဲ့ ယောက္နားနဲ့
မိန်းမကို လွှတ်လပ်စွာ ရွှေးချယ်ပိုင်ခွင့် မရှိကြဘူးဆိုတာကို ပြနေတာ
ဖြစ်ပါတယ်။ အဲဒီတော့၊ ချင်းလှုပေါ်မယ်တွေဟာ အိမ်ထောင်
ရေး လောကရှိ ထောင့်ကနေ သုံးသပ်မယ်ဆိုရင် လွှတ်လပ်တဲ့ ဘဝကို
ပိုင်ဆိုင်ဖို့ မလွှုပ်လှဘူး။

ကိုယ့်ဟာကိုယ် လွှတ်လပ်စွာမရွှေးချယ်ဘဲ သူများက တည်ဆောက်
ရွှေးချယ်ပေးထားတဲ့ ဘဝကို ရှင်သန်တဲ့ အခါမှာ အဲဒီဘဝကို သစ္စာရှိဖို့
ဆိုတာ မလွှုပ်လှဘူး၊ သူများက တည်ဆောက်ပေးထားတဲ့ ဘဝကိုရှင်
သန်တဲ့ အခါမှာလည်း အဲဒီဘဝမှာ ပျော်ရွှင်မှုကို ရှာတွေ့ဖို့ ဆိုတာဟာ
လည်း အတော်ခက်တယ်။

A person who builds his life without his own free choice
is difficult to have faithfulness to it and find joy in it.

ပေါင်အားကိုးတဲ့ သူတွေဟာ သူများ ရွှေးချယ်ပေးတဲ့ ဘဝကို ရှင်သန်တဲ့
သူတွေ ဖြစ်ကြပါတယ်။ သူများကို အားကိုးတဲ့ သူတွေဟာ အားနည်း
တဲ့ သူတွေ (weak) ဖြစ်ကြပါတယ်။ ဘာဖြစ်လို့ အားနည်းတာလဲဆိုရင်
သူ့ရဲ့ ဘဝထဲမှာ ရှိနေတဲ့ အစွမ်းအစေတွေ (capacities/skills) ကို
အထင်သေးလို့၊ မသုံးတတ်လို့ပဲ ဖြစ်တယ်။ တနည်းပြောရရင် သူများ
ကို အားကိုးတဲ့ သူတွေဟာ မိမိကိုယ်ကို အထင်သေးတဲ့ သူတွေ ဖြစ်ကြ
ပါတယ်။

It is a weak person who looks down himself and does not know how to use his capacities/skills. In other words, dependent person is the one who has self-doubt.

အိမ်ဆက်တိ အယင်သေးတဲ့ သူတွေဟာ ဘဝကို အရှုံးပေးတဲ့ သူတွေ
မြို့မြို့ပြီးတော့ သူတို့မှာ အနာဂတ်ပန်းတိုင် (Future Goal)၊
အိမ်နှင့် ချက်တွေ (Vision) မရှိနိုင် မထားနိုင်ပြစ်လာကြတော့တယ်။
ဒီသို့ခိုး လူတွေဟာ အသိတရား (knowledge) နည်းတဲ့ သူတွေ
မြို့မြို့လို့ ပါပဲ။ ငါဟာ အသိတရား နည်းတယ်ဆိုတဲ့ သူ့အဲအပြစ်မှန်ကို
သိတဲ့ သူတွေဟာ အလိုလို နဲ့ စိတ်ရောဂါ (neuro) ကို ခံစားလာကြ
တယ်။ အဲဒီအခါမှာ သူတို့မှာ မျှော်လင့်ချက် (hope) ရယ်လို့ ပည်
အိမ်ရရ ပို့ကြတော့ဘူး။ ဘဝမှာ မျှော်လင့်ချက်မရှိတဲ့ သူတွေဟာ
ရှုံးသူတဲ့ အသိုက်ဆုံး သေနေသူတွေ ဖြစ်ကြပါတယ်။

အူနှာတောင် မျှော်လင့်ချက်မရှိတော့ တဲ့ လူကို ကယ်တင်နိုင်ဖို့
အူနှာတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကယ်တင်ခြင်းဆိုတာက
အူနှာသာင်က ပါကို ကယ်တင်နိုင်မယ်ဆိုတဲ့ အသိစိတ်၊ မျှော်လင့်ချက်
ရှုံးသူတဲ့ အသီးအပွင့် ဖြစ်နေလို့ ပါပဲ။

အူနှာတဲ့ သူတွေရှိရတဲ့ နှုနာစွဲသော လူနာတစ်ယောက်ခဲ့ အဖြစ်
အူနှာတဲ့ အနည်းငယ်တင်ပြ ပေးလိုပါတယ်။ ခရစ်တော်ဟာ တောင်
အို့ဘာ လူထဲတွေကို ကရားဟောပြီးတာနဲ့ တောင်ပေါ်ကနေ ဆင်း
ကြလာတဲ့ အခါမှာ လူများစွာတို့ဟာ ခရစ်တော် နောက်ကို လိုက်ဘူး။

ကြတယ်။ အဲလို လူတွေ ပြည့်ကျပ်နေတဲ့အခါန်မှာ အနှစ်သည် တစ်ယောက်ဟာ သူ့ရဲအန္တရောဂါဘဝကဗော ကျွတ်ချင်တာနဲ့ ခရစ်တော်ရဲ ရှေ့ကို မရမက တိုးထွက်ပြီး ခရစ်တော်ရဲ ခြေရင်းမှာ ပြပ်ဝပ်ပြီး၊ ဘာပြောမယ် ထင်သလဲ။

မျှ

သူပြောတာကတော့၊ ကိုယ်တော်အလိုတော်ရှိလျှင် တပည့်တော်ကို သန့်ရှင်းစေတော်မူပါဘုရား ဆိုပြီး ခရစ်တော်ကို လျှောက်ပါတယ်။ အဲဒီ အခါမှာ ခရစ်တော်က သူ့ကို ဘယ်လိုပြန်ပြောသလဲဆိုရင်၊ ငါ အလိုရှိတယ်။ သန့်ရှင်းခြင်းသို့ ရောက်စေ ဆိုပြီး အမိန့်တော်ရှိကာ လက်တော်ကို ဆန်ပြီး သူ့ကို တို့တော်မူတယ်။ အနှစ်သည်ဟာ တခက်ခြင်းမှာပဲ နှုနာပျောက်ပြီး သန့်ရှင်းခြင်းကို ရောက်ရှိသွားတယ်။ (ရှင်မာသခရစ်ဝင် ဂုံး၁-၄)

ဒီပြစ်ရပ်ကို သုံးသပ်တဲ့အခါမှာ အနှစ်သည်ဟာ သူ့ရောဂါကို ကုသဖို့ အတွက် အတာတွေကို မတွက်ဘူး၊ ပေါင်ဆရာကိုလည်း မဟောခိုင်းဘူး၊ သူဟာ ဘာလုပ်သလဲဆိုရင် ငါရောဂါ ပျောက်ဖို့အတွက် ငါဟာ အရာအေးလုံးကို တတ်နိုင်သူ၊ သိသူ၊ ဖန်ဆင်းတော်မူတဲ့ ခရစ်တော်ဆီ ကို သွားမယ်ဆိုပြီးတော့ သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်တဲ့ ဆုံးပြတ်ချက်နဲ့ ခရစ်တော်ဆီကို မရမက သွားတာကို တွေ့ရှိရတယ်။ သူဟာ မှန်ကန် တဲ့ ဆုံးပြတ်ချက် (right decision) ကို ခုံဗုံတိနိုင်ခဲ့တာကို တွေ့ရှိရတယ်။

ခရစ်တော်မေတ်က ရွှေလူမျိုးတွေဟာ အနှစ်သည်တွေကို ရွာအပြင်ကို မောင်းထုတ်ထားတယ်။ အနှစ်သည်ဟာ ရွာထဲကို ဝင်လာပြီဆိုရင် ငါဟာ အနှစ်သည်ပါ ဆိုပြီး အော်သွားရင်းနဲ့ လူတော့ထဲကို သွားရ တယ်။ တန်ည်း အားဖြင့်ပြောရရင် အနှစ်သည်တွေဟာ အပယ်ခံရ (marginalized) တယ်။ exclude အလုပ်ခံရတယ်။ လူအသိုင်းအပိုင်း ထဲမှာ စာရင်းသွင်း မခံရဘူး။

ဒဲ့လိုမျိုး အပယ်ခံရတဲ့လူတစ်ယောက်က ပြည့်ကျပ်နေတဲ့ လူတော့ မှာ ဝင်တိုးရင်၊ လူတွေက သူ့ကို မတွေ့မတန်းသလို ဆက်ဆံကြမှာပဲ၊ ခွဲလည်း ခွဲကြမှာပဲ။ ဝေဖန်ပြောဆိုကြမှာပဲ။ အတော်ကြာ၊ သူ့ရဲ့ရောဂါ ပါ ခရစ်တော်ကို ကူးနေအုံမယ်တို့၊ ငါအနား မဖြတ်လာနဲ့ဆိုတဲ့ လေသံမျိုးတွေ၊ ခရစ်တော်ကို အားနာဖို့ ကောင်းတယ်တို့၊ ပြောကြမှာ ပဲ။ ဒါပေမယ့် သူ့ဟာ ဒါတွေကို ဂရှုမစိုက်ဘူး၊ ignore လုပ်ထား တယ်။ သူ့ဂရှုစိုက်တာ တစ်ခုပဲ ရှိတယ်။ ဒဲ့ဒါကတော့ သူချုမ္မတ်ထား တဲ့ သူ့ရဲ့ဆုံးဖြတ်ချက် ကို အကောင်အထည် ဖော် (implementation) ဖို့ပါပဲ။

နောက်တစ်ခု ရှိသေးတာကာ၊ ခရစ်တော်ဟာ လူကောင်းတွေရဲ့ အနှစ် သည်အပေါ် ပြောဆိုကြတဲ့ လေသံတွေကို မကြားဘဲနေမလား၊ ကြား မှာပဲ။ အားမလေ၊ ဘုရားဘုရား၊ အတော်ကြာ၊ သူ့ရောဂါက ခရစ် တော်ကို ကူးနေအုံမယ်တို့၊ ခရစ်တော်ကို အားနာဖို့ ကောင်းတယ်တို့၊ ပြောကြမှာပဲ။ ဒါပေမယ့် ခရစ်တော်ဟာ ဒါတွေကို ဂရှုမစိုက်ဘူး၊

ignore လုပ်ထားတယ်။ သူ့ဂျုစိတ်တာ တစ်ခုပဲ ရှိတယ်။ အဲဒါက တော့ သူ့ရဲ့အကုအညီကို လိုနေတဲ့ အနှစ်သည်ကို ကူညီပေးဖို့ပါပဲ၊ အနှစ်သည်ရဲ့ ရောဂါကို ပျောက်ကင်းစေဖို့ပါပဲ။ ခရစ်တော်ဟာ ဘယ် သူဘယ်ဝါရဲ့ ကြိုးကိုင်မှုအောက်မှာမှ မနေခဲ့ရဘူး။ ခရစ်တော်ဟာ လွှတ်လပ်တဲ့သူ ဖြစ်တယ်။

ဒါကြောင့် ခရစ်တော်ဟာ အနှစ်သည်ကို ရောဂါပျောက်အောင် ကူညီပေးခဲ့တယ်။ ကူညီတာ တောင်မှာ အုံဖွား ပျောက်စေသတည်းဆိုပြီး အဝေးထိန်းခလုတ်နဲ့ အနှစ်သည်ကို ကုသပေးခဲ့တာ မဟုတ်ဘူး။ ခရစ်တော်ဟာ သူ့လက်နဲ့ အနှစ်သည်ကို တို့ပြီးမှ အနှစ်သည်ကို ကုသပေး ခဲ့တာ ဖြစ်တယ်။ ခရစ်တော်မှာ သူများကို ရွှေတဲ့စိတ် spirit of disgust မရှိဘူး။ အားလုံးကို တန်းတူချုပ်တယ်၊ တန်းတူ လက်ခံတယ်၊ တန်းတူ ကူညီတယ်။ ခရစ်တော်ဟာ ဘယ်လောက် သဘော ထား ကြီးသလဲ။ ဒါတွေကိုကြည့်ခြင်းအားဖြင့်၊ ကွဲနှစ်တော်ပြော လိုတာ ကတော့၊ ခရစ်ယာန်ဘာသာဟာ သဘောထားကြီးတယ် ဆိုတာပါပဲ။ ဘယ်ဘာသာကာ၊ ဘယ်ဘုရားကမျှ အနှစ်သည်တွေကို လက်နဲ့တို့ပြီး သူတို့ရဲ့ ရောဂါတွေကို ကုသပေးခဲ့တယ် ဆိုတာ မရှိဘူး။ ခရစ်ယာန် ဘာသာဟာ အပယ်ခံတွေ marginalized people စုကွဲသည် refugees တွေ၊ အကုအညီ လိုတဲ့သူတွေ the needy ကို ချမ်းသာ ပြည့်စုံတဲ့ လူတွေထက် ပိုပြီး အချေးပေးတယ်၊ ဝရှုစိတ်နေပါ တယ်။

ဒီနေ့၊ ကမ္မာဌြေးကို တစ်ချက်လောက် လူညွှေြားပါအုံး၊ ဆင်းရဲတဲ့ နိုင်ငံတွေကို ကူညီနေတဲ့ နိုင်ငံတွေဟာ ဘာနိုင်ငံတွေလဲ၊ ခရစ်ယာန် နိုင်ငံတွေပါ။ ဒီမိုကရေစိ ထွန်းကားတဲ့ နိုင်ငံတွေကို ဤညွှေြားပါအုံး၊ ခရစ်ယာန် နိုင်ငံတွေပါ။ လူတွေရဲ့ ကောင်းကျိုးကို အမိကထားပြီး ဘလ်ပ် လုပ်နေသူတွေ အများစုံဟာလည်း ခရစ်ယာန် တွေပါ။

ဒိန္ဒိယနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို တင်ပြလိုပါသေးတယ်။ အဲဒါ ကတော့၊ အပယ်ခံတဲ့ ဆင်းရဲသားတွေကို ကူညီတဲ့သူ၊ အနှစ်သည်တွေကို ကူညီတဲ့သူရဲ့ဘဝဖြစ်ရပ်ပါ။ သူကတော့ မာသာရုတရေအးပါ။ သူမဟာ ကက်သလစ်ခရစ်ယာန်ဘာသာဝင် ဖြစ်ပါတယ်။ သူမဟာ ဒိန္ဒိယ နိုင်ငံသားတော့ မဟုတ်ဘူး။ အနောက် နိုင်ငံသား ပါ။ ဒါပေမယ့် ခရစ်တော်ရဲ့ အကြောင်နာမေတ္တာတွေအကြောင်းကို အပယ်ခံ ဆင်းရဲ သားတွေကို ပြသဖို့၊ အတွက် ဒိန္ဒိယ နိုင်ငံကို လာရောက်ပြီး ဘုရားရဲ့ အူးတော်ကို ထမ်းဆောင်ခဲ့တာပါ။

သူမဟာ တစ်ရက်တော့ ဈေးဝယ်ထွက်ပါတယ်။ ဈေးရောက်တော့ ကလေးငါးသံကို ကြေားရတယ်။ အဲဒီအခါမှာ ငါးနေတဲ့ ကလေးကို လိုက်ရှာတယ်။ အဲလိုလိုက်ရှာရင်း တစ်နာရီလောက်ကြာတဲ့ အခါမှာတော့ မာသာရုတရေအးဟာ ဒီကလေးကို ဘယ်မှာ သွားတွေ့တယ် ထင်သလဲ။ မာသာရုတရေအးဟာ ဒီကလေးကို ဈေးအနားမှာ ရှိတဲ့ အမှိုက် ကန်ထဲမှာ သွားတွေ့တာဖြစ်ပါတယ်။ အဲဒီကလေးဟာ ယောကျားလေး ဖြစ်ပါတယ်။

သူမက ဒီကလေးကို တွေ့တဲ့အချိန်မှာ ဒီကလေးဟာ အမြိတ်ပုံထဲ
မှာ မိမင်ရဲ့ စွန့်ပစ်ခြင်းကို ခံရပါန်း မာသာရုံဟာ သိသွားတာနဲ့ သနား
ခြင်းများစွာနဲ့ ဒီကလေးကို သွားကောက်လိုက်ပါတယ်။ အဲဒီ ကလေး
ကို သွားကောက်တဲ့အခါမှာ ဒီကလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ လောက်
ကောင်တွေ ထွက်နေတာကို သူမက တွေ့ရှုပြီး ဒီကလေးကို ပွဲဖက်
ကာ နမ်းရှုပြီး သူမရဲ့ ကျောင်းထဲကို ခေါ်လာခဲ့ပါ တယ်။

ကျောင်းထဲရောက်တဲ့အခါမှာ သူမဟာ ဒီကလေးကို ရေါ့ခေါ်ဆေး အကြော
သန့်စင်ပြီး အနာတွေကို ဆေးထည့်ပေးကာ သူမရဲ့ဂေဟာထဲမှာပဲ
ဒီကလေးကို ထားပြီး ပြုစုစောင့်ရွှေ့က်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ကလေး
ဟာ တစ်ရက်တော့ အကြေားအကျယ်ဖျားနာ လာတယ်။ အဲဒီအခါမှာ
ဒီကလေးက မာသာရုံထရေားကို ခေါ်ပြီးတော့ ဘာပြောသလဲဆို
တော့၊ မာ သာရုံရဲ့ ကျေးဇူးတွေအကြောင့် ကျွန်းတော်ဟာ လူလို
သေခွင့်ရပြီ၊ ကျေးဇူးပါပဲ ဆိုပြီးတော့ ပြောရင်း အသက်ထွက်သွား
ရှာတယ်။ ဒီနေ့၊ မာသာရုံထရေားလိုမျိုး၊ ကက်သလစ်ခရစ်ယောန်
ဘာသာက လွှဲပြီး ဘယ်ဘာသာကမူး မလုပ်နိုင်ကြသေးပါဘူး။ ဘယ်
လောက်ပဲ ချွောက်နှင့် တွေ့ဟောရာမှာ တော်နေပါစေ၊ ဘယ်လောက်ပဲ
ဂုဏ်ထူး၊ ဘွဲ့ထူးတွေ ရရှိနေပါစေ လူတွေကို အကြောင်နာ မဖွားနိုင်ဘူး
ဆိုရင် ဘာလို့မလဲ။ ခေါင်းဆောင်တစ်ယောက်ရဲ့အရည်အချင်းကို
သိချင်ရင် ဘာလုပ်ရမလဲ။ တကယ်တော့ ခေါင်းဆောင်တစ်ယောက်
ဟာ သူခေါင်းဆောင်တဲ့ ကာလမှာ ဘယ်လောက်ခေါင်းဆောင် ပိုသဲခဲ့
သလဲဆိုတာကို သိချင်ရင် အဲဒီခေါင်းဆောင် မရှိတော့တဲ့အခါမှာ

သူ့ရဲ့ နောက်လိုက်တွေက ခေါင်းဆောင်ရဲ့ ကောင်းမွန်တဲ့လုပ်ရှိ
လုပ်စဉ်တွေ၊ စိတ်ပါတ်ရေးရာ တွေ၊ အုပ်ချုပ်မှုပုံစံတွေကို ဆက်လက်
ပြီး ကျင့်ကြုံနေကြသလား ဆိုတာကို ကြည့်ပြီး ဆုံးဖြတ်ရတယ်။

ခရစ်တော်ဟာ လူသားတွေကို အပြစ်စွဲထဲကနေ ကယ်တင်ပို့အတွက်
လူ၊ အဖြစ်ကို ယူပြီး ဟောဒီလောကြီးထဲကို ဆင်းကြွဲလာကာ
နှစ်ပေါင်း သုံးဆယ်လောက် လူတွေကြားထဲမှာ အသက်ရှင်လှပ်ရှားပြီး
လူတွေကို ကောင်းရာဟူသမျှကို ဟောပြောသွန်သင်ခဲ့တယ်၊ အုပ်ချုပ်ခဲ့
တယ်၊ ထားရှိရမယ့်စိတ်ပါတ်ရေးရာတွေကို သွန်သင်ပေးခဲ့တယ်။
ခရစ်တော် ဟာ သူ့ရဲ့တာဝန်တွေ ပြီးဆုံးလို့၊ သူ့ရဲ့နောက်လိုက်တွေကို
သူ့ရဲ့ကယ်တင်ခြင်းလုပ်ငန်းတွေကို တာဝန်လွှာအပ်တဲ့အခါမှာ သူ့ရဲ့
တပည့်တော် တွေဟာ ခရစ်တော်ရဲ့ စိတ်ပါတ်တွေကို ဆက်လက်ပြီး
ရှင်သန်သွားကြတာကို မာသာရ် ထရေဇားရဲ့ဘဝနဲ့ ယျဉ်ပြီး တွေ့ရှိရပါ
တယ်။ ဒါဟာ ဘာကို ပြသလဲဆိုရင် ခရစ်တော်ဟာ၊ ခေါင်းဆောင်
ကောင်း (Christ is a good learder) ပီသတယ် ဆိုတာပါပဲ။

အဲဒီတော့ လွှတ်လပ်တယ်ဆိုတာ ဘာလဲ။ လွှတ်လပ်တယ်ဆိုတာက
ကိုယ့်ရဲ့ဘဝထဲမှာ ဘယ်သူဘယ်ဝါရဲ့ စေခိုင်းချက်၊ ကြိုးကိုင်းမှုမပါဘဲနဲ့
ကိုယ့်ရဲ့ဘဝကို မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ကိုယ့်ရဲ့ခံယူချက်နဲ့
အညီ ရှင်သန်သွားနိုင်တယ်ဆိုရင် ကိုယ်ဟာ လွှတ်လပ်တဲ့သူ ဖြစ်လာပြီ
ပေါ့။

အခန်း (၄)

လွှတ်လပ်တဲ့သူဟာ လူတိုင်းကို ချစ်နိုင်တယ်။

တို့ယုံမှာ ကိုယ်နဲ့မတတ်တဲ့သူ၊ ဓကားမငြာနိုင်တဲ့သူ
ရှိတယ်ဆိုရင် တို့ယ်တာ လွှတ်လပ်တဲ့သူ မဖြစ်နိုင်ဘူး။

လောကြီးမှာ တစ်ယောက်ထဲ နေလို့မရဘူး၊ တစ်ချိန်မဟုတ်၊ တစ်ချိန်၊ တစ်နေရာမဟုတ် တစ်နေရာမှာတော့ ပုထုဇ္ဈာတူသားတွေနဲ့
တော့ မနေချင်၊ မပြောချင်၊ မကြည့်ချင်၊ မသွားချင်၊ မလုပ်ချင်ရင်
တောင် ပေါင်းသင်းဆက်ဆံကြရမှာတော့ အမှန်ပဲ။ အဲလို့ ပေါင်းသင်း
တဲ့ နေရာမှာ လူတစ်ချို့က စိတ်ထားကောင်းတယ်၊ လူတစ်ချို့ကတော့
စိတ်ပါတ်ယုတ်တယ်။ လူတစ်ချို့က ချမ်းသာပြီး လူတစ်ချို့ကျေတော့
ဆင်းရဲတယ်။ တစ်ချို့ပညာတော်ပေမယ့် တချို့ကျေတော့ ပညာရေးမှာ
အတော်ကို အားနည်းနေတယ်။ လူတစ်ချို့က အာဏာရှိပြီး လူတစ်ချို့
ကျေတော့ ဘာအာဏာမှုကို မရှိဘူး။

အဲလိုမို့ ချိန်ခွင်မညီတဲ့ ဟောခါလူ၊ အသိင်းအဝိုင်းထဲမှာ ရှင်သနလှုပ်ရှား နေတဲ့အခါမှာ ချမ်းသာတဲ့ သူတွေက ဘဝ်ဖြင့်ဂုဏ်မောက်မာပြီး မရှိ ဆင်းရဲသားတွေကို နိုင်လိုမင်း ထက်ပြုကျော့ကြပါ ပညာတတ်တဲ့သူတွေ ဟာလည်း စာမတတ်ပေမတတ် တဲ့သူတွေကို လိမ့်လည်လှည့်ဖြားတာ တွေ ပြုလုပ်နေတယ်။ အာကာရှိတဲ့ သူတွေဟာလည်း အာကာမရှိတဲ့ သူတွေကို ကြိုက်ရာပုဒ်မနဲ့တတ်ပြီးတော့ အမူတွေကို ဖန်တီးပြီး တရား စွဲနေကြတယ်၊ ထောင်ချွန်ကြတာကို ဒီခေတ် ကြီးမှာ တွေ့နေရတယ်။

ဒီခေတ်ကြီးမှာ ငွေရှိရင်ရှိ ငွေမရှိရင် အာကာရှိပို့လိုတယ်။ အဲလို ကိုယ့် မှာ ငွေ သို့မဟုတ် အာကာရှိနေရင် ကိုယ်ဟာ ဥပဒေအထက်မှာ ရှိတဲ့ လူတန်းစားထဲကို ရောက်ရှိလာပြီး ထင်ရာကို စိုင်းပြီး ကြိုက်သလို နေထိုင်လို့ ရနေတာပေါ့။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် သနားဖို့ မစဉ်းစားကြတော့ဘူး၊ ငွေရဖို့။ အာကာရှိပို့ကို အမူးအမူး လိုက်လုပ် နေကြတယ်။ ကိုယ်က အာကာမရှိရင်တောင် အာကာရှိတဲ့ သူနဲ့ခင်တယ် ဆိုရင် ကိုယ်ဟာ သူများထက် တစ်ပန်းသာနေပြီပေါ့။

ဒီလိုမျိုး ချိန်ခွင်မညီတဲ့လူ၊ အသိင်းအဝိုင်းထဲမှာ နေကြတဲ့အခါမှာ မတရားမှုတွေ၊ အနိုင်ကျင့်မှုတွေ၊ ခေါင်းပုံဖြတ်မှုတွေကို ခံစားရတဲ့ သူတွေဟာ သူတို့ကို မတရားပြီ။ အနိုင်ကျင့်ပြီး ခေါင်းပုံဖြတ်တဲ့သူတွေ ကို ချုစ်နိုင်ပို့ ဆိုတာ မလွယ်လှဘူး။ ဒါဟာ လူသဘောလူမနောဆိုတဲ့ စိတ်ပေါ့။ ဒါကြောင့် ရှုံးခေတ်တုန်းကဆိုရင် “မဗ်ကိစ္စအစား မျက်စီ (eye for eye)၊ သွားအစားသွား (tooth for tooth) ” ဆိုပြီး တစ်

ယောက်နဲ့ တစ်ယောက် ကလဲစားခြေခြင်းစနစ်ကို ကျင့်သုံးခဲ့ ဉြတာ ကို တွေ့ရှိပါတယ်။ ဒါပေမယ့် ခရစ်တော်ဘုရားက သူ့ရဲ့သာသနာ တော်လုပ်ငန်းကို စတင်ချိန်ကစပြီး ရွှေခေတ်က ကျင့်သုံးခဲ့တဲ့ ကလဲစား ခြေခြင်းစနစ်ကို ဖျက်သိမ်းပြီး ချစ်ခြင်းမေတ္တာ အကြောင်းတွေကို လုပော ကို မမောမပန်း ဟောပြောလေတော့တယ်။ သူ့ရဲ့ဟောပြော သွန်သင် ချက်တွေကတော့ ဒီလိုပါ။

တစ်ရက်တော့ ပီတာက ခရစ်တော်ကို ချဉ်းကပ်ပြီးတော့၊ အရှင်ဘုရား လူတစ်ယောက်က တပည့်တော်ကို ပြစ်မှုးစောကားတယ်ဆိုရင် ဘယ် နှစ်ခါထိ ခွင့်လွှတ်ရမလဲ၊ ခုနှစ်ခါအထိလား ဆိုပြီး မေးပါတယ်။ ဂျီးလူမျိုးတွေရဲ့ အယူအဆအရပြောရရင် ဝက္ခန်း ၃ ဟာ ကံကောင်းခြင်း ဝက္ခန်း (Lucky Number) လို့ လက်ခံထားကြပါတယ်။ ဒါကြောင့် ပိတာဟာ သူ့ကိုလာစောကားတဲ့ သူကို ကံကောင်းခြင်းအဆင့်အထိပဲ အခွင့်လွှတ်ချင်ပုံ ရလို့ ခရစ်တော်ကို ဒီလိုမေးတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခရစ်တော်က ဘယ်လိုပြန်ဖြေပေးသလဲဆိုရင် ၂ ခါ မဟုတ်ဘူး၊ အကြိုး ခုနှစ်ဆယ့်ခုနှစ်လီ (အကြိုးပေါင်း ၄၉၀) အခွင့် လွှတ်ရ မယ်ဆိုပြီး ပြောပြလိုက်ပါတယ်။ ဆိုလိုတာကတော့ အဖြတ်များ အခွင့် လွှတ်ရမယ် ဆိုတာပါပဲ။ (မှာသ ၁၈၃၂၀)

ဒီလိုကျင့်နိုင်ဖို့ဆိုတာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပြည့်နေတဲ့ သာမန်လူတစ်ယောက်အနေနဲ့ကတော့ မလွှယ်လှဘူး။ ဒါပေမယ့် ဟောဒီလော က ဉြးထဲမှာ ဒီလိုမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ ခရစ်တော်ရဲ့

ကျင့်စဉ်ကို တကယ် ကျင့်ကြော်သန်ခဲ့တဲ့ပုဂ္ဂိုလ်ထူးကြီးတစ်ဦး ရှိုပါ တယ်။ အဲဒီ ပုဂ္ဂိုလ်ထူးကြီးကတော့ မဖွေဟောင်းကျမ်းစာထဲက ရှိုးဇက်ပဲ ဖြစ်ပါတယ်။

ရှိုးဇက်ဟာ အီစရဲ့ အထေးဆုံးသား ဖြစ်ပါတယ်။ သူဟာ လိုဟာတာပို့ ပခ်ဖြစ်သူရဲ့ မျက်နှာသာပေးခြင်းကို ခဲ့ရတယ်။ ဒါကို သူရဲ့အစ်ကိုတွေ က မကျေနပ်ဘဲ မူန်းတီးကြတယ်။ တစ်ရက်တော့ သူ၊ အစ်ကိုတွေဟာ သိုးကျောင်းဖို့ အတွက် တောထဲကို သွားကြတယ်။ ရှိုးဇက်လည်း သိုး ကျောင်းဖို့ အတွက် အစ်ကိုဖြစ်သူတွေဆီကို လိုက်သွားတော့ သူ၊ အစ် ကိုတွေကို မတွေ့တော့တာနဲ့ လိုက်ရှာနေတဲ့အချိန်များ လူတစ်ယောက် က သူနဲ့လမ်းမှာဆုံးတော့ “မင်းဘယ်သူကို ရှာနေတာလဲ” ဆိုပြီး မေး လိုက်တယ်။

ရှိုးဇက်က “အစ်ကိုတို့ကို လိုက်ရှာနေတာ” ဆိုပြီး သူစိမ်းကို ပြန်ဖြေ လိုက်တယ်။ သူစိမ်းက “သူတို့က ဒီကနေထွက်သွားကြပြီ၊ ဒို့ ဟိုဖက် ကို သွားကြမယ်လို့ ပြောတဲ့စကားကို ဝါကြားလိုက်တယ်” ဆိုပြီး ရှိုး ဇက်ကို ပြောပြလိုက်တယ်။ အဲဒီအခါမှာ ရှိုးဇက်ဟာ သူစိမ်းပြောတဲ့ နေရာဖက်ကို သူတစ်ယောက်တည်း သွားတယ်။ သူ၊ အစ်ကိုတွေက သူကို အဝေးကနေ လျမ်းမြင်တာနဲ့ “ဟိုကောင်လာပြီ၊ ဝါတို့၊ အတွက် ကတော့ ကွာတ်တိပဲ။ သူကို သတ်ပြီးတော့ ချိုင်ထဲပစ်ထည်းလိုက်ကြ မယ်” ဆိုပြီး သူကိုလုပ်ကြဖို့ စီစဉ်ကြတယ်။ ဒါကို အစ်ကိုဖြစ်သူ ရှိုးဇက် က ကြားတော့ စီတိမကောင်း ဖြစ်ပြီး “ဝါတို့၊ ညီကို အဲလိုလုပ်တာ

မကောင်းဘူး။ သူ့ကို သတ်တာထက် သူ့ကို ရေတွင်းထဲကို ပစ်ချတာ ပိုကောင်းမယ်” ဆိုပြီး ပြောလိုက်တော့ သူတို့ဆီကို ညီဖြစ်သူ ဂျီးဇက် ရောက်လာတာနဲ့ သူတို့က သူ့ကို ဖမ်းပြီးတော့ ရေတွင်းထဲကို ပစ်ချ လိုက်ကြတော့တယ်။ အဲဒီရေတွင်းဟာ ရေခမ်းခြားကိန်နေတဲ့ ရေတွင်း ဟောင်းဖြစ်နေတယ်။

ညီဖြစ်သူကို ရေတွင်းဟောင်းထဲကို ပစ်ချပြီးချင်း ထမင်းစားနေတဲ့အချိန် မှာပဲ အီဂျိစ်ပြည်ကိုသွားဖို့ ကုလားအုပ်တွေနဲ့ ဂိုလက်ပြည်ကနေ ရောက် လာတဲ့ အီစမေးလိုက်စ်ကုန်သည်တစ်စွဲကို တွေ့ကြတဲ့အခါမှာ အစ်ကို အကြီးဆုံးဖြစ်သူ ဂျိုးက “ညီလေးကို သတ်လို့ ငါတို့ဘာမှ မရဘူး။ အဲဒီတော့ ညီလေးကို အီစမေးလိုက်စ်အဖွဲ့ဆီကို ရောင်းလိုက် ရင် ငါတို့အတွက် သုံးဖို့စွဲဖို့ငွေ့ရအုံးမယ်၊ ညီလေးက ငါတို့ရဲ့ညီပဲ ငါတို့ရဲ့ အမျိုးပဲ” ဆိုပြီး ပြောလိုက်တော့ တြေားညီအစ်ကိုတွေ အားလုံးဟာ သူ့ကို သဘောတူလိုက်ကြတယ်။

သူတို့ဟာ ချက်ချုပ်ပဲ ညီဖြစ်သူဂျီးဇက်ကို ရေတွင်းထဲကနေ ဆွဲထုတ်ပြီး တော့ ငွေ့ဒိုးနှစ်ဆယ်နဲ့ အီစမေးလိုက်စ်အဖွဲ့ကို ရောင်းစားလိုက်ကြတယ်။ ဒီဖြစ်ရပ်က ဘာကို မီးမောင်းထိုးပြသလဲဆိုရင် ဂျီးဇက်ဟာ ကမ္မာပေါ်မှာ ပထမဆုံးသော လူကုန်ကူးခံရသူ ဖြစ်ပါတယ်။ သူဟာ နောက်ဆုံးမှာတော့ အီစမေးလိုက်စ်ကုန်သည်တွေက အီဂျိစ်ဘုရင်ဖြစ်သူ ဖာရောရဲ့ကိုယ်ရုံတော်မူး ဖြစ်တဲ့ ပေါ်တို့ထဲကို ပြန်ရောင်းစား လိုက်တယ်။ ဘုရားသခင်ရဲ့ ခီးမြောက်ခြင်းကို ခံရတာမို့ ဂျီးဇက်ဟာ

ပေါ်တို့ဘရဲ့ဘဏ္ဍာဇိုးအဖြစ် ရာထူးခန့်အပ်ခြင်းကို ခံရတယ်။ ဒီရာထူးကို လက်ခံစပဲ ရှိသေးတယ်။ ရှုပ်ရည်ခန်းပြီး ယဉ်ကျေးတဲ့ ဂျီးကော်ကို ပေါ်တဲ့ မူးမက တပ်မက်တာပို့ အမှု စဉ်ပြီး “ကျွန်းမန်၊ အတွေ့တွေ အိမ်ပါ”ဆိုပြီး သူ့ကိုပြောပေမယ့် ဂျီးကော်က “ငါဟာ သခင်ခဲ့ဘဏ္ဍာတိနဲ့ဖြစ်တာ ပို့ အဖြစ်ကြီးကိုပြုလုပ်ပြီး သခင်ဘူးရားကို မပြစ်မှားနိုင်ဘူး” ဆိုပြီး ငြင်းလိုက်တယ်။

အဲဒီအခါမှာ ဘုရင်မက “သူဟာ ငါအိပ်ခန်းထဲကို ဝင်လာပြီး ကျေမကို ကိုင်ခဲ့ပြီး ပြစ်မှားပို့၊ ကြီးစားတော့ ကျေမက ကျယ်ကျယ်အော်လိုက် လို့သာ သူဟာ အခန်းထဲကနေ ထွက်ပြီးတယ်” ဆိုပြီး သက်တော် စောင့်တွေကို တိုင်ကြားလိုက်တယ်။ ဒါနဲ့ကိုယ်ရုံတော်မျှေးက သူ့ကို ထောင်ချလိုက်ရော့။

တစ်ရက်တော့ အဲဂျွစ်ဘုရင်ဖြစ်သူ ဖာရောက အိပ်မက်တွေမက်တာနဲ့ သူ့အိပ်မက်ကို အနက်ပြန်ဆိုနိုင်မည့်သူကို သူ့အမတ်တွေကို လိုက်ရှာ ခိုင်းတယ်။ အဲဒီအခါမှာ ဂျီးကော်က ဘုရင့်အိပ်မက်ကို ငါကို ပြောပြော ဆိုပြီး အမတ်တွေကို ပြောတော့ အမတ်တွေကလည်း ဘုရင့်အိပ် ဓတ်ရဲ့ အနက်ကို ပြန်ဆိုတယ်။ အဲဒီဘုရင့်အိပ်မက်တော့၊ ဘုရင်က “ငါမြစ်နားမှာ ရပ်နေတယ်။ အဆင်းလှပြီးဝတဲ့နွားခုနှစ်ကောင်က မြစ်ထဲကနေထွက် ပြီး မြစ်နားပေါက်နေတဲ့ မြက်ပင်တွေကို စားကြ တယ်။ အဲဒီနောက် ပိုန်ချောင်းနေတဲ့နွားခုနှစ်ကောင်က အဆင်း လှပြီး ဝတဲ့နွားခုနှစ်ကောင်ကို ကိုက်စားလိုက်ကြတယ်။ ကိုက်စားပြီး တော့

လည်း နဂိုအတိုင်းပဲ အရှပ်ဆိုး သေးတယ်။ နောက်ငါလန့်နှီးပြီး ပြန်ပက်တာက အလုံးကြီးပြီး ကောင်းတဲ့ စပါးနှစ်နှုတွေဟာ စပါးတစ်ပင်ထဲမှာ ထွက်လာကြတယ်။ အလုံးသေးပြီး မအောင်တဲ့စပါးနှဲ ခုနှစ်ခု ဟာလည်း ပေါက်လာကြပြီး အလုံးသေးတဲ့ စပါးနှဲတွေက ကောင်းတဲ့ စပါးနှဲခုနှစ်နှဲတွေကို စားကြတယ်။ ဒီအိပ်မက် ကို ပေါင်ဟောတတ်တဲ့ သူတွေကို အနက်ပြန်ခိုင်းပေမယ့် ဘယ်သူမျှ မပြန်တတ်ကြဘူး” ဆိုပြီး ရှိုးဇော်ကို ပြောပြလိုက်တယ်။

ရှိုးဇော်က ဘုရင့်အိပ်မက်ကို ဒီလိုအနက်ပြန်ပေးတယ်။ “ကောင်းသော နွားခုနှစ်ကောင်ဆိုတာ ခုနှစ်နှစ်ကို ဆိုလိုတယ်။ ကောင်းသောစပါးနှဲတို့ ဟာလည်း ခုနှစ်နှစ်ကို ဆိုလိုတယ်။ အိပ်မက်တော်ကတော့ တစ်ပါးတည်း ဖြစ်တယ်။ ပိုန့်ပြီးအရှပ်ဆိုးတဲ့နွားခုနှစ်ကောင်ဆိုတာလဲ ခုနှစ်နှစ်ကို ဆိုလို တယ်။ အလုံး သေးပြီး မအောင်တဲ့စပါးနှဲခုနှစ်ခုဟာ အစာ ခေါင်းပါးမယ့် ခုနှစ်နှစ်ကို ဆိုလိုတယ်။ ဒါကြောင့်အကျွန်တော်မျိုး လျောက်လိုသောအ ချက်က၊ အိဂုစ်ပြည်မှာ အစာပေါ်လျှော့တဲ့အချိန် ခုနှစ်နှစ်ရှို့ပြီးနောက် အစာခေါင်းပါးတဲ့ခုနှစ်နှစ်ကာလဟာ ရောက်လာပြီး တနိုင်ငံလုံး ဖျက်စီး သွားမယ်” ဆိုပြီး ဘုရင်ကို ပြောပြလိုက်ပါတယ်။

အဲဒီအပြင် ရှိုးဇော်က “အစာပေါ်လျှော့အချိန်မှာ တနိုင်ငံလုံး စုံဆောင်းထားကြမယ်ဆိုရင် အစာခေါင်းပါးတဲ့အချိန်မှာ တပြည်လုံး ဖျက်စီးခြင်းကနေ လွှတ်မြောက်ကြမယ်” ဆိုပြီး ဘုရင်ကို အကြံပေးလိုက်ပါတယ်။ အရောဘုရင်ဟာလည်း ရှိုးဇော်ပြောတဲ့စကားကိုကြားရတဲ့အခါမှာ

အင် မတန်မှုဝပ်းသာပြီး “မင်းဟာ ဘုရားသခင်ခဲ့ပိုညာဉ်တော်ကို ရရှိတဲ့သဲ ဖြစ်ပြီး ငါနိုင်ငံမှာ မင်းလိုမျိုးပညာတတ် မရှိဘူး၊ ဒါကြောင့် မင်းကို အီဂျုစ် နိုင်ငံတစ်ခုလုံးကို အုပ်ချုပ်ပို့ အာကာပေးလိုက်ပြီ” ဆိုပြီး ပြောရင်း ဘုရင်ဟာ မိမိလက်စွဲပ်ကို ဆွဲတ်ပြီး ဂျိုးက်ကို စွဲပေးလိုက်တော့တယ်။ ဘုရင်က မိမိနိုင်ငံတော်ကို စီမံခန့်ခွဲပို့ ဂျိုးက်ကို အာကာပေးတဲ့အချိန်မှာ ဂျိုးက်ဟာ အသက်သုံးဆယ် ရှိနေပြီ ဖြစ်တယ်။

ဟရောဘုရင်က ဂျိုးက်ပြောတဲ့အတိုင်း လုပ်ဆောင်ကြပို့ တိုင်းသူ ပြည်သားတွေကို အမိန့်ထုတ်ပြန်ခဲ့တယ်။ ဂျိုးက်ဟာလည်း တပြည်လုံးမှာ ထွက်ရှိလာတဲ့ ကောက်ပဲသီးနှံတွေအားလုံးကို ခုနှစ်နှစ်အတွင်း လိုက်လုပ် ဆောင်းပြီး မြို့တိုင်းမှာ ထိုလျှင်ထားပါတယ်။ နောက်ပြီး အီဂျုစ်နိုင်ငံမှာ အစာခေါင်းပါးတဲ့ ခုနှစ်နှစ်ကာလ ရောက်လာတဲ့အခါ မှာတော့ တဗြားနိုင်ငံတွေမှာ အစာခေါင်းပါးမှုနဲ့ကြုံတွေကြရပေမယ့် အီဂျုစ်ပြည်မှာတော့ ပြည်သူပြည်သားတွေဟာ ဝအောင်စားနိုင်ပို့ လို့အောင်က နိုင်ငံတစ်ရှုံးသို့ လျှင်ထားတဲ့ အစားအစာတွေကို ပြည်သူ တွေဆီကို အခံပဲ ဖြန့်ဝေလိုက်တော့တယ်။

အီဂျုစ်ပြည်နဲ့နီးစပ်တဲ့နိုင်ငံတစ်ခုကတော့ ဂါနန်ပြည်ဖြစ်ပါတယ်။ လို့အောင် ဟာ ဂါနန်ပြည်ကနေ ရောင်းစားခံရတာ ဖြစ်တယ်။ ဂါနန်နိုင်ငံ ဟာ အစာခေါင်းပါးမှုနဲ့ကြုံတွေရတဲ့အခါမှာ ဂါနန်နိုင်ငံသားတွေဟာ လည်း အီဂျုစ်ပြည်ကို လာပြီး စပါးတွေကို လာဝယ်ကြရတယ်။

အီဂျစ်ပြည်က ရောင်းထုတ်မယ့် စပါးတွေအားလုံးကို ရှိုးအက်က စီမံခန့်ခွဲသူဖြစ်တာမို့၊ သူ့ရဲ့ခွင့်ပြုချက်မရဘဲ ဘယ်သူမှ စပါးတွေကို ဝယ်လို့မရဘူး၊ သူ့ကို အီဂျစ်ပြည်ကို ရောင်းစားခဲ့ကြတဲ့ သူ့အစ်ကိုတွေ ဟာလည်း ခါန်ပြည်ကနေ စပါးဝယ်ဖို့၊ အီဂျစ်ပြည်ကို လာကြပြီး ဂို့က်ရွှေမှာ ဒုးထောက်ဦး ဉာဏ်ကြပါတယ်၊ သူတို့က မိမိတို့ဦးချတဲ့ အရာရှိဟာ မိမိတို့ ရောင်းစား ခဲ့တဲ့ညီလေး ရှိုးအက်ဖြစ်တယ်ဆိုတာကို မသိကြဘူး၊ ဒါပေမယ့် သူကတော့ သူ့ကိုဦးချနေတဲ့သူတွေဟာ မိမိရဲ့ အစ်ကိုရင်းတွေ ဖြစ်တယ်ဆိုတာကို သိလိုက်တယ်၊ ဒါနဲ့ရှိုးအက်က “အိမ်သူအိမ်သားတွေ မဝတ်အောင် စပါးကိုယူပြီး မိမိတို့ပြည်ကို မြန်သွားကြ” ဆိုပြီး အမိန့်ပေးလိုက်တယ်။

ကြည့်စော်၊ မိမိဖြစ်ရပ်မှာ အစ်ကိုဖြစ်သူတွေက ညီဖြစ်သူကို မနာလိုစိတ်နဲ့ ချောက်ထဲပစ်ချုပြီး ရောင်းစားလိုက်ကြပေမယ့် အရောင်းစားခံရတဲ့ ရှိုးအက်ဟာ ဖြောင့်မတ်တဲ့သူဖြစ်နေတာမို့၊ ရောက်လောအရပ်မှာ တွေ့တဲ့သူတိုင်းအပေါ်မှာ သွားရှိတာမို့၊ သူ့ဘဝဟာ ဘုရားရဲ့ ကောင်းကြီးတော်တွေနဲ့ ပြည့်လျှော့နေပြီး နိုင်ငံတစ်နိုင်ငံရဲ့ ဝန်ကြီးချုပ် တောင် ဖြစ်သွားတယ်။ ဒါကိုကြည့်ပြီးတော့ ဒုံးကိုဘာသင်ခန်းစာ ပေးနေတာ လဲ ဆုံးရင် လူက ဘယ်လောက်ပဲကြော်၊ ဘုရားက ဖန်ရင် ဘုရားက ကိုယ့်ကို ပြောက်စားရင် ထောင်တဲ့ခါးဝတွေ ကျိုးပြီး ကာဆီး ထားတဲ့ အုတ်တဲ့တိုင်းတွေ ပြိုကျကာ အများပြည်သူကို အစေခဲတဲ့ ခေါင်းဆောင် ဖြစ်သွားတယ်ဆိုတဲ့ သတ်းစကားကို ဒုံးအားလုံးကို ပေးပါ တယ်။ ဆုံးလိုတာကာ ဘုရားရဲ့ကျေးဇူးတော်ကို ဘယ်လိုမျိုး အာကာ

ရှင်တွေနဲ့ယုတ်မာတဲ့လူသားတွေ ကမျှ မဟန်. တားနိုင်ဘူး။ ဘုရားက ပြစ်ဖို့အခါန်တန်ပြီလို့ ပြောလိုက်ရင်မဖြစ်နိုင်ဘူးဆုံးတာတွေ အားလုံး ကာ ဖြစ်နိုင်တဲ့အရာတွေ ဖြစ်လာတော့တယ်။ မိမိကို ရောင်းစားခဲ့တဲ့ ညီအစ်ကိုတွေကို ပြန်တွေ့တဲ့အခါမှာ ဂျိုးက်ဟာ သူ့အစ်ကိုတွေကို ပြန်ပြီးကလဲ့စား မအသေား။ စားစရာမရှိ တဲ့အစ်ကို တွေကိုတောင် စားဖို့ ဝပါးတွေကို အခမဲ့ပေးလိုက်သေးတယ်။ သူ့ရဲ့ စိတ်ထားက ဘယ် လောက် မြင့်မြတ်သလဲ။

ကျွန်တော်တို့ဆိုရင် ကိုယ့်ကို လုပ်ကြတဲ့သူကို ဘယ်လိုလို့ အခွင့် လွှတ်နိုင် ကြမလဲ။ လျှော်ကြေးတွေ သိန်းထောင်နဲ့ချိအောင် တောင်း ပထုံးအပြင် သေဒါက်ကျအောင်အထိ တရားစွဲကြမှာပဲ။ ဒါအပြင် တိုယ့်ကို လုပ်ကြ တဲ့သူကိုရော၊ အမျိုးတွေကိုပါ လမ်းမှာတွေ့တဲ့အခါမှာ မသိချင်ဟန် ဆောင်မှာ ဖြစ်သလို ခေါ်မှာလည်း မဟုတ်ဘူး၊ လှည့် တောင်ကြည့်မှာ မဟုတ်တော့ဘူး။ ဒါဆိုရင် ဂျိုးက်ဟာ သူ့ရဲ့ရန်သူကို ဘာဖြစ်လို့ အခွင့် လွှတ်နိုင်သလဲဆိုရင် သူများကိုချစ်ဖို့ အခွင့်လွှတ်ဖို့ အတွက် သူ့ကိုကြေး ကိုင်တဲ့သူမရှိတဲ့ လွှတ်လပ်နေတဲ့သူ ပြုဗောလိုပါပဲ။ သူဟာ ဘယ်လောက်တောင် လွှတ်လပ်နေသလဲဆိုရင် သူ့ကို မချစ် တဲ့ မူန်းတဲ့သူကို တောင် ချစ်နိုင်တဲ့အတွက် သူ့ကိုမူန်းတဲ့သူကတောင် သူ့ကို အရှုံးပေးရ တယ်။

သူ့ရဲ့လွှတ်လပ်နေတဲ့မေတ္တာတရားတွေက သူ့ရဲ့ရန်သူကိုတောင် မူက် လည် ကျေစေနိုင်ခဲ့ပါတယ်။ ဂျိုးက်ဟာ နာကျည်းမှုတွေကို ကျော်လွှားနိုင်

တယ်၊ မူန်းတီးမှုတွေ၊ ကလဲစားချေမှုတွေဆိုတဲ့ ဘောင်၊ အုတ်တံတိုင်းတွေကို ခုံကျော်ပြီးတော့ အခွင့်လွတ်ခြင်း၊ ချစ်ခြင်းဆိုတဲ့ အဝေးပြေးလမ်းမကြီးကို ဖောက်လုပ်နိုင်ခဲ့ပါတယ်။ ဂျိုးဇော်ကို လုပ်ကြတဲ့ ညီအစ်ကိုတွေဟာ လွှတ်လပ်တဲ့ သူတွေ မဟုတ်ကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့၊ သူတို့ဟာ သူကို မူန်းတီးလို့၊ မနာလို့ မကြိုက်လို့ပါဘူး။ သူတို့ဟာ မနာလို့စိတ်ခဲ့ကြီးကိုင်မှု၊ စေခိုင်းမှုလက်အောက်ထဲမှာ နေနေလို့ပါပဲ။

ကျွန်းတော်တို့ဟာ တစ်ခါတလေကျတော့၊ အာမူန်းတရားခဲ့ကြီး ကိုင်မှု၊ စေခေါ်မှုနဲ့ စေခိုင်းမှုတွေကို မကျော်လွှားနိုင်ကြဘူး။ ဒါကြောင့်ပို့၊ သူများကို မူန်းတာတို့၊ စကားမပြောချင်တာတို့၊ သူများကို ထောင်ချာတာတို့၊ သူများကို သတ်ဖြတ်တာတို့၊ သူများကို ချုပ်ထားတာတို့၊ သူများကို တရား ဖွဲ့တာတို့ကို မကြာခဏာဆိုသလို ပြုလုပ်နေကြပါတယ်။

ဒါတွေဟာ ဘယ်ကနေ ပေါ်လာတာလဲဆိုရင် ကိုယ့်ခဲ့ကိုလေသာစိတ်တွေကနေ ပေါ်လာတာ ဖြစ်ပြီး ဒီကိုလေသာစိတ်ဟာ မြက်ပင်တွေလိုပဲ။ ကိုယ်က မြက်ပင်တွေကို ရောလောင်းပေးရင် အဲဒီမြက်ပင်တွေဟာ ပိုပြီး ရှင်သန်အား ကောင်းလာသလို ငါတို့က ဒီကိုလေသာစိတ်ကို မကုစား ဘူးဆိုရင် ဒီအာမူန်းတရားတွေ၊ စကားမပြောချင်တဲ့စိတ်တွေ၊ သူများကို ထောင်ချာထားချင်တဲ့စိတ်တွေ၊ သူများကို ချုပ်ထားချင်တဲ့စိတ်တွေနဲ့၊ သူများကို မတရား

လုပ်ချင်တဲ့ စိတ်တွေဟာ ပိုပြီးတော့ ကိုယ့်ရဲ့ဘဝထဲမှာ ကြီးပွားလာပြီး မထိန်းနိုင် မသိမ်းနိုင်တဲ့ အထိတောင် ဖြစ်သွားတတ်တယ်။ အဲဒါအခါ မှာ ကိုယ်ဟာ ပိုပိုရဲ့စိတ်ကို မထိန်းနိုင်တဲ့သူ ဖြစ်လာတော့တယ်။ တကယ်တော့ လူရဲ့ စိတ်ဟာ စိတ်ပိုင်ရှင်ရဲ့ ဟောင်းနှင့်မှုကို လိုအပ်တယ်။ လူရဲ့စိတ်ဟာ မော်တော်ကား လိုပါပဲ။

ကားစီးဖူးကြမှာပါ။ ကားဆိုတာ မောင်းသူရှိတယ်။ ကားမောင်းတဲ့ သူဟာ ကားအရှိန်မှားပြီးဆိုရင် အဲဒါကားအရှိန်ကို လျှော့ရတယ်။ ကားသွားရာ လမ်းကြောင်းမှာ လမ်းကြောက မရှင်းဘူး၊ လူတွေရှုတ်နေတယ်၊ ဆိုက်ကားတွေ ရှုတ်နေတယ်ဆိုရင် ကားအသံတီးပြရတယ် (ရန်ကုန်မှာ တော့ တီးလို့မရဘူး၊ ဒီအတိုင်း ဖြည်းဖြည်းမောင်းရတယ်၊ ကားဟွေန်းသံ တီးရင် တရားစွဲခံရမယ်)၊ ညမှာ ကားကို မောင်းရင် မီးထွန်းရတယ်။ ကား အရှိန်ကို လျှော့တော့မယ်ဆိုရင် ကားကိုယားကို ပြောင်းရတယ် (ကိုယား င့် ကနေ ၃၊ ၃ ကနေ J မှ ၆ပြောင်းချင်ရင်) ဘရိတ်ကို နင်းပေးရတယ်။ ကားမောင်းရင်းနဲ့ ဆီကုန်ခါနီးပြီဆိုရင် ဆီထပ်ထည့် ပေးရတယ်။ လိုရင်းတို့ ရှင်းပြောရရင် ကားရဲ့လွှပ်ရှားမှု တစ်ခုလုံးဟာ ကားမောင်းသမားရဲ့ထိန်းချုပ်မှု၊ ပဲကိုင်မှုအောက်မှာပဲ ရှိနေတယ်၊ တစ်ခါတလေ၊ အထိန်းမတော်တဲ့အဲခါမှာ၊ ကားတိုက်မှု တွေတောင် ရှိပြီး လူတွေ ဒါက်ရာရာ သေကြော်တာတွေ တောင် ရှိတယ်။

အဲလိုပါပဲ၊ လူရဲစိတ်ဟာ စိတ်ပိုင်ရှင်ရဲ့ထိန်းသီမ်းခြင်းကို လိုအပ်ပါတယ်။ ပထိန်းတတ်ဘူးဆိုရင် ကိုယ့်ရဲ့စိတ်ဟာ ဒုက္ခပင်လယ်ထကို ခင်ဗျားကို မောင်းသွားမှာ ဖြစ်ပြီး ကိုယ့်ရဲ့စိတ်ကို ထိန်းတတ်ရင်တော့ ခင်ဗျားကိုယ်ကို သူခချမ်းသာထဲကို ခေါ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။

ကိုလေသာစိတ်ဟာ မီးလိုပါပဲ။ သူမှာ တော်ပြီ ဆိုတဲ့အတွေးအခေါ် မရှိဘူး၊ ဘယ်လောက်ပဲ သောက်သောက်၊ အင်တ်မပြောနိုင်သလို၊ ဘယ်လောက်ပဲ လောင်လောင်၊ မီးဟာ သူဟာသူတော့ မပြီးနိုင်ဘူး။ စိတ်ဟာ မီးပဲ။ အဲဒီတော့ ခင်ဗျားရဲ့ကိုလေသာစိတ်ဆိုတဲ့ အဆိပ်ပင်၊ မပြီးနိုင်တဲ့မီးကို သေအောင် ဘယ်လိုမျိုး ရေနဲ့လောင်းပေးရ မလဲဆိုရင် ချစ်ခြင်းမေတ္တာဆိုတဲ့ ရေနဲ့ အဲဒီအဆိပ်ပင်ကို လောင်းသတ်ပေးရ မှာ ဖြစ်ပါတယ်။ အဲလို ကိုယ့်မှာ ချစ်ခြင်းမေတ္တာ စိတ်တွေ ပွားများလာပြီး သူများအပေါ်မှာ မေတ္တာစိတ်တွေ ထားနိုင်ပြီဆိုရင် ကိုယ်ဟာ လွှတ်လပ်တဲ့သူလို့ သတ်မှတ်နိုင်တော့မှာ သေချာပါတယ်။

ခရစ်တော်ဘုရားကလည်း ကောင်းတဲ့အပင်ဟာ ကောင်းတဲ့အသီးကို သီးပြီး မကောင်းတဲ့အပင်ဟာ မကောင်းတဲ့အသီးကို သီးတယ်ဆိုပြီး ဆွန်သင်ပေးထားပါတယ် (ရှင်မသဲ ဂူးဘုံ-ဘစ်)။ ဒါဟာ ဘာကို ဆိုလိုတာလဲ ဆိုရင် စိတ်ကောင်းရှိတဲ့သူဟာ စိတ်ကောင်းကနေထွက်လာတဲ့ မြင့်မြတ်တဲ့စိတ်ထားတွေကို ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။ အဲဒီမြင့်မြတ်တဲ့စိတ်ထားတွေကတော့၊ စိတ်ရှုည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ဂုဏ်

ပြုပို့မရှိခြင်း၊ ဝါကြွားမူးမရှိခြင်း၊ မာန်မာနမရှိခြင်း၊ မလောက် မပတ်စွာ မကျင့်ခြင်း၊ ကိုယ်ကျိုးကို မရှာခြင်း၊ ဒေါသအမျက် မထွက်ခြင်း၊ သူများ တို့ အပြစ်မယူတတ်ခြင်း၊ မတရားသောအမှုပြု ဝမ်းနည်းခြင်း၊ အမှန် တရား၌သာ ဝမ်းမြောက်ခြင်း ဆိုတဲ့စိတ်ထားတွေ ဖြစ်ပါ တယ် (ပထမ ကောရင့် ၁၂-၃)။

တချိုက လူတစ်ယောက်ကို ချစ်ချင်တယ်၊ ခင်ချင်တဲ့အခါမှာ အခြေအနေ (conditions)၊ အကန်းအသတ်တွေ (limitations) ကို အများ ကြီး သတ်မှတ်ကြတာကို တွေ့ရှုရတယ်။ ချစ်တယ်ဆိုတဲ့နေရာမှာ တကျာအချစ် (Genital love) ကို ဆိုလိုတာထက် လူမှုရေးအရ တစ်ယောက် အပေါ်တစ်ယောက် ထားတဲ့အချစ်မျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

တစ်ခါက ကြားမူးတဲ့ဖြစ်ရပ်တစ်ခုကို တင်ပြလိုတယ်။ ချစ်သူနှစ်ဦးတွေ ဟာ ဆယ်ငါးနှစ်လောက် တစ်ယောက်နဲ့ တစ်ယောက် လေ့လာလာ ခဲ့ကြပြီး ချစ်လာခဲ့ကြပြီဖြစ်တာနဲ့ နှစ်ဘက်မီဘတွေရဲ့ သဘောတူညီ ချက် ဖြင့် အကြောင်လင်မယားအဖြစ်ကို ရောက်ရှိသွားကြတယ်။ ဒီလိုနဲ့ တစ်ရက်တော့ မီဘတွေနဲ့ အိမ်ထောင်ခွဲပြီး သတ်သတ်နေကြမယ်ဆိုပြီး တော့ အိမ်တစ်လုံးကိုငြှုံးပြီး ဘဝသစ်ကို ထူထောင်ကြလေတယ်။

အမျိုးသားက ကံဆိုးတယ်လို့ပဲ ပြောရမယ်ပုံပါပဲ။ သူ့ရဲ့မယားသစ် လေးဟာ ထမင်းဟင်း မချက်တတ် ဖြစ်နေတယ်။ တစ်ပတ်လောက်

အထိကတော့ လင်ဖြစ်သူဟာ စားကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ထမင်းနှင်သည်ဖြစ်စေ၊ မနှင်သည်ဖြစ်စေ၊ ဟင်းအချိပ်ပေါ့သည်ဖြစ်စေ၊ မပေါ့သည်ဖြစ်စေ၊ အောင့်အီသည်းခံပြီးတော့ သူ့မယားချက်ထားတဲ့ ထမင်းဟင်းလျာတွေကို စားပါတယ်။

ဒီလိုနဲ့နှစ်လလောက်**ကြာ**တဲ့အခါမှာ တစ်ရက်တော့ သူ့မိန့်းမဟာ အလုပ်သွားတဲ့ယောကြုံးအတွက် ဟင်းခပ် ကောင်းကောင်းတစ်ခွက် ကို ချက်ပေးပယ်ဆိုပြီး အာလူးကို **ကြော**ပေးထားတာပေါ့၊ ဒါပေမယ့်ဖြစ် ချင်တော့ သူ့အာလူးဟာ အပူများပြီး တူးသွားပါတယ်။ အဲဒါနဲ့ သူ့ယောကြုံးက ဒီတစ်ခါတော့ မသည်းခံနိုင်တော့တဲ့ပဲ ရောက်နေပြီ ထင်ပါရဲ့၊ သူ့မိန့်းမနဲ့ကွဲ့မယ်ဆိုပြီး တရားရုံးကို သွားတိုင်ပြီး အမှုဖွင့်လိုက်ပါတယ်။ အဲဒါနဲ့၊ တရားသူကြီးက ဘာဖြစ်လို့၊ မင်းမိန့်းမကို ကွဲ့ချင်တာလဲ ဆိုပြီး မေးတဲ့အခါကျတော့၊ လင်ဖြစ်သူက ငါ့မိန့်းမဟာ အချက်ပြုတ် မတတ် လို့ပါဆိုပြီး ဖြေပါတယ်။ ဒီလိုနဲ့သူတို့လင်မယားနှစ်ယောက်စလုံးဟာ ကွဲ့သွားကြတော့တယ်။

ဒီနေရာမှာ လင်ဖြစ်သူက သူ့မိန့်းမနဲ့အမြဲပေါင်းနိုင်ဖို့အတွက် ဘယ်လို မျိုး အခြေအနေ၊ အကန်း၊ အသတ်ကို ထားသလဲဆိုရင် အချက်အမြဲတ် ဗာတ်ရမယ်ဆိုတဲ့ အခြေအနေပါပဲ။ လင်ဖြစ်သူဟာ အချက် အမြဲတ်တော်ရမယ်ဆိုတဲ့စဲ၊ အခြေအနေ၊ အကန်း၊ အသတ်ကို သူ့မိန့်းမဆိုက နေ မရနိုင်တဲ့အခါမှာ သူ့မိန့်းမကို မချစ်နိုင်ဖြစ်လာတော့ တယ်၊ မပေါင်းနိုင်ဖြစ်လာတော့တယ်၊ သည်းမခံနိုင် ဖြစ်လာတော့တယ်။

ဒီနေရာမှာ ဘယ်သူက မလွှတ်လပ်တဲ့သူဖြစ်မယ်ထင်သလဲ။ မလွှတ်လပ်တဲ့သူဟာ လင်ဖြစ်တဲ့သူပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ့မိန့်မကိုအခြေအနေ၊ အကန့်အသတ်တွေနဲ့ ချစ်နေလို့ပါပဲ။ လွှတ်လပ်တဲ့သူတွေမှာ ဘာအခြေအနေမှ မရှိဘူး၊ ဘာအကန့်အသတ်မှ မထားကြဘူး၊ သူ့မိန့်မဟာ လွှတ်လပ်တဲ့သူ ဖြစ်ပါတယ်။ သူ့ယောက်ဦးမကောင်းကြောင်းကို တရားသူကြီးကို တစ်ချက်လေးတောင် ဟပြီးမပြောဘူး။

လွှတ်လပ်တဲ့သူတွေဟာ သူများကောင်းတာမကောင်းတာတွေကို ငရုမစိုက်ဘူး၊ အဲ သူတို့ငရုစိုက်တာကတော့ တွေ့သမျှလူတွေကို မူဖိတ္ထားနိုင်ဖို့ပါပဲ၊ လူတွေက ကိုယ့်ရဲ့မူဖိတ္ထတွေကို လက်မခံမှာကိုဘဲ စိုးရိမ်တယ်။ လူတိုင်းက ကိုယ့်ရဲ့မူဖိတ္ထနဲ့ ထိုက်တန်ချင်မှ ထိုက်တန်မှာပါ၊ ဒါပေါ်ယုံ မူဖိတ္ထတရားဟာ လူတိုင်းအတွက် ဖြစ်တယ်။ ဒါကြောင့် ထိုက်တန်တဲ့မူဖိတ္ထကို ထိုက်တန်တဲ့လူတွေကိုပဲ ပေးမယ့်အစား၊ လူတိုင်းအတွက် ဖြစ်တဲ့မူဖိတ္ထကို လူတိုင်းကို ပေးနိုင်ဖို့ဟာ သိပ်ကိုပဲ အရေးကြီးပါတယ်။ ဒါဟာ လွှတ်လပ်တဲ့သူတွေရဲ့ တရားလမ်းစဉ် ဖြစ်ပါတယ်။ လွှတ်လပ်တဲ့သူဟာ သမာဓိရှိတဲ့သူ ဖြစ်ပါတယ်။ ကိုယ့်မှာ အခြေအနေတွေ၊ အကန့်အသတ်တွေ သိပ်များနေ တယ်ဆိုရင် ကိုယ်ဟာ လွှတ်လပ်တဲ့သူ မဟုတ်တော့ဘူး၊ မလွှတ်တဲ့သူဟာ သမာဓိမရှိတဲ့သူ ဖြစ်ပါတယ်။ သမာဓိရှိတယ် ဆိုတာက ကိုယ့်ရဲ့ကိုလေသာ စိတ်တွေ၊ မကောင်းတဲ့စိတ်တွေကို ထိန်းချုပ်နိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။

စာရေးသူရဲ့ဖြစ်ရပ်ကို တင်ပြပေးပါအောင်ယူ။ တစ်ရက်တော့ သူငယ်ချင်းကို သွားလည်မယ်ဆိုပြီး လိုင်းကားစီးပြီးတော့ လူတွေကြပ်တဲ့ အကြားထဲက လိုင်းကားတွေကို တိုးစီးပြီး သူငယ်ချင်းအိမ်ကို သွားပါတယ်။ သူ့အိမ်ကိုရောက်တဲ့အခါမှာတော့ ဘယ်အိမ်သားမှ ကိုယ့်ကို ပြုးပြုး ရွှေ့ရွှေ့ ကြိုဆိုပြီး စကားပြောတဲ့သူ မရှိကြဘဲ၊ ခဏလေးထိုင်ပါအေား၊ ကျွန်းမတို့ မီးပူတိုက်အုံမယ်ဆိုပြီး ကျွန်းတော်ဟာ တစ်ယောက်ထဲ ငုတ်တုတ်ထိုင်နေ ပါတယ်။ အဲဒါနဲ့ ကျွန်းတော်က စိတ်မရှည်တော့ဘဲ အန်တီး၊ ပြန်အုံမယ် ဆိုပြီး အိမ်ကို ပြန်လာခဲ့ပါတယ်။

ဒါဆိုရင် ဘာဖြစ်လို့ ကျွန်းတော်ဟာ သူငယ်ချင်းအိမ်ကနေ ချက်ချင်း ပြန်လှည့်လာရတာလဲ။ အစကထင်ထား၊ မှန်းထားတာက သူ့အိမ်ကို ရောက်ရင် အိမ်သားတွေက ဖော်ဖော်ချွေ့ချွေးလွယ် စကားပြောကြမယ်။ ကြိုဆိုကြမယ်၊ ထိုင်စကားပြောကြမယ်ဆိုပြီး ကြိုတင်ယူဆ ထားတာ ကိုး။ ဒါပေမယ့် သူ့အိမ်ကို တကယ် ရောက်တဲ့အခါကျေတော့ ကိုယ် ထင်ထားတဲ့အတိုင်း သူတို့က ကိုယ့်ကို မကြော့ဆို မဓည့်ခံကြတဲ့အတွက် ကိုယ်ဟာ ချက်ချင်းပဲ သူငယ်ချင်း အိမ်ကနေ ပြန်ထွက်လာခဲ့ခြင်း ဖြစ်ပါ တယ်။

ဒီနေရာမှာ မလွတ်လပ်တဲ့သူက ဘယ်သူလဲ။ သွားလည်တဲ့ ကျွန်းတော် ပေါ့များ၊ ငါကို ဖော်ဖော်ချွေ့ချွေးလွယ် စကား ပြောကြမယ်၊ ကြိုဆိုကြမယ်၊ ထိုင်စကားပြောကြမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ (expectations) က ကိုယ့်ရဲ့အလည်အပတ်ခန့်ကို ချုပ်နောင်နေပါတယ်။ အဲဒီတော့ ကိုယ်

ဟာ သူများကို ချစ်ချင်တဲ့အခါမှာ ကိုယ်ချစ်တဲ့သူဆီကနေ ဘာတွေ
ပြန်ရပလဲဆိုပြီး မျှော်လင့်ထားတာတွေ ရှိနေရင် ကိုယ်ဟာ သူများကို
လွှတ်လွှတ်လပ်လပ်ချစ်တဲ့သူ မဖြစ်တော့ဘူး။

မှသာရှိထရေားဟာ လွှတ်လပ်တဲ့သူ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဆို
ရင် အကူအညီလို့အပ်နေတဲ့သူတွေကိုတောင် သူ.တိ.က သူ.ဆီလာ
ပယ့် အချိန်ကိုတောင် မစောင့်ဘဲ သူက သူတို့ဆီကိုသွားပြီး ကူညီနိုင်
တယ်။ အဲလို ကူညီတဲ့နေရာ မှာလည်း လူ.အဆင့်အတန်း၊ ကိုးကွယ်
ယုံကြည်မှာ လူမျိုးတွေကို မခွဲခြားဘဲ သူ.ရဲ့မှုဒ်တွေကို လူတိုင်းနဲ့တန်
အောင် လုပ်နိုင်လို့ပါပဲ။

လူတစ်ချို့က မိုးခါးရေသာက်သလို ဖြစ်တတ်ကြပါတယ်။ စာမေးသူ
ခဲ့ခိုမ်အပေါ်ထပ်မှာ ကားတစ်စီးပိုင်တဲ့မိသားစု တစ်ယောက်ရှိတယ်။
အဲဒီ ကားမောင်းတဲ့သူဟာ ကျွန်ုပ်အိမ်ရွှေထွက်ရာဝင်ရာလမ်းမှာ အမြဲ
ပဲ သူ.ကားကို ပုဂ္ဂတ်ထားတယ်။ အဲဒါအမြှင့်၊ အိမ်ရွှေမှာပဲ သူ.ကားကို
ရေ ဆေးတယ်။ နှစ်ရာသီတို့၊ ဆောင်းတွင်းတို့မှာ ကားဆေးတာက
တော့ ဘယ်လို့မှ သဘောမထားဘူး၊ ဒါပေမယ့် မိုးတွင်းမှာ အိမ်ရွှေမှာ
ကား ဆေးတဲ့အခါကျတော့ မိုးရေတွေက အိမ်ရွှေမှာ ဝပ်နေတဲ့
အကြေားက ကားဆေးတဲ့ရေတွေ နဲ့ဆိုတော့ ဗွက်တွေ ထလာတယ်။
နောက်ပြီး အမျိုးသမီးက ကိုယ်ဝန်ရှိ နေတာနဲ့ ကျွန်ုတ်က၊ အစ်ကို
တော့လူးပြုပြီး အိမ်ရွှေမှာ ကားပဆေးပါနဲ့ ဆိုပြီး ပြောပါတယ်။

အဲခိုအခါမှာ သူက၊ ဒီမြေဟာ အရင်တုန်းက ချိုင်ခွဲကြေး၊ ငါက မြေဖူတ် လို့၊ အခုခီလိုကောင်းနေတာ၊ ငါဖူတ်တဲ့မြေမှာ ရေဆေးတော့ ပင်းဘာ ဖြစ်ချင်လဲ ဆိုပြီး ပြောပါတယ်။ ဒါနဲ့ကျွန်တော်က ငါဘာ ဖြစ်ချင်သလဲဆိုရင် ငါအိမ်ရွှေမှာ ကားမဆေးနဲ့ ဆိုပြီး ပြန်ပြောလိုက်ပါတယ်။

အဲခိုအခါမှာ သူက ငါဖူတ်တဲ့မြေပဲဆိုပြီး စွတ်ပြောတာနဲ့ ကျွန်တော်ကာ မင်းဖူတ်တဲ့မြေကို မင်းပိုင်တယ်လို့ ထင်သလား ဆိုပြီး ပြန်ပြောတယ်။ သူကလည်း ဒေါသတြေးနဲ့ မင်းမကျေနပ်ရင် တရားရဲးကို တိုင်ပါဆိုပြီး ပြောတယ်။ ဒီဖက်ကလည်း တစ်ပြားမှ မလျှော့ဘဲ၊ ငါက တိုင်ရမှာ မဟုတ်ဘူး၊ မင်းက ငါကိုတိုင်ရမှာ၊ တိုင်တယ်ဆိုတာက အောက်တန်းကျွန်တဲ့ လူတွေရဲ့စိတ်ပါတယ်ပါဆိုပြီး ပြောရင်း ကျွန်တော့အမျိုးသမီးက ကျွန်တော့ကို အိမ်ထဲကို ဆွဲခေါ်သွားပါတယ်။

ဒီကားသမားဟာ ပညာရေးဆိုလို့ ၅ တန်းပဲ ရှိတယ်။ ဒါပေမယ့်သူ၊ အစ်ကိုက သတ္တာသားဆိုလား၊ အဲဒါကို အားကိုးပြီး သူ့တို့မှာ Coralla ပင်ကားတစ်စီးလေး ရှိတာနဲ့ သူ့တို့ကိုယ်ကို သန်းကြွယ်သူငြေားအဖြစ် မှတ်တော့ သူတို့မိသားစုတစ်ခုလုံးဟာ မောက်မာပြီး ဘယ်အိမ်နီးနားချင်းနဲ့မှ မတည့်ဘဲ အားလုံးက သူတို့မိသားစုကို ရှောင်ကြတာကို ကိုယ်က လူသစ်ဆိုတော့ ဘာမှမသိဘဲ သူတို့နဲ့။ သွားပြီး အငြင်းအခုန်သွားလုပ်မိပါတယ်။ သူတို့သား၊ သူတို့၊ အစ်ကိုကို တားတယ်၊ စကားများတယ်ဆိုပြီး သူ့မိဘတွေ၊ မောင်နှုမတွေက

ကျွန်တော့ကို မျက်စောင်းထိုးကြတော့တယ်၊ လမ်းလျှောက်ရင်း
သူအဖေက ကျွန်တော့ကို နှစ်ခါတိုက်သွားတယ်။

ကျွန်တော်က သူ့ကို ဘယ်လိုမှမတုန်းပြန်ဘူး၊ ဆိုလိုတာက သူ့ကို
အဆိုးနဲ့ ပြန်မတုန်းပြန်ဘဲ၊ အကောင်းနဲ့ပဲ တုန်းပြန်တယ်။ သူ့ကို
တုန်းပြန်တယ်ဆိုတာက၊ သူကကျွန်တော့ကို မျက်စောင်းထိုးတာ၊
မကောင်းပြောတာတွေကို ကျွန်တော်က သူ့ကို ပြန်ပြီးမျက်စောင်း
မထိုးဘူး၊ မကောင်းပြန်မပြောဘူး။ သူ့ရဲ့မကောင်းတဲ့စိတ်ဝါတ်တွေက
တောင်းနေတဲ့ ကျွန်တော့ရဲ့ စိတ်ဝါတ်တွေကို ကျွန်တော်ဟာ လွမ်းမိုး
မခဲ့နိုင်ဘူး။ သူက ကျွန်တော့အပေါ် မကောင်းတိုင်း ကျွန်တော်က
သူ့အပေါ် မဆို နိုင်ဘူး။ အဲလို သူက ကိုယ့် အပေါ် မကောင်းလုပ်တိုင်း
ကိုယ်က သူ့ကို ပြန်ပြီး မကောင်းလုပ်မယ် ဆိုရင် ကိုယ့်ရဲ့ပါရမိအရည်
အချင်း တွေကို ကိုယ့်ဟာကိုယ် ချေတာနဲ့အတူတူ ပါပဲ။ ဒီထက်မြှင့်ပြီး
ပြောရမယ်ဆိုရင်၊ သူက ကိုယ့်အပေါ်မကောင်းတိုင်း ကိုယ်ကသူ့
အပေါ်မှာ မကောင်းလုပ် နေမယ်ဆိုရင် ကိုယ်ဟာ လွတ်လပ်တဲ့လူ
မထုတ်တော့ဘူး၊ လွတ်လပ်တဲ့သူ မဖြစ်နိုင်တော့ဘူး။

ဒီအချက်ကို ကျွန်တော်ဟာ သူများနဲ့ ဆက်ဆံတဲ့အခါ တိုင်းမှာ၊ ကိုယ်
က သူများရဲ့လုပ်ရပ်ကို ပြန်တုန်းပြန်မယ် အချိန်တိုင်းမှာ စဉ်းစားမိတယ်။
ဒါဟာ ကျွန်တော့ရဲ့ကိုယ်ရည်ကိုယ်သွေးကို ကိုယ့်ဟာကိုယ် ထိန်းသိမ်း
တာ ဖြစ်တယ်။ ကိုယ့်ရဲ့ကိုယ်သွေး၊ ကိုယ့်ရဲ့ပါရမိတွေကို ကိုယ်က
လွှဲလို့ ဘယ်သူမှ မချိနိုင်ဘူး၊ မဖျက်ဆီးနိုင်ဘူး။ အဲဒီတော့ လွတ်လပ်တဲ့

လူ ဆိုတာက ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေး၊ ကိုယ့်ရဲ့ပါရမီတွေကို အမြတ်မျိုး သိမ်း၊ ကာကွယ်တတ်တဲ့သူလို့ ပြောရမှာ ဖြစ်ပါတယ်။

လူတိုင်းက လွှတ်လပ်တဲ့လူ ဖြစ်ချင်ကြတယ်။ လွှတ်လပ်မှုဆိုတာက ကိုယ့် ရဲ့လွှတ်လပ်မှုအတွက်သက်သက်ကိုသာ ဆိုလိုတာမဟုတ်ဘဲ၊ အကောင်း ကို လုပ်နိုင်ဖို့အတွက် အခွင့်အရေးကို ဖန်တီးပေးတဲ့ လွှတ်လပ်မှု မျိုးကို စစ်မှန်တဲ့လွှတ်လပ်မှုလို့ ဆိုရမှာ ဖြစ်ပါတယ်။

ကိုယ့်စိတ်နဲ့ကိုယ့်ရဲ့ဆန္ဒတွေကို ကိုယ့်ဟာကိုယ် ထိန်းချုပ်မောင်း နှင့် တတ်ဖို့ လိုပါတယ်။ လူစိတ်ဆိုတာက မော်တော်ကားကို ခွဲ့လျား စေတဲ့ အင်ဂျင်စက်နဲ့အတူတူပါပဲ့။ မော်တော်ကား ခွဲ့လျားဖို့အတွက် ကား အင်ဂျင်စက်ကို နှိုးပေးရသလို လူဆိုတဲ့ပုထုစဉ်လူသားရဲ့ ခြေ လက်တွေကို လှုပ်ရှားအောင်လုပ်ပေးတဲ့ အင်ဂျင်စက်က လူစိတ်ပဲ ဖြစ်ပါတယ်။ ကား အင်ဂျင်မကောင်းရင် ကားလဲမောင်းလို့မရသလို၊ ကားပေါ်မှာပါလာတဲ့ ခမီးသည်တွေရဲ့ အသက်ပါ ဆုံးဖွဲ့နိုင်ပါတယ်။ အဲဒီလိုပါပဲ့၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ စိတ်ဆိုတဲ့ အင်ဂျင်စက်က မကောင်းဘူးဆုံးရင် ကိုယ့်ရဲ့ လူဘဝဟာ ဆုံးဖွဲ့မှာ ဖြစ်ပါတယ်။ ကိုယ့် ရဲ့ ဖြစ်ချင်နေတဲ့ စိတ်ဆန္ဒတွေကို ကိုယ့်ရဲ့ဖြစ်သင့်တဲ့ဘဝ အခြေအနေ နဲ့ အုပ်ချုပ်လွှမ်းမိုးရမှာ ဖြစ်ပါ တယ်။

ဒီအချက်က ကိုယ့်ကိုယ်ကို စိမ့်ခန့်ခွဲတတ်မှု (self-management) နဲ့ဆိုင်သွားတယ်။ ကိုယ့်ကိုယ်ကို စိမ့်ခန့်ခွဲတတ်ခြင်းဆိုတာက တကယ်

တမ်းပြောရရင် မဖူန်ကန်တဲ့အယူအဆတွေ၊ အကျိုးမပေးတဲ့ ရည်မျှန်း၊ ချက်တွေနဲ့ မှုန်ဝါးတဲ့ခံစား၊ ချက်တွေကနေ ကိုယ့်ကိုယ်ကို လွှတ်လပ်တဲ့ လူ ဖြစ်အောင် ပြုလုပ်တတ်ခြင်းကို ဆိုလိုတာ ဖြစ်တယ်။

Self-management means making oneself free from any distorted feelings and perceptions and unbeneficial ambitions.

ပီဉားဖော်း ဖြစ်ကြတဲ့ အာခံနဲ့ ဝဝတို့ရဲ့ ဘဝကို ပြန်သုံးသပ်ကြရ အောင်၊ သူတို့ဟာ လူဖြစ်နေလျက်နဲ့၊ ဘုရားနဲ့ တူချင်ကြတယ်၊ ဘုရားဖြစ် ချင်ကြတယ်။ နတ်ဆိုးက သူတို့ကို ဘယ်လိုပြောလဲဆိုရင် “မစားရဘူးလို့၊ ဘုရားကဲ တားမြစ်ထားတဲ့ အသီးတွေကို မင်းတို့က စားရင် ဘုရား သခင်လို့ ဖြစ်လာမှာကို ကြောက်လို့၊ မင်းတို့ကို ဒီအသီးကို မစားခိုင်းတာပါ” ဆိုပြီး ပြောလိုက်တဲ့အခါမှာ အာခံရဲ့အဖော်၊ အာခံရဲ့မိန့်းမဖြစ်သူ ဝဝက ဘုရားလို့ ဖြစ်ချင်တာကြောင့် မစားရလို့ တားမြစ်ထားတဲ့ အသီးကို ယူပြီး စားလိုက် တယ်။ ဒဲပီအခါမှာ သူတို့ဟာ ဘုရားလို့ ဖြစ်လာလားဆိုတော့ မဖြစ်လာဘဲ ပိုပြီးတော့တော် ဆိုးသွားတယ်။

ဒီအချက်က တို့ကို ဘာပြောပြနေလဲဆိုရင် အာခံနဲ့ ဝဝတို့ဟာ မိမိတို့ရဲ့ ဖြစ်နိုင်စွမ်းတွေ (capability) ကို မစီမံတတ်လို့ဘဲ ဖြစ်ပါတယ်။ ဒိမိကိုယ်ကို စီမံတတ်ခြင်းဆိုတာက ကိုယ့်ရဲ့ ဖြစ်နိုင်စွမ်းတွေကို အကောင်းဆုံး အသုံးချုတတ်ခြင်းပဲ ဖြစ်ပါတယ်။

Self-management means utilization of one's capabilities the best.

မိမိကိုယ်ကို စီမံတတ်ခြင်းဆိုတဲ့ နေရာမှာ ကိုယ့်ရဲ့ ဖြစ်နိုင်စွမ်းတွေကို အကောင်းဆုံး အသုံး ချကောင်းဆုံး အတတ်ခြင်းဆိုတာက ကိုယ့်ရဲ့ပင်ကိုယ်ဘာခြေ အနေကို မျက်ခြေမပြတ် သတိရှိနေဖို့ (self-awareness) လိုအပ်ပါတယ်။ လူအတော်များများက ကိုယ့်ကိုယ်ကို သတိမရှိကြဘူး။ ကိုယ်ဟာ အခုဘာကို ခံစားနေလဲ၊ ဘယ်လိုခံစားနေလဲ၊ ဘာကြောင့်ခံစားနေလဲ၊ ဘယ်အချိန်မှာ ခံစားနေလဲ၊ ဘယ်လောက်ခံစားနေလဲ ဆိုတဲ့ အချက်တွေကို သတိရှိနေဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို သတိရှိနေ ခြင်းဟာ ကိုယ့်ရဲ့ စိတ်ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ မောင်နှင့်နိုင် ခြင်း ဖြစ်ပါတယ်။

ကျွန်ုတော်ဟာ ညဗ္ဗီချပ်ပြီဆိုရင် မြန်မာစည်ဘီယာကို သောက် ချင်တဲ့ စိတ် ပေါ်လာတယ်။ ကိုယ့်ရဲ့အာသီသက ဘီယာကို တောင်း သောက်တာကို ကိုယ့်ကိုယ်ကို သတိထားပါတယ်။ အဲဒီအခါမှာ ကိုယ့်ကိုယ်ကို ဘယ်လို စီမံခန့်ခွဲရသလဲဆိုရင် “ငါက ဘီယာကို နေတိုင်း သောက်ရင် အရက်ကိုပါ စွဲလာမယ်၊ အရက်ကိုစွဲလာရင် ငါဘဝရဲ့ ကိုယ်ရည်ကိုယ် သွေးတွေဟာ ကျေဆင်းလာပြီး ငါဟာ အရက်သမားဘဝကို ရောက်မယ်။ အဲဒီဟော ငါကိုငါ အရက်သမားဘဝတော့ အရောက်မခံဘူး၊ ငါဘီယာကို ဆာတိုင်း မသောက်ဘူး” ဆိုပြီး စိတ်ဆုံးဖြတ်လိုက်ပါတယ်။

ဒီအချက်က ဘာကိုပါးမောင်းထိုးပြနေသလဲဆိုရင် ကိုယ့်ကိုယ်ကို အရက် သမား မဖြစ်အောင် ဘယ်လိုစိမ့်ခန့်ခွဲသလဲ ဆိုတာကို ပြောပြ နေတာ ဖြစ်တယ်။ တစ်ခါတလေကျတော့၊ ဈေးနှုန်းနည်းတဲ့အရာ (less price) တွေဟာ ဘဝကို အဆိုးဆုံးခုက္ခ (huge problem) ပေးတတ်ပါတယ်။

ဆိုလိုတာက ဘီယာတစ်ခွက်က ကျပ် ၅၀၀ လေးပဲ ရှိတယ်။ ဘယ်သူမ ဆို ဘီယာတစ်ခွက်ကို ကျပ် ၅၀၀ နဲ့ သောက်နှင့်ကြတာပဲ။ ကျပ် ၅၀၀ လေးပဲဆိုတဲ့ အတွက်အချက်အတွေးအခေါ် (Calculated idea) က ဒီကျပ် ၅၀၀ တန်က ကိုယ့်ဘဝကို ဘယ်လောက်တောင် ခုက္ခပေးနိုင် သလဲ ဆိုတာကို သတိမထားမိဘူးဆိုရင် ဘီယာတစ်ခွက်က ကိုယ့်ဘဝ ကို အရက်သမားဖြစ်စေတဲ့ အကြောင်းရင်း ဖြစ်နိုင်တာပဲ။ အဲဒီတော့ ဘယ်အရာကိုမှ လျှော့တွက်လို့ မရဘူး။ ပိုတွက်ထားမှ ကိုယ့်ဘဝကို အရက်ခွဲတဲ့ဘဝကနေ လွှတ်ပြောက်လာအောင် ဖန်တီးလို့ရှုံး ဖြစ်ပါ တယ်။

စိန်ပေါ်က ကျွန်ုတ်တို့ကို ဘယ်လိုသွွန်သင်ထားသလဲဆိုရင် ကျွန်ုတ်တို့ရဲ့ ကိုယ်ခန္ဓာဟာ ဘုရားသခင်ရဲ့ ပိမာန်တော် (the temple of God) ဖြစ်တယ်လို့ သွွန်သင်ပေးထားပါတယ်။

သင်တို့သည် ဘုရားသခင်၏ပိမာန်တော်၏ဖြစ်ကြ၍
ဘုရားသခင်၏ ပိဉာဉ်တော်သည် သင်တို့၌ ပံယ

တော်မူသည်ကို သင်တို့မသိကြော်သလော်၊ တစ်စုတစ်
ဦး၊ သည် ဘုရားသခင်၏ ပါမာန်တော် ကို ဖျက်ဆီး
လျှင် ဘုရား သခင်သည် ထိသူကို ဖျက်ဆီးတော်မူလိမ့်
မည်။ အကြောင်းမူကား၊ ဘုရားသခင်၏ပါမာန်တော်
သည် သန့်ရှင်မွန်မြှတ်? ၏။ ထိပါမာန်တော်သည်ကား
သင်တို့ပင် ဖြစ်သတည်။ (ပထမ ကော်ရိန်သူ ဗုံး၁၆-
၀၃)

ဒီကျမ်းပိုဒ်ကိုကြည့်တဲ့အခါမှာ ဘုရားသခင်ရဲ့ပါမာန်တော် ဆိုတာက
ခရစ်တော်ကို ယုံကြည့်တဲ့သူတွေရဲ့အဖွဲ့အစည်း၊ ခရစ်တော်၏ ခန္ဓာ
တော်၊ ဘုရားသခင်၏ဘုန်းဂုဏ်တော် စံမြန်းရာ ရျေရွှေစလင်ပါမာန်
တော်နဲ့၊ သန့်ရှင်းသော ဝိညာဉ်တော် ကိန်းအောင်ရာ ပဋိညာဉ်သစ်တွေ
ကို ဆိုလိုတာ ဖြစ်ပါတယ်။

၂ တစ်စုတစ်ဦးဆိုတာကိုတော့၊ သံပေါ်လူးက ဘယ်သူ့ကို ရည်ညွှန်းပြီး
ပြောသလဲဆိုရင် တရားဟောဆရာ (၃) ဦး ဖြစ်ကြတဲ့ (၁) ဇူတ်မြှစ်
ပေါ်တွင် တည်ဆောက်သူ (၅) မခိုင်မာသောအရာတွေပေါ်တွင် တည်
ဆောက်သူနဲ့ (၇) တည်ဆောက်ထားတဲ့အရာတွေကို ဖျက်ဆီးသူတွေ
ကို ဆိုလိုတာဖြစ်ပါတယ်။ ? သန့်ရှင်းတယ်ဆိုတာက ဘုရားသခင်
အတွက် ရည်စုံပြီး ပုံဖော်ဆက်ကပ်ထားသောအရာနဲ့ပုဂ္ဂိုလ်များကို
ရည်ညွှန်းတာ ဖြစ်ပါတယ်။

အဲဒီတော့ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ပိမာန်တော်၊ ဘုရားသခင်ရဲ့ ဘုရားကျောင်းများ ဖြစ်ကြပါတယ်။ ဘုရားသခင်ရဲ့ ပိမာန်တော်၊ ဘုရားသခင်ရဲ့ ဘုရားကျောင်းများဆိုတာက ဘုရားသခင်ဆီကို ပူဇော် ဆက်ကပ်ထားကြတဲ့အရာများ ဖြစ်ကြပါတယ်။ ကျွန်တော်တို့၊ ကက် သလစ် ခရစ်ယာန်များဟာလည်း ဘုရားသခင်ဆီကို ပူဇော်ဆက်ကပ် ထား ကြတဲ့သူတွေ ဖြစ်ကြပါတယ်။ ဘယ်အချိန်တိန်းက ကျွန်တော် တို့ဟာ မိမိတို့ ကိုယ်ကို ဘုရားသခင်ဆီကို ဆက်ကပ်ထားကြသလဲ ဆိုရင် ဆေးကြောခြင်းမင်္ဂလာ စက္ကရမင်းတူးကို စတင်ရရှိချိန်ကနေ စတင်ပြုဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ဘုရားသခင်ဆီကို ပူဇော်ဆက်ကပ်ပြီးသားများ ပြစ်ကြပေမယ့် အားနည်းတဲ့ပုထိုအုပ်လူသားတွေမျို့ ခြောက်ပစ်ကင်း သလဲစင် (perfectionism) ဆိုတဲ့လူသားတွေတော့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ဟာ အနည်းနဲ့အများဆိုသလိုတော့ အပြစ်တွေကို ပြုလုပ်မိကြမှာ သေချာပါတယ်။

ပုထိုအုပ်လူသားအားလုံးဟာ အပြစ်လုပ်တတ်တဲ့သူတွေ ဖြစ်ကြ သလို အပြစ်မလုပ်ဖူးတဲ့သူဆိုလို့ ခရစ်တော်ကို မွေးဖားပေးတဲ့ မယ်တော်မှာရှိ ယားပဲ ရှိတယ်။ မယ်တော် မှာရိယားကလွှဲပြီး ကျွန်တော်တို့အားလုံး ဟာ အနည်းနဲ့အများဆိုသလို အပြစ်တွေကို နေ့စဉ်ပြုလုပ်မိကြပါတယ်။ အပြစ်ကိုလုပ်တယ်ဆိုတာက ဘုရားနဲ့လူသားတွေကို စောတားတာကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းပြောရရင် ကိုယ်က

ဘုရားနဲ့လူသားတွေ ဆီမှာ ပြုလုပ်ရမည့် တာဝန်များကို ပုဂ္ဂန္တက္က်ခြင်း
ဖြစ်ပါတယ်။

ဒီတာဝန်တွေဟာ ဘာတာဝန်တွေလဲ။ တကယ်တော့ ဒီတာဝန်တွေ
ဟာ ဘုရားရှင် ပေးထားတဲ့ ပညတ်တော် (၁၀)ပါးတွေပါပဲ။ ပညတ်
တော် (၁၀)ပါးကို သေချာခွဲခြမ်းစွဲဖြောတဲ့အခါမှာ နှစ်မျိုးတွေရတယ်။
အဲဒါ တွေကတော့၊ ပုထုဇွဲလူသားတွေက ဘုရားအပေါ်မှာ ပြုရမည့်
တာဝန်တွေ our duty towards God နဲ့ တဗြားလူသားတွေ အပေါ်
မှာ ပြုလုပ်ရမည့် တာဝန်တွေ (our duty towards human
beings) ပဲ ဖြစ်ကြပါတယ်။ (မာတော်း ၂၂-၃၇-၄၀၊ ထွက်မြောက်ရာ
ကျမ်း ၆၅)

ပုထုဇွဲလူသားတွေက ဘုရားအပေါ်မှာ ပြုရမည့်တာဝန်တွေ (our
duty towards God) ကတော့။

- ၁။ ဘုရားတစ်ဆူအပြင် မည်သည့်အရာကိုမှ ဘုရားအဖြစ် မကိုး
ကွဲယ်ရ။
- ၂။ ဘုရားရှင်၏ နာမတော်ကို မရှိပသေ မလုပ်ရ။
- ၃။ ဘုရားရှင်၏ သိတင်းပွဲနေ့တို့ကို စောင့်လော့။

ဘုရားသခင်ကို ဘုရားအဖြစ် ကိုးကွဲယ်တယ်ဆိုတာက ဘုရားကို
ကိုယ်က ယုံကြည်လို့ပဲ ဖြစ်ပါတယ်။ ဘယ်လို့ယုံလဲဆိုရင် ကိုယ့်ကို
ဖန်ဆင်းတဲ့ ဘုရား၊ အရာအားလုံးကို သိမြင်။ တတ်စွမ်းပြီး ဖန်ဆင်းတဲ့

ဘုရား၊ တန် ခိုအရှိခုံးဘုရား၊ ကိုယ်လို့ရာကို ပေးနိုင်တဲ့ဘုရား စသဖြင့် ကိုယ့်မှာ ရှိနေတဲ့ အကြောင်းရင်းတွေကြောင့်၊ ဘုရားသခင်ကို ဘုရား လို့ယုံကြည်ရင်း ရှိခိုးကိုကွုယ်နေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘုရား အပေါ် ထားရှိကြတဲ့ ယုံကြည်ခြင်းမျိုးက ကစ်ယောက်နဲ့ကစ်ယောက် တော့ တူကြော်မှာ မဟုတ်ဘူး။

ဘုရားသခင်ကို ယုံကြည်တယ်ဆိုတဲ့အခါမှာ၊ ကျွန်တော်တို့ဟာ ကက် သလစ်အသင်းတော်ရဲ့ သွန်သင်ချက်တွေ (Knowledge of God according to the Catholic Church) ကနေတာဆင့် ဘုရားကို သိရှိလာတယ်ဆိုတဲ့အချက်လည်း ပါပါတယ်။ ဒီနေရာမှာ တခြားခရစ် ယာနိဂုံက်းဂဏေတွေရဲ့ သွန်သင်ချက်ကနေ ဘုရားကို သိရှိ တယ်ဆိုတဲ့ အချက် မဟုတ်ဘူးနော်။ ကက်သလစ်အသင်းတော်က ဘုရား အကြောင်းကို သွန်သင်တဲ့အချက်တွေဟာ ကက်သလစ် အသင်းတော် ကနေ ခွဲထွေက်သွားကြတဲ့ တခြားခရစ်ယာနိဂုံက်းဂဏေတွေရဲ့ သွန်သင် ခုံတ်နဲ့ ဘယ်တော့မှ တူမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့၊ တခြား ခရစ်ယာန် ဂိုက်းဂဏေတွေဟာ ကက်သလစ်အသင်းတော်ရဲ့ သွန်သင် ခုံတ်ကို လက်မခံလို့ဘဲ ကက်သလစ်အသင်းတော်ကို ဆန့်ကျင်တဲ့ ဘာသာရေးအဖွဲ့အစည်းတွေ ဖြစ်လာကြလို့ပါ။

ဒါဆိုရင် ကက်သလစ်အသင်းတော်က ကျွန်တော်တို့ကို ဘယ်လို့ သွန် သင်နေသလဲဆိုရင်၊ ကျွန်တော်တို့ဟာ လူ့ဆင်ခြင်တဲ့တရား၏ အလင်း ဓားခြင်းအားဖြင့် ဖန်ဆင်းခဲတားရသော ကဗ္ဗာမှိုးမြေမှုတဆင့် အရာ

အားလုံးရဲ့ အစနဲ့အခုံး ဖြစ်တော်မူတဲ့ ဘုရားသခင်ကို မှန်ကန်စွာ သိရှိနိုင်တယ် ဆုံးပြီး သွန်သင်ပေးနေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘုရားသခင်က ကျွန်တော်တို့ အားလုံးကို မိမိရဲ့ ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းထားလို့ ပါပဲ (ကမ္မာဦးကျမ်း ၁၂၂)။ (Cfr. CCC no. 36)

Our holy Mother, the Church holds and teaches that God, the first principle and last end of all things, can be known with certainty from the created world by the natural light of the human reason.

နောက်တစ်ချက်က ဘုရားက ပုံထုဇူးလူသားကို တွေ့ဖို့ လောကထဲကို ဆင်းလာတယ် (God comes to meet man) ဆိုတာကိုပါ ယဉ်ကြရမယ်။ ဘုရားက ပုံထုဇူးလူသားကို တွေ့ဖို့ လောကထဲကို ဆင်းလာတယ် ဆိုတာကို ကျမ်းစာထဲမှာ ဒီလို့တွေ့ရှိရပါတယ်။ “အကြောင်းမူကား၊ ကိုယ်တော်သည် ခရစ်တော်၌ မိမိကိုယ်တော်တိုင် ရည်ရွယ်ထားခဲ့သည့်အတိုင်း ခပ်သိမ်းသောဉာဏ်ပညာနှင့် အသိတရားတို့ဖြင့် မိမိအလိုတော်၏ နက်နဲ့ရာကို ငါတို့အား သိစေတော်မူ၏ (ဖက်ဆု ၁၉)”။

“ငါတို့သည် ရွှေတော်မောက်၌ သန့်ရှုံးမြင့်မြတ်ပြီး အပြစ်ကင်း စင်သူများ ဖြစ်ကြစေရန် ကိုယ်တော်သည် ကမ္မာမတည်ရှိမိကပင် ငါတို့ကို ခရစ်တော်၌ ရွှေကောက်ထားတော်မူ၏။ ကိုယ်တော်သည် ယေဇုခရစ်တော်အား ဖြင့် ငါတို့ကို မိမိသားသမီးများ ဖြစ်ကြစေရန် မိမိအလိုတော်

အတိုင်း သတ်မှတ်ထားရှု ဤသိပြုလုပ်ခြင်းကိုလည်း ကျော်ဖော်အားရ တော်မူ၏ (ဖဖက်ဆု ၀၃၄-၅)။

တကယ်တော့၊ ကျွန်တော်တို့ကက်သလစ် ခရစ်ယာန်အသင်းတော်ရဲ့ သွေ့နှင့်သင်ချက်အရဆိုရင် ဘုရားဆိုတာရှိတယ်၊ အဲဒီဘုရားက မြင်နိုင်ရာ (visible) နဲ့ မမြင်နိုင်ရာ (invisible) အားလုံးတို့ကို ဖန်ဆောင်တော်မျိုး အဲဒီဘုရားဟာ အရာအားလုံးရဲ့ အစနဲ့အဆုံး (alpha and omega) ဖြစ်တယ်၊ ဒီဘုရားကလွှဲလို့ တဗြားဘာဘုရားမှ မရှိတော့ဘူးလို့ သွေ့ သင်ပေးနေပါတယ်။

ကျွန်တော်တို့ကို ဖန်ဆောင်တော်မူတဲ့ဘုရားရှင်ဟာ ကယ်တင်ခြင်းကို ရရှိ စေမယ့် လမ်းကို ဖွင့်ပေးချင်တာကြောင့်၊ အစကာတည်းကနေ အာမံနဲ့ ဆဝတို့ဆီမှာ မိမိကိုယ်ကို ထုတ်ဖော်ခဲ့ပြီး ဖြစ်ပါတယ်။ နောက်ပြီး ဘုရား သခင်က သူတို့ကို မိမိနဲ့ ရင်နှုံးကျွမ်းဝင်သော တစ်လုံးတဝါတည်း ရှိခြင်း intimate communion ထဲသို့ ဖိတ်ခေါ်ခဲ့ပြီး အလွန်ခမ်းနား resplendent တဲ့ ကျေးဇူးတော် grace နဲ့တရားမျှတြင်း justice တို့နဲ့ သူတို့ကို တန်ဆောင် ပေးပါတယ်။ (Cfr. CCC no. 54)

တကယ်တော့၊ ဘုရားသခင်မှအပ မည်သည့်အရာကိုမျှ ဘုရားအဖြစ် ဓကိုးကွွယ်ရဘူးဆိုတဲ့ ပထမဆုံးပညာတော်ဟာ ဘုရားသခင်ကိုသာ ဘုရားလို့ ယုံ ကြည်ရှုတင်မကဘူး၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်တွေ ကိုသာ တောင်းခဲ့ ရုံးမကဘူး၊ ကိုယ်ကိုယ်တိုင်ကိုက ဘုရားသခင်ဖက်မှာ

အမြှေ့နေ့နှင့်၊ လိုအပ်ပါတယ်။ ဘုရားသခင်ကိုတော့ ယုံကြည်တယ်။ ဒါပေမယ့် ပေဒင်ကိုတော့ မစွန်းနိုင်ဘူးဆိုတဲ့ ကက်သလစ်ခရစ်ယာန် တွေ ရှိကောင်းရှိနိုင်တယ်။

ကျွန်တော့သူငယ်များရဲ့ အဖေက အင်မတန်မှ ကိုယ်တော်မြတ် စဲ့ရ မင်းတူးကို ယုံကြည်ကိုးစားတဲ့သူ ဖြစ်တယ်။ ဒါပေမယ့်၊ သူ့မြေးလေး နေမကောင်းဖျားပြီ ဉာဏ်တွေမှာ မြေးဖြစ်သူက လန့်နှီးတယ်ဆိုရင် ကိုယ် တော်မြတ်ရှုံး မှာ သွားပြီး ဆူတောင်းတာ မဟုတ်ဘဲ ပေဒင်ကို သွား တွေက်တာ။ ဒါကို ကျွန်တော်က မလုပ်သင့်ဘူးလို့၊ ပြောပြတဲ့ အခါမှာ သူက ကျွန်တော့ကို ဘာပြန်ပြောလဲဆိုရင် နတ်ဆိုးကို နတ်ဆိုးနဲ့ပဲ တိုက်ထုတ်ရတယ် ဆိုပြီး ပြန်ဖြေတယ်။ သူပြောတဲ့ပုံစံက ဟူတ်သလို လိုပဲ။ ဒါပေမယ့် တကယ် ပြန်သုံးသပ်ကြည့်တဲ့အခါမှာ ကိုယ်ယုံကြည် ကိုးကွယ်နေတဲ့ ဘုရားသခင်က နတ်ဆိုးကို မနိုင်၊ မအောင်မြင်သလိုလို ဖြစ်သွားတယ်။ ဒါဆိုရင် ဘုရားသခင်က နတ်ဆိုးကို မနှုင်ထုတ်နိုင်ဘူးလား ဆိုပြီး စောဒကတ်စရာ ရှိလာတယ်။ ဘုရားသခင်က နတ်ဆိုး ကို အောင်မြင်တယ်။ ရှင်မှာတော်း ၈၂-၃၄ ကို ဖတ်ကြည့်ပါ။ အဲဒီကျမ်းပို့မှာ ခရစ်တော်ယေဇုံက နတ်ဆိုးကို ဘယ်လိုအောင် မြင်ခဲ့သလဲဆိုတာကို ကွဲက်ကွဲကွင်းကွင်း ဖော်ပြထားပါတယ်။

ကိုယ်တော်သည် တစ်ဖက်ကမ်းရှိ ကါဒါရာနယ်သို့၊
ရောက်တော်မူသောအခါ၊ နတ်ဆိုးစီးခြင်း ခံရသော
သူနှစ်ဦးသည် သရီးရိုးရွှေမှားအကြားမှ တွေက်လာပြီး

လျှင် ကိုယ်တော်ထဲသို့ လာကြ၏။ သူတို့သည်
လွန်စွာကြမ်းတမ်းခက်ထန် ကြသောကြာင့် ထိုလမ်း
ကို မည်သူမျှဖြတ်သန်းမသွားခဲ့ ကြချေ။ ထိုသူတို့က
ဘုရားသခင်၏ သားတော်၊ ကိုယ်တော်သည်
အကျွမ်းပိတို့ကို မည်သို့ ပြလိပါသနည်း။ အခါန်မကျမိ
ကွွမ်းပိတို့ကို ဒက်ခတ် ရန် ဤအရပ်သို့ ကြွလာတော်
မူပါသလောဟု အော်ဟစ် ကြ၏။ ထိုသူတို့နှင့် မနီး
မဝေးတွင် ဝက်အုပ်ကြီး တစ်အုပ်သည် အစာစား
လျက် ရှု၏။ ထိုအခါ နတ်ဆုံး တို့က ကိုယ်တော်သည်
အကျွမ်းပိတို့ကို နှင့်ထုတ်တော် မူလျှင် ဝက်အုပ်ထဲသို့
ဝင်ပါရစေဟု တောင်းပန်ကြ၏။ ကိုယ်တော်ကလည်း
သွားကြလော့ဟု သူတို့အား မိန့်တော်မူ၏။ (ဟတေ
ဦး စံ ၂၈-၃၄၊ မာကု ၅၁-၂၀၊ လုကား စံ ၂၆-၃၉)

အဲဒီတော့၊ ခရစ်တော်ကိုယ့်ကြည်နေကြတဲ့ ခရစ်ယာန်တွေဟာ ပေါင်
ကို မတွက်ကြတော့ပါနဲ့၊ အိမ်ဆောက်တဲ့အခါမှာ တိုင်မှာ အုန်းသီး
နဲ့ဌာက် ပျောသီးတို့ကို မချည်ကြပါနဲ့တော့၊ ခရစ်တော်ကို ယုံရင် လုံး
လုံးလျားလျား၊ အပြတ်သာ ယုံကြည်အပ်နှုန်းလိုက်ကြပါတော့၊ ချင်း
တောင်မှာ ဆိုရင် ခရစ်တော်ကို မသီး မယုံကြည်သေးတုန်းကဆိုရင်
ချင်းလူမျိုးတွေဟာ မိုးရွာမိုးဆိုပြီးတော့ ရွာအနားမှာ စီးဆင်းနေတဲ့
မြှင့်ထဲကို သွားပြီး သစ်ပင်တစ်မျိုးရဲ့ သစ်ခေါက်ကို ခွာပြီး အဲဒီချောင်း
ထဲမှာ ထုရပါတယ်။ ဝလူမျိုးတွေ ကျတော့၊ ခေါင်းကိုင်း နေမကောင်း

ကြေားဆိုရင် ကြက်တွေ၊ ဝက်တွေကို သတ်ပြီး နတ်ကို ပူဇော်ကြတယ်။

ခရစ်တော်ကို ယုံကြည်တဲ့ ကက်သလစ်ခရစ်ယာန် ဘာသာဝင်များဟာ ပေါဒင်တို့၊ အထက်လမ်း၊ အောက်လမ်းတို့ကို ယုံကြည်ပြီး အားဂိုးနေ တယ်ဆိုရင် ဒါဟာ ဘုရားသခင်ရဲ့ ပည်တော် ၁၀ ပါးထဲက ဘုရား ရှင်ဆီမှာ ကိုယ်က ပြုလုပ်ရပည့် ပထမဆုံးပည်တော်ကို ချို့ဖောက် တာ ဖြစ်သွားပြီ။ ပည်တော်ကို ချို့ဖောက်တာဟာ အပြစ်ကြီး ဖြစ်ပါ တယ်။ တန်ညုးအားဖြင့် ပြောရရင်၊ ကိုယ်က ဘုရားသခင်ကို လမ်းခွဲ လိုက်တာ ဖြစ်ပါတယ်။

ကိုယ်က ဘုရားသခင်ဆီကနေ ဝေးရာကို ကိုယ့်ဟာကိုယ် လမ်းခွဲ လိုက် ခြင်းဟာ ဘုရားမပါတဲ့ လူ.ဘဝကို တည်ဆောက်တာ ဖြစ်တယ်။ က ကယ်ရော၊ ဘုရားမပါဘဲနဲ့၊ လူ.ဘဝကို တည်ဆောက်လို့ ရပါမလား ဆုံးတာ စဉ်းစားစရာ ဖြစ်လာတယ်။ ဘုရားဆိုတာကို ခဏထားဖုံး၊ ပုံထူးဖြတ် လူသားတွေရဲ့ အကူအညီ မပါဘဲနဲ့၊ ကိုယ့်ဘဝကို ဒီလောက ကြီးမှာ တည်ဆောက်လို့ ရရဲ့လား။ စာရေးသူရဲ့ အတွေ့အကြုံအရ ပြောရရင်တော့၊ မရဘူး။

ဖူးရင် ဆရာဝန် လိုတယ်။ ဧေးဝယ်ချင်ရင် ဧေးရောင်းသူကို အားဂိုးရ တယ်။ မှတ်ပုံတင်လုပ်ချင်ရင် လဝကရုံးကို သွားရတယ်။ ထမင်းစား ချင်ရင် ထမင်းချက်အိုး လိုတယ်။ တစ်ခုခုကို ဝယ်ချင်ရင် ပိုက်ဆံလို တယ်။ ချမ်းရင် အနေးခါတ်လိုသလို ပူလွန်းရင် အအေးခါတ် လိုပြန်

ရော။ ဒါတွေကိုကြည့်ခြင်းအားဖြင့်၊ ဒီလောကဗြီးမှာ “ ငါပဲဟော ” ဆိုပြီး လက်မထောင်ကာ ဆင်ကန်းတောတိုး၊ ထင်ရာစိုင်းလို့ မရဘူး၊ တစ်ဦး တစ်ယောက်ရဲ့ အကူအညီကိုတော့ လိုနေရာမှာ သေချာတယ်။ ဒါကြောင့်၊ ခရစ်တော်က တို့ကို ပြောခဲ့တာရှိတယ်။ ငါမပါဘဲနဲ့ လူ၊ ဘဝကို တည်ဆောက်လို့ မရဘူးဆိုတာကို ကျမ်းစာထဲမှာ တိတိ လင်း လင်း ပြောခဲ့ပါတယ်။

ငါသည် စပျစ်စွဲယ်ပင် ဖြစ်၏။ သင်တို့သည် အကိုင်း
အခက်များ ဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍
ငါသည်လည်း သူ၌တည်နေလျှင် သင်တို့သည် အသီး
များစွာ သီးလိမ့်မည်။ အကြောင်းမူကား သင်တို့သည်
ငါ၌ငါ့ကင်းကွာလျှင် မည်သည့်အရာကိုမျှ မတတ်နိုင်
ကြ။ (ယောဟန် ၁၅၇၅)

ခရစ်တော်က ငါနဲ့ကင်းကွာတယ်ဆိုရင် အသီး (fruit) သီးနှင့်ကြမှာ
မဟုတ်ဘူးလို့ပြောတဲ့နေရာမှာ အသီးဆိုတာက ဘာကို ရည်ညွှန်းချင်
တာလဲဆိုတာကို စဉ်းစားဖို့လိုပါတယ်။ ခရစ်တော်ဘူး ဆိုလိုတဲ့
အသီးက ဘာလဲဆိုရင်၊ ကျွန်ုတော်တို့က ခရစ်တော်နဲ့ပေါင်းစပ်ခြင်း
အားဖြင့် ရရှိလာမည့် ဖြူစင်သော လူဘဝ အသက်တာကို ဆိုလိုတာ
ဖြစ်ပါတယ်။ (Cfr. CCC no. 2074)

The fruit referred to in this saying is the holiness of a life made fruitful by union with Christ.

ဝန်လေး၏ ဝင်ပန်းသော သူ့အပေါင်းတို့၊ ငါထံသို့
လာ ကြလေ့။ ငါသည် သင်တို့ကို အားဖြည့်ပေးမည်။
ငါ၏ ထမ်းပိုးကိုယူ၏ ထမ်းလျက် ငါထံမှ သင်ယူကြ
လေ့။ အကြောင်းမှုကား ငါသည် သိမ်မွှေ့၏နှိမ်ချ
သော စိတ်နှုလုံး ရှိ၏။ သင်တို့၏ စိတ်စိညားသည်
လည်း သက်သာ ရာ ရလိမ့်မည်။ (မာတော်း ဘား၂၈-
၂၉၊ လုကာ ၀၀၃၂၀-၂၂)

ခရစ်တော်ရဲနှိတ်ကပတ်တော်ကို ဖတ်ရှုပြီးတော့၊ စာရေးသူအနေနဲ့
ဘယ်လိုခဲ့စားလဲဆိုရင်၊ ခရစ်တော်ဟာ တို့တတွေအတွက် အမြဲတမ်း
အစဉ်သင့် ရှိတယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ခရစ်တော်ဟာ ငါတို့
အတွက် ever ready ရှိတယ်။ ကိုယ်ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့
နေရာမှာ ခရစ်တော်ကို သွားပြီး တွေ့လို့ရတယ်၊ ခရစ်တော်ဆိုကို
ကြိုက်တဲ့ အချိန်မှာ ကြိုက်တဲ့ လိုရာကို တောင်းလို့၊ ပြောပြလို့ ရတယ်။

ဒီခေတ်ကြီးမှာ၊ လူကြီးတစ်မောက်ကို သွားပြီးတွေ့ဖို့ဆိုတာ မလွှယ်
ဘူး။ လူကြီးကိုတွေ့ဖို့အတွက် အချိန် တောင်းရာ ယူရတယ်၊ ဘာဖြစ်
လို့၊ တွေ့ချင်တာလဲ ဆိုတဲ့အကြောင်းအရာတွေကိုပါ ကြိုပြောရတယ်။
နောက်တစ်ခုက၊ ဒီခေတ်ကြီးမှာ သူများကို သွားလည်ရတာလဲ၊ မလွှယ်
ဘူး။ ကိုယ်က သူ့ကို ရှိုးသားသားလေး သွားလည်ပေမယ့် သူက
ကိုယ့်ကို ကြည့်တဲ့အကြည့်က၊ ငွေလာချေးတာလား ဆိုတဲ့အကြည့်နဲ့
ကိုယ့်ကို ကြည့်တာတွေ စာရေးသူ ကြုဖူးတယ်။

ဒါပေမယ့် ခရစ်တော်က အဲလိုမဟုတ်ဘူး၊ ခရစ်တော်ကျတော့ တို့က သူ့ဆီကို သွားလည်ဖို့၊ တောင်းဖို့အတွက် ငါတို့ကို အမြဲမြတ်ခေါ်၊ သွားသင်နေတယ်၊ ခရစ်တော်ပြောတာ ရှုံးတယ်။ “ဝန်လေး၍ ပင်ပန်း သောသူအပေါင်းတို့၊ ငါထံသို့ လာကြလော့၊ ငါသည် သင်တို့ကို အား ပြည့်ပေးမည်။ ငါ၏ထမ်းပိုကိုယျှော် ထမ်းလျက် ငါထံမှ သင်ယူကြလော့၊ အကြောင်းမူကား ငါသည် သိမ်မွေ့၍ နှိမ့်ချေသော စိတ်နှုလုံရှုံး။ သင်တို့၏ စိတ်ဝိညာဉ်သည်လည်း သက်သာရာ ရလိမ့်ပည်။” ဆိုပြီး တို့ကို ခွဲနှင့်အတွက် ပေးနေတယ်။ သူ့ကိုတွေ့ဖို့၊ သူနဲ့စကား ပြောဖို့၊ လက် ဆောင်တွေ၊ အချိန်တွေ မလိုဘူး၊ လိုတာတစ်ခုပဲ ရှိတယ်။

အဲဒါကတော့၊ ကိုယ်က ခရစ်တော်ကို အချိန်ပေးနိုင်ဖို့ပါပဲ။ ခရစ်တော်ဟာ ကိုယ်တော်မြတ်စက္ကရမင်းတူးထဲမှာ ၂၄ နာရီ ရှိနေတယ်။ ခရစ်တော်က ကိုယ်တော်မြတ်စက္ကရမင်းတူးထဲမှာ ၂၄ နာရီ ရှိနေမြင်း ဟာ ငါတို့ လူသားတွေအတွက် အမြတ်များ အစဉ်သင့် ရှိနေမြင်းကို ဖော်ပြတာ ဖြစ်ပါတယ်။

ပထမပည်တော်ဖြစ်တဲ့ ဘုရားရှင်တစ်ဆူအပြင် မည်သည့် သဲ့တဲ့ ကိုမျှ ဘုရားအဖြစ် မဂ်းကွယ်ရဆိုတဲ့ ပည်တော်အပေါ်မှာ ကက်သ လစ်အသင်းတော်ကြီးက မိမိခဲ့ ဘာသာဝင်တွေကို ဘယ်လို သွားသင် ပေးနေလဲဆိုတာကို တစ္ဆောင်း လေ့လာကြည့်ရအောင်။ ဘုရား သခင်အပေါ်မှာ ထားရှိတဲ့ ကိုယ့်ရဲ့ယုံကြည်ခြင်းကို ထိပါးစေမယ့် အရာတွေအားလုံးကို ရှောင်ကြုံရမယ်။ ကျွန်တော်တို့ကို ချစ်တဲ့

အကြောင်းကို မိမိတို့ကို ဖော်ထုတ်ပေးတဲ့ ဘုရားရှင်ထံမှာ မိမိတို့ဘဝရဲ့ အသက်တာတစ်ခုလုံးဟာ မှုခိုနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် စိန် ပေါ်လျှော့တဲ့ နာခံသောယုံကြည်ခြင်း (ဘုရားကို နာခံခြင်းဖြင့် ယုံကြည်ခြင်း) Obedience of faith ဖြင့် ဘုရားကို ကျွန်တော်တို့ ဟာ ယုံကြည်ဖို့ တာဝန်ရှိကြပါတယ်။ (ရောမ ၁၆: ၂၆)

ဘုရားကို လျှစ်လှော်ခြင်းဟာ ခရစ်ယာန်တစ်ယောက်ရဲ့ ယုံကြည်ခြင်း၊ ပျက်စီးခြင်းအစ ဖြစ်ပါတယ်ဆိုပြီး စိန်ပေါ်လှော်က ကျွန်တော်တို့ကို သွားသင်ပေးနေတယ်။ (ရောမ ၁၁:၁၈-၃၂) ဘာဖြစ်လို့လဲဆိုတော့၊ ကျွန်တော်တို့ရဲ့ တာဝန်ဟာ ဘုရားကို ယုံကြည်ဖို့နဲ့ ဘုရားကို သက်သေခံဖို့ပဲ ဖြစ်လို့ပါ။

Ignorance of God is the principle and explanations of all moral deviations. Our duty toward God is to believe in him and to bear witness to him. (Cfr. Rom 1:18-32)

ဘုရားသခင်အပေါ်မှာ ထားရှိတဲ့ ကိုယ့်ရဲ့ယုံကြည်ခြင်းကို ထိပါးစေမယ့် အရာတွေအားလုံးကို ရှောင်ကြည်ရမယ်။ ယုံကြည်ခြင်းကို ထိပါးစေတဲ့အရာတွေ (၉ ခု) ရှိပါတယ်။ (Cf. CCC no. 2087-2094)

အဲဒါတွေကတော့-

၁- ဘုရားရဲ့နှုတ်ကပတ်တော်ကို သံသယရှိခြင်း (Doubt)

- ၂- အမှန်တရားကို လျစ်လှေ့ခြင်း (Neglectence)
- ၃- စိတ်ခါတ်ကျခြင်း (Despair)
- ၄- မှားယွင်းသောအယူအဆ (Presumptions)
- ၅- ဖာသီဟာသာနေထိုင်ခြင်း (Indifference)
- ၆- ကျေးဇူးကန်းခြင်း (Ingratitude)
- ၇- မသီကျိုးကျွဲ့ပြေခြင်း (Lukewarmness)
- ၈- ဝိဉာဉ်ရေးရာမှာ ပျင်းစီခြင်း (Acedia)
- ၉- ဘုရားသခင်ကို မှန်းတီးခြင်း (Hatred of God)

(၁) ဘုရားရဲ့နှိတ်ကပတ်တော်ကို သံသယရှိခြင်း (Doubt)

ဘုရားရဲ့နှိတ်ပတ်တော်ကို သံသယရှိတယ်ဆိုတာက ကိုယ့်ရဲ့စိတ်ထဲမှာ “ဘုရားပြောတာ ဟုတ်မှဟုတ်ပါ မလား” ဆိုပြီး ဘုရားသခင်ကို တထစ်ခု မယုံကြည်နိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ၊ ဘုရားသခင်ပြော ထားတဲ့ ကောင်းကင်နိုင်ငံတော် Heaven ဆိုတာ တကယ်ရော ရှိပါမလား၊ ဘုရားသခင်ဆိုတာ တကယ်ရှိပါမလား ဆိုတဲ့ သံသယစိတ် တွေဟာ ဘုရားအပေါ်မှာ ထားရှိတဲ့ မိမိရဲ့ယုံကြည်ခြင်း တွေကို ဖျက်ဆီးစေတာ ဖြစ်ပါတယ်။ နောက်တစ်ခုက်ကတော့၊ ကက် သလစ်အသင်းတော်ရဲ့သွှန်သင်ချက်တွေ the doctrinal teaching of Catholic Church အပေါ်မှာ မယုံကြည်တာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

ဥပမာ ပြောရရင်၊ အမိမယ်တော်သခင်မဟာ စီဉာဉ်ရောကိုယ်ခန္ဓာ နှစ်ခုစလုံးဖြင့် ကောင်းကင်နိုင်ငံတော်ကို သယ်ဆောင် ခြင်းခံရတယ် The Assumption of Mary ဆိုတာကို ယုံကြည့်ဖို့ အတွက် ကက်လစ် အသင်းတော်က မိမိရဲ့အသင်းဝင် ကက်သလစ်ဘာသာဝင်တွေကို သွွှန်သင်ပေးထားတာကို မိမိက “အသင်းတော်ပြောတာ ဟုတ်မှ ဟုတ်ပါမလား” ဆိုပြီး အသင်းတော်ကြီးရဲ့ သွွှန်သင်ချက်ကို တထစ်ချ မယုံကြည်နိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။

သံသယ *soubt* ရှိတယ်ဆိုတာက တကယ်တော့၊ ဘုရားရဲ့စကားနဲ့ အသင်းတော်ရဲ့သွွှန်သင်ချက်တွေကို ချက်ချင်း လက်မခံချင်း စဉ်းစားတာ hesitate လုပ်တာကို ဆိုလိုတာ ဖြစ်တယ်။ နောက်မှ တဖြည့်ဖြည့်း လက်ခံ မယ်ဆိုတဲ့ သဘောကို သက်ရောက်ပါတယ်။

J။ အမှန်တရားကို လျှစ်လှော်ခြင်း (Neglecence)

ဒါပေမယ့် သံသယ *soubt* ရှိခြင်းထက် ဆိုးတာတစ်ခုကတော့၊ ဘုရားနဲ့ အသင်းတော်ရဲ့သွွှန်သင်ချက်တွေ ကို အသိရှိရှိ လုံးဝဆန့်ကျော်၏ ပြင်းပယ်ခြင်း incredulity ပဲ ဖြစ်ပါတယ်။ အသိရှိရှိ ဆန့်ကျော်ပြင်းပယ်တယ် willful refusal, neglecence ဆိုတာက နောက်လည်း လုံးဝလက်ခံမှာ မဟုတ်တော့ ဘူးဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။

ဥပမာပြောရရင်၊ အမိမယ်တော်သခင်မဟာ အပြစ်ရင်း ပရှိဘူး The Immaculate Conception of Mary ဆိတာကို ယုံကြည်ဖို့ အတွက် ကက်လစ်အသင်းတော်က မိမိရဲကက်သလစ်ဘာသာဝင်တွေကို သွန် သင်ပေးထားတာကို မိမိက “လုံးဝ မဖြစ်နိုင်ဘူး” ဆိုပြီး အသင်းတော် ဖြော်ရဲ့ သွန်သင်ချက်ကို လုံးဝပြုးပယ်ဆန့်ကျင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။

၃။ မိတ်ပါတ်ကျေခြင်း (Despair)

ဘုရားကိုယ့်တဲ့ ခရစ်ယာန်တစ်ယောက်အနေနဲ့ ဆိုရင်၊ မိတ်ပါတ် မကျ သင့်ဘူး၊ မိစကားကို ပြောရတာ လွယ်တယ်၊ ဒါပေမယ့် နေ့စဉ်ကြား၊ တွေ့ရတဲ့ ဘဝရဲခါးသီးတဲ့ အခက်အခဲတွေနဲ့ ချိမြန်တဲ့ အဆင်ပြေားတွေ ပေါ် မူးတည်ပြီးတော့၊ ပျော်သလှည့်၊ ငိုသလှည့်တော့ ရှိကြတယ်။ အမေရိကန် သမ္မတသစ် အဖြစ် ကျမ်းကျိုန်တဲ့ ဘရတ်အိုဘားမားက မိမိရဲ့ အမေရိကန် ပြည်သူတွေကို အပြီးနဲ့ နှိတ်ဆက်နေတဲ့ အချိန်မှာ စီးပွားရေးကျလို့၊ မိတ်ပါတ်ကျေပြီး မိမိကိုယ်ကို သတ်သေတဲ့ ဂျာမန် စီးပွားရေးသမားဘဝဟာလည်း မယုံနိုင်စာရာတွေပါ။ သေချာတဲ့ နေ့ ရက်ကို မသိကြပေမယ့်၊ သူ့နဲ့ အလောင်းကိုတော့ ၂၀၀၉၁၄၉၆၇၅၉ ဖိုရာလ ၄ ရက်နေ့မှာ မီးရထားလမ်း တစ်ခုအနီးမှာ တွေ့ရှိကြပါတယ်။ အသက် ၇၄ နှစ် ရှိပြီး ဖြစ်တဲ့ ဂျာမန်စီးပွားရေးသမားဖြစ်သူ အခေါ်ပဲတ်ကလ်ဟာ ၂၀၀၈ခုနှစ်တိုင်းက ယူရှိ သန်း ၄၀၀ ရာကျော် ချမှတ်သာ တဲ့သူ ဖြစ်ပါတယ်။ သူဟာ ဝက်ကွန်းကားထုတ်လုပ်တဲ့ ကုမ္ပဏီကို လုပ်

ကိုင်သူဖြစ်ပြီး သူရဲ့ကုမ္ပဏီမှာ ဝန်ထမ်းပေါင်း တစ်သိန်းတိတိ ရှိတယ
လို. ဆိုကြပါတယ်။ သူဟာ ကမ္ဘာအချမ်းသာဆုံး လုပောက် ပေါင်းပါတယ်။

ဒါပေမယ့် ၂၀၀၈ ခုနှစ်ကနေ ဖြစ်ပေါ်လာတဲ့ ကဗ္ဗာဘဏ္ဍာဇာ အကျပ် အတည်းတွေနဲ့ ဆုံးရှုံးမှုတွေကြောင့် မိမိကိုယ်ကို သတ်သေသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့၊ သူဟာ စိတ်ဝါတ်ကျလို့ပဲ ဖြစ်ပါတယ်။ သူ သေသွားတော့၊ သူမှာ သားသမီး င့် ဦးနဲ့ သန်းနဲ့ချိတဲ့ အကြေး တွေကိုသာ ချုပ်ထားခဲ့နိုင်တော့တယ်။ တကယ်တော့ စိတ်ဝါတ်ကျ ခြင်း Despair ဟာ ဘုရားရဲ့အကြောင်နာ God's love၊ ဘုရားရဲ့အခွင့် လွတ်ခြင်း God's forgiveness နဲ့ ဘုရားရဲ့ တရားမှုတွေခြင်း God's justice တို့ကို ဆန့်ကျင်နေခြင်း ဖြစ်ပါတယ်။

ဘုရားသခင်ဟာ စိတ်ပါတ်ကျနေတဲ့လူကို ကယ်တင်လို့ မရနိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဘုရားက ငါ့ကို ကျညိုနိုင်တယ်ဆိုတဲ့ယုံကြည် ချက်၊ ဘုရားအပေါ်မှာ မွော်လင့်ချက် ဖရှုတော့ဘဲ စိတ်ပါတ်ကျနေလို့ပဲ ဖြစ်ပါတယ်။ ယုဒ္ဓအစ်ဂရှုလည်း ခရစ်တော်ကို ရောင်းစားတဲ့နောက် ပိုင်းမှာ သူ၊ အမှားကို သိပေမယ့် နောင်တရပြီး ခရစ်တော်ဆီကို ပြန် မလာဘဲ စိတ်ပါတ်ကျသွားပြီး နောက်ဆုံးတော့ မိမိကိုယ်ကို သတ်သေ သွားတယ်။

ဆိုလိုတာက ဘုရားက သူ့ကို ကယ်ဖို့ သူက ဘုရားကို အချိန်မပေး
တော့တဲ့အတွက် ဘုရားက သူ့ကို မကယ်တင်နိုင်တော့ဘူး။ အဲဒီတော့
စိတ်ဓါတ်ကျတဲ့ သူဟာ ဘုရားအပေါ်မှာ အယုံအကြည် မရှိတော့တဲ့
သူတွေ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင်၊ စိတ်ဓါတ်ကျတဲ့
သူဟာ မိမိရဲ့ ကယ်တင်ခြင်းကို ဘုရားသခင်ဆိုကနေ ရရှိမယ်ဆိုတဲ့
မျှော်လင့်ချက်တွေ ကင်းမဲ့နေခြင်း၊ ကုန်ခန်းနေခြင်းသာ ဖြစ်ပါတယ်။

Despair means man ceases to hope for his personal salvation from God for help in attaining it or for the forgiveness of his sins.

၄- မှားယဉ်းသောအယူအဆ (Presumptions)

မှားယဉ်းသောအယူအဆ ဆိုတဲ့နေရာမှာ အယူအဆ (၂) မျိုး ရှိပါ
တယ်။ အဲဒီတွေကတော့ (က)၊ ဘုရားမပါဘူးနဲ့ ကိုယ့်ဟာကိုယ် ကယ်
တင်ခြင်းကို ရနိုင်တယ်ဆိုတဲ့အယူအဆနဲ့ (ခ) မိမိကိုယ်ကို မပြောင်းလဲ၊
မကြိုးစားဘဲ ဘုရားက အခွင့်လွှတ်နိုင်တယ်ဆိုတဲ့ အယူအဆတွေ
ဖြစ်ပါတယ်။ အဲဒီတော့၊ ပေးခွန်းတစ်ခုရှိတာက၊ ကိုယ့်လိုချင်တဲ့ ကယ်
တင်ခြင်းက ဘယ်လိုမျိုး ကယ်တင်ခြင်းလဲ ဆိုတာပါပဲ။ ဘုရားသခင်
ဆိုက လာတဲ့ ကယ်တင်ခြင်းဆိုရင်တော့၊ ဘုရားပါမှ ရမှာပေါ့။ ကိုယ့်
ဟာကိုယ် ကြိုးစား ပြီး ဘုရားကို အားမကိုးဘူးဆိုရင်၊ ဘုရားသခင်ပေး
တဲ့ ကယ်တင်ခြင်းတော့ ရမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့၊
ဘုရားသခင်ဆိုကနေ လာတဲ့ ကယ်တင်ခြင်းဆိုတာက ဘုရားက ပေးမှာ

ရှိခိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု မပါဘဲ၊ ဘုရားရဲ့ကယ်တင် ခြင်းကို ရရှိမယ်ဆိုပြီး ယူဆတာဟာလည်း မှားပါတယ်။ ထမင်းဆာလို့ စားဖို့ ခူးပေးထားတဲ့ ထမင်းကို မစားဘဲ ထိုင်ကြည်နေခဲ့နဲ့ တော့၊ ဘယ်လို လုပ် ပိုက်ပြည့်မှာလဲ။ ပိုက်ပြည့်ချင်တယ် ဆိုရင်တော့၊ ကိုယ်ကိုယ်တိုင် စားမှုပဲ ပိုက်ပြည့်မှာ ဖြစ်ပါတယ်။ ဘုရားပေးတဲ့ ကယ်တင်ခြင်းကို ရရှိချင် ရင်တော့၊ ဘုရား သွေ့နှင့်ပေးထားတဲ့ လမ်းစဉ်ကိုတော့ ကိုယ်ကိုယ်တိုင် လျှောက်ရမှာ ဖြစ်ပါတယ်။

၅- မာသီဖာသာနေထိုင်ခြင်း (Indifference)

ဘုရားရဲ့မေတ္တာတော်ကို ယုံကြည်နေတဲ့ ခရစ်ယာနှင့်တစ်ယောက်ရဲ့ ယုံကြည်ခြင်းဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာတော်ကို ထောက်ချွဲ စဉ်းစားဖို့ နေသူ ဖြစ်ကြရမယ်။ ခရစ်ယာနှင့်တစ်ယောက်က မာသီဖာသာ နေထိုင် (Indifference) နေတယ်ဆိုတာက ဘုရားရှင်ရဲ့ တန်ခိုးအာနှင့်ဘော်တွေကို ပြင်းပယ်ခြင်းနဲ့ တောင်းမြတ်တော်မှုခြင်းတို့ကို စဉ်းစားဖို့ ပျက်ကွွက်နေခြင်း ပြစ်တယ်လို့ အသင်းတော်က သွေ့နှင့်ပေးထားပါတယ်။ (Cfr. CCC no. 2094)

၆. ကျေးဇူးလွတန်းခြင်း (Ingratitude)

ဗဟာလို့ ဆိုရိုးစကား တစ်ခုရှိပါတယ်။ အဲဒါကတော့၊ တစ်လုတ် စားဖူး၊ သူ့ကျေးဇူးတဲ့။ ရန်ကုန်က်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလိစ်

ဘိုက ကျွန်ုပ်ကို အမြတ်မီသွန်သင်ပေးတာ တစ်ခုရှိပါတယ်။ အဲဒါက တော့ သူများကို အမြပဲ ကျေးဇူးတင်တတ်သူဟာ သန့်ရှင်းတဲ့သူ ဖြစ်တယ် A grateful person is a holy person ဆိုပြီး အမြတ်ပေးတယ်။ သဘောကတော့၊ ကျေးဇူးမှုမတင်တတ်တဲ့သူဟာ သန့်ရှင်းတဲ့ သူ မဟုတ်ဘူးဆိုတာကို ပြပါတယ်။

တရက်တော့၊ လူတစ်ယောက်က သေရေးရှင်ရေး ပြသာနာတစ်ခုကို ကြုံလို့ ငွေ့နှစ်သိန်းတိတိ ကူညီပို့၊ ကျွန်ုပ်ကို အကူအညီ လာတောင်းပါ ဘယ်။ ကိုယ်က သူ့ကို ငွေ့နှစ်သိန်းတိတိ ကူညီပါတယ်။ ကူညီတာ တောင်မှ ပြန်မပေးပါနဲ့တော့၊ အပြီး ကူညီလိုက်တာ ပါလို့ ပြောလိုက်ပါတယ်။ အဲဒါနဲ့ သူက ကျွန်ုပ်ကို ဘာပြန်ပြောမယ် ထင်သလဲ၊ ကျေးဇူးပဲလို့တောင် မပြောဘူး။ အဲဒီငွေ့ကို ယူပြီး ထွက်သွားတယ်။ ကြည့်စမ်း၊ မိဘကပဲ မသင်ပေးတာလား၊ သူကပဲ မသိ တတ်တာလား။ ကျောင်းပဲ မတက်ဖူးတာလား မသိတော့ဘူး။ ကျွန်ုပ်တော်ထင်တာက၊ ကျေးဇူးအများကြီးတင်လိုက်တာ ဆိုပြီး ပြန်ပြော မယ်ထင်တာ။

တကယ်တော့၊ ဘူရားသခင်ဟာလည်း ကျွန်ုပ်တော်တို့ ဆိုကနေ ကျေးဇူးတင်စကားတွေကို ကြားချင်တဲ့သူပါ။ ခရစ်တော်က အန္တသည် ၁၀ ယောက်ကို ကုသပေးပါတယ်။ အဲဒီအန္တသည် ၁၀ ယောက်တွေဟာ ပိမိတို့ အန္တရောဂါတွေ ပျောက်သွားတဲ့အခါမှာ ခရစ်တော်ဆိုကို ပြန်လာပြီး ကျေးဇူးလာတင်တာ ဘယ်နှစ်ယောက်ရှိတုံ့နှုန်း။ ၁၀ ယောက်စလုံးက ခရစ်တော်ကို လာပြီး ကျေးဇူးတင်ကြလား။ မတင်ကြပါဘူး။

အဲဒီ ၀၀ ယောက်ထဲကန္တ၊ တစ်ယောက်ပဲ ခရစ်တော်ဆီကို ပြန်လာပြီး တပည့်တော်ရဲ့ အနှစ်ရောဂါကို ပျောက်အောင် လုပ်ပေးတဲ့ အတွက် ကိုယ်တော့ကို အများကြီး ကျေးဇူးတင်တယ်လို့ လာပြောပါတယ်။ အဲဒီအခါမှာ ခရစ်တော်က သူ့ကို ဘာပြန်ပြောသလဲဆိုရင်၊ ကျော်တဲ့ ကိုးယောက်က ဘယ်မှာတုန်း ဆိုပြီး သူ့ကို မေး လိုက်ပါတယ်။

အဲဒီတော့၊ ကျေးဇူးတန်းခြင်း (၁) ကျေးဇူးမတင်တတ်တဲ့ သူဟာ ခရစ် တော်ရဲ့ ချုပ်ခြင်းမေတ္တာတော်ကို အသိအမှတ် မပြုချင်သူဖြစ်သလို့၊ ခရစ်တော်ဆီကို ပြန်လာပြီး သူ့ကို အမြတ်များချစ်ပို့ရန် ခြင်းဆန်နေသူ ဖြစ်ပါတယ်။

Ingratitude person fails or refuses to acknowledge divine charity and to return him love for love. (Cfr. CCC no. 2094)

၃- တက်ကြွေ့မှုပရီခြင်း (Lukewarmness)

အင်လိပ်လို့ နားလည်တဲ့ ဝေါဟာရတစ်ခုကို ပမာဏကားလို့ ဘာသာ ပြန်တဲ့ အခါမှာ တည့်တည့်ပြန်လို့ မရတာတွေ ရှိပါတယ်။ ဒါပေမယ့် ချုင်းလို့ ဘာသာပြန်တဲ့ အခါမှာတော့ တည့်တည့်ပြန်လို့ ရတဲ့ ဝေါဟာရ တွေ ရှိပါတယ်။ ပြောရရင် ဝေါဟာရဘက်မှာ မပြည့်စုံမှုတွေ ရှိနေတယ် ဆိုတာပါပဲ။ Lukewarmness ဆိုတာကို ပမာဏကားလို့တော့၊

တက်ကြွဲမှု ကင်းမဲ့ခြင်းလို့ စာရေးသူက ဒီစာအပ်မှာတော့ ဘာသာမြန် ဆိုထားပါ တယ်။ တကယ်တော့ ဒီအင်လိပ်ဝါယာရဟာ လုပ်ရမှာကို သိရက်နဲ့ မလုပ်ချင်သေးတာ၊ လုပ်ချင်သလို မလုပ်ချင်သလို ဖြစ်နေ တာကို ဆိုလိုတာ ဖြစ်ပါတယ်။ မတက်ကြွဲဘူးဆိုတာက ပျော်းလို့လဲ ဖြစ်နိုင်တယ်၊ နေမကောင်းလို့လဲ ဖြစ်နိုင်တယ်။ တစ်ခါတလေကျတော့ ပျော်းလို့ ဘုရားတရားကို မလုပ်ချင်တာ ရှိသလို၊ နေမကောင်းလို့ ကောင်းမှုကုသိုလ်တွေကို မလုပ်ချင်တာ၊ မလုပ်နိုင်တာ ရှိတတ်တယ်။

မတက်ကြွဲဘူး Passive ဖြစ်တယ်ဆိုတာက ပျော်းရိခြင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ အဲဒီတော့ မတက်ကြွဲတဲ့လူ၊ ပျော်းတဲ့လူဟာ ခရစ်တော်ရဲ့ ချစ်ခြင်း မေတ္တာတော်ကို တုံ့ပြန်ဖို့ တွန်းဆုတ်နေသွားဖြစ်သလို ခရစ် တော်ရဲ့ ချစ်ခြင်းမေတ္တာတော်ကို မသိသလို နေထိုင်နေတဲ့ ခရစ်ယာန် လို့ ဆိုရမှာ ဖြစ်ပါတယ်။ စာရေးသူလဲ ပျော်းဖူးပါတယ်။ တစ်ခါတလေ ကျရင် အိပ်ရာ ဝင်ခါနီးမှာ ဘုရားစင်ရှေ့မှာ အူးထောက်ဖြိုး ဆု တော်ဗို့ သိပေမယ့် အူးထောက်ဖို့ ပျော်းတာနဲ့ ကုတင်ပေါ်မှာပဲ လဲလောင်းရင်း ညမေတ္တာကို ဆိုတတ်ပါတယ်။ စာဖတ်သွာလဲ စာရေးသူလို့ ဖြစ်ဖူးပါယ် လို့ ထင်ပါတယ်။

Lukewarmness is a hesitation or negligence in responding to divine love; it can imply refusal to give oneself over to the prompting of charity. (Cfr. CCC no. 2094)

၈- ဝိညာဉ်ရေးရာမှာ ပျင်းစီခြင်း (Acedia)

ဘုရားတရားဆိုတာ လူ့ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ဘုရားတရားရှိခြင်း ဟူသည် လူ့အသက်၊ လူ့အတတ် ပညာနဲ့ မသက်ဆိုင်သလို၊ လူ့ခဲ့စည်းစိမ်တွေနဲ့လဲ မပတ်သက်ပါဘူး။ တကယ်တော့ ဘုရားတရားရှိတယ်ဆိုတာက ကိုယ်က ဘုရားသခင်ရဲ့ ကြီးမားတဲ့ချစ်ခြင်းမေတ္တာတော်ကို ကိုယ့်ဘဝထဲမှာ ကြုံတွေ့၊ ခံစားဖူးမှ သာလျှင် ဘုရားသခင်ကို ကိုယ့်ဘဝထဲမှာ ရှာဖွေ၊ တွေ့ရှိ သိရှိလာမှာ ဖြစ်ပါတယ်။ ဒါကိုမှ စစ်မှုနဲ့တဲ့ တရားကို တွေ့ရှိခြင်းလို့ ခေါ်ရမှာ ဖြစ်သလို၊ အဲဒီကိုယ့်ဘဝမှာ တွေ့ရှိလာတဲ့ တရားရဲ့အရသာကို ဘယ် သူကဗျာ ဝင်ရောက်ဖျက်ဆီးလို့ မရရှိင်တော့ဘူး။ ကိုယ်ကိုယ်တိုင် ဖျက်မှု သာလျှင် မိမိရဲ့ ဘုရားစိတ်တရားစိတ်ဟာ ပျက်ဆီးနိုင်မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့၊ ကိုယ့်ဘဝမှာ တွေ့ရှိတဲ့တရားက ဘဝကို ရင်းပြီး ရရှိလာတဲ့ အဖြစ်အပျက် ဖြစ်နေလို့ပါပဲ။ တကယ်တော့၊ ဘုရားတရားရှိနေခြင်းအသက်တာသည် ကြမ်းတမ်းခက်ထန်ပြီး ရှုပ်တွေ့ ပွဲလီနေတဲ့ လူ့ဘဝအသက်တာကို ဘုရားအပေါ် ယုံကြည်မှုရှိစွာဖြင့် ရှင်သန်နိုင်ရန် ရဲရင့်ခိုင်မာပြတ်သားသော စိတ်ခါတ်ကို မွေးထုတ်ပေးသည်။

The spirit of faith to God gives us courageous and decisive motivation to live out one's life with faith in God amid full of difficulties and perilous environment.

မြန်မာနိုင်ငံကို လာရောက် သာသနာပြုခဲ့ကြတဲ့ ပြင်သစ်ဘုန်းတော်ကြီးတွေ၊ အမေရိကန်ဘုန်းတော်ကြီးတွေ၊ ဒီတလိဘုန်းတော်ကြီးတွေနဲ့၊ ကိုလဲဘန်ဘုန်းတော်ကြီးတွေကို အထူးလေးစားဂုဏ်ပြုပါတယ်။ ဒီရှေ့ဦး သာသနာပြုတွေဟာ မတူညီတဲ့ယဉ်ကျေးမှု၊ ကွဲပြားတဲ့ ဘာသာစကား၊ ပြောင်းလဲသွားတဲ့စားသောက်ပုံ တွေနဲ့၊ ခေတ်နောက်ကျတဲ့ အုပ်ချုပ်ရေး စနစ်တွေ အပါအဝင် ဘုရားသခင်ကို မသိကြသေးတဲ့ နတ်ကိုးကွယ်သူတွေအကြားမှာ ရောက်ရှိလာပြီး၊ ကုန်းသဏ္ဌာန်၊ ရေသဏ္ဌာန် အနစ်နာခံ၊ အသေခံကာ ကျွန်းတော်တို့တွေကို ခရစ်တော်အကြောင်းကို ဟောပြောသွန်သင်ပေးခဲ့ကြတဲ့ ဖြစ်ရပ်ကိုကြည့်ရင်၊ ဒီနိုင်ငံခြား ကက်သလစ်သာသနာပြုဘုန်းတော်ကြီးတွေဟာ ဘုရားကို မိမိတို့ရဲ့အသက်တာမှာ တကယ်တွေ့ရှိခဲ့ကြတာမို့၊ အဲ့ဗုံးမံပေး၊ စွဲ့မလျှော့တဲ့ လုံးလတွေနဲ့၊ ခရစ်တော်ရဲ့ဒေသနာတော်ကို တောင်ပေါ်မြေပြန့်မကျုန် ဟောပြောခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်က ဘာကို ပြသလဲဆိုရင်၊ ဘုရားတရားရှိတဲ့သူတွေဟာ ဘုရားရယ်၊ တရားရယ်ကို ကိုယ်ဘဝရဲ့ ရှင်သန်ခြင်းအဓိပါယ်အဖြစ် ခံယူတွေ့ရှိ သိမြင်လာပြီး၊ အဲဒီလူဘဝဟာ ဘုရားအသက်တာ၊ တရားအသက်တာ ဖြစ်လာတယ်။ အရာရာကို အကောင်းအားဖြင့် ရင်ဆိုင်ရဲတဲ့ခွန် အားတွေ့ကိုပါ ရရှိခံစားလာကြပါတော့တယ်။

အဲဒီတော့၊ ဝိညာဉ်ရေးမှာ ပုံင်းတယ်ဆိုတာက၊ ကက်သလစ်အသင်းတော်ရဲ့သွန်သင်ချက်ရှိထောင့်ကနေ ပြောမယ်ဆိုရင် ခရစ်တော်ဘုရား

က ပီမိုဒ်နောက်လိုက်သားတွေရဲ ကယ်တင်ခြင်းအတွက် ဖန်တီးတည်
ထောင်ပေးခဲ့တဲ့ စက္ကရမင်းတူး (ဂျပါး) တွေထဲက အိပ်တော်မြေခြင်း စက္ကရ
မင်းတူးနဲ့ ကိုယ်တော်မြေတော်စက္ကရမင်းတူးတွေကို တန်ဖိုးမထား ခြင်းလို့
ဆိုရမှာ ဖြစ်ပါတယ်။ တကယ်တော့ ကိုယ်တော်မြေတော်စက္ကရမင်းတူးဟာ
ကက်သလစ် ခရစ်ယာန်တစ်ဦးရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ကိုယ်တော်မြေတော်စက္ကရမင်းတူးထဲမှာပဲ ရှင်သန်း
ထွားသွားကြရမှာ ဖြစ်ပါတယ်။

အခန်း (၅) ဘဝတံဆိပ်နဲ့ဘဝတန်ဖိုး

ခရစ်ယာန်တစ်ယောက်ဆိုတာထက် ကက်သလစ်ခရစ်ယာန်ဘာသာ ဝင် တစ်ဦးအနေနဲ့ တို့ဟာ ဘုရားဖန်ဆင်းပေးထားတဲ့ ဟောဒီကဗ္ဗာ ကြီးထမှာ အသက်ရှင်လှပ်ရှားနေတဲ့အချိန်မှာ ကက်သလစ်ခရစ်ယာန် တစ်ဦးရဲ့ တံဆိပ်နဲ့တန်ဖိုးကို ဘယ်လို ရှင်သန်ရမလဲဆိုတာကို ဆက်လက်ပြီး ဝေမျှလိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၄ခုနှစ်တုန်းကနေ အမေရိကန်နိုင်ငံမှာ ဟိုးလေးတော်ဪ ဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုကတော့ လိုင်တူလက်ထပ်ခြင်း Gay Marriage ဆိုတဲ့ အိမ်ထောင်ရေးကိစ္စအကြောင်း ဖြစ်ပါတယ်။ ဒါလိုင်တူလက်ထပ်ခြင်း/လိုင်တူလိုင်ဆက်ဆံ Homosexual relationship ခြင်းဆို

တဲ့အတွေးအခေါ်ဟာ ဖွံ့ဖြိုးလွန်းလို့ တိုးတက်နေတဲ့ လူ့အဖွဲ့ အစည်း တွေ့မှာ စတင်ရှင်သန်လာရာကန် အခုံဆိုရင် အမေရိကန် နိုင်ငံများဆိုရင် သမ္မတ အိုဘားမားက ၂၀၀၉ ခုနှစ်မှာတော့ လိုင်တူ လက်ထပ်ခြင်း နဲ့ လိုင်တူလိုင်ဆက်ဆံခြင်းတွေကို နိုင်ငံသားများ ရပိုင်ခွင့် Civil Rights ဥပဒေအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ပုဂ္ဂလွန်တော်မူပြုဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး စတိယမြောက်ဖွန့်ပေါ်လာ လိုင်တူလက်ထပ်ခြင်းနဲ့ လိုင်တူလိုင်ဆက်ဆံခြင်းတွေဟာ စက်ဆပ် ဖွေယူရာ ကိုယ်ကျင့်တရားဖောက်ပြန်မှုနဲ့ ဘုရားရှင်က လိုလားသော လက်ထပ်ခြင်းစက္းရမင်းတူးရဲ့ ပင်ကိုယ်သဘာဝကန် သွေဖယ်သွားတဲ့ မှားယွင်းတဲ့ကျင့်စဉ်ဆိုပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ပါတယ်။ ဒါကို မကျေ နပ်ကြတဲ့ လိုင်တူအခွင့်အရေးဝါဒီတွေက ဗာတီကန် နှစ်းတော် ရှိ ပုပ်ရဟန်းမင်းကြီးများရှေ့ကို သွားကြပြီး No Taliban, No Vatican ဆိုတဲ့ “တာလီဘန်မရှိတော့ဘူး၊ ဗာတီကန်လည်း မလိုတော့ဘူး” ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ကာ ရဟန်းမင်းကြီးကို ဆန္ဒပြုခဲ့ကြပါတယ်။ ဒါပေမယ့် ပုပ်ရဟန်းမင်းကြီးကတော့ သူ့ရဲ့သွေန်သင်ချက်ကို လုံးဝမြဲပြုပြင်ဘူး။ ကက်သလစ်အသင်းတော် ရဲ့သွေန်သင်ချက်ဟာ ကမ္မာတည် တရွေ့လည်း ပြုပြင်မှာ မဟုတ်ဘူး။ ဒါဆိုရင် ကက်သလစ်အသင်းတော်ရဲ့ လက်ထပ်ခြင်းစက္းရမင်းတူးနဲ့ပတ်သက်ပြီး သွေန်သင်ချက်က ဘယ်လိုရှိလဲဆိုတာကို အနည်းငယ် ဖော်ပြုလိုပါတယ်။

လက်ထပ်ခြင်းနဲ့ပတ်သက်ပြီးတော့ ကျမ်းစာထဲမှာ တွေ့ရတာကတော့ ဘုရားရှင်ဟာ လက်ထပ်ထိမ်းမြား ခြင်းမပ်လာကို အမျိုးသားနဲ့အမျိုးသမီးများအတွက် ဖန်တီးပေးခဲ့ခြင်းဖြစ်ပြီး သားသမီးတွေကိုပါ အများကြိုးမွေးဖွားကြဖို့ ဘုရားသခင်ဟာ လင်မယားတွေကို အပိန့်တော်ရှိပါတယ်။ (ကမ္မားဦး ကျမ်း ၃၂-၂၈)။ ဒါဆိုရင် အိမ်ထောင်သည်ဘဝနဲ့ လက်ထပ်ခြင်းဆိုတဲ့ ဝေါဟာရတို့ရဲ့ မူရင်းဘာသာ စကားကို လေ့လာကြည့်ရအောင်။

အိမ်ထောင်သည်ဘဝလို့အနက်ရတဲ့ Matrimony ဟာ လာတင်းစကား ဖြစ်တဲ့ Mater ကနေ ဆင်းသက်လာတာဖြစ်ပြီး မိခင် သို့မဟုတ် အမေ Mother လို့ အဓိပ္ပာယ်ရပါတယ်။ အမျိုးသမီးကို အမေဖြစ် အောင်လုပ်ခြင်း၊ အမျိုးသမီးကို ကလေးမွေးခိုင်းခြင်း ဖြစ်ပါတယ်။

Matrimony is a word that comes from the Latin: *Mater*, mother. This is because the first end of marriage is to make the maid a mother, generating children.

လက်ထပ်ခြင်း Marriage ဆိုတဲ့ လာတင်းစကားကနေဆင်းသက်လာတာ ဖြစ်ပြီး ခုံတွဲနှစ်ဦးက ချုပ်ဆိုသော စာချုပ် contract made by the couple လို့ အဓိပ္ပာယ်ရပြီးတော့ တစ်ယောက် နဲ့တစ်ယောက် ပုံပိုးကူညီကြပြီး ရှိမြေကျပေါင်းသင်းဖို့ အတွက် လင်နဲ့မယားတို့ ပြုလုပ်သော ကျမ်းသစ္ာ ကျိုန်ဆိုခြင်း ဖြစ်ပါတယ်။

Marriage, from the Latin *maritare*, to wed, marry, give in marriage, refers to the contract made by the couple. It is a mutual alliance they enter into when they swear to support one another and be together to the end of their lives. This is the reason why the ring the spouses exchanged in the wedding is also called *alliance* in some languages. It is to remind them of their oath.

“ ဘုရားရှင်သည် အမျိုးသားနဲ့ အမျိုးသမီးတို့ကို အတူတက္ခဖန်ဆင်းပြီး သူတို့နှစ်ဦးအား တစ်ဦးစိုးတွက် ရည်ရွယ်ခဲ့သည်။ ” (Cfr. CCC. 371)

နောက်ပြီးတော့ “ လက်ထပ်ထိမ်းမြားခြင်းစက္ကရမေးတူးဆိုသည်မှာ စက္ကရမေးတူးတစ်ပါးဖြစ်ပြီး ဆေးကြာခြင်းခံယူပြီးသော ယောက်ဌားနှင့် မိန်းမတို့စပ်ကြား သန့်ရှင်းမြင့်မြတ်ပြီး မခွဲခွာနိုင်သော ပေါင်းစည်းမှုကို တည်ဆောက်ကာ သန့်ရှင်းသောနည်းလမ်းဖြင့် တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုး ရန်နှင့် ခရစ်ယာန်တရားတော်နှင့်အညီ သူတို့၏သားသမီးများ ကို ပညာပေးရန် လင်နှင့်မယားတို့ကို ကျေးဇူးလွှာတော်ပေးသည့် လက်ထပ်ခြင်းစက္ကရမေးတူး ဖြစ်သည်။ ”

St. Thomas Aquinas and the Council of Trent explain that the goals of the marriage are two: the primary goal is the procreation and education of the offspring; the secondary goal is the mutual support of the spouses, either psycho-

logically or as a remedy for concupiscence (*Summa theologiae, Supplementum*, Q. 67, a. 1, ad 4th; *Catechism of Trent*, Part II, VII, 13-14).

ကျမ်းစာတော်မြတ်ထဲမှာလည်း ဘုရားရှင်က လက်ထပ်ခြင်း စက္ကရမင်းတူးနဲ့ပတ်သက်ပြီး ဘယ်လိုဘွန်သင်ထားသလဲဆိုရင် “ထာဝရဘုရားသခင်သည် လူကိုကြီးစွာအိပ်စေတော်မူပြီး လူသည် အိပ်ပျော်နေစဉ်နံရှိုးတချောင်းကို ဘုရားသခင်က ထုတ်ပြီးလျှင် ထိအရှိုးအသားကို စွဲစပ်စေတော်မူ၏။ ထာဝရဘုရားသခင်သည် လူထဲကထုတ် သောနံရှိုးဖြင့် လူမိန်းမကို ဖန်ဆင်း၍ လူရှိရာသို့ ခေါ်ဆောင်တော်မူ၏။ လူကလည်း ယခု ဤသူသည် ငါအမျိုးထဲကအမျိုး၊ ငါအသားထဲက အသား ဖြစ်၏။ လူထဲက ထုတ်သောကြောင့် သူ့ကို လူမိန်းမဟု ခေါ် ဝေါ်အပ်သည် ဟုဆို လေ၏။ ထိုအကြောင်းကြောင့် ယောကုံးသည် ကိုယ့်မိဘကို စွန့်၍ ကိုယ့်ခင်ပွန်းမှာ မိုးဝဲသဖြင့်၊ ထိုသူတို့သည် တသားတစ်ကိုယ်တည်း ဖြစ်ရ လိမ့်မည်။ (ကမ္မာဦးကျမ်း ၂၂၁-၂၄)

ဒီကျမ်းချက်ကို ကြည့်ခြင်းအား ပြု၏ ဘုရားသခင်ဟာ လက်ထပ်ထိမ်းပြားခြင်း မင်္ဂလာကို အမျိုးသားနဲ့အမျိုးသမီးတွေအကြားမှာပဲ ပြလုပ်ရမည့် ပင်လာ ဖြစ်တယ် ဆုတာကို ပထမဆုံးသော ယောကုံးနဲ့မိန်းမများ ဖြစ်ကြတဲ့ အာဖံနဲ့ဝေတို့ကို ဖန်ဆင်းကတည်းက ရည်ရွယ်ထားခဲ့ခြင်း ဖြစ်ပါတယ်။

နောက်ပြီး စိန်ပေါင်က ဖေက်မြှုံးမှာ ရှိခေါ်ကြတဲ့ဘာသာသူတွေကို ဆုံးမ
ပြုဝါဒရေးတဲ့စာစောင်ထဲမှာ ဘယ်လိုဖော်ပြထားသလဲဆိုရင် "ခရစ်
တော်ကို ရှိသောလေးစားသောအားဖြင့် သင်တို့သည် တစ်ဦးကို တစ်ဦး
နာခံကြလော့။ အနီးမယားတို့၊ သင်တို့သည် သခင်ဘုရားကို နာခံကြသ
တဲ့သို့ သင်တို့၏ ခင်ပွန်းကို နာခံကြလော့။ (ဖေက်ဆုံးပြုဝါဒစာ ၅၂၂-
၃၃)"

ကက်သလစ်အသင်းတော်ကြီးဟာ လိုင်တူလက်ထပ်ခြင်း (ယောက္ဗား
အချင်းချင်း လက်ထပ်တာ၊ အမျိုးသမီးအချင်းချင်း လက်ထပ်တာ) တို့
လုံးဝဆန့်ကျင်ပါတယ်။ ဒါကြောင့်မို့၊ ၂၀၀၉၊ ၄၀၅လ ၉ ရက်နေ့တုန်းက
အမေရိကန်နိုင်ငံမှာ နိုင်ငံသားများ ရပိုင်ခွင့်ဥပဒေသို့ အသက်ဝင်တော့
မယ့် လိုင်တူလက်ထပ်ခြင်း / အိမ်ထောင်ပြုခြင်းတို့ကို ဆန့်ကျင်တဲ့အနေ
နဲ့ အမေရိကန်ကက်သလစ်ဆရာတော်ကြီးများက ကန့်ကွက်စာတစ်
စောင်ကို သက်ဆိုင်ရာ အမေရိကန်အစိုးရဆီးကို ရေးသားပေးပို့ခဲ့ပါ
တယ်။ ဒီအချက်ဟာ ကက်သလစ်အသင်းတော်အနေနဲ့ လူဘောင်ထဲ
မှာ မိမိရဲ့လက် ထပ်ထိုးမြားမဂ်လာနဲ့ပတ်သက်ပြီး သွားသင်ချက်တံဆိပ်
နဲ့ ထားရှိတဲ့ တန်ဖိုးတွေကို သက်သေခံ၊ ကာကွယ်ပေးနေတာ ဖြစ်ပါ
တယ်။

ဒါကြောင့်မို့၊ ဘုရားရှင်က လက်ထပ်ထိုးမြားခြင်းမဂ်လာကို အမျိုး
သားနဲ့ အမျိုးသမီးများအတွက်ပဲ ဖန်တီးပေးခဲ့တာဖြစ်ပြီး သူ့ရဲ့ရည်ရွယ်
ချက်က သားသမီးတွေကိုပါ အများပြီးမွေးဖွားကြဖို့၊ ဘုရားသခင်ဟာ

လင်မယားတွေကို အလိုက္ခာပါတယ်။ (ကမ္မားဦးကျေမ်း ၁၂-၂၈)။ လိုင်တူ ဆက်ဆံခြင်း၊ ယောက်းနဲ့ယောက်းလက်ထပ်ခြင်းအားဖြင့် ဘယ်လို လုပ် သားသမီးတွေကို မွေးဖွားလို့ရမလဲ။ မိန်းမချင်း အီမံထောင်ပြုး တော့လည်း ဘယ်လိုလုပ် ကလေးကို ရရှိပါ။ မွေးနိုင်ကြမှာလဲ။ ဒီအချက် တွေကြောင့် ကက်သလစ်အသင်းတော်ကြီးဟာ လိုင်တူအိမ်ထောင် ပြခြင်းကို လုံးဝဆန့်၊ ကျင်နေတာ ဖြစ်ပါတယ်။ ဒါဟာ ကက်သလစ် အသင်းတော်က လက်ထပ် ထိမ်းမြားခြင်းအပေါ် ထားရှိတဲ့ တန်ဖိုးနဲ့ တံဆိပ်၊ သွေနှင့်သင်ချက်တွေ ဖြစ်ပါ တယ်။

ဒီခေတ်ကြီးဟာ အလွန်တိုးတက်နေတာပို့၊ လူဦးရေတွေကို သျော်ချုတဲ့ အနေနဲ့၊ အမျိုးသမီးတွေ၊ အထူးသဖြင့် မိခင်တွေအနေနဲ့၊ ကလေးတွေ ကို များများ မမွေးကြဘို့ဆိတဲ့ ရည်ရွယ်ချက်ကို ချမှတ်ကာ တချို့သာ အမိန့်ရတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့၊ ကုလသမ္ဂ္ဂအဖွဲ့အစည်းတွေ ဟာ သားဆက်မြား (Reproductive Health) တဲ့ ဆေးဝါးတွေကို ထုတ် လုပ်ပြီး မိခင်တွေကို ကိုယ်ဝန်တား တဲ့ ဆေးတွေကို လိုက်ကျွေးနေ ကြပါတယ်။ ဒီစိမ့်ကိန်း၊ ဒီလုပ်ရပ်ဟာလည်း ဘုရားရှင်က အာဖံနဲ့၊ ၁၀ တို့ကို ဖန်ဆင်းတုန်းက “အချင်းတို့၊ များပြားစွာ မွေးဖွားကြလော့၊ (ကမ္မားဦး ကျေမ်း ၁၂-၂၈)” ဆိတဲ့ သွေနှင့်သင်ချက်နဲ့ ဆန့်ကျင်နေတာပို့၊ ကက်သလစ်အသင်းတော်ဟာ သားဆက်မြားတဲ့ လုပ်ငန်းကို ဆန့်ကျင်ပါတယ်။

နောက်ပြီး ကလေးတားဆေးကို သောက်သုံးတဲ့ မိခင်တွေဟာ ဆိုးဝါး
တဲ့ ရောဂါဝေဒနာတွေကို ခံစားရတယ်။ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၃၀
ရက်နေ့၊ တုန်းက www.zenit.org မှာ လွှတ်တင်ထားတဲ့ သတင်းတစ်
ပုဒ်ကတော့၊ မိခင် ၂၉ ဦးတို့ဟာ ကိုယ်ဝန် / ကလေးတားဆေးကို
သောက်သုံးတဲ့ အတွက်ကြောင့် သေဆုံးသွားကြတယ် ဆိုပြီး အိတလီ
ကျွန်းမာရေးဝန်ကြီး ဌီနာက ကြော်ချက် ထုတ်ပြန်ထားပါတယ်။

သန္တားဆီးခြင်းဆိုတာက သံဝါသပြုခြင်းတွင် အောင်မြင်သော သန္တားလောင်း မဖြစ်လာစေရန်အတွက် နည်းအပို့ပို့ကို အသုံးပြု ပြီး ကြောင်တားဆီးခြင်း ဖြစ်ပါတယ်။ ကွန်အုံကိုအသုံးပြုတာ၊ သားအိမ် ထဲကိုအစွမ်းအသုံးပြုတာ၊ ဆေးလားဆေးထိုးခြင်းတွေဟာ သန္တားကို တားဆီးခြင်း ဖြစ်တာမို့ ဒါဟာ အပြစ်ကြီး ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့ ၁၉၈၁ ခုနှစ်တုန်းက ပုဂ္ဂိုလ်ရဟန်းမင်းကြီးစွဲတိယမြောက် ရွှေနှင့်ပေါ်လ်က Familiaris Consortio စာအွန်တော်ထဲမှာဘယ်လိုပေါ်ထားသလဲဆိုရင် “သင့်တားဆီးခြင်းသည် လက်ထပ်ထိများခြင်း၌ပါသော သားသမီးမွေးဖိုးပေးခြင်းကို ဆန့်ကျင်သည်” ဆိုပြီးဖော်ပြထားပါတယ်။ ကက်သလစ်အသင်းတော်ဟာ ဒီတန်ဖိုးကိုတစ်ပြားမျှ မလျော့ဘူး။ ဘယ်သူပဲ ရျေးဆစ်ဆစ်၊ မရရှိနိုင်တဲ့ရှုပ်တည်ချက်၊ သွေ့သင်ချက် ဖြစ်ပါတယ်။

အောအိုင်ဒီအက်စ်ရောဂါနဲ့ပတ်သက် ပြီးတော့ ကက်သလစ် အသင်း တော်ရဲ့ရပ်တည်ချက်ဟာ တြော်သော ကမ္မာ့ခေါင်းဆောင်တွေရဲ့ ရပ်တည်ချက်နဲ့ မတူညီတာကို တွေ့ရပါတယ်။ အောအိုင်ဒီအက်စ်ရောဂါ ကို တိုက်ဖျက်ဖို့အတွက်က လူသားတွေဟာ လိုင်ဆက်ဆံတဲ့အခါမှာ ကွွန်းများကို အသုံးပြုကြရဖို့လိုတယ်ဆိုပြီး ကမ္မာ့ခေါင်းဆောင်တွေနဲ့လူမှာ ရေးလုပ်ငန်းအဖွဲ့အစည်းတွေက ဆော်ပြုနေကြတယ်။

ဒါပေမယ့် ကက်သလစ်အသင်းတော်ကတော့ အောအိုင်ဒီအက်စ်ရောဂါ ကို တိုက်ဖျက်ဖို့အတွက် အကောင်းဆုံးမဟာဗျာဟာကတော့ မိမိတို့ရဲ့ နေထိုင်ပုံကို behavior change ပြောင်းလဲဖို့လိုပြီး အောအီစီ ABC (Abstinence, be faithful, for condom use) မဟာဗျာဟာကို ကျွန်းသုံးမှုသာလျှင် ဒီရောဂါဆိုးကြီးဟာ ပျောက်ကင်းနိုင်မှာ ဖြစ်တယ်လို့ သွွှန်သင်နေတယ်။

အာဖရိကတိုက်ကြီးမှာ ဒီရောဂါဆိုးကြီးကို နိုင်ငံတကာလူမှူးရေးအဖွဲ့ အစည်းတွေက အမေရိကန်ဒေါ်လာ သန်းပေါင်းသောင်းနဲ့ချိပြီး တိုက် ဖျက်ကြပေမယ့် ဒီအဖွဲ့အစည်းတွေဟာ ဒီရောဂါဆိုးကြီးကို တိုက်ဖျက် တဲ့နေရာမှာ လူမှုနေထိုင်ပုံကို ပြုပြင်ပြောင်းလဲစေခြင်းထက် ကွွန်းအသုံး ပြုခြင်းကို ပိုပြီး အားစိုက်တာပို့ ဒီရောဂါဆိုးကြီးပြစ်စွဲနှင့်ဟာ ကျဆင်မည့် အစား ပိုပြီးတော့ လူတွေရဲ့အောအိုင်ဒီအက်စ်ရောဂါ ပြစ်စွဲနှင့်ဟာ မြင့် တက်လာတာကို တွေ့ရှိရတယ်ဆိုပြီး အာဖရိကတိုက်မှာ ဖွံ့ဖြိုးရေးလုပ်

နေတဲ့ အမေရိကန်နိုင်ငံက ကက်သလစ်အဖွဲ့၊ အစည်းကြီးဖြစ်တဲ့ Catholic Relief Service က ဒုတိယအရာရှိဖြစ်သူ Matthew Hanley က ဆိုပါတယ်။

၂၀၀၉ခုနှစ်၊ မတ်လတူနီးက လူမှုဓာတ္ထဲတစ်ဖွဲ့ဟာ နာဂစ်ထိတဲ့ ရွှေတွေ
ကို သွားပြီးတော့ ကျွန်းမာရေးဆိုင်ရာ စီပံ့ချက်တွေကို မြောင်းမြှုမြှုနယ်
ဖက်မှာ သွားလုပ်ကြပါတယ်။ ဒီအဖွဲ့ဟာ မိမင်တွေကို ကလေးသား
ဆက်ခြားခြင်းလုပ်ငန်းကို သွားသင်ပေးကြတဲ့အဖွဲ့ ဖြစ်ပါတယ်။ တစ်ရက်
တော့၊ ဒီအဖွဲ့က ဝန်ထမ်းအမျိုးသမီးတစ်ဦးဟာ ကလေး ၅ ယောက်
အမေအိမ်ကို ဝင်ပြီးတော့ အဲဒီကလေးတွေရဲ့ အမေကို ခေါ်ပြီး “ဘာဖြစ်
လို့ ကလေးတွေ အများကြီး မွေးတာလဲ၊ စီးပွားရေးလည်း မကောင်းဘူး
ဆိုတော့၊ ကလေးတွေကို သားဆက်မခြားဘူးလား၊ ဒီလောက်ခေတ်မိတဲ့
အချိန်မှာ သားဆက်ခြားတဲ့ ဆေးတွေ အများကြီး ထွက်နေပြီ၊ အခုအဲဖီ
ဆေးကို ကျေမ၊ ပါလာတယ်။ ဒီဆေးတွေကို မှန်မှန်သောက်ဖို့ ပေးခဲ့မယ်။
ဒီဆေးတွေကို သောက်ရင် ကလေးတွေ အများကြီး မမွေးတော့ဘဲ
မိသားစုံ စီးပွားရေးလည်း ပိုကောင်းလာမယ်” ဆိုပြီး တောသူမကို ဆရာ
သွားလုပ် ပါတယ်။

အဲဒီအခါမှာ ကလေးမအောက “သားဆက်ခြားတဲ့ ဆေးကို သောက်ရင်
ဘုရားသခင် မကြိုက်ဘူး၊ အပြစ်ကြီး ဖြစ်တယ်။ ဘုရားသခင်က
ကလေးတွေ များများ မွေးဖို့အတွက် လင်နဲ့မယားကို ဖန်ဆင်းပေး
တာပါ၊ ကျေမတို့၊ ကက်သလစ်အသင်းတော်က သားဆေးတွေ

မသောက်စို့ သွန်သင်ပေး ထားပါတယ်” ဆိုပြီး ပြန်ဖြေလိုက်တယ်။ ဒီဖြစ်ရပ်လေးကို ကြည့်ရင် တောဗျာ တောဗျာမလေးဟာ ကက်သလစ် ခရစ်ယာန်ဘာသာဝင်တစ်ဦး ဖြစ်တယ်ဆိုတဲ့တဲ့ဆိုပိုကို တွေ့ရှားဘာသာ ကဲ့ တွေ့ဆိုမှာ သက်သေခံနေတာ မဟုတ်ဘူးလား၊ မိတ်ဆွေး၊ မိုးမိုး လေးပဲ ပြောလိုက်တာနော်။ သူမဟာ ဆင်းရဲရင်ဆင်းရပါရော ကက်သ လစ်ခရစ်ယာန်ဘာသာဝင် ဖြစ်တယ်ဆိုတဲ့ တဲ့ဆိုပိုနဲ့ တန်ဖိုး၊ ဂုဏ်သိက္ခာ ကို သူမရဲ့ ဆင်းခြင်းနဲ့ မလဲဘူးနော်။ ဒီဖြစ်ရပ်ကို ၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၇-၂၉၊ ရက်တွေ့မှာ သင်တန်းတက်ရင်း နိုင်ငံခြားလူမှုမေးမြှေး အဖွဲ့အစည်း ဖြစ်တဲ့ Save the Children အဖွဲ့က ဝန်ထမ်းက သင်တန်းသားတွေ ရှုံးမှာ သက်သေခံ ပြောပြတာ ဖြစ်ပါတယ်။

၂၀၀၉ခုနှစ် ဇူလိုင်လ ၅ တိန်းက မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်က ကြိုးမျှကျော်းပတဲ့ မြန်မာနေရာင်နယ်လိုင် Grand Royal 2009 ပိုလ်လုပ်စဉ်မှာ ရန်ကုန် ယူနိုက်တစ်အသင်းနဲ့ ရတနာပုံ ယူနိုက်တစ် အသင်းတွေဟာ အကြိုတ်အနယ် ကစားကြေရင်း နှစ်ဖက်စလုံးက အနိုင် ဂိုး ပရနိုင်ကြတာနဲ့ နောက်ဆုံးမှာတော့ ပင်နယ်လ်တီနဲ့ အနိုင်အမြှေ့ကို ဆုံး ဖြတ်ခဲ့ကြရပါတယ်။

အဲဒီပွဲစဉ်မှာတော့ ရတနာပုံယူနိုက်တစ်အသင်းက ပိုလ်စွဲသွားခဲ့ပါတယ်။ အဲဒီပင်နယ်လ်တဲ့ ကန်တုန်းက၊ ရတနာပုံယူနိုက်တစ်အသင်းကနေ အသားမဲ့မဲ့ အာဖရိကလူမျိုးအားကစားသမားက ရန်ကုန်ယူနိုက်တစ် အသင်းကို ဂိုးဝင်အောင် ကန်သွင်းလိုက်နိုင်တဲ့အခါမှာ အဲဒီသုဝဏ္ဏ

ဘောလုံးကွင်းထဲက ပွဲကြည့်ပရိသတ်တွေ ရှေ့မှာ သူ ဘာလုပ်တာကို
တွေ့လိုက်လဲ။

“ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် သုံးပါးတို့ကို
ပဟိုပြုတဲ့ ကရှုစ္စးအမှတ်အသားကို ချက်ချင်း လုပ်လိုက်ပါတယ်” အဲဒါ
ဘာကို ပြသလဲဆိုရင် သူဟာ ကက်သလစ်ခရစ်ယာန်ဘာသာဝင် ဖြစ်
တယ်၊ ဘုရားမစလို့ ဒီအနိုင်ရိုးကို သွင်းနိုင်ခြင်း ဖြစ်တယ်” ဆိုတာကို
ပုံခြံဘာသာနိုင်ငံဖြစ်တဲ့ လူသန်းပေါင်း ၃၀ ကျော်ရဲ့ ရှေ့မှာ ကက်သလစ်
ခရစ်ယာန်အမှတ်တံဆိပ်ကို တမြားဘာသာဝင်များရှေ့မှာ ထုတ်ဖော်
သွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ခရစ်ယာန်အများဆုံးနေထိုင်ပြီး ဒီမိုကရေစိကျင့်စဉ်
အထွန်းကားဆုံး သော ပြည်နယ်ကို ပြောပါဆိုရင် ကျွန်တော်ကတော့၊
ချင်းပြည်နယ်လို့ ပြောမှာဖြစ်ပါတယ်၊ ချင်းလူမျိုးတွေဟာ ကမ္ဘာ့ဒီမိုက
ရေစိအထွန်းကား ဆုံးနိုင်ငံဖြစ်တဲ့ ဒီနှစ်ယနိုင်ငံနဲ့ နီးစပ်နေတာရယ်၊
ခရစ်ယာန်အတွေး အခေါ်တွေ လွှမ်းမြှေနေတာရယ်၊ ဘိုးဘွားစဉ်ဆက်က
သားစဉ်မြေးဆက် တွေ့ကို လက်ဆင့်ကမ်းလာခဲ့တဲ့ ဒီမိုကရေစိအခြေခံ
ကောင်းတွေ ရှိနေတာရယ်၊ ခရစ်ယာန်တွေ များတာကြောင့် ဘယ်နေရာ
ရောက်ရောက်၊ ချင်းလူမျိုးတွေရဲ့ သွေးကြောထဲမှာ ရှင်သန်နေတဲ့ ဒီမိုက
ရေစိကျင့်စဉ်ဟာ မစိတ်သုည်းနိုင်ရခြင်း ဖြစ်ပါတယ်။

ချင်းလူမျိုးတွေဟာ ကျေးရွာတွေမှာ ပြသာနာတစ်ခုခြဖိုပြီဆိုရင် အဘို့ရ တရားမျိုးတွေဆိုကို တင်ပြပြီး ဖြေရှင်းခြင်းထက် ဆွဲမျိုးတွေဖိတ်ခေါ်ပြီး ပြသာနာကို ကျေးရွာအဆင့်မှာပဲ ဖြေရှင်းထတ်တဲ့ ကျင့်စဉ်တွေကို တွေ့ရှိ ရပါတယ်။ ပြသာနာ (၁၀၀) ရှိပါက ဇူဇူ ခုကတော့ ကျေးရွာအဆင့် locally မှာပဲ နှစ်ဖက်ဆွဲမျိုးမိဘများ ပြေလည်အောင် ဖြေရှင်းကြပါ တယ်။ ဒါကို ကြည့် ခြင်းအားဖြင့် ပြသာနာ a problem ကို နှစ်ဖက် ဆွဲနေးညိုနိုင်းခြင်း dialogue or negotiation အားဖြင့် ပြေလည် အောင် ဖြေရှင်း solve လို့ ရပါတယ်ဆိုတဲ့ ဒီမိမိကရေစိတန်ဖိုး democratic value ကို ချင်းလူမျိုးတွေဟာ မိမိတို့ရဲ့ယဉ်ကျေးမှုအစဉ် အလာထဲမှာ ကျင့်သုံးနေကြပါတယ်။

နောက်ပြီး ချင်းလူမျိုးတွေဟာ စိန် ပေါ်လှုပိုးတွေလို့ ပြောလို့ရတယ်။ အကြောင်းရင်းကတော့၊ ခရစ်တော်ရဲ့တရားတော်ကို နည်းအမျိုးမျိုးသုံး ပြီးတော့ ဟောပြောနေကြပြီး၊ အခုခုဆိုရင် ခရစ်ယာနိဂုံကုံးကွဲတွေမှာ ဆိုရင် နိုင်ငံခြားကပြန်လာတဲ့ Pastor သင်းအုပ်တရားဟောဆရာတွေ ဟာ နောက်ထပ်ခရစ်ယာနိဂုံကုံးအသစ်တွေ new sects ကို တည် ထောင်နေကြပါတယ်။ အဲဒါလို့ ခရစ်ယာနိဂုံကုံးသစ်တွေ ပေါ်လာတဲ့ အပေါ်မှာ ချင်းလူမျိုး တွေနဲ့ တဗြားခရစ်ယာနိအသင်းတော်တွေက သူတို့ကို ဘာမှုကန့်ကွက် တာတွေ မလုပ်ကြတာကို တွေ့ရှိရပါတယ်။ နောက်ပြီးတော့၊ ၁၉၉၀ခုနှစ် နောက်ပိုင်းမှာတော့၊ ပုဂ္ဂိုလာသာဟာ လည်း ချင်းပြည်နယ်ကို စတင်ဝင် ရောက်လာပြီး အခုခုဆိုရင် ဖြို့ကြီး တွေနဲ့ တဆုံးရွာတွေမှာဆိုရင် ပုဂ္ဂိုလာသာစေတီ ပုလို့တွေ တည်ထားပြီး

ချမ်းပြည်နယ် အေးချမ်းသာယာရေးနှင့်ပြို့စီးရေး ကောင်းစီးက ဦးဆောင်ပြီး
လိုက်လွှာင့် လှုစ်နေတာကို တွေ့ရှိရတယ်။

တချိန်င်းဒေသတွေမှာဆုံးရင် ခရစ်ယာန်ဘုရားကောင်းတွေ ဆောက်
လုပ်ခွင့် မရသလို ခရစ်ယာန်တွေ နေထိုင်လို့ မရဘဲ ခရစ်ယာန်တွေကို
တင်းကြပ်နေတဲ့ လူ့အဖွဲ့အစည်းတွေ ရှိနေပါသေးတယ်။ ဥပမာ၊
မြောက်ကိုနိယားနိုင်းတို့၊ တရှုတ်နိုင်းတို့မှာဆုံးရင် ခရစ်ယာန်ဘာသာ
တရားဟာ ညျင်းပန်းနိုင်စက်မှုကို ခံနေရပါတယ်။ ခရစ်ယာန်ဘာသာဝင်
တွေကို ထောင်ချွမ်းနဲ့ သတ်ဖြတ်ခြင်း၊ ဘုရားကောင်းဆောက်လုပ်ခွင့်
ပိတ်ပင်ခြင်းနဲ့ ခရစ်ယာန်စာပေတွေကို ပိတ်ပင်ခြင်းတွေ ပြုလုပ်နေကြပါ
တယ်။

ဒီလိုမျိုး ကိုယ့်နယ်မြေထဲကို ကိုယ့်လူမျိုးရဲ့ယုံကြည်ကိုကွဲယူနဲ့ ကွဲပြား၊
သော ဗုဒ္ဓဘာသာတရားက ချမ်းပြည်နယ်ကို ဝင်ရောက်လာတဲ့အခါမှာ
ချင်းလူမျိုးတွေဟာ ဒီဗုဒ္ဓဘာသာတရားကို ကန်ကွက်ဆန့်ကျင်တာတွေ
မလုပ်ဘဲ ချမ်းပြည်နယ်မှာ ဗုဒ္ဓဘာသာတရား ရှင်သန်ခွင့်ကို လိုက်လိုက်
လှုလှု ကြိုဆိုကြပါတယ်။ ဒါကိုကြည်ခြင်းအားဖြင့် ချင်းလူမျိုးတွေက
ပါမိတို့ ဒေသနဲ့လူ့အဖွဲ့အစည်းမှာ လွှတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ကွဲပြား
ဂိုင်ခွင့် freedom of religion and right to difference ရှိတယ်
ဆိုတာကို လက်ခံနိုင်ခြင်း ရင့်ကျက်သောလူ့အဖွဲ့အစည်းရဲ့ တန်ဖိုး
ဖြစ်ပါတယ်။

မြို့ပြီးတော့ပြောရရင်၊ ဒီမိုက်ရေစိစနစ်သည် မတူညီမှုများကို အသိ အမှတ်ပြုပြီး ငါးကွဲပြားနေသောမတူညီမှုများကို ပြုမှုနှင့်နိုင်သည် Democracy acknowledges the right to differences and solves them peacefully. ဆိုတဲ့ တန်ဖိုး value ကို ခရစ်ယာန်လူ၊ အသိင်းအဝိုင်းမှာ ပိုပြီးတော့ သိသောထင်ရှားစွာ တွေ့ရှုရပါတယ်။ ဒါတွေဟာ ခရစ်ယာန်တစ်ဦးဖြစ်ရခြင်းရဲ့ တန်ဖိုးတွေ ဖြစ်ပါတယ်။ တကယ်တော့ ကိုယ့်ရဲ့စိတ်ပါတယ်ဟာ မြင့်မြတ်လေလေ၊ ကိုယ့်ဘဝရဲ့ တန်ဖိုးဟာလည်း ပိုပြီးတော့ မြင့်လာတယ်။ ကိုယ့်ဘဝရဲ့တန်ဖိုးဟာ မြင့်လာပြီဆိုရင် အဲဒီဘဝဟာ ပါရမ့်အသက်တာပဲ။ အဲဒီတန်ဖိုးမြင့်တဲ့ ဘဝဟာ ခရစ်တော်ရဲ့ဘုန်းဂုဏ်တော်ဖြစ်သွားပြီ။

မြန်မာနိုင်ငံမှာ အထူးခြားဆုံးသော ပြည်နယ်ကို ပြောပါဆိုရင် ဘွဲ့နှင့်တော်ဟာ ချင်းပြည်နယ်လို့ ပြောအုံမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ခရစ်ယာန် အများဆုံးပြည်နယ်တွေကတော့ ချင်းပြည်နယ်နဲ့ကယားပြည်နယ်တို့ ဖြစ် ကြပါတယ်။ ဒါပေမယ့် ခရစ်ယာန်ပြည်နယ်ဖြစ်တဲ့ ကယားပြည်နယ်ထက် ပိုပြီးထူးခြားတဲ့အချက်ကို ချင်းပြည်နယ်မှာ တွေ့ရှုရပါတယ်။ အဲဒီကတော့ ချင်းပြည်နယ်မှာတော့ တန်ငံးစွေနေ့တိုင်း ဘာဆိုင် (ဘားသောက်ဆိုင်၊ အထည်ဆိုင်)ကိုမှ မဖွင့်ကြဘူး။ ချင်းပြည်နယ်မှာ ရှိကြတဲ့ ခရစ်ယာန်တွေဟာ နိုင်ငံခြားက သာသနာ လာပြုခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ ကြော့ခဲ့တဲ့ ယုံကြည်ခြင်းမျိုးစောင့်တွေထဲမှာ တန်ငံးစွေနေ့ဟာ ဘုရားသခင်ကို အထူးပူးကော်ရှိခိုးရတဲ့နေ့၊ ဖြစ်တာမို့ တခြားလုပ်ငန်းတွေကို ရပ်ဆိုင်းပြီး ဘုရားသခင်ကိုသာ အာရုံပြုရမယ်ဆိုပြီး သွေ့သင်ခဲ့ကြပါ

တယ်။ ဒါကြောင့်မို့၊ ချင်းပြည်နယ်မှာဆိုရင် တန်းစွဲနေ့၊ ရောက်ပြီဆိုတာနဲ့ ချင်းလူမျိုးတွေဟာ တောင်ယာလုပ်ငန်းခွင်ကနေ အီမိုက် ပြန်လာကြတယ်၊ ဈေးဆိုင်တွေကိုလည်း ပိတ်ထားကြ တဲ့အပြင် အဝတ်အစားကိုတောင် မချုပ်ကြဘူး၊ အပ်ကိုတောင် မကိုင်ကြဘူး၊ အပ် ကိုကိုင်ရင်ဆူးတယ်ဆိုတဲ့အထိ အယူရှိလာကြတယ်။

မြင်သာထင်သာအောင် ပြောရမယ်ဆိုရင်တော့၊ ချင်းပြည်နယ် မြို့တော် ဖြစ်တဲ့ ဟားခါး မြို့ကို စာဖတ်သူ သွားလည်ကြည့်ရင် တန်းစွဲနေ့၊ ဆိုရင် လွှဲက်ရည်ဆိုင် တွေ၊ အထည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ အားလုံးကို ပိတ်ထား (ဗုဒ္ဓဘာသာဆိုင်ကလွှဲလို့) တာကို တွေ့ရှိမှာ ဖြစ်တယ်။ ဒါက ဘာကို မီးမောင်းထိုးပြနေသလဲဆိုရင် ခရစ်ယာန်မဟုတ်တဲ့ တြေားဘာ သာဝင်တွေအလယ်မှာ “တို့ဟာ ခရစ်ယာန်ဖြစ်တဲ့အတွက် တန်းစွဲနေ့၊ ဆိုရင် ဆိုင်ပိတ်တယ်၊ ဘုရားကိုပဲ ဦးစားပေးတယ်” ဆိုတဲ့ ခရစ်ယာန် ဘာသာတရားရဲ့တဲ့ဆိပ်နဲ့ တန်ဖိုးကို ထုတ်ဖော်သက်သေခံနေကြတာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကို တင်ပြရရင်တော့၊ ချင်းပြည်နယ်ကို လိုင်းကား စီးပြီးသွားရင် ခရီးသည်တွေအားလုံးက လိုင်းကားပေါ်မှာ နေရာယဉ်ပြီး ကြပြီဆိုရင် ကားမောင်းသမားက “ကဲ တစ်ယောက်ယောက်က ဦးဆောင်ပြီး ခရီးစဉ်ချောမွှဲဖို့အတွက် ဆုတောင်းပေးပါအုံး” ဆိုပြီး ပြောသလို ခရီးစဉ် ပြီးဆုံးသွားပြီဆိုရင်လည်း ကျေးဇူးတင်ဆုတောင်းခြင်းကို လုပ်ဖို့အတွက် ကားမောင်းသမားက “ကဲ တစ်ယောက်ယောက်

က ဦးဆောင်ပြီး ခရီးစဉ်ချောမွှဲတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင် ဆုတောင်းခြင်း လုပ်ပေးပါအေး” လို့ ပြောလိုက်ပါတယ်။

အဲဒီအခါမှာ ချင်းလူမြို့ခရစ်ယာန်ဘာသာဝင် တစ်ယောက် ယောက်က ထပြီး ဘုရားသခင်ဆိုကို မိမိတို့ခရီးချောမွှဲပို့ အတွက် ဆုတောင်းပါ တယ်။ (ဗုဒ္ဓဘာသာဝင်တွေလည်းပဲ ခရီးသွားခါနီး ပြီဆိုရင် လက်အုပ် ချိပြီး နီးစပ်ရာစေတိပုထိုးဖက်ကို အဆင်ပြေသလို ဦးချိပြီး ဆုတောင်းတာကို စာရေးသူ တွေ့ဖူးပါတယ်။) အဲဒီကားတွေမှာဆိုရင် ပြည်နယ် အဆင့် အုပ်ခြုံရအရာရှိတွေ ပါကြပါတယ်။ အများအားဖြင့် ဒီအရာရှိတွေ ဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် ခရစ်ယာန်တွေဟာ မရှုက်မကြောက်ဘဲ ကိုယ့်ဘုရားကို တမြား ဘာသာဝင်တွေ အလယ်မှာ ရှိခိုးရတယ်ဆိုတာက ကိုယ်က ခရစ်ယာန်ပါဆိုတဲ့ တံဆိပ် နဲ့တန်ဖိုးကို သက်သေခံတာ ဖြစ်ပါတယ်။ တန်ည်းပြောရရင် ဒါဟာ ခရစ်ယာန်တို့ရဲ့ ဝိညာဉ်ရေးရှင်သန်ခြင်း Christian Spirituality ဖြစ်ပါ တယ်။

၂၀၀၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ညနေ့မှာ တစ်ခါပဲ မြင်ဖူးတဲ့အညွှန်သည် တစ်ယောက်ဟာ လှည်းကူးဖြို့ကနေ ဘာမပြောညာမပြောဘဲ ကျွန်းတော့ ဒိမ်ကို ရောက်လာတယ်။ ရောက်လာတဲ့အချိန်မှာတော့ ညနေ ၆ နာရီ ထိုးနေပြီး၊ ကျွန်းတော်ကတော့ ညနေ ၅နာရီနောက်ပိုင်း ဆိုရင် မိသားစုနဲ့ပဲ ပျော်ပျော်နေဖို့ စည်းကမ်းဆွဲထားတာမို့ ကြိုတင် မပြောဘဲ လာတွေ့တဲ့သူတွေကို လက်မခံဘူး။ ဒါနဲ့ ကျွန်းတော်က ဒိမ်ကိုရောက် လာတဲ့ အညွှန်သည်ကို ဘာကိစ္စနဲ့ အခုလို အရေးပေါ်လာရ တာလဲ ဆီ

ပြီး မေးလိုက်ပါတယ်။ အဲဒီအခါမှာ သူက ကျွန်တော့ကို ဘာပြောသလဲ ဆိုတော့ “ခင်ဗျားဟာ အခက်အခဲနဲ့ကြံတဲ့ သူတွေကို အကူအညီပေး တတ်တဲ့ ခရစ်ယာန်ဖြစ်တယ် ဆိုတာ သိရက္ခား ရလို့ ကျွန်တော့ရဲ့လုပ် ငန်းနဲ့ပတ်သက်ပြီး ပြသာနာတက်နေတာကို အကူ အညီတောင်းဖို့ ခရစ်တော်ရဲ့နာမတော်နဲ့ ခင်ဗျားဆီကို လာတာဖြစ်ပါ တယ်” ဆိုပြီး ကျွန်တော့ကို ပြောချုပါလေရော။

သူ့ရဲ့ပြသာနာကို မေးကြည့်တော့၊ သူဟာ တရားရေးဆိုင်ရာ ပြသာနာ ဖြစ်တော့ သူ့မှာ ငွေရေးကြေးရေးအခက်အခဲရှိတာကို လုပ်စဉ်ယောက် က သိတော့ အဲဒီလူက ကျွန်တော့ဆီကို သွားဖို့ သူ့ကို လမ်းညွှန်လိုက် လို့ လာတာပါ ဆိုပြီး ပြောပါတယ်။ အဲဒီလမ်းညွှန်တဲ့သူက ခင်ဗျားကို ဘာပြောပြသလဲဆိုပြီးမေးတော့ “ဆရာ့ဆီကိုသွားရင် အနည်းနဲ့အများ ဆိုသလိုတော့ အကူအညီရှုပူ သေချာတယ်၊ ဆရာက သူ့ဆီကို အကူ အညီ လာတောင်းတဲ့သူတိုင်းကို အကူအညီ မပေးဘဲ မပြန်ခိုင်းဘူး” ဆိုပြီး ပြောတယ်ဆိုပြီး ကျွန်တော့ကို ပြန်ပြောပြပါတယ်။ နောက်ဆုံး တော့ သူက ကျွန်တော့ကို ငွေသိန်းနှစ်ဆယ် ကူညီဖို့ ပြောတယ်။

ခါပေမယ့် ကျွန်တော်က သူ့ကို ပေးနိုင်တဲ့ ငွေလေးသောင်းတိတိကို ကူညီ လိုက်တော့ သူက ကျွန်တော့ကို ဘာပြန်ပြောလိုက်သလဲဆိုရင် “ကျေးဇူးပဲ ဆရာ၊ သူများပြောတာ တကယ်မှန်တယ်၊ ဆရာ့ဆီကို အကူအညီလာ တောင်းရင် မရဘဲ မပြန်ရဘူး ဆိုတာတကယ်မှန်တယ်၊ ဘုရားရှင်က ခင်ဗျားတို့ရဲ့မိသားစုနဲ့လုပ်ငန်း တွေကို ကောင်းကြီးပေးပါ

၈။” ဆိုပြီး ပြောရင်း လူည်းကူးမြို့ကို ဉာဏ် ဂနာရီလောက်မှာ ပြန်သွားတော့တယ်။

ဒါအဖြစ်အပျက်လေးထဲမှာ ကျွန်တော်နဲ့ပတ်သက်ပြီး သူများက ကျွန်တော့ကို ဘယ်လိုပုံရိုပ် image နဲ့ တံဆိပ် brand မြင်သလဲ လက်ခံသလဲ ဆိုရင် ကျွန်တော်ဟာ သူများကို ကူးညီတတ်တယ်ဆိုတဲ့ ကျွန်တော့တန်ဖိုးဟာ ကျွန်တော့ရဲ့ တံဆိပ်၊ ပုံရိုပ်ပဲ ပြစ်ပါတယ်။ ဒီးပွားရေ့စကားအာရ ပြောရရင်တော့၊ ကျွန်တော့တဲ့ ဆိုပ် အဖြစ်ခံယူထားတဲ့ ကျွန်တော့ရဲ့တန်ဖိုးဟာ ဈေးကွက်မှာ ပေါက်သွားတာ brand recognition ရသွားဖြစ်တယ်။

ကဲ အခုတော့ ခရစ်တော်ဘုရားရှင် အသက်ရှင်စဉ်တုန်းက သာသနာမြှု ကူးလူမြို့တွေနဲ့ တြေားလူမြို့တွေအလယ်မှာ မိမိယူဆောင်လာတဲ့ ကယ်တင်ခြင်းသတင်းကောင်း (၀၅) အပံ့ကေလီတရားတော်ကို လိုက်လဲဟော ပြောနေတဲ့ အချိန်မှာ ခရစ်တော်ဘုရားရဲ့ တရားတော်နဲ့ တန်ဖိုးတော်တွေကို ကြေားနာမြှင်တွေ့ခဲ့စားခဲ့ကြတဲ့ သူတွေအလယ်မှာ ခရစ်တော်ရဲ့ တံဆိပ်၊ ပုံရိုပ်ဟာ ဘယ်လိုမြို့ ရှိခဲ့သလဲ။ ခရစ်တော်ဟာ သူတရားကို လိုက်လဲနား ထောင်နေကြတဲ့ ပရီသတ်တွေကို ဘယ်လိုမြို့ ဝန်ဆောင်မှု တွေ ပေးခဲ့သလဲဆိုတာကို ကျမ်းစာရွှေထောင့်ကနေ လေ့လာကြည့်ရ အောင်။

“ကိုယ်တော်သည် ဂါလေလေးယန်ယ်တခွင်လုံးသို့ လူညွှန်လည် ကာ သူတို့ ၏တရားအရပ်များ၌ ဆုံးမသွန်သင်လျက် နိုင်ငံတော် နှင့်ဆိုင်သော ဓဝံဂေလီသတင်းကောင်းကို ဟောပြောပြီး လူတို့ တွင် စွဲကပ်နေသော အနာရောဂါအမျိုးမျိုးတို့ကို ပျောက်ကင်း စေတော်မူ၏။ ကိုယ်တော်၏ သတင်းတော်သည် ဆီးရိယပြည် တစ်ပြည်လုံးသို့ ဖုံးနှံးကျော်စေသြား လူတို့သည် အမျိုးမျိုးသော ရောဂါဝေဒနာစွဲကပ်သူရှိသမျှနှင့် နတ်ဆီး စီးသူများ၊ ဝက် ဇူးနာစွဲ သူများ၊ လက်ခြေသေသူများကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြရာ ကိုယ်တော်သည် ထိုသူတို့ကို ရောဂါပျောက် ကင်း စေတော်မူ၏။ ထိုအခါ ဂါလေလေးယနှင့်အောင် ပျောက်တစ်ပြည်တစ်ဖက်ကမ်းမှ များစွာသောလူအစု အဝေးတို့သည် ကိုယ်တော်၏ နောက်တော်သို့ လိုက်ကြလေ၏” (ရှင် မာတေး ရုံး၊ ၂၃-၂၅၊ မာကု ၁၃၃၅-၃၉၊ လုကာ ရုံး၊ ၁၄-၁၅)

ဒီကျေပ်းပိုက်ကို ဖတ်ပြီးတော့ ဘာသတင်းစကားကို ရရှိသလဲဆိုရင် ပထမဆုံးအနေနဲ့က ခရစ်တော်ဟာ မိမိဆီကို ရောက်လာတဲ့ လူနာ တွေ့ရဲ့ ဝေဒနာတွေကို ပျောက်ကင်းစေ /ကုသပေး တယ်ဆိုတာ ပါပဲ။ အခမဲ့နော်။ ဘာဖိုး၊ ညာဖိုး မတောင်းဘူး၊ ခရစ်တော်ရဲ့ လူနာတွေ အပေါ် ထားရှိတဲ့ စိတ်ခါတ်ဟာ ကောင်း /မြင့်မြတ်တဲ့အတွက် သူ့ရဲ့ လူနာတွေအပေါ်မှာ ထားရှိတဲ့ဝန်ဆောင်မှုနဲ့ အစေခဲ့မှုတွေဟာ လည်း အခမဲ့သောဝန်ဆောင်မှု၊ အခမဲ့သောအစေခဲ့မှု ဖြစ်တယ်။ ဆိုလိုတာက လူနာတွေရဲ့ရောဂါတွေကို ပျောက်ကင်းစေတယ်ဆိုတာဟာ ခရစ် တော်အနေနဲ့ ပထမဆုံးပြုလုပ်တဲ့ တန်ဖိုးတော် first miracle ဖြစ်ပါ

တယ်။ ဒီတန်ခိုးတော်ကို မလုပ်ခင်မှာ လူတွေက ခရစ်တော်ဆိုတာ ဘယ်လိုမျိုးတံဆိပ်ရှိလဲ၊ ဝန်ဆောင်မှုပေးလဲ၊ ဘယ်လို မျိုးပုဂ္ဂိုလ်လဲ ဆိုတာ မသိခဲ့ကြဘူး။

ဒီတန်ခိုးကိုလဲ လုပ်ပြီးရော၊ ခရစ်တော်က လူနာတွေရဲ့ရောဂါတွေကို ပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ သတင်းဟာ လူ·သတင်း၊ လူချင်း ဆောင်ဆိုသလိုပဲ တစ်နှစ်ငံလုံး ကျော်ကြားသွားတယ်။ ဆိုလိုတာက တော့၊ ခရစ်တော်ရဲ့တံဆိပ်၊ ခရစ်တော်ရဲ့ပုဂ္ဂိုလ်၊ ခရစ်တော်ဘဝရဲ့ တန်ဖိုးဟာ ပါလေစတိုင်းနယ်တလျောက်လုံးကို ပေါက်သွားတယ်။ အဲဒီ အခါမှာ ခရစ်တော်ဟာ လူကြိုက်များလာတယ်။ ဘယ်လောက် တောင် လူကြိုက်များလာသလဲဆိုတော့၊ လူထုတစ်ခုလုံးက ခရစ်တော် မှာ ခရစ်တော် ဖြစ်လာပြီးတော့ ခရစ်တော်ရဲ့ နောက်ကိုပဲ လိုက်ကြတော့ တယ်။

လူထုကြီးက ခရစ်တော်နောက်ကိုပဲ လိုက်ကြတော့တယ်ဆိုတဲ့အခါမှာ လူထုက ခရစ်တော်ကို သူတို့ရဲ့ ခေါင်းဆောင်အဖြစ် လက်ခံအသိ အမှတ် ပြုလာကြတယ်ဆိုတဲ့အချက်ကို တွေ့ရတယ်။ ဒါဆိုရင် လူထုက ခရစ်တော်ကို ဘာဖြစ်လို့ ခေါင်းဆောင်တင်ကြသလဲဆိုရင် သူတို့က ခရစ်တော်ကို ယုံကြည် Trust in Christ လို့ ဖြစ်ပါတယ်။

တကယ်တော့၊ လူထုဟာ တော်ရဲ့တန်ရဲ့လူကို မိမိတို့ရဲ့ ခေါင်းဆောင် အဖြစ် လက်မခံကြသလို့ ခေါင်းဆောင်တိုင်းကလည်း လူထုရဲ့ယုံကြည်

မှုကို ရရှိကြတာမဟုတ်ဘူး။ ဒီလိုမျိုးယဉ်ကြည်မှုသည် အတင်းလုပ်ယူပြီး ရရှိနိုင်သော ယဉ်ကြည်မှုမျိုး မဟုတ်ပေ။ ခေါင်းဆောင်တစ်ဦးက လူထုရဲ့ ယဉ်ကြည်မှုကို ရရှိနိုင်ဖို့ အတွက်ဆိုရင် တဲ့ ဒီးခေါင်းဆောင်ဟာ လူထုတို့ ပဟိုပြုသောခေါင်းဆောင်မှု၊ ပြည်သူ့ဘက်ကို မျက်နှာလှည့်တဲ့ ခေါင်းဆောင်မှု People centered leadership ကို ပေးနိုင်ဖို့ လိုအပ်တယ်။ ဒါဆိုရင် ခရစ်တော်ဟာ လူထုကို မည်ကဲသို့သော ပဟိုပြုတဲ့ ခေါင်းဆောင်မျိုးကို ပေးခဲ့သလဲဆိုတာကို ကြည့်ရအောင်။ ခရစ်တော်ဟာ လူထုကို မည်ကဲသို့သော ပဟိုပြုတဲ့ ခေါင်းဆောင်မျိုးကို ပေးခဲ့သလဲ ဆိုရင် “နောင်တရကြလော့၊ ကောင်းကင်နိုင်ငံတော်သည် နီးလာပြီ (ရှင်မာတေးဦး ရှုံးဝါး) ” ဆိုတဲ့ လူထုဘဝရဲ့ နောင်ဘဝ ကောင်းစားရေး ရည်မှန်းချက်ကို မိုးမောင်းထိုးပြပြီး ဟောကြားခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ခရစ်တော်က ငါကိုမဲပေးကြ၊ ပင်းတို့က ငါကို မဲပေးပြီး ခေါင်းဆောင်တင်မယ်ဆိုရင် မင်းတို့ဘဝမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ကို ပြောပြမယ် ဆိုပြီး လူထုကို မဲဆွဲယ်စည်းရုံးပြီး ရွှေးကောက်ပွဲကို ဝင်ခဲ့တာ မဟုတ်ဘူးနော်။ ခရစ်တော်ဟာ ခေါင်းဆောင်ဖြစ်ချင်လို့ လူထုကို စည်းရုံးတာ မဟုတ်ဘူး။ ခရစ်တော်ဟာ အမှန်တရားကို ဟောပြောလို့ လူထုက သူ့ကို ခေါင်းဆောင်တင်ခဲ့ကြတာ ဖြစ်ပါတယ်။

တန်ညွှေးအား ဖြင့်ပြောရရင် ခရစ်တော်ဟာ အမှန်တရားကို သက်သေ ခံရင်း ခရစ်တော် ဟောတဲ့ အမှန်တရားကို လက်ခံမြတ်နီးကြတဲ့ သူတွေ

က ခရစ်တော်ရဲ နောက်ကို လိုက်ဖို့ဆုံးဖြတ်ခဲ့ကြတာမို့ ခရစ်တော်ဟာ လူထုကို အမှန်တရားဖက် ဦးဆောင်သောခေါင်းဆောင် leading leader လို့ ခေါ်ချင်ပါတယ်။

ဒီလိုမျိုးသော ခေါင်းဆောင်ဟာ ဘယ်မှာပဲ ဘယ်လိုထားထား၊ သူဟာ သူရှိတဲ့နေရာမှာတော့ ဦးဆောင်တဲ့ခေါင်းဆောင်အဖြစ် ပေါ်လာမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လူထုကို ဦးဆောင်တဲ့ ခေါင်းဆောင် ဟာ မွေးရာပါခေါင်းဆောင်အရည်အချင်း ရှိပြီးသား ဖြစ်တယ်။ လူထု ကို ဦးဆောင်နိုင်တဲ့ခေါင်းဆောင်ဟာ သူ့ကို ဘယ်မှာပဲ ချုပ်ထားချုပ် ထား၊ ချထားချထား၊ မအအာင်မြင်အောင် မြှင်ထားမြှင်ထား၊ သူဟာ တက်လာတယ်။ အဲဒါကို ကျွန်တော်တို့က မွေးရာပါအရည် အချင်း ရှိတယ်လို့ ပြောတယ်။

ခေါင်းဆောင်ဖြစ်တဲ့သူတွေဟာ သူတို့မှ ရည်မှန်းချက် Vision ဆိုတာ ထားရှိကြပါတယ်။ ရည်မှန်းချက်မရှိတဲ့သူဟာ ခေါင်းဆောင်မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခေါင်းဆောင်ဖြစ်ခြင်းရဲ သဘောသဘာဝထဲမှာပဲ ကိုယ့်ရဲ့နောက်လိုက်တွေကို ဘယ်ကို ဦးဆောင်မလဲ၊ ဘယ်လိုဖြစ်စေချင် သလဲဆိုတဲ့ အနာဂတ်ရဲ့ရည်မှန်းချက်ဆိုတာ ပါနေပြီးသား ဖြစ်လိုပါ။ ဒီရည်မှန်းချက်ဆိုတာက ခေါင်းဆောင်က ချုပ်တိပြီးသား ဖြစ်နိုင်သလို ခေါင်းဆောင်နဲ့နောက်လိုက်တွေ အားလုံးက သဘောတူချုပ်တိထဲ ရည်မှန်းချက်လည်း ဖြစ်နိုင်ပါတယ်။ ခရစ်တော် ချုပ်တိထားတဲ့ ရည်မှန်းချက်လည်း ဖြစ်နိုင်ပါတယ်။ ခရစ်တော် ချုပ်တိထားတဲ့ ရည်မှန်းချက်လည်း လောကလူသားတွေနဲ့ ဆွေးနွေးပြီး ချုပ်တိတဲ့ရည်မှန်းချက်

မဟုတ်ဘဲ၊ ခမည်းတော်ဘုရားက အပြစ်စွဲထဲကို ကျရောက်သွားတဲ့ လူသားတွေကို ပြန်လည်ကယ်တင်ဖို့အတွက် ချမှတ်ထားတဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။

ဆိုလိုတာကတော့၊ ခရစ်တော်ဟာ ခမည်းတော်ဘုရားက လူသားတွေ အတွက် ချမှတ်ထားတဲ့ ရည်မှန်းချက်ကို ရောက်နိုင်ဖို့အတွက် လူသားတွေကို ဦးဆောင်နေတဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်တော့၊ လူသားတွေအားလုံးက နတ်ဆိုးကို စွန်းပယ်ပြီး ဘုရားရှင်ဆီကို ပြန်လာဖို့ (ပါ) လူသားတွေအားလုံးကယ်တင်ခြင်း ရဖို့ပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ရည်မှန်းချက်ဟာ ကိုယ့်ရဲ့တန်ဖိုးပဲ၊ ခရစ်တော်ဘုရားရဲ့ တန်ဖိုးအထားဆုံးအရာဟာ လူသားတွေရဲ့ စိညာဉ်တွေကို ကယ်တင်ဖို့ ဖြစ်ပါတယ်။ အဲဒီတော့ ခရစ်တော်ရဲ့ ရည်မှန်းချက်ဟာ လူသားတွေရဲ့ စိညာဉ်တွေကို ကယ်တင်ဖို့ ဖြစ်ပါတယ်။ ကျွန်ုတော်တို့ဟာ ရည်မှန်းချက် ရှိပြုဆိုတာနဲ့ အဲဒီရည်မှန်းချက်ကို ရောက်ရှိဖို့အတွက် စိမ်ကိန်း Plan ကို ရေးဆွဲရပါတယ်။ အဲဒီစိမ်ကိန်းထဲ Plan မှာဘာတွေပါရမလဲဆိုရင် ခေါင်းဆောင်မှု Leadership နဲ့ စိမ်ခန်းခွဲမှု Management ဆိုတဲ့ အချက်အစွမ်း ပါရမှာ ဖြစ်ပါတယ်။ ဒို့ဟာ ရည်မှန်းချက်ပါတဲ့ လုပ်ငန်းတစ်ခုကို အကောင်အထည် ဖော်ပြုဆိုရင် ကိုယ်က အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းကို ပိုပြီးကောင်းကောင်းမွန်မှန် လုပ်ကိုင်ဖို့နဲ့ လုပ်နေတဲ့ လုပ်ငန်းကို ပိုပြီးကောင်းအောင် လုပ်နေခြင်းတွေကို အုပ်ချုပ်ဖို့ လိုအုပ်ပါတယ်။

ခေါင်းဆောင်မှု Leadership နဲ့ စီမံခန့်ခွဲမှု Management အရည် အချင်တွေဟာ လူတိုင်းမှာ ရှိပါတယ်။ ကွာတာတစ်ခုကတော့ ကိုယ့်မှာ ရှိတဲ့ အရည် အချင်တွေကို ကိုယ်က အသုံးပြုတတ်မှုနဲ့ ပိုမြှို့ထက်မြှက်လာ အောင် လုပ်သလား၊ မလုပ်ဘူးလားဆိုတာပါပဲ။ ဘာဖြစ်လို့ ခေါင်းဆောင်မှု Leadership နဲ့ စီမံခန့်ခွဲမှု Management အကြောင်း ပြောတာလဲဆိုရင် ကိုယ်တန်ဖိုးထားတဲ့ အရာကို ကိုယ်ကိုယ်တိုင်က ဦးဆောင်ရုံမကဘဲ စိပ်ခန့်ခွဲရမှာ ဖြစ်လို့ပါ။ ဒါကြောင့်ပို့ ကျွန်တော့ အနေနဲ့ ကတော့ Leadership in You နဲ့ Management in You ကို စောင်းပြီး ပြောချင်သေးတယ်။ ခေါင်းဆောင်မှုဆိုတာ ဘာလဲ။ ခေါင်းဆောင်မှုဆို တာက မှန်ကန်တဲ့ အလုပ်ကို လုပ်ဆောင်ခြင်း Leadership is to do the right things ဖြစ်တယ်။ စိပ်ခန့်ခွဲမှုဆိုတာက အလုပ်များကို မှန်ကန် အောင် လုပ်ဆောင်ခြင်း management is to do things in the right way ဖြစ်တယ်။

ခေါင်းဆောင်ဖြစ်တဲ့ သူတွေဟာ သတ္တိရှိရသလို ခေါင်းဆောင်တိုင်းဟာ လည်း သတ္တိရှိကြပါတယ်။ ခေါင်းဆောင်ဖြစ်တဲ့ သူတွေဟာ သေမဂ်း တံခါးဝမှာ ရပ်နေကြတယ်။ ခေါင်းဆောင်တိုင်းဟာ ငယ်သားတွေနဲ့ ပြုပြင် ပက်တွေခဲ့ ဝေဖန်မှု၊ အကြမ်းဖက်တိုက်ခိုက်မှု၊ ထောင်ချုပ်၊ မှုန်းတီးမှု၊ အသရေ ဖျက်မှု၊ လုပ်ကြုံမှု၊ စိတ်ခါတ်ရေးရာ ရွှေးအောင် စစ်ဆင်ခြင်း တွေကို ခံကြရတယ်။ ဒါကြောင့်ပို့ ခေါင်းဆောင်ဖြစ်တဲ့ သူတွေဟာ သေမဂ်းတံခါးဝမှာ ရပ်ရတဲ့ သတ္တိရှိပါ။ လိုတယ်လို့ ပြောခြင်း ဖြစ်တယ်။

ကက်သလစ်အသင်းတော်ခဲ့ ခေါင်းဆောင်ဖြစ်ခဲ့ကြတဲ့ သခင်ယောဇ္ဈာဟာ လက်ဝါးကားတိုင်ပေါ်မှာ အသတ်ခံရတယ်။ စိန်ပိတာဟာ အသတ်ခံရတယ်။ ပုံပုံရဟန်းပင်းပြီး ဒုတိယမြောက်ဖွဲ့နှင့်ပေါ်လာ သေနတ်အပစ် ခံရပေမယ့် သေမင်းတံ့ခါးဝကနေ လွတ်သွားတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင်ဖြစ်တဲ့ ပိုလ်ချုပ်အောင်ဆန်းဟာလည်း ဂြိုန်းစောရဲ့ သေနတ်နဲ့ ပစ်သတ်ခြော့ကို ခံရလို့ ပိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်လေးမှာပဲ အသတ်ခံခဲ့ရတယ်။ ဒီနေ့ နိုင်ငံတကာရဲ့ နိုင်ငံရေးစင်မြှုပ်ကို ကြည့်တဲ့အခါမှာ ဒီမိုကရေစိစနစ်ကို ထူးထောင်ချင်တဲ့ ခေါင်းဆောင်တွေဟာ အောကာရှင်အာစိုးရတွေရဲ့ ဖိနှုပ်ချုပ်ချယ်ခြင်းကို ခံနေကြရတယ်။

၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့က သေဆုံးသွားတဲ့ တောင်ကိုးမိုး ယားနိုင်ငံရဲ့ သမ္မတဟောင်း ကင်မြေားကျော် တောင်ကိုးမိုးယားနိုင်ငံကို စစ်အောကာရှင်အုပ်ချုပ်ရေးစနစ်ကော် ဒီမိုကရေစိနှုင်ငံဖြစ်အောင် ဘယ်လိုလုပ်ဆောင်ခဲ့ပြီး ဘယ်လိုမျိုးဖိနှုပ်အာနိုင်ကျော်မှုတွေကို ဘယ်လိုခဲ့ခဲ့ရသလဲဆိုတာကို အနည်းငယ်တင်ပြလိုပါတယ်။

တောင်ကိုးမိုးယားနိုင်ငံရဲ့ သမ္မတဟောင်း ကင်မြေားကျော် ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်ပြီး ၁၉၆၁ ခုနှစ်ကနေ့၁၉၉၃ ခုနှစ်အထိ တောင်ကိုးမိုးယားနိုင်ငံကို အုပ်ချုပ်ခဲ့ စစ်အောကာရှင်ကြီး ပိုလ်ချုပ်ပါဒ္ဓမ္မားဟိုကို ဆန်းကျင်ပြီး တောင်ကိုးမိုးယားနိုင်ငံကို ခေတ်ပို့ပြီးတိုးတက်တဲ့ ဒီမိုကရေစိနဲ့ လူ့အခွင့်အရေး မိမိမိတဲ့ နိုင်ငံဖြစ်အောင် လူပုံရားဆောင်ရွက်ခဲ့ပါတယ်။

ဒီလိုလူပ်ရှား ဆောင်ရွက်တဲ့အချိန်မှာ ကင်မြေဒေးရုံးဟာ စစ်အာဏာရှင် ကြီး ဗိုလ်ချုပ်ပါဆ္မ်းဟီက သူ့ကို ပြည်တွင်းသစ္စာဖောက်၊ တိုင်းပြည်ကို နယ်ချွဲ လက်ထက်ရောက်အောင် ပြုလုပ်သူအဖြစ် စွဲပို့ခဲ့ပြီး သူ့ရဲ့ ဘဝ လမ်းခရီးဟာ ကြမ်းတမ်းခက်ထန်ခဲ့တယ်။ ၁၉၃၀ ခုနှစ်တုန်းက သူဟာ မျှသွားနေချိန် အာဏာရှင်ကြီးရဲ့ ကြီးကိုင်ချက်အရ ကုန်ကား တစ်စီက သူ့ကားကို တမင်သက်သက် ဝင်တိုက်တာမို့ သူဟာ သူ့ကားနဲ့အတူ လမ်းဘေးကို ထိုးကြသွားပြီး လုပ်ကြသတ်ဖြတ်မှုကနေ သီသီလေး လွတ် ခဲ့ပေမယ့် ခြေထောက်ဒါက်ရာရခဲ့ကာ ထောက်နဲ့ထောက်နဲ့ လမ်း လျှောက်ခဲ့ရတယ်။ နောက်ပြီး အာဏာရှင်အစိုးရက သူ့ကို သေခါက်၊ ထောင်ချခြင်း ပြည့်နှင့် ဒါက်တွေ ပေးခဲ့ပေမယ့် သူဟာ သေဘေးကနေ လွတ်မြောက်ခဲ့တယ်။

၁၉၃၈ ခုနှစ်မှာတော့ အာဏာရှင်ကြီး ပါချွန်ဟီးရဲ့ ထောက်လှမ်းရေး အဖွဲ့က သူ့ကို ရွှေပန်ဟိုတယ်တစ်ခုကနေ ပြန်ပေးဆဲပြီး ပင်လယ်ထဲကို ပစ်ချိပို့ လုပ်နေတဲ့အချိန်မှာ အမေရိကာန်နဲ့ရွှေပန်အစိုးရတို့ရဲ့ လျှင်မြှင့်တဲ့ ကယ်ဆယ်ရေးကြောင့် သူဟာ သေဘေးကနေ နောက်ထပ်လွတ် မြောက်ခဲ့တယ်။

နောက်ခုံးမှာတော့ သူဟာ အာဏာရှင်အစိုးရရဲ့ အနဲ့ပေးမှုကို ခံရပြီး ၁၉၉၈ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ တောင်ကိုရုံးယားနိုင်ငံရဲ့ ပထမဆုံး သော ဒီမိုကရေးခေါ်ခေါ်းဆောင် သမ္မတအဖြစ် (ဤနှစ်တို့) တောင်ကိုရုံးယား ပြည်သူတွေရဲ့ ရွှေးကောက်ခြင်းကို ခဲ့ရတယ်။ အဲဒါအချိန်ကနေ

ပြီး သူဟာ ယိုယွင်းပျက်စီးနေတဲ့ တောင်ကိုရိယားနိုင်ငံကြီးကို ပြန်လည်
ပြပြင်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဦးဆောင်နိုင်ခဲ့တဲ့အတွက် တောင်ကိုး
ရိယား နိုင်ငံကြီးဟာ ၂၁ ရာစု မှာတော့ ဒီမိုကရေစိစနစ်နဲ့လူ့အခွင့်အား
စိုးမိုးပြီး ဖွံ့ဖြိုးပြီးသား နိုင်ငံအဆင့်ကို ရောက်ရှိလာနိုင်ခဲ့ပါတယ်။

သူဟာ Sunshine Policy လို့ ခေါ်တဲ့ တောင်နဲ့မြောက်ကိုးရိယား
နှစ်နိုင်ငံ ပူးပေါင်းရေးဆိုင်ရာ နေရာင်ခြည်တောက်ပသာ မူဝါဒကို
ချမှတ်ပြီး ၂၀၀၀ခုနှစ်တိန်းက တောင်ကိုးရိယားကို စစ်ရေးအရ ပြို့
ခြောက်ပြီး ရန်သူသဖွယ်သဘောထားခဲ့တဲ့ မြောက်ကိုးရိယားခေါင်း
ဆောင် ကင်များအိုလ်နဲ့ မြောက်ကိုးရိယားနိုင်ငံကို သွားရောက်ပြီး
ပွဲဖျက်ရင်း ကိုးရိယားကျွန်းဆွဲယုံပြို့ချမ်းရေးလုပ်ငန်းစဉ်ကို စတင်ခဲ့
တယ်။ သူဟာ ဒီမူဝါဒကို လက်တွေ့အကောင်အထည် ဖော်ခဲ့တာ
ကြောင့် ၂၀၀၀ ခုနှစ်တိန်းမှာတော့ ကမ္ဘာက သူ့ကို နိုဘယ်လ်ပြို့
ချမ်းရေးဆုံးကို ချီးမြှုင့် ခဲ့ပါတယ်။

၂၀၀၆ခုနှစ်တိန်းက သတ်းထောက်တွေက သူ့ကို တွေ့ခုံမေးမြန်းခန်း
လုပ်တဲ့အခါမှာ သတ်းထောက်က “သမ္မတကြီးအနေနဲ့ ဒီပိုကရေစိ
အတွက် တိုက်ပွဲဝင်တုန်းက ပြုတွေ့ခဲ့ရတဲ့ နာကျေည်းခက်ထန်မှုတွေကို
ဘယ်လိုလက်ခဲ့သလဲ” ဆိုပြီး မေးတော့ သမ္မတကြီးက “ဖြစ်ခဲ့တာ
တွေအပေါ်မှာ ငါလုံးဝ ဝမ်းမနည်းဘူး၊ ငါလိုချင်တဲ့ပန်းတိုင်မှာ ဘယ်
လောက်ပဲ ငါအသက်အွှေရာယ်မှားနေပါစေ၊ ငါဟာ ငါရည်မှန်းချက်ကို
မတရားမှုနဲ့ အပေးအယူ ညီးမြှုင်းမှု လုံးဝ မလုပ်ဘူး ဆိုတဲ့ စည်းကမ်းကိုပဲ

ဆွဲကိုင်ခဲ့တယ် “I underwent many ordeals in my life but I never strayed from principles and never compromised with injustice, even at the risk of my life.” ဆိုပြီး သတင်း ထောက်ကို
ပြန်ဖြေခဲ့တယ်။

သမ္မတကြီး ကင်မိဒေးရျှော့ဘာ ဘာကို တန်ဖိုးထားသလဲဆိုရင် ဒီမိုက်ရေစိ
ကို တန်ဖိုးထားတာဖြစ်တယ်။ သူဟာ သူတန်ဖိုးထားထားတဲ့ ဒီမိုက်ရေစိ
စနစ်ကို တောင်ကိုးမီးယားနိုင်ငံမှာ ရရှိပြီးအတွက် သူ့ရဲ့စိတ်ခါတ်ဟာ
ရဲရင့်ပြီး ပေးဆပ်တယ်။ သူ့ကို ဖိန့်ပို့ချုပ်ချယ်တဲ့ အာဏာရှင်အစိုးရ
အပေါ်မှာ မေတ္တာထားတယ်။ သူတန်ဖိုးထားတဲ့ ဒီမိုက်ရေစိစနစ်နဲ့ လူ
အခွင့်အရေးတွေကို အာဏာရှင် အကြီးအကဲ ကိုယ်တိုင် တန်ဖိုးထား
လာအောင်ဆိုပြီးတော့ ရန်သူကို မေတ္တာနဲ့ အနိုင်ယူခဲ့တာကို တွေ့ရှိရ^၁
တယ်။ သူဟာ တိုင်းပြည်အတွက် အလုပ်တွေကို အများကြီး လုပ်ခဲ့ပြီး
၂၀၀၉ ခုနှစ် ဉာဏ်တွေတွေ ၁၈ ရက်နေ့က အသက် ၈၅ နှစ်မှာ ဆုံးလိမ့်က
ဆေးမြှုတစ်ခုမှာ တက်ရောက်ခွဲစိတ်ကုသရင်း သေဆုံးသွားခဲ့ပါတယ်။
သူဟာ ၁၈၊ ဉာဏ်တွေတွေ ၂၀၀၉ ခုနှစ်မှာ သေဆုံးပြီး နောက်တစ်ရက်
၁၉၊ ဉာဏ်တွေတွေ ၂၀၀၉ ခုနှစ်မှာ တောင်ကိုးမီးယားနိုင်ငံဟာ လ
ကဲ့သွားပေါ်ကို ဆင်းသက်မယ့် အာဏာသယဉ် လွှန်းပျောဉ် တစ်စင်း
ကို လွှတ်တင်နိုင်ခဲ့ခြင်းအားဖြင့် တောင်ကိုးမီးယားနိုင်ငံဟာ ခေတ်ပို့ပြီး
တဲ့နိုင်ငံအဖြစ် ၂၁ ရာစုမှာ ရပ်တည်နိုင်ခဲ့ပြီး ပြစ်ပါတယ်။

ခေါင်းဆောင်လုပ်တဲ့သူတွေဟာ ဖန်တီးရှင်တွေ ဖြစ်ကြပါတယ်။ ကျွန်ုတ်လည်း ခေါင်းဆောင်ဖြစ်နေတယ်။ ကျွန်ုတ်ဟာ ဘာကို ဖန်တီးခဲ့သလဲဆိုရင် မြန်မာပြည် ဖွံ့ဖြိုးရေးအတွက်ဆိုပြီးတော့ လူမှုရေးအဖွဲ့၊ အစည်းဖြစ်တဲ့ CAD (Country Agency for Rural Development) အဖွဲ့ကို ဖွဲ့စည်းပြီး ရန်ကုန်က်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလိစ်ဘို့ရဲ့ ကူညီပုံပုံမှုတွေကြောင့် ၂၀၀၅ ခုနှစ်ကနေစပီး ချုပ်ပြည် နှယ်နဲ့ စစ်ကိုင်းတိုင်းနှစ်ခုမှာ ရှိကြတဲ့ ပြည်သူတွေရဲ့ ဖွံ့ဖြိုးရေးစီမံခိန်းတွေကို အကောင်အထည်ဖော်ပေးနေပါတယ်။

ခေါင်းဆောင်တွေဟာ အုပ်ချုပ်သူတွေ မဟုတ်ဘူး။ ခေါင်းဆောင်တွေဟာ စီမံတဲ့သူတွေ မဟုတ်ဘူး။ အလုပ်တစ်ခုကို လုပ်တာဟာ ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်။ ကိုယ်အလုပ်ကို လုပ်တာဟာ ဝန်ထမ်းသက်သက်ပဲ။ ဒါပေမယ့် တဆင့်တက်ပြီး အဲဒီအလုပ်ကို ဘယ်လို လုပ်ရမလဲဆိုတာကို သူများကို တင်ပြနိုင်တဲ့သူဟာ ဆရာဖြစ်သွားပြီ။ နောက်တဆင့်တက်ပြီး အဲဒီအလုပ်ကို ဖြစ်မြောက်မှု ရှိမရှိစီမံတာက မန်နေဂျာဖြစ်တယ်။ နောက်ဆုံးအဆင့်ကတော့ သူများတွေကို အခု လုပ်တာထက်ပိုပြီးလုပ်နိုင်အောင် ကြိုးစားစေနိုင်တဲ့သူက ဦးဆောင်တဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။ ခေါင်းဆောင် ဖြစ်ပြီဆိုရင် ရဲရင်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက် courageous and decisive decision ကို ပြုလုပ်ရရှုပါ။

Boss နဲ့ Leader မတူဘူး။ Boss ဆိုတာက သူငြေးကို ခေါ်တဲ့နေရာမှာ သုံးပြီးတော့ Leader ကျတော့ ဦးဆောင်မှုနေရာမှာ သုံးတာဖြစ်တယ်။ Boss ဖြစ်တဲ့ သူငြေးဟာ ခေါင်းဆောင်ဆိုတဲ့ အရည်အချင်းရှိချင်မှ ရှိမယ်။ Leader ဖြစ်တဲ့ ခေါင်းဆောင်ဟာ သူငြေး ဖြစ်ချင်မှ ဖြစ်ပယ်။ ဒါပေမယ့် သူငြေးနဲ့ ခေါင်းဆောင်ဆိုတဲ့ ဝါဘာရနှစ်ခုရဲ့ အနက်ဟာ တော်တော်ကွာတာကို တွေ့ရပါတယ်။

သူငြေးဟာ လူတွေကို ခိုင်းတယ်။ အာဏာကို သုံးတယ်။ လူတွေက သူ့ကို ကြောက်အောင် မြိမ်းမြောက်တယ်။ ငါ (I) ဆိုတဲ့ စကားအသုံးအနှစ်းကို သုံးတယ်။ သူများကို အလုပ် မလုပ်လုပ်အောင် တွေ့န်းတယ်။

ခေါင်းဆောင်ဖြစ်တဲ့သူကြတော့ လူတွေကို မတွေ့နားဘူး။ လူတွေကို နည်းလမ်းပြတယ်။ လူတွေကို လုပ်တတ်အောင် သင်ပေးတယ်။ လူတွေ အလုပ် လုပ်ချင်လာအောင် ဆွဲဆောင်တယ်။ အာဏာကို မသုံးဘူး။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရအောင် လုပ်ပေးတယ်။ လူတွေကို မမြိမ်းမြောက်ဘူး။ ငါ (I) ဆိုတဲ့ စကားလုံးထက် ငါတို့ (We) ဆိုတဲ့ စကားလုံးကို သုံးတယ်။

ဒြိုးကြောင်းတွေရဲ့ ပုံသန်းပုံနဲ့ ခေါင်းဆောင်ဇွဲချယ်မှုပုံစံကို ထပ်ပြီး ၈၀၉၉လိပ်ပါသေးတယ်။ Discovery Channel တွေမှာ မြင်ဖူးကြမှာပါ။ ဒြိုးကြောင်းတွေဟာ ဝေးလံတဲ့ ခန့်တွေကို ပုံသန်းနိုင်ကြတယ်။ သူတို့ပုံသန်းမှုထဲမှာ ခေါင်းဆောင်မှုနဲ့ ဖိမ်ခန်းခွဲမှုတို့ကို အတုယ္ယုစရာတွေ ရှိပါ

တယ်။ ဤဗြာဌာင်ကြောင်တွေမှာ ထူးခြားတဲ့အချက် (၃) ချက် ရှိပါတယ်။ နံပါတ်တစ်ကတော့ တစ်ကောင်တည်း အမြဲတမ်း ရှုံးကနေ မသွားဘူး။ ဘာဖြစ်လို့လဲဆိုတော့၊ တစ်ကောင်တည်း ပုံသဏ္ဌာန်းရင် လေတိုက်ခတ်မှု ဒါက်ကို သူတစ်ကောင်တည်း ခံရပြီး ဤဗြာလာရင် ပင်ပန်းမှာ ဖြစ်တယ်။ အဲဒါတော့ ဤဗြာဌာင်ကြောင်တွေဟာ အလျဉ်းခဲ့ပြုတယ်။ ငါအလျဉ်းပြီး ရင် မင်းတက်ပေါ့။ ခေါင်းဆောင်က လေဒါက်ခံနိုင်တဲ့သူ ဖြစ်တယ်။ ကျွန်ုတ်တို့ဟာလည်း လုပ်ငန်းခွင်မှာ တစ်ယောက်တည်း ပုံနေရင် ကိုယ်ပံပင်ပန်းမယ်။ ဒါကြောင့် လုပ်ငန်းကို ဝန်ထမ်းတွေကို ခွဲပေးပြီး တော့ ပိုင်းလုပ်ကြရ တယ်။ ခေါင်းဆောင်ဖြစ်တဲ့သူဟာ လေဒါက်ခံနိုင်တဲ့ သူ ဖြစ်ရမယ်။

ကိုယ်က ခေါင်းဆောင်ဖြစ်တယ်ဆိုတာက ကိုယ့်မှာနောက်လိုက်တွေ ရှိ တယ်ဆိုတာကို ပြတယ်။ ခေါင်းဆောင်ဟာ ကိုယ့်ရဲ့နောက်လိုက် တွေကို အသိအမှတ်ပြုရတယ်။ ကိုယ့်ရဲ့နောက်လိုက်တွေကို အားပေးရ တယ်။ ကိုယ့်ရဲ့ နောက်လိုက်တွေကို ယုံကြည်ရတယ်။ ကိုယ့်ရဲ့နောက် လိုက်တွေမှာ ရှိနေတဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးရတယ်။ ကိုယ်တစ်ယောက်ပဲ တိုးတက်နေပြီးတော့ နောက်လိုက်တွေက မတိုး တက်လာဘူးဆိုရင် ကိုယ်ဟာ ခေါင်းဆောင် မဟုတ်တော့ဘူး။

အဖွဲ့အစည်းတစ်ခုမှာ အရေးပါးတဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်လာပြီဆိုရင် အဲဒါဟာ ခေါင်းဆောင်နေတဲ့ပုဂ္ဂိုလ် အနေနဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက် တွေကို ရဲခဲ့ပို့ ချမှတ်ပြီး လုပ်ငန်းတွေကို ဆောက်ရွက်နေလို့ပဲ ဆိုတာ

သိမြင်နိုင်ပါတယ်။ နောက်ပြီး ခေါင်းဆောင်နေရာမှာ ရောက်နေခြင်းဟာ လူတစ်ယောက်ကို ချွဲမြဲသတ္တိတွေကို မပေးနိုင်ဘူး။ ချွဲမြဲသတ္တိရှိလို့သာ ခေါင်းဆောင်ဘဝကို ရောက်လာတာ ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် ခေါင်းဆောင်ဖြစ်လို့သတ္တိ ရှိလာတာ မဟုတ်ဘဲ သတ္တိရှိခြင်းဆိုတဲ့ အရည်အချင်းကြောင့် ခေါင်းဆောင် ဖြစ်လာတာ ဖြစ်ပါတယ်။

ခေါင်းဆောင်ဖြစ်တဲ့သူတိုင်းမှာ တူညီတဲ့အချက်တစ်ခုကတော့ ခေါင်းဆောင်ဖြစ်တဲ့သူတွေဟာ အရာအားလုံးကို စွဲနဲ့စားလုပ်ဆောင်ဖို့ပြင်းပြတဲ့ စိတ်ဆန္ဒ burning desire တွေကို ပိုင်ဆိုင်ကြတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါ တယ်။ တကယ်တော့ လူတိုင်းမှာ ကြောက်စိတ် fear ဆိုတာ ရှိကြပါတယ်။ ဒို့ဟာ တစ်ခုခုကိုတော့ ကြောက်တတ်ကြပါ တယ်။ တချိုက သေမှာကို ကြောက်တယ်၊ တချိုက ဆင်းရဲမှာကို ကြောက်တယ်။ တချိုက အလုပ် ပြုတဲ့မှာကို ကြောက်တယ်။ တချိုက ထောင်ကျေမှာကို ကြောက်တယ်။ ဒို့အားလုံးဟာ ကြောက်စိတ်ရှိတဲ့သူတွေ ဖြစ်ကြပါတယ်။ ခေါင်းဆောင်ဖြစ်တဲ့သူတွေမှာလည်း ကြောက်စိတ်ဆိုတာ ရှိကြပါတယ်။

ကျွန်ုတ်ဟာ စီအောအိလူမှုရေးအဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်ပါ တယ်။ ကျွန်ုတ်ဟာ စီအောအိအဖွဲ့ကို ဦးဆောင်နေတဲ့အချိန်မှာ အမိန့်ရ အရာရှိတွေနဲ့စကားပြောဖို့ ချိန်းတွေပြုဆိုရင် အဲဒီအရာရှိနဲ့ မတွေ့ခိုက် အထိက တော့ အဲဒီအရာရှိကို တွေ့ဖို့ ကြောက်နေတယ်။ ဒါပေါ်မယ့်

ကိုယ် ကြောက်နေတဲ့အရာရှိကို တကယ်တွေလိုက်တဲ့အခါမှာ ကိုယ့်မှာ ရှိနေတဲ့ကြောက် စိတ်ဟာ ပျောက်သွားတော့တယ်။

ဒါကြောင့် ခေါင်းဆောင်ဖြစ်ပြီဆိုရင် ကိုယ်ကြောက်တဲ့ အရာတစ်ခုကို ရင်ဆိုင်လိုက်ပါ ဒါဆိုရင် ကိုယ့်မှာ ရှိနေတဲ့ကြောက်စိတ်က ကိုယ့်ရဲ့သတ္တိ courage ဖြစ်လာတော့တယ်။ အဲဒီတော့ ကျွန်တော်ပြောလိုတာက တော့ ကိုယ်ကြောက်နေတဲ့အရာဟာ ကိုယ့်ရဲ့သတ္တိကို ပြောင်မြောက်စေ တဲ့ အရာ ဖြစ်ပါတယ်။ ကြောက်စိတ်ဟာ သတ္တိ our fear is source of our courage ဖြစ်လာတယ်။

တန်ညွှေးအားဖြင့်ပြောရရင်၊ ကြောက်တယ်ဆိုတာက မလုပ်ဖူး၊ မသွားဖူး၊ မတွေ့ဖူးတဲ့နေရာ၊ အလုပ်နဲ့ ပုဂ္ဂိုလ်တွေနဲ့ စတင် ထိတွေလုပ်ဆောင်ဖို့၊ အတွက် ပြင်ဆင်တဲ့အခါမှာ ကြောက်စိတ်ဆိုတာ ပေါ်လာတယ်။ အဲဒီ တော့ ကြောက်စိတ်ဆိုတာ ဘယ်မှာရှိလဲ။ တကယ်တော့ ကြောက်စိတ် ဆိုတာ ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာ ရှိနေတာ ဖြစ်တယ်။ ဒါကြောင့် ခေါင်းဆောင်ဖြစ်ပြီဆိုရင် ပထမဆုံးဘာလုပ်ရမလဲဆိုတော့ ကိုယ့်ရဲ့အတွင်း စိတ်ထဲမှာ ရှိနေတဲ့ ကိုယ့်ရဲ့ကြောက်စိတ်ကို ပထမဆုံး ရင်ဆိုင်တိုက်ပဲ ဝင်ရပါတယ်။

ကြောက်စိတ်ဟာ ကိုယ့်ဘဝရဲတက်လမ်း၊ ကိုယ့်ဘဝရဲခေါင်းဆောင်မှုကို အဟန်းအတား ဖြစ်ပေါ်တယ်။ ကိုယ်က တစ်ခုခုကို လုပ်ဖို့ ကြောက်နေ ရင် ဘာမှ မလုပ်ဖြစ်တော့ဘူး။ ကိုယ်က ဘာမှမလုပ်ဖြစ်ဘူးဆိုရင် တို့ယု

ဘဝဟာ ဗလာနတ္ထိဖြစ်သွားပြီ။ ဗလာနတ္ထိဘဝဟာ မတိုးတက်တဲ့ဘဝ၊ ကျော်တဲ့ ဘဝပဲ။ ရွှေဟောင်းရောမသမိုင်းဆရာ တက်ဆီတပ်စ်က “ပိမိရဲလုံခြုံရေး ကို အမိကထားတဲ့ဆန္ဒဟာ ဤကျယ်မြင့်မြှတ်တဲ့လုပ်ငန်း ဤတွေကို အောင်မြင်နိုင်ဖို့ အတွက် အဟန်၊ အတားတစ်ခုဖြစ်ပါတယ်” လို့၊ ရေးသားထားခဲ့ပါတယ်။

ကျွန်တော်ဟာ ကိုယ့်ဘဝကို လူသားတွေကို စာနာထောက်ထားတဲ့သူ အဖြစ် အသက်ရှင်ချင်တာမို့ လူသားတွေရဲ့ ဖွံ့ဖြိုးရေးအတွက် စီအော် အဖွဲ့ကို ဖွဲ့စည်းပြီး ကိုယ်က လုပ်ဖို့ ချမှတ်ထားတဲ့ စီမံကိန်းတွေအတွက် လိုအပ်တဲ့ ရုပိုင်းတွေကို ၂၀၀၄ ခုနှစ်ကနေ လိုက်လဲရှာဖွေတဲ့အခါမှာ ၂၅၀၇နှစ်ပါး ကြောပါတယ်။ ၂၀၀၅ ခုနှစ်ရောက်လာတဲ့အခါကျမှ လိုအပ်တဲ့ ရုပိုင်းတွေကို စတင်ရရှိလာပါတယ်။ အဲလို လိုအပ်တဲ့ ရုပိုင်းတွေကို ရရှိလာပြီး စီမံကိန်းတွေကို ချင်းပြည်နယ်မှာ စတင်အကောင်အထည် ဖော်ဖို့ လုပ်ဆောင်တဲ့ အခါမှာ ကိုယ့်မှာ ကြောက်စိတ် ဝင်လာတယ်။ “ဝါတကယ်လုပ်တတ်ပါ မလား၊ မလုပ်တတ်ရင် နာမည်ပျက်မယ်။ ထိုင် နေရင် ကောင်သားထ မှ ကုန်မျှန်းသိမယ်” ဆိုတဲ့စိတ်တွေ ဝင်လာတယ်။

ရုပိုင်းရှာနေတဲ့အချိန်မှာက ကြောက်စိတ် မရှိသေးဘုံး၊ ရုပိုင်းရလာပြီး လုပ်ငန်းကို တကယ် အကောင်အထည် ဖော်ခါနီးမှပဲ ကြောက်စိတ်က ဝင်လာတယ်။ ဒါပေမယ့် မဖွံ့ဖြိုးသေးတဲ့လူသားတွေကို ဖွံ့ဖြိုးအောင်လုပ် မယ်ဆိုတဲ့ ကိုယ့်ရဲ့သယူချက်၊ ကိုယ့်ရဲ့ယုံကြည်ချက်က ကိုယ့်ရဲ့ကြောက် စိတ်ကို ကိုယ့်ရဲ့သတိအဖြစ်သို့၊ ပြောင်းလဲစေခဲ့ပါတယ်။ ဒါကြောင့်

ခေါင်းဆောင်ဖြစ်ပြီဆိုရင် အလုပ်တစ်ခု (၅) ပြသာနာတစ်ခုအပေါ်မှာ ခွဲခြား သိမြင်တတ်တဲ့ အရည်အချင်းရှိပို့ လိုအပ်ပါတယ်။

အခုခိုရင် ကျွန်တော်ဦးဆောင်နေတဲ့ စိအေဒီလူမှုရေးအဖွဲ့ဟာ ချင်ပြည် နယ်နဲ့ စစ်ကိုင်းတိုင်းတွေမှာ ရှိခြေတဲ့ ပြည်သူ ငါးသောင်းကျော်ရဲ့ ဘဝ ပွဲဖြိုးတက်ရေးကို လုပ်ဆောင်ပေးနေတာ င့် နှစ် ရှိသွားပါပြီ။ ကျွန် တော်သာ ဒီဖွဲ့ဖြိုးရေးလုပ်ငန်းကို မလုပ်ခဲ့လို့ နေခဲ့မယ်ဆိုရင် ကျွန် တော်ဟာ ဒီလူဦးရေး ငါးသောင်းကျော်ရဲ့ ဘဝကို ပိုမိုကောင်မွန်တဲ့ ဘဝ ပက်ကို ဦးဆောင်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ ဒါကြောင့် သတ္တိရှိခြင်းဟာ အခွင့်အရေးလမ်းစ အားလုံးကို ပွင့်ဖော်ပါတယ်။ ဒါဟာ သတ္တိရှိခြင်းက ပေးစွမ်းနိုင်တဲ့ အဲ့ထုံးရာအကောင်းဆုံး အကျိုးရလဒ်တွေထဲက တစ်ခု သာ ဖြစ်ပါတယ်။

ခေါင်းဆောင်ကောင်းမှု အဖွဲ့အစည်းဟာ အသက်လှုပ်ရှား၊ တက်ကြ မယ်။ ခေါင်းဆောင်မှာ သတ္တိပြောင်ပြောက်မှုပဲ တို့ယုံခဲ့နောက်လိုက်တွေ ဟာ စိတ်ပါတ်တက်ကြွမှာ ပြစ်သလို နောက်လိုက်တွေရဲ့ ခယုဗျက်တိုးတက်လာအောင် လူ့ဆောင်ပေးပါတယ်။ ကိုယ့်ရဲ့နောက်လိုက်တွေ မှာ ရှိနေတဲ့ ခယုဗျက်တွေဟာ တိုးတက်လာပြီဆိုရင် သူတို့ဟာ ကိုယ့်ရဲ့ ခေါင်းဆောင်မှု နောက်တို့ လိုက်ပို့ ဝန်မလေးကြေတော့ဘူး။ တန်ညွှေးအား ပြင့်ပြောရရင်တော့ ခေါင်းဆောင်မှုဆိုတာ တြေားသွားတွေထဲ ပုံစံကန်တဲ့ အရာနဲ့ လုပ်သင့်တဲ့အရာတွေကို ပြုစ်မစ် လုပ်ဆောင်လာအောင်

motivation ဆွဲဆောင်အားပေးတဲ့သတ္တွမ်မည်ခဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်” လို့ ရွင်မ် မယ်လမိုးက ပြောဆိုထားပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ခေါင်းဆောင်နဲ့ နောက်လိုတ်တွေဟာ ထုံးရည် မှန်းချက်တစ်ခုကို ရောက်ရှိပါ့၊ အတွက် စုစုည်းကြတာမို့ ခေါင်းဆောင်နဲ့ နောက်လိုတ်တွေမှာ အဖွဲ့အစည်း စိတ်ဝါတ် Team Spirit ရှိပါ့၊ အနေ ကြီးတယ်။ အဖွဲ့အစည်း စိတ်ဝါတ် Team Spirit ရှိတဲ့အဖွဲ့စည်းတွေ ဟာ interaction လို့ ခေါ်တဲ့ အချင်းချင်း တိုင်ပင်ဆွဲးနေးပြီး အတူ တက္က လုပ်ဆောင်ကြပြီး အဲဒီအဖွဲ့အစည်း (ဝါ) သာသနာဟာ ပို့ပြီးတော့ တိုးတက်လာမှာ သေချာတယ်။ ကက်သလစ်အသင်းတော်ကြီးမှာ စုစုရဟန်မေးကြီးရှိကနေဝါပြီးတော့ နိုင်ငံတိုင်မှာ ရှိနေကြတဲ့ ဆရာတော် များ ပိုင်တဲ့သာသနာတွေကနေ ရဟန်ပိုင် သာသနာငယ်လေးများအထိ အဖွဲ့အစည်း စိတ်ဝါတ် ရှိအောင် ဗာတိတန်ရှိကြောင်းတော်ကနေ ကက်သလစ် အသင်းတော်ကြီးတစ်ခုလုံးတို့ ဦးဆောင်နေတယ်။

တွန်တော်တို့ ပြန်ဟနိုင်ငံကက်သလစ်အသင်းအောင်ကြိုးကို ကြည့်ရင် လည်းပဲ၊ ကက်သလစ်ဆရာတော်ကြီး များလိမ်းသို့ဟာ သူ တာဝန်ယူ ဦးဆောင်ရတဲ့ လာအနီးသာသနာ၊ ပုံသိမ်းသာသနာ၊ ရှိန်တွန်သာသနာ တွေမှာ ဆရာတော် ရဟန်းအောင်၊ သီလရှုင်တွေနဲ့၊ သာမန် ဘာသာဝင် တွေအားလုံး အဖွဲ့အစည်း စိတ်ဝါတ် ရှိအောင် အဲပြီးတော့ ဘာလုပ်လဲ ဆုံးရင် သာသနာ၊ ဓမ္မည်လာခဲ့ Diocesan Synod တို့ စိတ်ဝါပြီးတော့ အဲဒီည်လာခဲ့ကတော်ကြီး တိုးတက်လာအောင် ဘယ်

လို ရည်မှန်းချက် Vision နဲ့ အမှုတော်ကို အတွေ့တကွ ထမ်းဆောင်ကြ မလဲဆိုတာကို အကြိုတ်အနယ် ဆွေးနွေးခဲ့ ပါတယ်။

အဲဒီ သာသန? ဓမ္မညီလာခံ Diocesan Synod ကနေ ခုမှတ်တဲ့ ရည်မှန်းချက်တွေနဲ့လုပ်ငန်းစဉ်ကို သာသနာတော်ကြီးရဲ့ အခြေခံလမ်း ဗျာန်အဖြစ် ထားရှိကြပြီးတော့ ဆရာတော်ချားလိစ်ကိုဟာ မိမိကအစ ရဟန်းသိလရှင် အလယ်၊ ဘာသာ သူတွေအဆုံး သာသနု့အမှုတော် ကို လုပ်ဆောင်ကြတဲ့ အခါမှာ ကိုယ့်သာသနာဟာ ဘယ်လောက်အထိ တို့တက်နေပြီလဲဆိုတာကို သုံးသပ် evaluation လို့ ရမှာဖြစ်ပါတယ်။

တနည်းအားဖြင့်ပြောရရင် ဆရာတော်ကြီးဟာ မိမိရဲ့ဦးဆောင်မှု အောက်မှာ ရှိနေကြတဲ့ သုံးအားလုံးကို အဖွဲ့ အစည်းစိတ်ပါတ်ရှိအောင်၊ အတွေ့တကွ လက်တွဲလုပ်ဆောင်ကြရန်ဆိုတဲ့ အဖွဲ့အစည်းစိတ်ပါတ်ကို ပီမိုဒ်သာသနာတော်မှာ ပေါက်ဖွားစေတာ ဖြစ်ပါတယ်။ အဖွဲ့အစည်း စိတ်ပါတ် ရှုင်သန်တဲ့ အဖွဲ့အစည်းတွေ၊ သာသနာတွေမှာ စည်းလုံးမှု ပိုကောင်းလာတယ်၊ ကိုယ့်အဖွဲ့အစည်းနဲ့တို့ယုံသာသနာတွေထဲမှာ ပြိုင်တူဖွံ့ဖြိုးလာကြသလို အဖွဲ့ဝင်တွေအားလုံးဟာလည်း ကိုယ့်အဖွဲ့ အစည်းနဲ့ ကိုယ့်သာသနာတော်မှာ ပိုပြီးတော့ ပါဝင် Participatory လာကြတယ်။ အများပါဝင်တဲ့ အဖွဲ့အစည်း participatory organization အများပါဝင်တဲ့ သာသနာတော် participatory diocese/church အဆင့်ကို ရောက်ရှိလာတယ်။ အဖွဲ့ဝင်တွေ အား လုံးဟာလည်း ငါတို့ပိုင်တဲ့အဖွဲ့အစည်း။ ငါတို့ပိုင်တဲ့ သာသနာတော်

ဆိုတဲ့ ပိုင်ဆိုင်မှုစိတ်ပါတယ်တွေ Ownership spirit တို့ပါ ပေါက်ဖွားလာ စေတော့တယ်။

ကက်သလစ်အသင်းတော်ကြီးဟာ ရဟန်းမင်းကြီး၊ ဆရာတော်ကြီးတွေ
နဲ့ ရဟန်းတွေပိုင်တဲ့ အသင်းတော်ကြီးတစ်ခုလို့ ပြစ်နေတာကို တွေ့ရ^၁
တယ်။ ဘာသာသူတွေဖက်က ကက်သလစ်အသင်းတော်ကြီးထဲမှာ
ပါဝင်တာကို သိပ်မတွေ့ရဘူး။ ရဟန်းတွေကပဲ ဘာသာသူတွေကို
အသင်းတော်ရဲ့ လုပ်ငန်းတွေမှာ ပါဝင်အောင် မညီးဆောင်တတ်တာ
လား။ မညီးဆောင်ချင်တာလားတော့ မသိဘူး။ ဒါမှုမဟုတ်ရင်လည်း
ဘာသာသူတွေကပဲ အသင်းတော်လုပ်ငန်းတွေထဲမှာ မပါဝင်ချင်တာ
လားတော့ ပြောရခက်တယ်။ တစ်ခုခုတော့ လုပ်ဖို့အချိန်တန်ပြီ။

မြန်မာပြည်ကက်သလစ်အသင်းတော်ကြီးအနေနဲ့ ဘာသာသူတွေ ပို့
ပါဝင်တဲ့ ကက်သလစ်အသင်းတော်ကြီး ပြစ်အောင်လုပ်ဖို့ လိုအေပြုလို့
စာရေးသူ ယုံကြည်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကက်သလစ်
အသင်းတော်ကြီးဟာ ရဟန်းမင်းကြီး၊ ဆရာတော်ကြီး၊ ရဟန်းဘုန်းတော်
ကြီးတွေနဲ့ ရို့ရို့ ဘာသာသူတွေအားလုံး ပိုင်ဆိုင်တဲ့ အသင်းတော်ကြီး
ပြစ်နေလို့ပါ။ ရဟန်းတွေနဲ့ ဘာသာသူတွေအကြားမှာ interaction
ရှိဖို့ လိုအေပြု။ ရဟန်းနဲ့ ဘာသာသူတွေအကြားထဲမှာ interaction
လိုအေပြုတဲ့ အချင်းချင်း တိုင်ပင်ဆွေးနွေးပြီး အတွေတကွ လုပ်ဆောင်ကြ
ဖို့ဆိုရင် ကက်သလစ်သာသနာတော်ကြီးဟာ ပိုပြီးတော့ တိုးတက်
လာမှာ သေချာတယ်။

ဒါကြောင့်မို့၊ ကောင်တဲ့ခေါင်းဆောင်တိုင်း၊ အဖွဲ့အစည်းတိုင်းဟာ ရည်မှန်းချက် Vision ရှိတယ်။ ရည်မှန်းချက် Vision မရှိတဲ့ ခေါင်းဆောင်နဲ့ အဖွဲ့အစည်းတွေဟာ အဖွဲ့အစည်းစိတ်ခါတ် မရှိဘဲ အုပ်စုစိတ်ခါတ် Group Spirit ကိုသာ မွေးထုတ် ပေးပါတယ်။ အဖွဲ့အစည်းစိတ်ခါတ်ဟာ မေတ္တာတရားဝန်းကျင်ကို ဖန်တီးပေးပြီး တစ်ယောက်နဲ့တစ်ယောက် အကြော်မှာ ရှိမှုးပင်းကူညီမှုဝန်းကျင်ကို တည်ဆောက်ပေးပါတယ်။ ဒါပေမယ့် အုပ်စုစိတ်ခါတ်တဲ့တော့ အုပ်စုအလိုက်ပြုပိုင်ဆိုင်မှု ဝန်းကျင်ကို ဖန်တီးပေးပြီး ရန်လိုအပ်န်းထားမှုစိတ်ခါတ်ကိုသာ ပေါက်ပွားပေါ်တယ်။

တစ်ခုသတိထားရမှာက ကိုယ့်မှာ နောက်လိုက်တွေရှိတိုင်း ကိုယ်ဟာ သူတို့ကို အမြေတမ်း မလွှမ်းမိုးနိုင်ဘူး။ နောက်လိုက်တွေက ခေါင်းဆောင်ကို လွှမ်းမိုးတဲ့အခါလည်း ရှိပါတယ်။ ကျွန်တော်ဟာ လူငါးသောင်းကျော်ကို ဦးဆောင်နေပေမယ့် ဒီလူငါးသောင်းရဲ့ လိုအပ်ချက်၊ တောင်ဆိုချက်တွေကို ကျွန်တော်ဟာ လိုက်လုပ်ပေးရတယ်။ ဒါက တာကို ပြသလဲဆိုရင် ကိုယ်ကပဲ နောက်လိုက်တွေကို တရာ့နှင့်လုံး လွှမ်းမိုးနေတာ မဟုတ်ဘဲ နောက်လိုက်တွေက ကိုယ့်ကို လွှမ်းမိုးတဲ့အကြော်ပေါ်က ပိုပြီး တောင်များတာကို ကိုယ့်ကိုယ်ကို သတိထားပါတယ်။ .

ဒါကြောင့်မို့ သူများကို လွှမ်းမိုးနိုင် Influence တဲ့သူဟာ ခေါင်းဆောင်လို့ ခေါ်တယ်။ ကိုယ်က သူတို့ လွှမ်းမိုးနိုင်ရင် ကိုယ်ဟာ ခေါင်းဆောင်ပဲ့။ ကျွန်တော်က လူငါးသောင်းကို လွှမ်းမိုးနိုင်ရင် ကျွန်တော်ဟာ ခေါင်

ဆောင် ဖြစ်တယ်။ အဲဒီတော့ ခေါင်းဆောင်ဆိုတာ ရာထူးနဲ့လည်း
မဆိုင်ဘူး ဌာနနဲ့လည်း မဆိုင်သလို အသက်နဲ့လည်း မဆိုင်ဘူးနော်။
တစ်ခါတလေ ကျွန်တော့ သမီးက ဖော်ဖြစ်သူကို လွမ်းမို့တဲ့အခါတွေ
အရမ်းများတယ်။ ဒါဆိုရင် ကျွန်တော့သမီးဟာ ကျွန်တော့ ခေါ်အောင်
ပဲပေါ့။ တနည်းအားဖြင့်ပြောရရင် ခေါင်းဆောင်ဖြစ်တယ်ဆိုတာက
နောက်လိုက်တွေကို ရအောင် ရှာဖွေခြင်း ဖြစ်ပါတယ်။ အဲဒီတော့
ခေါင်းဆောင် ဖြစ်ချင်ရင် ပထမဆုံးအလုပ်က နောက်လိုက်ကို ရှာရ
ယယ်။ နောက်လိုက် ရလာပြီဆိုရင် ကိုယ်ဟာ ခေါင်းဆောင် ဖြစ်လာပြီ။
ဒါဆိုရင် ခေါင်းဆောင်ဆိုတာ ရာထူးနဲ့လည်း မဆိုင်တော့ဘူး။ ဦးနဲ့
လည်း မဆိုင်တော့ဘူး။ အလုပ်နဲ့သာ ဆိုင်ပါတယ်။

ကျွန်တော့ရဲ့ ၃ နှစ်အချွဲယ် သမီးလေး အကြောင်းကို ပြောပြချင်တယ်။
သူဟာ မူတိုကနေ ပြန်လာပြီဆိုရင် အိမ်ရုံးကိုရောက်ချင်း ဘာပြော
သ လဲဆိုတော့ “မိုးမိုး၊ ပါးပါး၊ မီးမီး၊ တာမေ့မယ်၊ မီးမီးနားမှာ လာထိုင်
ကြ” ဆိုပြီး မိဘဖြစ်တဲ့ကျွန်တော်တို့ကို ပြောတယ်။ တစ်ခါတလေ
ကျွန်တော်က ကျွန်တော့အဲမျိုးသမီးနဲ့ စကားများပြီဆိုရင် လာပြီးတော့
“ပါးပါး၊ စကား မများကြနဲ့၊ မီးမီးမကြိုက်ဘူး” ဆိုပြီးတော့ တို့လင်
ပယားကို ပြန်ပြပေးတယ်။ ဒါဟာ ဘာကို ပြသလဲဆိုရင် သမီးလေး
မှာ ရှိနေတဲ့ မွေးရာပါ ခေါင်းဆောင်မှု အရည်အချင်း ဖြစ်ပါတယ်။

ပိုပောင်းဆိုတာနဲ့ပတ်သက်ပြီးတော့ သမီးလေးရဲ့စီမံခန့်ခွဲမှုကို ထပ်ပြီး
ပြောပြချင်သေးတယ်။ ကျွန်တော်က “သမီး ပါးပါး ရေသာက်ချင်တယ်”

လို့ ပြောလိုက်ရင် သူ့ဟာသူ ရေခွက်လိုက်ရှာပြီးတော့ သောက်ရေရကို အဲဖို့ခွက်ထဲကို ထည့်ပြီး ဖျော်ဖျော်လေး လျှောက်လာပြီး လာတိုက်တယ်”၊ မြန်မြန်လျှောက်လာခဲ့လေလို့ ပြောတော့ “မြန်မြန်လာရင် သမီးလဲပြီး ရေဖိတ်ကုန်မှာပေါ့” ဆိုပြီး ကျွန်ုတော့ကို မြန်ပြောတယ်။

ဒီနေရာမှာ စိပ်ခန့်ခွဲမှုနဲ့ပတ်သက်ပြီးတော့ ဘာကို တွေ့ရသလဲဆိုရင် အဖေ ဖြစ်သူက ရေသောက်ချင်တယ်လို့ ပြောလိုက်ရဲ့နဲ့ သမီးဖြစ်သူက ဘယ်နားမှာ ရေခွက်နဲ့ သောက်ရေရှိသလဲ။ မြန်မြန်လျှောက်ရင် လဲမယ် သောက်ရေ ဖိတ်မယ် ဆိုတာတွေကို သူ့ဟာသူ သိနေတယ်။ တို့ယ်က သူ့ကို သင်ပေးစရာ မလိုဘူး၊ အဲဒီတော့ တို့ယ်က လုပ်ဖို့ ပြောထားတဲ့ ရေသောက်ခြင်းဆိုတာကို အကောင်အထည်ဖော်ဖို့ အတွက် သမီးဖြစ်သူက အဖေဖြစ်သူ ရေသောက်နိုင်ဖို့ အတွက် ဘာတွေဆောင်ရမလဲ။ ရှောင်ရမလဲဆိုတာတွေကို သူ့ဟာသူ သိနေတာဟာ မွေးရာပါစီပဲခန့်ခွဲ အရည်အချင်းတွေ ဖြစ်ပါတယ်။

ကျွန်ုတော်တို့လို လူမှုဖို့ဖော်ကို လုပ်ဆောင်နေတဲ့ သူတွေဟာ ကိုယ်ခဲ့အပဲ့အစည်း ကိုယ်ရဲ့ဝန်ထမ်းတွေနဲ့ ကိုယ်ရဲ့စိမ်ကိန်းတွေကို လူထုတွေ အတွက် ဦးဆောင်တဲ့ ခေါင်းဆောင်နေရာမှာ အလုပ်လုပ်ကြတဲ့ အခါမှာ ခေါင်းဆောင်မှုနဲ့ စိမ်ခန့်ခွဲမှုတို့ နှစ်ခုစလုံကို တာဝန်ယူရပါတယ်။ ကျွန်ုတော်အနေနဲ့ ကိုယ်တန်ဖိုးထားတဲ့ ရည်မှန်းချက် (လူသားဖွံ့ဖြိုးရေး) ကို ရောက်ဖို့ အတွက် အလုပ်လုပ်ကြတဲ့ အခါမှာ စံနှုန်း standard (၄) ခုတို့ ချမှတ်ပြီးတော့ ဒါ စံနှုန်း (၄) ခုကို ကိုယ်ရော့ ဝန်ထမ်းအားလုံးရော့ စိမ်

တိန်းတစ်ခုလုံးပါ လိုက်နာရတယ်။

အဲဒီစံနှင့် (၄)ခုကတော့

၁။ ကရူဏာတရားတို့ ရွှေထားရမယ်။ Humanitarian

၂။ ဘက်လိုက်မှု မရှိရသူး။ Impartiality

၃။ ကြားနေဝါဒကို ကျင့်သုံးရမယ်။ Neutrality

၄။ လွှတ်လပ်စွာ လုပ်ကိုင်ကြရမယ်။ Independence

၁။ ကရူဏာတရားတို့ ရွှေထားရမယ်။

ဘာကိုဆိုလိုတာလဲဆိုရင် ဖွံ့ဖြိုးရေးလုပ်တဲ့သူတွေဟာ လူသားတွေရဲ့ ဗုဏ်ဆင်းခြင်းကို မခံစားစေဖို့နဲ့ ဗုဏ်ဆင်းခြင်းတွေဟာ နေရာအေသ မရွေး မဖြစ်ပွားအောင် လူသားတွေတို့ ကာကွယ်တားဆီးပေးရန် ဗုဏ်ဆင်းခြင်းတွေ ဖြစ်လာရင်လည်း နည်းပါးသက်သာစေဖို့နဲ့ အသက်ရှင်သန်မှု နဲ့ကျွန်းမာရေးတို့ကို ကာကွယ်စေင့်ရှောက်ရန်နှင့် လူသားအချင်းချင်း လေးစားရေး ဆောင်ရွက်ရန်၊ လူသားအားလုံး အပြန်အလှန်နားလည် သဘောပေါက်မှု၊ ခင်မင်ရင်းနှီးမှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ကို ရှိစေဖို့နဲ့ ရေရှည်တည်တဲ့တဲ့ ပြိုးချမ်းရေးကို ခိုင်မြေစေဖို့တို့ ဖြစ်ကြပါတယ်။

၂။ ဘက်မလိုက်ခြင်း

လူတွေရဲ ဖွံ့ဖြိုးအောက် လုပ်ပေးနေတဲ့အခါမှာ နိုင်ငံသား၊ လူမျိုး၊ ယုံကြည်ကိုကွဲပေါ်မှု၊ လူတန်းစား သို့မဟုတ် နိုင်ငံအေး အခြေအနေတွေကြောင့် ခွဲခြားဆက်ဆံမှု မရှိအောင် ဆောင်ရွက်ရန်၊ လူတစ်ဦးချင်းစီရဲ့ စုတွေ ဆင်းရဲကို နည်းပါးသက်သာစေရန်၊ ငြင်းတို့ရဲ့ လိုအပ်ချက်များကို ပြည့်ဆည်းပေးပို့တွေကိုသာ အမိကထားပြီ၊ လုပ်ဆောင်ရခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။

၃။ ကြားနေခြင်း

ကျွန်တော်တို့ဟာ မည်သည့်အပ်စုကိုမျှ မျက်နှာသာ မပေးရသူး၊ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့အချိန်မှာတောင် ဘက်မလိုက်ရှို့ နိုင်ငံအေး လူမျိုးရေး သို့မဟုတ် ဘာသာရေးအောင်ပွားမှုတွေထဲမှာလည်း လုံဝပါဝင်ရသူး။

၄။ သီးခြားလွှတ်လပ်ခြင်း

ကျွန်တော်တို့ဟာ လူထုဖွံ့ဖြိုးရေးကို လုပ်ဆောင်ကြတဲ့နေရာမှာ တော်ခြားသော နိုင်ငံအေး၊ စီးပွားရေး၊ စစ်ရေး၊ အကျိုးစီးပွားရေးတွေကနေ သီးခြားဖြစ်ပြီး ကင်းလွှတ်ကြရမှာ ပြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အုံ ပြတ်ချက်တွေဟာ မည်သူမည်ပါရဲ့ ဒိအားပေးမှုကြောင့် ချမှတ်ရတဲ့ အုံ

ဖြတ်ချက်မျိုး မဖြစ်စေရဘူး၊ ဒီအထက်က စံနှစ်း (၄) ခုတွေကို ခရစ်တော်ခဲ့ခေါင်းဆောင်မှုမှာ မျက်ဝါးထင်ထင် တွေ့ရှိရပါတယ်။ ခရစ်တော်ဟာ သူ့ဆီကို ရောက်လာကြတဲ့ မကျန်းမမာတဲ့သူတွေ၊ အနာရောဂါဌ္ဗက်ပ်နေတဲ့သူတွေ၊ ခုက္ခဆင်ခြော့ကို အလူးအလဲ ကြုံသူတွေကို ဘာ conditions အခြေအနေမှ ကြုံတင် ချမှတ်ခြင်းမရှိဘဲ အခဲ့ကုသပေးခဲ့တယ်။

နောက်ပြီး ခရစ်တော်ဟာ ဘက်မလိုက်ဘူး၊ မိခင်မယ်တော်မာရိုယားက သားဖြစ်သူ ခရစ်တော်ဆီကို လာပြီး သားကို တွေ့ချင်တဲ့သူတွေ ရှိတယ်လို့ လာပြောတဲ့အခါမှာ “ငါဟာ အဖခမည်းတော်ခဲ့ အလိုကို ဆောင်ရွက်နေတယ်” ဆိုပြီး ပြောလိုက်တယ်။ အမေကိုလည်း မျက်နှာသာ ပိုမပေးဘူး၊ ဘုရင်တွေကိုလည်း မျက်နှာ မလိုက်ခဲ့ဘူး။

ကျွန်ုတ်တို့ဆိုရင် “သူက ငါအမျိုး၊ သူက ငါ လူမျိုး” ဆိုတဲ့ ဘက်လိုက်မှုတွေ ရှိနေကြတယ်။ ဒီလိုမျိုး အတွေးအခေါ်တွေ ရှိနေအုံးမယ်ဆိုရင် ဒို့ခဲ့နိုင်တဲ့လူမျိုးတွေဟာ တန်ဖိုးရှိတဲ့လူမျိုးနဲ့ နိုင်ငံ မဖြစ်လာနိုင်ဘူး၊ တချို့ခေါင်းဆောင်တွေဟာ သူ့လူမျိုးတွေကို ရာထူးကြီး၊ နေရာကောင်းတွေကို ပေးတယ်။ သူ့အမျိုးတွေပဲ တိုးတက် ကြီးပွားစေချင်တဲ့ ခေါ်းဆောင်တွေ အူနဲ့အေး ရှိနေကြပါတယ်။ သူများတွေ ဘာပဲဖြစ်ဖြစ် ဝရု မစိုက်ကြဘူး၊ ဘယ်သူသေသေ ငတော်မာရ်ပြီးရောဆိုတဲ့ အတ္ထက သူ့ဘဝကို လွှမ်းမိုးသွားတယ်။ သူဟာ အတ္ထခဲ့ထိန်းချုပ်မှုကို ခံရတယ်။ ဆိုလိုတာက၊ သူဟာ မလွှတ်လပ်တော့ဘူး။ ကိုယ့်ခဲ့စိတ်ခါတ်က သေး

သိမ်တဲ့အတွက်ကြောင့်၊ ကိုယ့်ရဲ့ ဘဝဟာလည်း အကျဉ်းတန်တယ်၊ အရှိုးဆိုးတယ်။

ခရစ်တော်ဟာ သူ့ဘဝတစ်ခုလုံးကို ကြားနေတဲ့ဝါဒယဲမှာ ရှင်သန်ခဲ့တာကို တွေ့ရှုရတယ်။ ဘယ်သူ့ဖက်ကိုမှ မပါဘူး။ သူ့ရဲ့ ကယ်တင် ခြင်းလုပ်ငန်းကိုပဲ တစိုက်မတ်မတ် လုပ်ကိုင်ခဲ့တယ်။ လူတွေက ခရစ် တော်ရဲ့ ကြားနေဝါဒကို အမျိုးမျိုးအဖွဲ့ဖွဲ့ စမ်းသပ်ခဲ့ကြတာကို တွေ့ရ တယ်။ အဲဒါ တွေ့ကတော့၊ ဘာရီအေးဦးတွေ့က “ဆီဇာဘူရင်ကို အခွန် တော်ဆက်သ အပ်သလား၊ မဆက်သအပ်ဘူးလား” ဆိုပြီး ခရစ်တော် ကို မေးကြတဲ့အခါမှာ ခရစ်တော်က “ဒီဒေါနာရိတစ်ပြား (ပိုက်ဆုံးမြန် မာနိုင်ငံမှာဆုံးရင်တော့ ခြေသံရှုပ်)ပေါ်က ပုံနှင့်ကမ္မည်းစာဟာ ဘယ်သူ ရဲပုံနှင့်ကမ္မည်းစာလဲ” ဆိုပြီး သူတို့ကို မေးလိုက်တယ်။ အဲဒါအခါမှာ သူတို့က “ဆီဇာဘူရင်ရဲ့ ပုံနှင့်ကမ္မည်းစာဖြစ်ပါတယ်” ဆိုပြီး ပြန်ဖော် တော့ ခရစ်တော်က “ဆီဇာဘူရင်နဲ့ဆိုင်တဲ့အရာကို ဆီဇာဘူရင်ကို ပေးကြ၊ ဘူရားသခင်နဲ့ဆိုင်တဲ့ အရာကိုလည်း ဘူရားသခင်ကို ပေးကြ” ဆိုပြီး သူ့ကိုလာစမ်းတဲ့ ကျမ်းတတ်ဆရာတွေကို ပြောလိုက်တယ်။ (မာတေးဦး ၂၂၁၆-၂၂)

၂၀၀၉ခုနှစ် မေလတုန်းကဆုံးရင် တားမိုလ်ကျားသူပုံနှစ်တွေနဲ့ သီရိ လက်ာ စစ်တပ်တို့ဟာ ခဲကုန်၊ ယမ်းကုန် တို့ကိုပွဲဆင်စွဲခဲ့ကြပြီးတော့ နောက်ဆုံးမှာတော့ သီရိလက်ာ စစ်တပ်က ခွဲထွက်ရေးသူပုံနှစ်ဖြစ်တဲ့ တားမိုလ်ကျား သူပုံနှစ်တွေကို အမြစ်ပျက် ချေဖွန်းနိုင်ခဲ့ကြတယ်။ အဲဒါ

အချိန်မှာ တိုက်ပွဲထဲမှာပိတ်မိနေတဲ့ သီရိလက်ဗို့နိုင်ငံက ဆရာဝန်တွေဟာ သူပုန်တွေဖက် ကို ဘက်လိုက်ပြီးတော့ အရပ်သားသေဆုံးမှု ကို ချဲထွင်ပြီး နိုင်ငံဘကာကို ထုတ်ပြန်ကြပါတယ်။ သူတို့ရဲ့ အရပ်သား သေဆုံးမှုစာရင်းကို သီရိလက်ဗို့ အစိုးရက ပြင်းပယ်။ နောက်ဆုံးမှာ တော့ အဲဒီဆရာဝန်တွေကိုယ်တိုင် ဝန်ခံကြတာကတော့၊ သူတို့ဟာ သူပုန်တွေက ဖိအားပေးလို့ သေဆုံးတဲ့ စာရင်းကို ချဲထွင်ပြီး နိုင်ငံတကာကို ပြောလိုက်တာဖြစ်တယ်ဆိုပြီး ဝန်ခံလိုက်ကြပါတယ်။

ဒါဟာ ဘာကိုပြသလဲဆိုရင် အရပ်သားသေဆုံးမှု စာရင်းကို ထုတ်ပြန်တဲ့ စစ်မြေပြင်ထဲက သီရိလက်ဗို့ဆရာဝန်တွေဟာ ကြားနေဝါဒကို မကျင့်သုံးဘူး ဆိုတာကို ပြတယ်။ ဒီလိုမကျင့်သုံးတာဟာလည်း သူတို့ရဲ့ အသက် အန္တရာယ်တွေနဲ့ ရင်ဆိုင်လို့ ဖြစ်မှုပါ။ သူတို့က သူပုန်တွေ ပြောခိုင်းတဲ့အတိုင်း မပြောရင် အသတ်ခံရမှာ သေချာတယ်။

ဒါပေမယ့် ခရစ်တော်ဟာ ဘယ်သူ့ကိုမျှ မျက်နှာမလုပ်ဘူး။ အသတ်ခံရရင်လည်း ဂရုံမစိုက်ဘူး။ သူဟာ အပြစ်ရှိတဲ့လူသားတွေရဲ့ ကယ်တင်ခြင်းလုပ်ငန်းဆိုတဲ့ ရည်မှန်းချက်တစ်ခုကိုသာ အာရုံစိုက်ပြီး လုပ်ဆောင်တာ တွေ့ရတယ်။

နတ်ဆုံးက ခရစ်တော်ကို ဘယ်လိုပိအားပေးသလဲဆိုရင် “ခင်ဗျားဟာ ဘုရားသခင်ရဲ့သားတော်မှန်တယ်။ ဖြစ်တယ်ဆိုရင် ကော်ကိုခဲ့တွေကို ပေါင်မှန်ဖြစ်အောင် လုပ်စမ်းပါ” ဆိုပြီး ဖိအားပေး / ပြောလိုက်တယ်။

အဲဒီအခါမှာ ခရစ်တော်က နှစ်ဆိုးပြောတဲ့အတိုင်း လုပ်သလားဆိုတော့ မလုပ်ဘူးနော်။ ခရစ်တော်က “လူဟာ အစားအစာအေးပြုနိသာ အသက်ရှင်တာ မဟုတ်ဘူး။ ဘုရားသခင်ရဲ့နှိုင်တ်ကပတ်တော် ရှိသည့် ပြင့်လည်း အသက်ရှင်တယ်” ဆိုပြီး နှစ်ဆိုးကို ပြန်ပြောလိုက်တယ်။ (ရှင်မာ တေး ငါးရုံ-ငါး၊ မာကု သေး၂၂-၁၃၊ လူ ငါး၁-၁၃)။ ဒီအချက်က ဘာကို ပြောပြီနေတာလဲဆိုရင် ခရစ်တော်ဟာ လူသားတွေရဲ့ ကယ်တင်ခြင်းလုပ်ငန်းကို လုပ်ဆောင်တဲ့နေရာမှာ လွှတ်လွှတ်လပ်လပ် လုပ်ဆောင်တာကို တွေ့ရတယ်။ မည်သူမည်ဝါရဲ့ ဒီအားပေးမှုမှု လက်မခဲ့ဘူး။ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့သာ လုပ်ဆောင်တာကို တွေ့ရှိ ရပါတယ်။

တူစူပ်ရဲ့ နောက်ဆုံးပိုင်းကို ရောက်လာကြပြီပို့ မီးမောင်းထိုးပြုချင်တဲ့ အချက်ကတော့ မိမိကိုယ်ကို အပါအဝင် သူများအပေါ်မှာ ကိုယ့်ဘဝကို တန်ဖိုးရှိပြီး ကောင်းမွန်တဲ့ဝန်ဆောင်မှုနဲ့ ကိုယ့်ရဲ့တံဆိပ်ကို တို့ယုံကိုယ်ကို ဘယ်လို့ဦးဆောင်ပလဲ၊ ခေါင်းဆောင်မလဲ ဆိုတာနဲ့ ကိုယ့်ကိုယ်ကို ဘယ်လို manage စီမံခန့်ခွဲမလဲဆိုတာတွေကို ဝေမျှချင်လို့ ဒီအချုပ်ကို ပြုစုစုပြုဗြိုင်း ဖြစ်ပါတယ်။

ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုတို့ဟာ တို့ယုံကိုယ်နဲ့ ကိုယ့်တန်ဖိုးတွေရဲ့ အရည်အသွေးတွေကို မကျဆင်း မလျှော့သွားအောင် ကာကွယ်တဲ့နေရာမှာ အင်ပတန်မှု အရေးကြီးတယ်။ ဒီခေါတ်ကြီးမှာ ခေါင်းဆောင်တဲ့ သူက မခေါင်းဆောင်တတ်လို့ ကိုယ်ကိုယ်တိုင် ဘဝယျက်တာ၊ ထိုင်

ပြည်ယျက်တာ၊ အဖွဲ့အစည်းတွေ ကွဲပြားတာ၊ မိသားစုတွေ ယျက်စီးတာ နှင့်နေသလို ကိုယ့်ဘဝ၊ ကိုယ့်စီးပွဲးရေးကို မစီမံတတ်လို့ ယျက်စီးသွားတဲ့ ဘဝတွေနှင့်တွေနဲ့လုပ်ငန်းတွေ အများပြီး ရှိပါတယ်။

ကျွန်တော့ညီအကြောင်းကို ပြောပြုမယ်။ ကျွန်တော့ညီဟာ ဆင့်မတန်း ရောက်ပြီ။ ဒါပေမယ့် ကျောင်းကို ဆက်လက်ပြီး မတက်ချင်တော့ဘူး။ မိခင်ဖြစ်သူက “သားရယ်၊ စာကြိုးစားပါ။ စာကြိုးစားလို့ ပညာတတ် ဖြစ်လာရင် အမေတို့လို့ ပင်ပင်ပန်းပန်း အလုပ်မလုပ်ရတော့ဘူး။ အမေတို့တောင်မှ ကျောင်းတက်ခွင့် မရခဲ့လို့ စာလည်း မရေးတတ်၊ ဖတ်လည်း မဖတ်တတ် ဖြစ်နေတယ်” ဆိုပြီး အကြံ့ပေးဆုံးမတယ်။ ဒါပေမယ့် ညီဖြစ် သုံးက “လောကကြီးမှာ ငွေရှိရင်ပြီပြီ။ စာတတ်တဲ့သူလည်း အလုပ် လုပ်ရတာပဲ။ စာမတတ်တဲ့သူလည်း အလုပ်လုပ်ရတာပဲ။ အဲဒီတော့ အရေးကြီးတာက ပိုက်ဆူရှိနို့ပဲ” ဆိုပြီး အမေကို ပြန်ပြောရင် ကျောင်းကနေ ထွေက်တော့တယ်။

ဝင်နှစ်လည်း ပြည့်ရော၊ မလေးရှားကို အလုပ်လုပ်ဖို့ ရန်ကုန်ကို ဆင်းလာတဲ့အခါမှာ၊ ဗမာစကားလည်း မပြောတတ်တော့ဘူး။ တစ်ယောက်ထဲလည်း ခရီးမသွားတတ်တော့ဘူး။ သူတတ်ထားတဲ့ ချင်းစကားက လည်း ရွှာစာပြင်ရောက်တာနဲ့ ကုန်သွားပြီ။ မလေးရှားရောက်တော့၊ အလုပ်ရှုပ်က သူကို ငွေညာစ်တယ်၊ ခေါင်းပုံဖြတ်တဲ့အခါမှာ ပြန်မပြောတတ်တော့ဘူး။ တရားရှုံးကိုလည်း မတိုင်ကြားတတ်တော့ဘူး။

အဲဒီအခါကျမှု၊ သူပြောတာက၊ “ငါတကယ် နောင်တရတယ်။ အမေ စကားကို နားမထောင်ခဲ့တော့ မလေးရှားရောက်မှ အမေကို သတိရ တယ်။ ငါသာ စာတတ်ပညာတတ် ဖြစ်ခဲ့ရင် အလုပ်လုပ်တာချင်း တူတာတောင် စာတတ်ပညာတတ်တွေဟာ လေအေးစက်ဖွင့်ထားတဲ့ အခန်းထဲမှာ ထိုင်ပြီး အလုပ်လုပ်ကြရင်း လစာကိုပါ အများကြီး ခံစား ကြတဲ့အချိန် မှာ ငါကတော့ လစာနည်းနည်းနဲ့ နေပူကြီးထဲမှာ ပင်ပင် ပန်းပန်း အုတ်ခဲတွေကို ထမ်းနေရတယ်” ဆိုပြီး နောက်မှာရတဲ့ သူ့နောင် တကို ကျွန်ုတ်တော့ ကို ပြောပြဖူးတယ်။ ဒါဟာ ဘာကို ပြသလဲဆိုရင် ကျွန်ုတ်တော့ ညီဟာ သူ့ဘဝကို မရှုံးဆောင်၊ မခေါင်းဆောင်တတ်လို့ ရလာတဲ့ဘဝအတွေ့အကြံဆုံးကို မိုးမောင်းထိုးပြနေတာ ဖြစ်ပါ တယ်။

ဘဝကို မစီမံတတ်ခြင်းဆိုတာနဲ့ ပတ်သက်ပြီးတော့၊ ကိုယ့်ကိုယ်ကိုပဲ ဥပမာပြပါမယ်။ ကျွန်ုတ်ဟာ ဆွဲမတန်းအထိ ချမ်းပြည့်နယ်၊ နှုန်း ရွာဗုံးကောင်းတက်ခဲ့ပါတယ်။ ရွာဗုံးလျှပ်စစ်မီး မရှိတာမို့၊ ညာ ကျက်တဲ့အခါမှာ ထင်းရှုကို နှိမ်ပြီးတော့ စာကို ကြည့်ခဲ့ရတယ်။ ဒါ ကြောင့်မို့၊ မိဘဖြစ်သူတွေက ညသန်းခေါင်ယုံအထိ စာကို မျက်လုံးနဲ့၊ အနီးကပ် မကြည့်ပါနဲ့။ မျက်လုံးပျက်မယ်ဆိုပြီး အကြံပေးကြပေမယ့် သူတို့စကား ကို နားမထောင်ဘဲ နေခဲ့တော့ အခုံဆိုရင် ကျွန်ုတ်တော့ဟာ စာကြည့်ရင် မျက်ရည်တွေ ခဏာခဏာကျလာပြီး နောက်ဆုံးတော့ မျက်မှန်တပ်ရ တော့တယ်။ ဒါက ဘာကို ပြသလဲဆိုရင် ကိုယ့်မျက်လုံး ကို ကောင်းကောင်းမွန်မွန် အသုံးပြုဖို့၊ မစီမံခဲ့လို့၊ ရရှိလာတဲ့ဝေးနားပြစ်ပါတယ်။

၂၀၀၈ခုနှစ်၊ မေလ ၂၂ ရက်နေ့တွန်းက မြန်မာနိုင်ငံမှာ ဝင်ရောက်ခဲ့တဲ့ နာဂတ်မှန်တိုင်းကြီးကြောင့် ရောဝတီတိုင်းက ပြည်သူ၂၂ သိန်းကော်ဟာ အသက်ဆုံး၌ ပေါ်ပေါ်ဆုံးခဲ့ကြပြီး အိုးအိမ်လယ်ယာပိုင်ဆိုင်မှုတွေကိုပါ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီမှန်တိုင်းလည်း ပြီးရော၊ အရေးပေါ်ကယ်ဆယ် ရေး တွေနဲ့ မြန်လည်ထူထောင်ရေးတွေကို အမိုးရနဲ့ နိုင်ငံတကာအလူ။ ရှင်များ၊ ပြည်တွင်းပြည်ပအလူရှင်များရဲ့ ထောက်ပံ့ငွေတွေနဲ့ တုံ့ပြန် ကူညီကြတဲ့အခါများ စာရေးသူဟာ ဖိုးလပ္ပတ္တို့နယ်က လေဘေး ဒါက်ကို ဆိုးဆိုးဝါးဝါးခဲ့ခဲ့ရတဲ့ ကက်သလစ်ခရစ်ယာန် အမျိုးသမီး တစ်ဦးနဲ့ ဉွေ့ဆုံးပြီး သူ့ဘဝကို မေးမြန်းခဲ့ပါတယ်။ သူမရဲ့နာမည်က ဒေါ်မော်နိုကားဖြစ်ပြီး ကရင်အမျိုးသမီးဖြစ်ကာ မှန်တိုင်းမဖြစ်ခင်တုန်း ကတော့ ၁၈၅၄ခုရှိပြီဖြစ်တဲ့ သားတစ်ယောက်နဲ့ ၃၉၆၂အရွယ် သားလေး တစ်ယောက် ရှိခဲ့တယ်။ မှန်တိုင်းဝင်လာတဲ့ အခါများတော့ သားနှစ် ယောက်ကို ဘယ်လိုပိမေနဲ့ ခွဲခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်း တော့ သူမက ဒီလိုပြောပြုပါတယ်။

“မှန်တိုင်းဝင်လာပြီး ရေတွေတက်လာတော့၊ သားနှစ်ယောက်ကို ကျေမူရဲ့လက်တစ်ဖက်ဆီနဲ့ ကိုင်ထားပြီး ရေထဲမှာ ၁၀ နာရီလောက် မျောသွားကြတယ်။ ကြာလာတော့ ကျေမူလက်က ညောင်းပြီ၊ သူတို့ နှစ်ယောက်ကို ကိုင်ထားပြီးတော့ ရေထဲမှာ ဆက်မျောနေရင်းလဲ သားအမိ သုံးယောက်စလုံး သေကြုမယ်။ ဒါနဲ့ ကျေမက သားနှစ် ယောက်ထဲက တစ်ယောက်ကိုတော့ လက်လွှတ်လိုက်ရင် သားအမိ နှစ်ယောက်တော့ မျှော်လင့်ချက် ရှိသေးတယ် ဆိုတဲ့ အသိစိတ်

ကလေး ဝင်လာတယ်။ ဒါပေမယ့် သားကြီးကိုပဲ အာရုံး ခံမလား၊ သားငယ်ကိုပဲ အသေခံမလား ဆိုတာကို စဉ်းစားတော့၊ မစဉ်းစားနိုင် တော့ ဘဲ မျက်ရည်တွေ ကျလာပြီ ဝေခွဲမရ ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ နောက်ထပ်ပေါ်လာတဲ့အတွေးက သားကြီးကို ကယ်လိုက်ရင် အာရုံးရောက်ပြီးသား ဆိုတော့ ကျမမအတွက် အဖော်ရမယ်။ သားငယ်ကို ကယ်လိုက်ရင်တော့ သူကဝယ်သေးတော့ ကျမက မူဆိုးမဘဝနဲ့၊ သူ့ကို လူလိုသူလို ထားနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အသိစိတ်ဝင်လာပြီး နောက်ဆုံးမှာ တော့ ချုစ်တာချင်းအတူတူတူ၊ သားသမီးချင်းအတူတူတူ၊ သားငယ်ကို ရင်နာစွာနဲ့ ဝမ်းနည်းစွာနဲ့ လက်လွှတ်ဖို့၊ ဆုံးဖြတ်လိုက်ပြီး သားကြီးနဲ့ ကျမက အခုလို ပြန်ပြီးအသက်ရှုင်နိုင်တာ ဖြစ်တယ်။ ဒါပေမယ့် အခုထိသားငယ်ကို သေအောင် လက်လွှတ် လိုက်ရတာ ကျမမအနေနဲ့၊ ဘယ်လိုမှ ကိုယ့်ကိုယ်ကို အခွင့်မလွှတ်နိုင် ဖြစ်နေတယ်။ သားငယ်ကတော့ ကျမကို အခွင့်လွှတ်နိုင်ပါမလား မသိဘူး၊ ကောင်းကင်နိုင်ငံမှာ ပြန်ဆုံးရင်တော့ သားငယ်ကို ကျမ အခွင့် တောင်းပန်ချင်တယ်” ဆိုပြီး ကျွန်ုတော့ကို ပြောပြပါတယ်။

ကြည့်စမ်း။ ဘယ်လောက်ခက်ခဲတဲ့ ရွှေးချယ်မှုလဲ။ ဆုံးဖြတ်ချက်လဲ၊ ပေါ်ဖော်နိကားအနေနဲ့ ပိမိရဲ့သားသမီးနှစ်ဦးထဲကနေ တစ်ဦးကို ကယ်ပြီး နောက်တစ်ဦးကိုတော့ လက်လွှတ်လိုက်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချတာဟာ တောသူမတစ်ယောက်ခဲ့ ပိမိမိသားစုကို စီပံ့ခန့်ခဲ့တတ်မှုကို မီးမောင်းထိုးပြနေတာ ဖြစ်တယ်။ ဆိုလိုတာကတော့ သုံးယောက်စလုံး အကုန်သေတာထက် တစ်ယောက်သေတာက ပို့

ကောင်းတယ်ဆိုတဲ့ ရွှေးချယ်မှုနဲ့ ဆုံးဖြတ်ချက်ဟာ ဒေါ်မောနိဘားရဲ့ လူ၊ အသက်ကို တန်ဖိုးထားတာကို ဖော်ပြခြင်း ဖြစ်ပါတယ်။

ကွန်ရိုနိုင်ငံမှာဖြစ်ခဲ့တဲ့ မူဒီမီးကျင့်မှု အကြောင်းကို ပြောချင်ပါသေး တယ်။ ကွန်ရိုနိုင်ငံဆိုတာ လွန်ခဲ့တဲ့ ၂၀၀၆ခုနှစ်အထိကတော့ ပြည် တွင်း (အခု တော့ တိုင်းပြည်ပြိုးချမ်းလို့ ဖွံ့ဖြိုးစည်ပင်နေပြီ) စစ်ဖြစ် ပွားခဲ့ပြီး နိုင်ငံ တစ်ဝက်ကော်ကို ကွန်ရိုသူပုန်တွေက အုပ်စုးနိုင်ခဲ့ပါ တယ်။ အဲဒီအချိန်မှာ သူပုန်တွေဟာ အမျိုးသမီးတွေကို မူဒီမီးလိုက် ကျင့်ကြတယ်။ တစ်ရက် တော့ သူပုန် ဤယောက်က သမီး ရ ယောက် အမေ (မိခင်ဖြစ်သူက အရင်တုန်းက ရှုပ်ရှင်သရှုပ်ဆောင်) ရှိတဲ့ အီမာတဲ့ ကို ဝင်ပြီးတော့ သားအမိ လေးယောက်ကို မူဒီမီးကျင့်ဖို့ လုပ်တဲ့အခါမှာ မိခင်ဖြစ် သူက “သမီးသုံး ယောက်ကို အရင်ဆုံး လုပ်ပါ။ နောက်မှ ကျွန်းမကို မူဒီမီးကျင့်ကြပါ။ ဘာဖြစ်လို့လဲဆိုရင် ကျေမမှာ အေအာင်ဒီ အက်စ်ရောဂါ ရှိနေလို့ပါ” ဆိုပြီး သူပုန်တွေကို ပြောပြတာကို သူပုန် တွေက လက်မခံတဲ့ ကျွန်းမကို မူဒီမီး ကျင့်ပြီးပဲ သမီးချော ရ ယောက်ကို မူဒီမီးကျင့်တော့ သမီး ရ ယောက်မှာ အေအာင်ဒီအက်စ်ရောဂါခဲ့စား လာကြမှာကို တွေ့ပြီး ကျေမဟာ မျက်ရည် မဆယ်နိုင်ဘဲ ငိုချခဲ့တော့ တယ်။ အခုတော့ သမီး ရ ယောက်ဟာ ကျမ နဲ့ အတူ အေအာင်ဒီ အက်စ်ကို ခဲ့စားနေကြရတော့တယ် ဆိုပြီး အမျိုးသမီး များအပေါ် မူဒီမီးကျင့်မှု ဆန့်ကျင်လှုပ်ရှားသူဖြစ်တဲ့ လီချို့ဆွဲကိုက ကွန်ရို နိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံမြားရောဝန်ကြီး ဟိုလာရို ကလင်တန် ကို အမျိုးသမီးများအပေါ် မူဒီမီးကျင့်မှု ပပေါ်ရေးအတွက် အကူ

အညီတောင်းရင်း သိသိစိန့် တွေ့ဆုံးမြန်း ခန်းတစ်ခုမှာ ၂၀၀၉ ခုနှစ် ဉာဏ်တဲ့ ၁၀ ရက်နေ့တိန်းက ဖြေဆိုခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာလည်း မိခင်တစ်ဦးရဲ့ သမီး ဂဲ ယောက်ဘဝကို တန်ဖိုးထား တဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်ကို ကွဲက်ကွဲက်ကွဲင်းကွဲင်း ဖော်ပြန်ခဲ့ပါတယ်။ သူမရဲ့ သမီးတွေကို သူမလို အေအာင်ဖိအက်စ် ဝေဒနာရှင်တွေ မဖြစ်စေ ချင်ဘူး။ သမီး ဂဲ ယောက်ရဲ့ ကျော်းမာရေးကောင်းပို့၊ (အေအာင်ဖိအက်စ် ရောဂါနဲ့ ကင်းပို့) အတွက် မိခင်ဖြစ်သူက သူပုန်တွေကို စီမံခန့်ခွဲတဲ့ပုံ ကို မိုးမောင်းထိုးပြန်ခဲ့ပါတယ်။

ဒီနေ့ အရက်စွဲနောက်တဲ့ အရက်သမားတွေဟာ ဘာဖြစ်လို့ အရက်ကို မသောက်ရင် မနေ့နှင့်လောက်အောင် ဖြစ်နောက်တာလဲဆိုရင် ကိုယ့် ကိုယ့်ကို မစိမ့်တတ်လို့ပဲ ဖြစ်တယ်။ သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူက စိတ်ညွစ်ရင် အရက်သောက်လေ့ ရှိတယ်။ ဒါနဲ့ ကျွန်းတော်က စိတ်ညွစ်ရင် အရက်မသောက်နဲ့။ စိတ်ညွစ်တိုင်း အရက်သောက်ရင် ငွေးလည်းကုန်သလို ကိုယ့်ကျော်းမာရေးပါ ထိခိုက်တယ်။ အဲဒါတော့ စင်ဗျားက နှစ်ခါးလျှော့တယ်ဆိုပြီး သူတို့ ပြောလိုက်တယ်။ အဲဒါအခါကျွဲ “ပြော် ဟုတ်သားပဲ။ ငါက အဲ့ကြိုးပဲ။ မင်းပြောတာ မှန်တယ်” ဆိုပြီး ကျွန်းတော့ကို ထောက်ခံပြီး အခုဆိုရင် သူဟာ စိတ်ညွစ်ပြီဆိုတာနဲ့ စာအုပ်ကိုပဲ ကောက်ဖတ်တော့တယ်။ ဒါက ဘာကို ပြောပြချင်သလဲ ဆိုရင် အရက်သမားတစ်ယောက်က ကိုယ့်ဘဝကို ကောင်းအောင် ဘယ်လို့စီမံခန့်ခွဲသလဲဆိုတာပါပဲ။

သူငယ်ချင်းဟာ သူကျွန်းမာရေးနဲ့သူစီးပွားရေးကို တန်ဖိုးထားတယ်။ သူတန်ဖိုးထားတဲ့ သူကျွန်းမာရေးနဲ့စီးပွားရေးတွေ မပျက်ဆီးအောင်ဆို ပြီးတော့ သူဟာ အရက်ကို ဖြတ်ပြီးတော့ သူဘဝအတွက် အကျိုးရှိတဲ့ စာဖတ်လုပ်ငန်းကို သူဟာ စိတ်ည်စိတိုင်း လုပ်ပါတော့တယ်။ ဒါဟာ မှန်ကန်ပြီး အရှုံးမရှိတဲ့ ဘဝစီမံခန့်ခွဲမှုပဲ ဖြစ်ပါတယ်။

ဒါဆိုရင် ခရစ်တော်က ကျွန်းတော်တို့တစ်ဦးစီကို ဘယ်လိုမျိုးဘဝကို ရှင်သန်ဖို့အတွက် အလိုရှိသလဲဆိုတာကို သုံးသပ်ကြည့်ရအောင်။ ခရစ်တော်ဘုရားက ကျွန်းတော်တို့ကို ရှင်သန်စေချင်တဲ့ ဘဝမျိုးက တော့ “လူတို့သည် သင်တို့၏ကောင်းသောအကျင့်များကို မြင်ကြ၍ ကောင်းကင်ဘုံး၌ ရှိတော်မူသော သင်တို့အဖော် ဘုန်းဂုဏ်တော်ကို ခို့မှုမြဲးစေခြင်း၌ သင်တို့၏အလင်းကို လူတို့ရှုတွင် တွန်းလင်းစေကြ လော့” (ရှင်မာတေးဦး ဤ:၁၆) ဆိုပြီး ကျွန်းတော်တို့ကို သွေ့သင်ထားပါ တယ်။ နောက်ပြီးတော့ “ ကောင်းကင်ဘုံး၌ ရှိတော်မူသော သင်တို့၏ အဖသည် ကောင်းမွန် ပြည့်စုတော်မူသည့်နည်းတဲ့ သင်တို့သည်လည်း ကောင်းမွန်ပြည့်စုခြင်း ရှိကြ လော့ (ရှင်မာတေးဦး ဤ:၄၈)” ဆိုပြီး ခရစ် တော်က တို့ကို တို့က်တွန်းနေပါတယ်။ “သင်တို့အား သူတစ်ပါးတို့ ပြုမှုစေလိုသည့်အတိုင်း သင်တို့သည်လည်း သူတစ်ပါးတို့အား ပြုမှုကြ လော့ (ရှင်လုကား ဤ:၃၁)” မှာ ခရစ်တော်က ကျွန်းတော်တို့ကို သွေ့သင် နေပါတယ်။

မှန်ပါတယ်။ ခြေက်ပစ်ကင်သဲလဲစင်ဆိုတဲ့ မန္တသာလူသားတော့ မရှိကြပါဘူး။ လူသားပါပါ၊ ဒို့ရဲ့စိတ်ပါတ်တွေနဲ့ အတွေးအခေါ်တွေဟာ တရီစိုးလုံး သန့်ရှုင်းနိုင်မှာတော့ မဟုတ်ဘူး။ တစ်ခါတလေ၊ ကိုယ့်ရဲ့ ကိုလေ သာ စိတ်တွေ (မကောင်းတဲ့စိတ်တွေ) ဖြစ်တဲ့ စိတ်ဆိုးတာ၊ ဆဲဆိုတာ၊ ခေါ်သထွက်တာ၊ မူန်းတာ၊ အမြင်ကပ်တာ၊ စကားမပြောချင်တာ၊ ပခေါ်ချင်တာ၊ မကောင်းကြောင်း ပြောတာ၊ လောဘကြီးတာ၊ မနာလိုတာ၊ ပြုင်တာ စတာတွေဟာ လူတိုင်းမှာ အနည်းနဲ့ အများဆုံးသလိုတော့ ရှုကြပါတယ်။ ဒါတွေဟာ မလုပ်ကောင်းမှန်း သိကြတယ်။ မလုပ်ကောင်းဘူးဆုံးတာ မကောင်းတဲ့အရာတွေ ဖြစ်ပါတယ်။

ကျွန်တော်တွေဖူးဖူးတဲ့ အဖိုးသမီး တစ်ယောက်အကြောင်ကို ပြောချင်ပါတယ်။ သူဟာ ငွေဇာရမ်ချမ်သာ ချင်တယ်။ ဟာကန့်နှစ်တော့ မို့ကုတ် စတဲ့ ရတနာမြေတွေကို သွားပြီးတော့ ငွေလိုက်ရှာတယ်။ နောက်ဆုံးမှာ တော့ ဦးနှောက်ဖောက်သွားပြီးတော့ တစ်ခါတလေဆိုရင် မူမမှန်တော့ ဘူး။ စကားပြောပြီဆုံးရင် ပိုက်ဆံ့အကြောင်းပဲ ပြောတယ်။ ဒါက ဘာကို ပြသလဲဆိုရင် သူမှာရှိနေတဲ့ လောဘစိတ်က သူကို မျှော်စေတာ ဖြစ်တယ်။

စိန်ပေါ်က ကိုယ့်ရဲ့ကိုလေသာစိတ်နဲ့ပတ်သက်ပြီး ပြောတာကတော့ “ဝါသည် ဝါပြုလုပ်လိုသည့်အတိုင်း မပြုကျင့်ဘဲ ဝါခံရောမှန်းတီးသောအမှုကိုသာ ပြကျင့်၏။ မကောင်းသော အကျင့်ကိုပြကျင့်သောသူသည် ဒါ မဟုတ်ဝါ၏စိတ်နှင့်အတွင်းတွင် ကိန်းအောင်နေသော အပြစ်ပင်

ဖြစ်၏”ဆိုပြီး ပြောထားတယ်။ (ရောမ ဂူး၁၄-၂၀)

စိန်ပေါ်လဲရဲ့ ကျမ်းပိုင်ကို တကယ်ထောက်ချုပ်စဉ်းစားတဲ့အခါမှာ ကိုယ့်ရဲ့ အပြုအမှုဟာ စိတ်ဝါတ်နဲ့ပဲ ဆိုင်တယ်ဆိုတဲ့အချက်ကို တွေ့ရတယ်။ မှန်ပါတယ်။ လူတချို့ရဲ့ စိတ်ဝါတ်က အာဏာရှိရင် ရင်မြင့်တယ် ဆိုပြီး ကိုယ်အာဏာရဖို့၊ ကိုယ့်မှာရှိနေတဲ့ လက်ရှိအာဏာကို မဆုံးရှုံးဖို့။ အတွက် ကိုယ့်အာဏာကို ဆန့်ကျင်တဲ့သူတွေကို သတ်ပစ်တာ၊ ဘဝ ပျက်အောင် လုပ်တာ၊ ထောင်ချုတာ၊ ဆွဲမျိုးတွေကိုပါ ဒုက္ခရောက် အောင် လုပ်တာ တွေကို ဒီခေတ်ကဗ္ဗာပြီးမှာ တွေ့နေရတယ်။ ကိုယ်က သူများကို ထောင်ချု၊ သတ်ပစ်ပြီးလိုက်တော့ ကိုယ့်ရဲ့ရင်ဟာ မြင့်လာသ လား။ မမြင့်လာဘူး၊ ကိုယ့်ရဲ့ရင်က ကိုယ်သတ်ပစ်ဖျက်ဆီးလိုက်တဲ့သူ တွေ့ရဲ့ ဘဝထဲမှာပဲ ပျက်ဆီးသွားတယ်။

လူတချို့က ကိုယ့်ရဲ့ချမ်းသာကြုယ်ဝမှုနဲ့၊ စားဝတ်နေရေးပြောလည်ဖို့၊ အတွက် မြောက်မြားလှတဲ့လူတွေ့ရဲ့ အသက်နဲ့ဘဝကို သတ်ဖြတ်ကြ တယ်။ စာရေးသူဟာ လူမှုဖွံ့ဖြိုးရောလုပ်နေတဲ့သူ ဖြစ်တာမို့၊ ကိုယ့်ရဲ့ အတွေ့အကြုံတစ်ခုကို ဝေမျှအုံမယ်။

တစ်ရက်တော့ အေဒီးနိုင်မီအကိုစ်ဝေဒနာရှင် မိန့်ကလေးတစ်ယောက်ကို တွေ့တယ်။ ဒီရောဂါဂို့ ဘယ်လိုရရှိခဲ့တာလဲဆိုပြီး၊ မေးတော့ သူပက “အမေက မိသားစု စားဝတ်နေရေး ပြောလည်အောင်ဆိုပြီးတော့ သေးကို ပြည်တန်ဆာအလုပ်ကို လုပ်ခိုင်းတယ်။ အဲဒီအချိန်ကနေစပြီး ကျမဟာ

ကျောင်းထွက်ပြီး ပြည်တန်ဆာလုပ်ငန်းကို လုပ်ကိုင်တော့တယ်။ ဒီဘဝထဲကို ရောက်မှ ဒီရောဂါကို ရတယ်” ဆိုပြီး ကျွန်တော့ကို ပြောပြတယ်။

တချိုမြိုဘတွေက ကိုယ့်ရဲသားသမီးတွေကို ကောင်းရာကို လမ်းညွှန်သင်ပြပေးမယ့်အစား မကောင်းတဲ့လမ်းကို ညွှန်ပြီးတော့ အဲဒီမကောင်းတဲ့ဘဝထဲမှာပဲ ကိုယ့်ရဲသားသမီးတွေကို ကျင်လည်ကျက်စား နိုင်းကြတယ်။ ဒါဟာ ဘာကိုပြသလဲဆိုရင် ပိုဘတွေရဲ့ မကောင်းတဲ့စိတ်ပါတ် ကြောင့် ဘဝကို တန်ဖိုးရှိရှိ သိက္ခာရှိရှိ အသက်ရှင်ချင်တဲ့ မိန်းကလေး ဘဝရဲ ပျက်စီးမှုကို ဖော်ပြပေးနေတာ ဖြစ်ပါတယ်။

လူမျိုးတစ်မျိုးရဲ့ ဂုဏ်သိက္ခာကို ဘာနဲ့တိုင်းရလဲ။ လူမျိုးတစ်မျိုးရဲ့ ဂုဏ်သိက္ခာကို အဲဒီလူမျိုးရဲ့ ကိုယ်ကျင့်တရား morality နဲ့ တိုင်းရတယ်။ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကိုလည်း ကိုယ့်ရဲ့ကိုယ်ကျင့်တရားနဲ့ပဲ တိုင်းရတယ်။ စိတ်ပါတ်ဟာ လူဘဝကို မြင့်မြတ်အောင် လုပ်ပေးနိုင်သလို အကျည်းတန်အောင်လည်း လုပ်နိုင်တယ်။ ကိုယ့်ရဲ့စိတ်ပါတ်ဟာ မြင့်မြတ်ရင် ကိုယ့်ဘဝအတွက်ရော သူများအတွက်ပါ ကောင်းကျိုးပြုတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ စိတ်ပါတ်ဟာ ယုတ်မာတယ်ဆိုရင်တော့ ကိုယ့်အတွက် ရော သူများအတွက်ပါ အန္တရာယ် ဖြစ်စေတယ်။ နောက်ဆုံးမှာတော့ ကိုယ့်ဝိညာဉ်ကိုပါ ငရဲကို ရောက်စေတယ်။

ခရစ်တော်က လူသားတွေရဲ့စိတ်ပါတ်အကြောင်းကို ဒီလိုသွေ့သင်ထားပါတယ်။ “ လူကို ညစ်ညူးစေသည်အရာမှာ ခံတွင်းသို့ဝင်သောအရာ

မဟုတ်ခံတွင်းမှုထွက်သောအရာသည်သာလျှင် ဖြစ်သည်။ ခံတွင်းမှ ထွက်လာသောအရာမူကား စိတ်နှလုံးအတွင်းမှ ထွက်လာသဖြင့် ငါးသည် လူကို ညစ်ညာစေ၏” (မာကု ဂုံး၁၄-၂၃)။

ဒါဆိုရင် စိတ်ပါတ်မကောင်းရင် ဘယ်လိုမို့ယုတ်မာတဲ့လုပ်ရပ်တွေကို ဖြစ်ပေါ်စေသလဲဆိုရင် “ လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ ကာမဂ္ဂကိုလိုက်စားခြင်း၊ သူ့ဥစ္စကိုးအိုအိုခြင်း၊ မမှန်သောသက်သေခံခြင်း၊ သူ့အသရေကို ဖျက်ခြင်း စသည့်ဆို့ယုတ်သော အကြံအစည်မှားသည် စိတ်နှလုံးအတွင်းမှ ထွက်ပေါ်လာ၏ (ရှင်မာတေးဦး ဂုံး၁၀-၂၀) ဆိုပြီး ခရစ်တော်က ဖို့ကို မီးမောင်းထိုးပြနေပါတယ်။

ကျွန်ုတော်ကို အားလုံးဟာ ဘုရားသခင်ရဲ့ သားသမီးတွေ ဖြစ်ကြပါတယ်။ (ရောမပြုဝါဒ ဂုံး၃၆)။ ဘုရားရှင်ရဲ့ သားသမီးတွေ ဖြစ်ကြတဲ့ ဖို့တတွေဟာ ခရစ်တော်ရဲ့စိတ်ပါတ်တွေနဲ့ တရားတော်တွေကို ယူတင် ဝတ်ဆင်ကြရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့မွန်မြတ်တဲ့စိတ်ထားတွေထဲကို အောက်တန်းကျွော်း ယုတ်မာတဲ့စိတ်ပါတ်တွေ မဝင်လာနိုင် အောင် ကာကွယ်ဖို့ ဖြစ်ပါတယ်။ (ဇန်နဝါရီ ၆၀၁၀-၁၂)

စိတ်ထားကောင်းတယ် မကောင်းဘူးဆိုတာက ကိုယ့်ရဲ့ စည်းစိမ်ဥစ္စာနဲ့ မဆိုင်ဘူး။ ကိုယ့်ရဲ့ရှင်ရည်နဲ့လည်း မပတ်သက်ဘူး။ ကိုယ့်ရဲ့ရာထူးနဲ့ လည်း မဆိုင်ဘူး။ ကိုယ့်ရဲ့ပညာရေးအဆင့်အတန်နဲ့လည်း မဆိုင်ဘူး။ လူတစ်ချို့က ရာထူးကြီးပေမယ့် စိတ်သဘောထားက မကြီးဘူး။ သေး

သိမ်တယ်။ လူတစ်ချိုက ချမ်းသာကြော်ယ်ဝြီး အောက်ခြေ လွှတ်ကြတယ်။ တချို့သူတွေက ဆင်းရဲပေမယ့် စိတ်ထားကောင်း
interpersonal တယ်။ ဒါဆိုရင် စိတ်သဘောထား ကောင်းတယ် မကောင်းဘူး
ဆိုတာ ဘာနဲ့ဆိုင်သလဲ။ စိတ်သဘောထား ကောင်းတယ် မကောင်းဘူး
ဆိုတာက ကိုယ်က ကိုယ်ကိုယ်ကို ဘယ်လိုမျိုးဘဝအသက်တာကို
ရှင်သန်ချင်သလဲ ဆိုတဲ့ ရွေးချယ်မှုပေါ် မူတည်ပါတယ်။

တချို့က သူများကို အနိုင်ကျင့်နေရရင် ပျော်ကြတယ်။ တချို့ကျတော့
သူများကို ကူညီနေရရင် ပျော်ကြတယ်။ ဒါပေမယ့် တချို့ကျတော့ ဘယ်
သူကိုမျှ အရေးမခိုက်ပဲ အသီးဖာသာ နေရတာကို ပျော်ကြတယ်။ ကျွန်ုင်
တော်တော့ သူများကို ကူညီနေရတဲ့ ဘဝကို မြတ်နိုးတယ်။ သူများကို
ကူညီနေရတဲ့ဘဝ ဆိုတာက ငွေရေးကြေးရေးအားဖြင့် ဟုတ်ချင်မှ ဟုတ်
မယ်၊ တစ်ခါတလေကျတော့ သူများကို အကြံပေးခြင်း၊ ဆုတောင်းပေး
ခြင်းအားဖြင့်လည်း သူများကို ကူညီရာ ရောက်ပါတယ်။ စိတ်ပါတ် မ
ကောင်းတဲ့ သူက သူများအပေါ်မှာ ဘယ်လိုမှ မေတ္တာမထားနိုင်ဘူး၊
မေတ္တာမပွားနိုင်ဘူး၊ ဒါကြောင့်စို့ “သင်တို့အား သူတစ်ပါးတို့ ပြုမှု
စေလိုသည့်အတိုင်း သင်တို့သည်လည်း သူတစ်ပါးတို့အား ပြုမှုက
လော့ (ရှင်လှကား ဒေးရာ့)” ဆိုပြီး ခရစ်တော်က ကျွန်ုင်တို့ကို
သွေ့သင်နေပါတယ်။

စိတ်ပါတ်မကောင်းရင် ကိုယ်ကျင့်တရားလည်း မကောင်းနိုင်ဘူး၊ ကိုယ်
ကျင့်တရား မကောင်းရင် ဘဝဟာလည်း မမြင့်မြတ်တော့ဘူး၊ ကိုယ်ရဲ့

ဘဝဟာ မမြင့်မြတ်တော့ဘူးဆိုရင် ကိုယ်ဟာ ဘုရားရဲ့သားသမီးတွေ မဖြစ် နိုင်ကြတော့ဘူး၊ ဒါကြောင့်မို့၊ စိန်ပေါ်က “သခင်ဘုရားရှိလည်း ကောင်း၊ ကိုယ်တော်၏တန်ဖိုးတော်အရှိန်အပါ၍လည်း ကောင်း၊ တည်းကြည့်နိုင်မာခြင်း ရှိကြလော့၊ သင်တို့သည် နတ်ဆုံး၏ပရီယာယ်များကို ခုခံတွန်းလှန်နိုင်ရန် ဘုရားသခင်၏ ချပ်ဝတ်တန်ဆာတစ်ခုလုံးကို ဆင် ပြန်းကြလော့၊ အကြောင်းမှုကား၊ ငါတို့သည် လူသားရှိသူများကို ရင် ဆိုင်တိုက်ခိုက်နေကြခြင်းမဟုတ်ဘဲ အမျှင်ကဗ္ဗာထဲမှ အာဏာပိုင်များ၊ တန်ဖိုးပြုအရှိသူများ၊ အုပ်ဆိုသူများ၊ ကောင်းကင်အရပ်မှ ဆုံးယုတ်ခြင်း ၏ ဝိညာဉ်များကို တွန်းလှန်တိုက်ခိုက်နေကြခြင်း ဖြစ်၏ (ဖေက်ဆု ၆။၁၀-၁၂) ” ဆိုပြီး ဒုံးကို သတိပေးနေတယ်။

စိတ်ခါတ်မကောင်းတဲ့သူဟာ ကိုယ့်ရဲ့သွေးသားတောင်းဆိုမှုအတိုင်း အသက်ရှုင်တဲ့သူ ဖြစ်ပါတယ်။ သွေးသားအလိုအတိုင်း အသက်ရှုင်တဲ့ သူဟာ သွေးသားနဲ့ ဆိုင်တဲ့အရာတွေကိုပဲ စိတ်စွဲလမ်းခြင်း ရှိကြပါတယ်။ ဒါကြောင့် သွေးသားအလိုကို စိတ်စွဲလမ်းခြင်းဟာ သေခြင်းတရား ဖြစ် တယ်။ ဘာဖြစ်လို့လဲဆိုတော့၊ သွေးသားအလိုကို စွဲလမ်းတဲ့စိတ်ဟာ ဘုရားသခင်ကို ဆန့်ကျင်တယ်။ အဲဒီစိတ်ဟာ ဘုရားသခင်ရဲ့ တရား တော်ကိုပါ လိုက်နာခြင်း မရှိဘူး၊ နောက်ဆုံးမှာတော့၊ မိမိတို့ရဲ့သွေး သားအလို၍ အသက်ရှုင်တဲ့သူတွေဟာ ဘုရားသခင်ကို တော့နပ်နှစ် သက်စေနိုင်ကြမှာ မဟုတ်ဘူး (ရောမ ၈၃-၈) ဆိုပြီး စိန်ပေါ်က ဒုံးကို ဆုံးမနေတယ်။

နောက်ပြီတော့ ခရစ်တော်က “ကိုယ်ခန္ဓာကိုသတ်၍ ဝိဉာဏ်ကို မသတ်နိုင်သောသူတို့အား မကြောက် ကြနှင့်၊ ဝိဉာဏ်နှင့်ကိုယ်ခန္ဓာကိုပါ ငဲ့မြှုပ်ယျက်ဆီးနိုင်သောသူကိုသာ ကြောက်ကြေးလေ့ (ရှင်မှာတေးဦး ၁၀။၂၈)” ဆိုပြီး ခရစ်တော်က ကျွန်တော်တို့ကို သတိပေးနေသလိုပဲ “သံချွေးပို့ချွဲတို့ယျက်ဆီးနိုင်၍ သူခိုးများဟောက်ထွင်းခိုးယူနိုင်သော လောကီဥစ္စာရတနာများကို သင်တို့အဖို့ ပစ္စဆောင်းကြနှင့်၊ သို့သော် သံချွေးပို့ချွဲတို့ မယျက်ဆီးနိုင်၊ သူခိုးများလည်း ဟောက်ထွင်းခိုးယူခြင်း မပြုနိုင်သော ကောင်းကင်ဘဏ္ဍာများကိုသာ သင်တို့အဖို့ စုဆောင်းကြေးလေ့ (ရှင်မှာတေးဦး ၆။၁၉-၂၀၊ လူကား ၁၀။၂-၄)” ဆိုပြီး ခရစ်တော်က ဒို့အားလုံးကို တရားချေနေတယ်။

ခရစ်တော်ရဲ့တရားတော်တွေကို စွေ့စွေ့စပ်စပ် ထောက်ရှုတဲ့အခါမှာ ခရစ်တော်ဟာ ကျွန်တော်တို့အားလုံးကို ပါရမ့်အသက်တာကို ရှင်သန်စေချင်တယ်။ ကောင်းကင်နိုင်ငံကို ရောက်စေမယ့် ကုသိလ်ပြုအသက်တာကိုပဲ ဒို့ကို ရှင်သန်စေချင်တယ်။ ခရစ်ယာန်မဟုတ်တဲ့သူတွေကို ထာဝရအသက်အကြောင်း ရှိချင်မှ ရှိမှာပါ။ ဒါပေမယ့် ခရစ်တော်ကို ယုံကြည်ကိုးကွယ်နေတဲ့ ကက်သလစ်ခရစ်ယာန်တစ်ဦးအတွက်ကတော့ ထာဝရအသက်ရဖို့၊ ကယ်တင်ခြင်းရရှိဖို့အတွက်ပဲ တို့ဟာ ခရစ်တော်ကို ယုံကြည်နေရတာ ဖြစ်တာမို့ ခရစ်တော်ရဲ့ စကားနဲ့ ခရစ်တော်ရဲ့ရှင်သန်ခြင်း ဘဝတို့ဟာ ကျွန်တော်တို့ ဘဝနဲ့ လက်ပွန်းတသီးသီး ဖြစ်နေပို့ လိုအပ်တယ်။

“ကောင်းမြတ်သော အရာသည် ငါကို သေစေနိုင်သလော။ မသေစေနိုင်ရာ။ ငါကို သေစေသောအရာမှာ အပြစ်ဖြစ်၍ အပြစ်သည် အပြစ်ဖြစ်ကြောင်းကို ပေါ်လွှင်ထင်ရှားစေခြင်း၌ ကောင်းမြတ်သောအရာကို အသုံးပြုခြင်းသာ ဖြစ်၏” (ရရှာမ ဂျောက်) ဆိုပြီး စိန်ပေါ်လက ကျွန်တော် တို့ကို အားပေးနေတယ်။ မှန်ပါတယ်။ စိန်ပေါ်လေပြောသလို ဒုံးဟာ ထာဝရ အသက်ကို ပိုင်ဆိုင်ဖို့အတွက် ခရီးကြုံနေကြတဲ့သူတွေ ဖြစ်ကြတာမို့၊ ကောင်းမြတ်တဲ့အရာတွေကိုပဲ စဉ်းစားပြီး၊ မက်မောကြရမှာ ဖြစ်သလို ကျင့်ကြတော်မှာ ဖြစ်တယ်။

စိန်ပေါ်လက ဒုံးကို ထပ်ပြီး သတိပေးနေတာကတော့ ဒုံးအားလုံးဟာ ဘုရားသခင်ရဲ့ပိမာန်တော် the temple of God တွေ ဖြစ်ကြတယ်။ ဘုရားသခင်ရဲ့ ပိမာန်တော်ဆိုတာက အမြတ် သန့်သန့်ရှင်ရှင်း Holy ထားကြရသလိုပဲ ဘုရားသခင်ရဲ့ ပိမာန်တော် ဖြစ်ကြတဲ့ ဒုံးအားလုံးရဲ့ စိတ်ပါတ်နဲ့ ဘဝဟာလည်း သန့်ရှင်းပြုစင်နေဖို့ လိုအပ်တယ်။ (ပထမ ကော်ရိန့်သူ ဂူး၁၆-၀၇)

ဘုရားရဲ့ပိမာန်တော်တွေဖြစ်ကြတဲ့ ဒုံးအားလုံးဟာ အမြတ်မီးသန့်ရှင်း တဲ့ ဘဝကို ရှုင်သန်နိုင်ဖို့အတွက် ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာတော်နဲ့ မကွဲကွာမို့ လိုအပ်ပါတယ်။ စိန်ပေါ်လေပြောသလို ဘယ်သူက ငါတို့ကို ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာတော်ကနေ ခွဲနိုင်မလဲ။ ခွဲနိုင်တဲ့သူ ရှိပါတယ်။ အဲဒါကတော့ ဆာတန်နတ်ဆိုး ဖြစ်ပါတယ်။ ဆာတန်နတ်ဆိုး ဟာ ဒုံးကို အပြစ်ပြုလုပ်အောင် မကောင်းတဲ့ စိတ်ပါတ်တွေနဲ့ အတွေး

အခေါ် တွေကို ဒို့ရဲမိတ်ပါတ်နဲ့ အတွေးအခေါ်ထဲမှာ သည် ပေးလိုက်
ပြီး ဒို့က အပြစ်ကို ပြုလုပ်လိုက်ရင် ဒို့ဟာ ခရစ်တော်ရဲ ချစ်ခြင်း မေ
တ္ထာတော်ကနဲ့ ကိုယ့်ကိုယ်ကို ဝေးအောင်လုပ်တာ ဖြစ်တယ်။

ဒါဆိုရင် ဒို့အားလုံးဟာ ခရစ်တော်ရဲ ချစ်ခြင်းမေတ္ထာတော်ထဲမှာ အမြဲ
တမ်း ရှင်သန်နိုင်ဖို့ အတွက် ဘာလုပ်ရမလဲ။ ဒို့အားလုံးဟာ ခရစ်တော်
ရဲ ချစ်ခြင်းမေတ္ထာတော်ထဲမှာ အမြဲတမ်း ရှင်သန်နိုင်ဖို့ အတွက် ဘာ
လုပ်ရမလဲဆိုရင် ဒို့အားလုံးဟာ ခရစ်တော်ဘုရားအပေါ်မှာ သစ္ဓာ
faithful to God and Christ ရှိကြရမယ်။

စိန်ပေါ်ပြောသလို “သင်တို့သည် ငါတို့ကို ခရစ်တော်၏ အစေခံများ
အဖြစ်လည်းကောင်၊ ဘုရားသခင်၏နက်နဖွယ်ရာများကို စိမ့်အုပ်ထိန်း
ရသူများအဖြစ်လည်းကောင်၊ မှတ်ယူကြပါစေ၊ စိမ့်အုပ်ထိန်းသူမည်
သည်ကား သစ္ဓာရှိရမည် (ပထမ ကော်ရိန်.သု ငါး၁-၂)” ဆုံးပြီး ဒို့ကို
သွန်သင်ပေးပါတယ်။

ဒို့က ခရစ်တော်အပေါ်မှာ သစ္ဓာရှိတယ်ဆိုတာကို ဘာနဲ့ပြုမလဲဆိုရင်
ခရစ်တော် တည်ထောင်ပေးခဲ့တဲ့ စတ္တရမင်းတူးတွေ (အထူးသဖြင့်
အာပါတ်ဖြေခြင်း sacrament of reconciliation နဲ့ ကိုယ်တော်
မြတ်ပင့်ယူခြင်း sacrament of eucharist) တို့ကို ပုံမှန်ခံယူခြင်း
ဖြစ်ပါတယ်။

အာပါတ်ဖြေခြင်း sacrament of reconciliation နဲ့ တိယ်တော် မြတ်ပင့်ယူခြင်း sacrament of eucharist တို့ဟာ ကက်သလစ်ဘာသာဝင်တွေရဲ့ ဝိညာဉ်ရေးဆိုင်ရာ အသက်သွေးကြောတွေ ဖြစ်ပါတယ်။ ကိုယ်က ခရစ်တော်အပေါ်မှာ သစ္စာရှိလား မရှိဘူးလားဆိုတာ ကို ဆန်းစစ်ချင်ရင် ဒီစက္ကရမင်းတူးနှစ်ခုကို ကိုယ်က ပုံမှန်ခံယူသလား၊ မခံယူဘူးလားဆိုတာကို ဆန်းစစ်လိုက်ရင် အဖြေပေါ်နေပြီ။

ဦးဟာ အာပါတ်ဖြေခြင်းစက္ကရမင်းတူးကို ပြုလုပ်ခြင်းအားဖြင့် ဘာကို ပြနေတာလဲဆိုရင်

- ဦးဟာ ကက်သလစ်ဘာသာဝင် ဖြစ်နေသေးတယ်ဆိုတာကို ပြတယ်။
- ဦးဟာ ခရစ်တော်ကို ယုံကြည်နေသေးတယ်ဆိုတာကို ပြတယ်။
- ဦးဟာ ဘုရားကို ယုံကြည်နေသေးတယ်ဆိုတာကို ပြတယ်။
- ဦးဟာ ဖြေစင်တဲ့ဘဝကို မြတ်နိုးတယ်ဆိုတာကို ပြတယ်။
- ဦးခဲ့ယုံကြည်ခြင်းကို ပြန်ပြီး ဝန်ခြေးမြင်တယ်။
- ဦးဟာ ကက်သလစ်အသင်းတော်ရဲ့သွေ့သင်ချက်တွေကို လိုက်နာတယ် ဆိုတာကို ပြတယ်။
- ဦးဟာ ကိုယ့်ရဲ့ဝိညာဉ်ကို ဝရှိစိုက်တယ်ဆိုတာကို ပြတယ်။

ဒို့ဟာ ကိုယ်တော်မြတ်ကို ပုံမှန်ပင့်ယူနေခြင်းအားဖြင့် ဘာကို ပြသသလဲ ဆိုရင်

- ဒို့ဟာ ခရစ်တော်ကို ယုံကြည်တယ် ဆိုတာကိုပြတယ်။
- ဒို့ဟာ ကက်သလစ်အသင်းတော်ရဲ့သွေ့နှင့်သင်ချက်တွေကို လိုက်နာတယ် ဆိုတာကို ပြတယ်။
- ဒို့ဟာ ကိုယ်ရဲ့ယုံကြည်ခြင်းအတွက် လိုအပ်တဲ့ခွန်အားတွေကို ခရစ်တော်ဆီကနေ ရယူတယ်ဆိုတာကို ပြတယ်။
- ဒို့ဟာ ကိုယ်တော်မြတ်ကို ပကြောခဏာ ပင့်ယူခြင်းအားဖြင့် ခရစ်တော်နဲ့ ပိုမို ရင်းနှီးလာကြပြီး ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာတော်ထဲမှာ အသက်ရှုင်နေတယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။

နောက်ပြီးတော့

- ဒို့ဟာ ကိုယ်တော်မြတ်ကို ပကြောခဏာ ပင့်ယူနေခြင်းအားဖြင့် ကိုယ်ရဲ့ ကိုလေသာစိတ်ကို ချုပ်တီးနိုင်ပြီး အပြစ်ကိုပါ ရှောင်ကြည်လာနိုင်ပါတယ်။
- ဒို့ရဲ့ ကိုယ်တော်မြတ်ကို ပင့်ယူနေခြင်းက ဝါတို့ရဲ့ ခရစ်တော်နဲ့ ပေါင်းစပ်နေခြင်းကို ဖော်ပြပြီး ခရစ်တော်နဲ့ ပေါင်းစပ်နေမှုကြောင့် ဝါတို့ ဘဝဟာ များစွာသောအသီးတွေကို သီးလာပြီး လူသားတွေကို အကျိုးပြပြီး တန်ဖိုးရှိတဲ့ဘဝအသက်တာကို ရှုင်သန်လာနိုင်

ကြတော့တယ်။ အဲဒီဘဝကတော့ သန့်ရှင်းမြှင့်မြတ်တဲ့ဘဝ၊
တနည်းအားဖြင့် ပြောရရင် ပါရပါ အသက်တာပဲ ဖြစ်ပါတယ်။

ရွှေ့ခံစားစားတစ်ကလေးတစ်ယောက်ဟာ စစ်မြှုပြင်ကို ရောက်
သွားတယ်။ တစ်ရက်တော့ နေ့လယ်စာအတွက် လာပေးတဲ့ဟင်းလျှာ
တွေကို ကြည့်ပြီး သူတို့က်တဲ့ဟင်းတွေ မဟုတ်တာနဲ့! စစ်သားကလေး
က တပ်ကြပ်ကြီးကို စီလိုမေးလိုက်တယ်။ “အဓိုဒေးအသောက်နဲ့ ပတ်
သက်ပြီး ကျွန်ုတော့မှာ ဇွဲဗျယ်ခွင့် ရှိသလား ဆရာ” ဆိုပြီး မေးလိုက်
တော့၊ တပ်ကြပ်ကြီးက “ပင်းမှာ အဓိုဒေးအသောက်နဲ့ပတ်သက်ပြီး လွှတ်
လပ်စွာ ဇွဲဗျယ်ပိုင်ခွင့်တယ်။ အဲဒီတော့ ခင်ဗျားဇွဲဗျာက အခုလာချု
ပေးတဲ့ ထမင်းနဲ့ဟင်းတွေကို စားပလား၊ မစားဘူးလား ဆိုတဲ့ ဇွဲဗျယ်
ခွင့်ပါပဲ” ဆိုပြီး ပြောလိုက်တယ်။ အဲဒီခါမှာ စစ်သားကလေးဟာ
ဘာမှုမပြောတော့ဘဲ လာချုပေးတဲ့ ထမင်းနဲ့ဟင်းတွေကို ဉာဏ်ဉာဏ်
လေး စားလိုက်တော့တယ်။

မှန်ပါတယ်။ ကျွန်ုတော်တို့မှာ ကိုယ့်ဘဝကို ဘယ်လိုမျိုးတန်ဖိုး၊ ဝန်
ဆောင်မှု၊ တံဆိပ်နဲ့ ဂုဏ်သီကွာ့နဲ့ မနုသာလွှာသားတွေကို အစောင့်
မလဲဆိုတာကို လွှတ်လွှတ်လပ်လပ် ဇွဲဗျယ်ပိုင်ခွင့် ရှိကြပါတယ်။ စာ
ဖတ်သူအနေနဲ့ ကိုယ့်ဘဝကို ဘယ်လိုမျိုးတန်ဖိုး၊ ဝန်ဆောင်မှု၊ တံဆိပ်
နဲ့ ဂုဏ်သီကွာ့နဲ့ အသက်ရှင်သွားမလဲဆိုတာကို စဉ်းစားပဲ့၊ လိုအပ်ပြီး၊
လူတွေက ငါတို့ကို ခရစ်တော်ခဲ့ဘဏ္ဍာဇ်တွေလို့ ခေါ်ကြပါဒေါ်၊ ငါတို့

ဟာ ဘဏ္ဍာနီးမည်သည်ကား ခရစ်တော်အပေါ်မှာ သစ္စာရှိကြရမယ်။
ခရစ်တော်အပေါ်မှာ သစ္စာရှိတဲ့သူတွေဟာ တန်ဖိုးရှိတဲ့ဘဝ၊ မြင့်မြတ်
တဲ့ ဘဝကို ရှုင်သန်တဲ့သူတွေ ဖြစ်ကြပါတယ်။ ခင်ဗျားရော ခရစ်တော်
အပေါ်မှာ သစ္စာရှိတဲ့သူ ဖြစ်ပြီလား။

မြို့ပြမ်းသော စာအုပ်နှင့်အင်တာနက်လိပ်စာများ

1. 7 Day News, Vol. 7, No.27, September 25, 2008, pg. 3.
2. 7 Day News, Vol. 7, No.27, September 25, 2008, pg. 48.
3. Catechism of The Catholic Church, Geoffrey Chapman, 1994
4. The Voice Journal, Monday, September 22-28, 2008. pg. 34
5. www.zenit.org
6. C E O စီးပွားရေးနှင့်စီမံခန့်ခွဲမဂ္ဂဇင်း၊ ဉာဏ်တုလ ၂၀၀၉၊
7. ရန်ကုန်တိုင်းမြို့၊ အတွေ့ (၅)၊ အမှတ် (၂၉)၊ ရုလိုင် ၃၀-ဉာဏ် ၅၁၂။
8. ကက်သလစ်မြန်မာကျမ်းစာတော်မြတ်၊ ဓမ္မသစ်ကျမ်း၊ ဆာလံကျမ်းနှင့် ပညာအလိမ့်ဘကျမ်းနှင့် ဓမ္မဟောင်းတွဲဖက်ကျမ်း (ကက်သလစ်ကျမ်းစာတော်မြတ်ဘာသာအဖွဲ့)၊ ရုတိယအကြောင်းပုဂ္ဂိုလ်မြင်း၊ နိုဝင်ဘာလ၊ ၂၀၀၇၊
9. <http://www.traditioninaction.org/religious/k001rpMarriage1.html>
10. <http://news.bbc.co.uk/2/hi/africa/8194836.stm>
11. <http://english.aljazeera.net/news/asia-pacific/2009/08/20098186155505110.html>
12. <http://news.bbc.co.uk/2/hi/asia-pacific/8206490.stm>
13. "The 21 Indispensable Qualities of A Leader", by John C. Maxwell
14. Fr. M. Guzman ပြုစြိုး ဦးဝိယျောင်စိုးမြှင့် ဘာသာမြန်ဆိုထားသော ကက်သလစ်ဘာသာ၏ သွန်သင်ချက်များ (အမေားအဖြေများဖြင့် တင်ပြခြင်း)
15. သုတမ္မားရေးနောက်ဆုံးနှစ်ကိုရင်များ ချိန်ထားခဲ့သော လက်ရာမြေရာများ၊ ကက်သလစ်ရဟန်းဖြစ်တွေ့သိလ်၊ ရန်ကုန်၊ ၂၀၀၉၊
16. Encyclical Letter **SPE SALVI**, Pope Benedict XVI, , Libreria Editrice Vaticana, 2007.